

THE PĀḲI ALPHABET IN MYANMAR AND ROMAN CHARACTERS

VOWELS

အ a အာ ā ဣ i ဤ ī ဥ u ဦ ū ဧ e ဩ o

CONSONANTS WITH VOWEL "A"

က ka	ခ kha	ဂ ga	ဃ gha	င ṅa
စ ca	ဆ cha	ဇ ja	ဈ jha	ည ṇa
ဋ ṭa	ဌ ṭha	ဍ ḍa	ဎ ḍha	တ ṭa
ထ tha	ဏ tha	ဒ da	ဓ dha	န na
ပ pa	ဖ pha	ဗ ba	ဘ bha	မ ma
ယ ya	ရ ra	လ la	ဝ va	သ sa
				ဟ ha
				ဠ ḷa ṁ

VOWELS IN COMBINATION

က ka	ကာ kā	ကိ ki	ကီ kī	ကု ku	ကူ kū	ကေ ke	ကော ko
ခ kha	ခါ khā	ခိ khi	ခီ khī	ခု khu	ခု khū	ခေ khe	ခေါ kho

CONJUNCT-CONSONANTS

က kka	ခ ṅca	ဒ dva	ဋ mba
က့ kkha	ခ့ ṅcha	ဇ dhya	ဋ့ mbha
ကျ kya	ဇ ṅja	ဇ dhva	ဋ့ mma
ကြ kri	ဇ့ ṅjha	ဋ nta	ဇ mya
က့ kla	ဇ ṭṭa	ဋ ntva	ဇ mha
က့ kva	ဇ ṭṭha	ဋ ntha	ယ yya
ဇ khya	ဇ ḍḍa	ဋ nda	ယ yha
ဇ khva	ဇ ḍḍha	ဋ ndra	လ lla
ဂ gga	ဇ ṇṭa	ဋ ndha	လ ly a
ဂ ggha	ဇ ṇṭha	ဋ nna	လ lha
ဂျ gya	ဇ ṇḍa	ဇ nya	ဂ vha
ဂြ gra	ဇ ṇṇa	ဋ nha	ဋ sta
ကံ ṅka	ဇ ṇha	ဂ ppa	ကြ str a
ခံ ṅkha	ဇ tta	ဂ ppha	သ sna
ဂံ ṅga	ဇ ttha	ဇ pya	သ sya
ဃံ ṅgha	ဇ tva	ဇ pla	သ ssa
ဇ cca	ဇ tya	ဇ bba	သ sma
ဇ ccha	ဇ tra	ဇ bbha	သ sva
ဇ jja	ဇ dda	ဇ bya	ဇ hma
ဇ jjha	ဇ ddha	ဇ bra	ဇ hva
ည ṇṇa	ဇ dya	ဇ mpa	ဇ ḷha
ဥ ṇha	ဇ dra	ဇ mpha	

-ā = ā; -i = i; -ī = ī; -u = u; -ū = ū; -e = e; -o = o

၁	၂	၃	၄	၅	၆	၇	၈	၉	၀
1	2	3	4	5	6	7	8	9	0


ဆဋ္ဌသင်္ဂါတိ ပိဋကံ

အဘိဓမ္မပိဋကေ

ပဌာနပါဠိ

(တတိယော ဘာဂေါ)

ဆဋ္ဌသင်္ဂါတိယံ တေရာ၊ သင်္ဂါတိကာရကာ ယထာ။
သင်္ဂါယိသု ဘာဂေါ၊ ကောမ္ဘူတာယ သမုဒ္ဒိတာ။



မရမ္မရဇ္ဇေ ဗုဒ္ဓသာသနသမိတိယာ
မုဒ္ဒိကာယန္တာလယေ မုဒ္ဒိပိတာ။

ပုံနှိပ်မှတ်တမ်း

ဆဋ္ဌသင်္ဂါယနာတင်စဉ်က သင်္ဂီတိမဟာထေရ်တို့
ရွတ်ဆိုကြသည့်အတိုင်း ပုံနှိပ်သည့်
ပါဠိပိဋကတ်ကျမ်း (၁၃၂၀/၁၉၅၉) ခုနှစ်စာမူတော်ကို
ဗုဒ္ဓစာပေအဖွဲ့က ကွန်ပျူတာစာစီပူဇော်ပေးလှူသည်။
(၁၃၇၆-ခုနှစ်)

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်
မိသားစုကလှူဒါန်းသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန
သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးစာပုံနှိပ်တိုက်တွင်
ညွှန်ကြားရေးမှူး ဦးဝင်းထင်အောင်
(မှတ်ပုံတင်အမှတ်- ၀၃၈၄၃/၀၂၄၀၅) က
ပုံနှိပ်ထုတ်ဝေသည်။

အဘိဓမ္မာပိဋက

ဓမ္မာနုလောမ

ဒုကပဋ္ဌာနပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဟေတုဂေါဇ္ဈက

၁-ဟေတုဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၁။ ဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အလောဘံ ပဋိစ္စ အဒေါသော အမောဟော။ အဒေါသံ ပဋိစ္စ အလောဘော အမောဟော။ အမောဟံ ပဋိစ္စ အလောဘော အဒေါသော။ လောဘံ ပဋိစ္စ မောဟော။ မောဟံ ပဋိစ္စ လောဘော။ ဒေါသံ ပဋိစ္စ မောဟော။ မောဟံ ပဋိစ္စ ဒေါသော။ ပဋိသန္နိက္ခဏေ။ပ။ (၁)

ဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဟေတု ဓမ္မံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

ဟေတု ဓမ္မံ ပဋိစ္စ ဟေတု စ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အလောဘံ ပဋိစ္စ အဒေါသော အမောဟော သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) လောဘံ ပဋိစ္စ မောဟော သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

၂။ နဟေတုံ ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတုံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပေ ဒေ ခန္ဓေ ပဋိစ္စ ဒေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ ပ။ (၁)

နဟေတုံ ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတု ခန္ဓေ ပဋိစ္စ ဟေတု။ ပဋိသန္ဓိက္ခဏေ။ ပ။ ဝတ္ထု ပဋိစ္စ ဟေတု။ (၂)

နဟေတုံ ဓမ္မံ ပဋိစ္စ ဟေတု စ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နဟေတုံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဟေတု စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒေ ခန္ဓေ ပဋိစ္စ ဒေ ခန္ဓာ ဟေတု စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ ဟေတု သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၃။ ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အလောဘဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဒေါသော အမောဟော။ (စက္ကံ။) လောဘဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ မောဟော။ ဒေါသဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ မောဟော။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ အလောဘဉ္စ ဝတ္ထုဉ္စ ပဋိစ္စ အဒေါသော အမောဟော။ ပ။ (၁)

ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတုံ ဧကံ ခန္ဓဉ္စ ဟေတုဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒေ ခန္ဓေ စ ဟေတုဉ္စ ပဋိစ္စ ဒေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထုဉ္စ ဟေတုဉ္စ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နဟေတုံ ဧကံ ခန္ဓဉ္စ အလောဘဉ္စ ပဋိစ္စ တယော ခန္ဓာ အဒေါသော အမောဟော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒေ ခန္ဓေ စ အလောဘဉ္စ ပဋိစ္စ ဒေ ခန္ဓာ အဒေါသော အမောဟော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) နဟေတုံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ မောဟော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ ဝတ္ထုဉ္စ အလောဘဉ္စ ပဋိစ္စ အဒေါသော အမောဟော သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

အာရမ္မဏာဒိ

၄။ ဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ (ရူပံ ဆဉ္ဇေတွာ အရူပေယေဝ နဝ ပဉ္စာ။) အဓိပတိပစ္စယာ။ (ပဋိသန္ဓိ နတ္ထိ။ ပရိပုဏ္ဏံ။) ဧကံ မဟာဘူတံ ပဋိစ္စ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ ဥပါဒါရူပံ။ (ဣမံ နာနံ။) အနန္တရပစ္စယာ။ သမနန္တရပစ္စယာ။ သဟဇာတ-ပစ္စယာ။ (သဗ္ဗေ မဟာဘူတာ၊ ယာဝ အသညသတ္တာ။) အညမညပစ္စယာ။ နိဿယပစ္စယာ။ ဥပနိဿယပစ္စယာ။ ပုရေဇာတပစ္စယာ။ အာသေဝနပစ္စယာ။ (ဒွိသုပိ ပဋိသန္ဓိ နတ္ထိ။) ကမ္မပစ္စယာ။ ဝိပါကပစ္စယာ။ (သံခိတ္တံ။) အဝိဂတ-ပစ္စယာ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနီယ ၁-ဝိဘင်္ဂိဝါရ

နဟေတု

၆။ နဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နဟေတု ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ပ။ (၁)

နဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာ-သဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စ-သဟဂတော မောဟော။ (၂)

နအာရမ္မဏာဒိ

၇။ ဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ဟေတု ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ နဟေတူ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ သဗ္ဗေ မဟာဘူတာ။ပ။ (၁)

ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ဟေတုဉ္စ နဟေတုဉ္စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ နအဓိပတိပစ္စယာ။ (ပရိပုဏ္ဏံ။) နအနန္တရပစ္စယာ။
နသမနန္တရပစ္စယာ။ နအညမညပစ္စယာ။ နဥပနိဿယပစ္စယာ။

နပုရေဇာတ

၈။ ဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ
အလောဘံ ပဋိစ္စ အဒေါသော အမောဟော။ (စက္ကံ။) လောဘံ ပဋိစ္စ
မောဟော၊ မောဟံ ပဋိစ္စ လောဘော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ
ဟေတု ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ဟေတု ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

ဟေတု ဓမ္မံ ပဋိစ္စ ဟေတု စ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ နပုရေဇာတပစ္စယာ။
အရူပေ အလောဘံ ပဋိစ္စ အဒေါသော အမောဟော သမ္ပယုတ္တကာ စ ခန္ဓာ။
(စက္ကံ။) လောဘံ ပဋိစ္စ မောဟော သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။)
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၉။ နဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ နဟေတု ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ နဟေတူ ခန္ဓေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ (၁)

နဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ
နဟေတူ ခန္ဓေ ပဋိစ္စ ဟေတူ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နဟေတု ဓမ္မံ ပဋိစ္စ ဟေတု စ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ နပုရေဇာတ-
ပစ္စယာ။ အရူပေ နဟေတု ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဟေတု စ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၀။ ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ အလောဘဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဒေါသော

အမောဟော။ (စက္ကံ။) အရူပေ လောဘဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ
မောဟော။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ နဟေတု ဇကံ ခန္ဓဉ္စ ဟေတုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ နဟေတု ခန္ဓေ စ ဟေတုဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဟေတုဉ္စ
မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စ နဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နပုရေဇာတပစ္စယာ။ အရူပေ နဟေတု ဇကံ ခန္ဓဉ္စ အလောဘဉ္စ ပဋိစ္စ
တယော ခန္ဓာ အဒေါသော အမောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (စက္ကံ။)
နဟေတု ဇကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ မောဟော စ။ (စက္ကံ။)
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နပစ္ဆာဇာတာဒိ

၁၁။ ဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နပစ္ဆာဇာတပစ္စယာ။
နအာသေဝနပစ္စယာ။

နကမ္မာဒိ

၁၂။ ဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဟေတု
ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

နဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ နဟေတု
ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။
ဥတုသမုဋ္ဌာနံ။ပ။ (၁)

ဟေတုဉ္စ နဟေတုဉ္စ ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

ဟေတု ဓမ္မံ ပဋိစ္စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နဝိပါကပစ္စယာ။ နဝ။

နအာဟာရာဒိ

၁၃။ နဟေတု ဓမ္မံ ပဋိစ္စ နဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရပစ္စယာ။
ဗာဟိရံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ပ။ နက္ခန္ဓိယပစ္စယာ။ ဗာဟိရံ။

အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။ အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ
 ရူပဇီဝိတိန္ဒြိယံ။ နဈာနပစ္စယာ။ ပဉ္စဝိညာဏံ။ပ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။
 ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ပ။ နမဂ္ဂပစ္စယာ။ အဟေတုကံ နဟေတုံ ဧကံ
 ခန္တံ ပဋိစ္စ။ပ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ပ။
 နသမ္ပယုတ္တပစ္စယာ။ နဝိပ္ပယုတ္တပစ္စယာ။ (နပုရေဇာတသဒိသံ။ အရူပပဉ္စာ-
 ယေဝ။) နောနတ္ထိပစ္စယာ။ နောဝိဂတပစ္စယာ။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၄။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
 တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
 တိဏိ၊ နဝိပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ဧကံ၊
 နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နော နတ္ထိယာ တိဏိ၊
 နော ဝိဂတေ တိဏိ။ (ဧဝံ ဂဏေတမ္ပ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၅။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
 တိဏိ။ပ။ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊
 နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါဏေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊
 နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နယောဘုဒုက

၁၆။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ။ပ။ ကမ္မေ ဒွေ၊
ဝိပါကေ ဧကံ၊ အာဟာရေ ဒွေ၊ ဣန္ဒြိယေ ဒွေ၊ ဈာနေ ဒွေ၊ မဂ္ဂေ ဧကံ၊
သမ္ပယုတ္တေ ဒွေ။ပ။ အဝိဂတေ ဒွေ။

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ ပဋိစ္စဝါရသဒိသာ-
ယေဝ ပညာ။ မဟာဘူတေသု နိဋ္ဌိတေသု “ဝတ္ထု ပစ္စယာ”တိ ကာတဗ္ဗာ။
ပဉ္စာယတနာနိ အနုလောမေပိ ပစ္စနိယေပိ ယထာ လဗ္ဘန္တိ၊ တထာ ကာတဗ္ဗာ။
သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပရိပုဏ္ဏော။ ရူပံ နတ္ထိ၊ အရူပမေဝ။)



၁-ဟေတုဒုက ၇-ပညာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ယောဘု

၁၇။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အလောဘော အဒေါသဿ အမောဟဿ ဟေတုပစ္စယေန ပစ္စယော။ (စက္ကံ။)
လောဘော မောဟဿ ဟေတုပစ္စယေန ပစ္စယော။ ဒေါသော မောဟဿ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဟေတူ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ အလောဘော အဒေါသဿ အမောဟဿ သမ္ပယုတ္တကာနဉ္စ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (စက္ကံ။)
လောဘော မောဟဿ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၁၈။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဟေတုံ အာရမ္ဘ ဟေတူ ဥပ္ပဇ္ဇန္တိ။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုံ
အာရမ္ဘ နဟေတူ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဟေတုံ အာရမ္ဘ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၁၉။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ
သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ
ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊
ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နဟေတူ
ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ
သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ စက္ခု။ပ။ ဝတ္ထု၊ နဟေတူ ခန္ဓေ
အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ
သောတဓာတုယာ သဒ္ဓိံ သုဏာတိ။ စေတောပရိယဉာဏေန နဟေတုစိတ္တ-
သမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။
အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နဟေတူ ခန္ဓာ
ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊
ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ
ဒတွာ။ (ပဌမဂမနံယေဝ။ အာဝဇ္ဇနာ နတ္ထိ။ “ရူပါယတနံ စက္ခုဝိညာဏဿ။ပ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿာ”တိ ဣဒံ နတ္ထိ။) (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။

တံ အာရဗ္ဗ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (တတ္ထ တတ္ထ ဌိတေန ဣမံ ကာတဗ္ဗံ။ ဒုတိယဂမနသဒိသံ။) (၃)

၂၀။ ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဗ္ဗ ဟေတု ဥပ္ပဇ္ဇန္တိ။ (၁)

ဟေတု စ နဟေတု စ ဓမ္မော နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဗ္ဗ နဟေတု ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဗ္ဗ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၂၁။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဟေတု ဂရံ ကတွာ ဟေတု ဥပ္ပဇ္ဇန္တိ။ သဗ္ဗဇာတာဓိပတိ—ဟေတု အဓိပတိ သမ္ပယုတ္တကာနံ ဟေတုနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဟေတု ဂရံ ကတွာ နဟေတု ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဗ္ဗဇာတာဓိပတိ—ဟေတု အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဟေတု ဂရံ ကတွာ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဗ္ဗဇာတာဓိပတိ—ဟေတု အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၂၂။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ။ (ဝိတ္တာရေတဗ္ဗံ။ ယာဝ နဟေတု ခန္ဓာ။) သဗ္ဗဇာတာဓိပတိ—နဟေတု အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာ-
ဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ။ (သံခိတ္တံ။
ယာဝ ဝတ္ထု နဟေတူ စ ခန္ဓာ၊ တာဝ ကာတပ္ပံ။) သဟဇာတာဓိပတိ—
နဟေတု အဓိပတိ သမ္ပယုတ္တကာနံ ဟေတုနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
ဒါနံ ဒတွာ၊ သီလံ။ ပ။ ဥပေါသထကမ္ဘံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။
တံ ဂရုံ ကတွာ နဟေတူ ခန္ဓာ စ ဟေတူ စ ဥပ္ပဇ္ဇန္တိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ (ယာဝ
ဝတ္ထု နဟေတူ ခန္ဓာ စ၊ တာဝ ကာတပ္ပံ။) သဟဇာတာဓိပတိ—နဟေတု
အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၃)

၂၃။ ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ—ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ဂရုံ ကတွာ
ဟေတူ ဥပ္ပဇ္ဇန္တိ။ (၁)

ဟေတု စ နဟေတု စ ဓမ္မော နဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ—ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ဂရုံ ကတွာ နဟေတူ
ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ
ဂရုံ ကတွာ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

အနန္တရ

၂၄။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ
ပုရိမာ ဟေတူ ပစ္ဆိမာနံ ပစ္ဆိမာနံ ဟေတုနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ
ဟေတူ ပစ္ဆိမာနံ ပစ္ဆိမာနံ နဟေတုနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ ဟေတူ ပစ္ဆိမာနံ ပစ္ဆိမာနံ ဟေတုနံ သမ္ပယုတ္တကာနဉ္စ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၅။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နဟေတု ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နဟေတုနံ ခန္ဓာနံ အနန္တရ-
ပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ (သံခိတ္တံ။) နေဝသညာ-
နာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ပ။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ (နဟေတုမူလကံ တိဏိပိ ဧကသဒိသံ။) (၃)

၂၆။ ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
ဟေတုနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

ဟေတု စ နဟေတု စ ဓမ္မော နဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
နဟေတုနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ
ပစ္စိမာနံ ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၂၇။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။
(အနန္တရသဒိသံ။) သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။
(ဣမေ ဒွေပိ ပဋိစ္စသဒိသာ။ နိဿယပစ္စယော ပစ္စယဝါရေ နိဿယပစ္စယ-
သဒိသာ။)

ဥပနိဿယ

၂၈။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—ဟေတု ဟေတုနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—ဟေတု နဟေတုနံ ခန္ဓာနံ ဥပနိဿယပစ္စယေန
ပစ္စယော။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဟေတူ ဟေတုနံ သမ္ပယုတ္တကာနန္ဒ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂၉။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ပ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ။ပ။ သေနာသနံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပတ္ထနာယ မဂ္ဂဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—(ဒုတိယဥပနိဿယသဒ္ဓိသံ)။ (၃)

၃၀။ ဟေတူ စ နဟေတူ စ ဓမ္မော ဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဟေတုနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဟေတူ စ နဟေတူ စ ဓမ္မော နဟေတုဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ နဟေတုနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဟေတူ စ နဟေတူ စ ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊

ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဟေတုနဉ္စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၃၁။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခံ။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု နဟေတုနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခံ။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဟေတုနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခံ။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာဒိ

၃၂။ ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဟေတူ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နဟေတူ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

ဟေတူ စ နဟေတူ စ ဓမ္မော နဟေတုဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။
(အနန္တရသဒိသံ။)

ကမ္မ

၃၃။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ နဟေတု စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နဟေတု စေတနာ ဝိပါကာနံ ခန္ဓာနံ
ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊
နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ နဟေတု စေတနာ သမ္ပယုတ္တကာနံ
ဟေတုနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ
နဟေတု စေတနာ ဝိပါကာနံ ဟေတုနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ နဟေတု
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မ-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နဟေတု စေတနာ
ဝိပါကာနံ ခန္ဓာနံ ဟေတုနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါက

၃၄။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
ဝိပါကော အလောဘော အဒေါသဿ အမောဟဿ ဝိပါကပစ္စယေန
ပစ္စယော။ (ပဋိစ္စဝါရသဒိသံ။ ဝိပါကဝိဘင်္ဂေ နဝ ပဉ္စာ။)

အာဟာရ

၃၅။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
နဟေတု အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ကဗဠိကာရော အာဟာရော
က္ခမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
နဟေတု အာဟာရာ သမ္ပယုတ္တကာနံ ဟေတုနံ အာဟာရပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ န ဟေတုဿ စ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ နဟေတူ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ၊ ဟေတုနံ၊ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

ဣန္ဒြိယ

၃၆။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ (ဟေတုမူလကေ တီဏိ။)

နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ နဟေတူ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ။ပ။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (ဧဝံ ဣန္ဒြိယပစ္စယာ ဝိတ္တာရေတဗ္ဗာ။ နဝ။)

ဈာနာဒိ

၃၇။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ (ဣမေသု ဒွိသု နဝ။)

ဝိပ္ပယုတ္တ

၃၈။ ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဟေတူ ကဋတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဟေတူ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဟေတူ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတာ နဟေတူ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ နဟေတူ ခန္ဓာ ကဋတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုဿ။ပ။ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ဝတ္ထု နဟေတူနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန

ပစ္စယော။ ပစ္ဆာဇာဇာ နဟေတူ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဗ္ဗဇာဇာ ပဋိသန္ဓိက္ခန္ဓေ ဝတ္ထု ဟေတုနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ဗုရေဇာဇာ ဝတ္ထု ဟေတုနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာဇာ ပဋိသန္ဓိက္ခန္ဓေ ဝတ္ထု
ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုရေဇာဇာ
ဝတ္ထု ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

ဟေတု စ နဟေတု စ ဓမ္မာ နဟေတုဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာဇာ ဟေတု စ သမ္ပယုတ္တကာ
စ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခန္ဓေ
ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပစ္ဆာဇာဇာ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ
ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိအာဒိ

၃၉။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
အလောဘော အဒေါသဿ အမောဟဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။)
လောဘော မောဟဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) ပဋိသန္ဓိက္ခန္ဓေ။ပ။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပစ္ဆာဇာတံ။ ။ သဗ္ဗဇာဇာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာ-
နဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခန္ဓေ။ပ။ ပစ္ဆာဇာဇာ
ဟေတု ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ အလောဘော အဒေါသဿ အမောဟဿ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) လောဘော
မောဟဿ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ (စက္ကံ။) ပဋိသန္ဓိက္ခန္ဓေ။ပ။ (၃)

၄၀။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗဘေတော နဟေတု ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပုဗ္ဗေ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ နဟေတု ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ။ ပဓာ ခန္ဓာ ဝတ္ထုဿ အတ္ထိပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ မဟာဘူတံ။ ပဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ ပဗုဓေရဇာတံ စက္ခု။ ပဗုဓေရဇာတံ စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ ပဗုဓေရဇာတံ ကာယဝိညာဏဿ။ စက္ခုယတနံ စက္ခုဝိညာဏဿ။ ပဗုဓေရဇာတံ ကာယဝိညာဏဿ။ ဝတ္ထု နဟေတု ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော နဟေတု ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ။ အတ္ထိပစ္စယေန ပစ္စယော။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဘေတော နဟေတု ခန္ဓာ သမ္ပယုတ္တကာနံ ဟေတုနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပဗုဓေရဇာတံ အတ္ထိပစ္စယေန ပစ္စယော။ ပုဗ္ဗေရဇာတံ စက္ခု။ ပဗုဓေရဇာတံ အနိစ္စတော။ ပဒေါမနဿ ဥပုဇ္ဈတိ။ ဒိဗ္ဗေရဇာတံ စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထု ဟေတုနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဘေတော နဟေတု ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ ဟေတုနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပဗုဓေရဇာတံ အတ္ထိပစ္စယေန ပစ္စယော။ ပုဗ္ဗေရဇာတံ စက္ခု။ ပဗုဓေရဇာတံ အနိစ္စတော။ ပဒေါမနဿ ဥပုဇ္ဈတိ။ ဒိဗ္ဗေရဇာတံ စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထု ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၄၁။ ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဘေတော အလောဘော စ သမ္ပယုတ္တကာ စ ခန္ဓာ အဒေါသဿ အမောဟဿ အတ္ထိပစ္စယေန ပစ္စယော။

(စက္ကံ။) လောဘော စ သမ္ပယုတ္တကာ စ ခန္ဓာ မောဟဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ။ပ။ အလောဘော စ ဝတ္ထု စ အဒေါသဿ အမောဟဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

ဟေတု စ နဟေတု စ ဓမ္မာ နဟေတုဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗာဇာဇော နဟေတု ဧကော ခန္ဓော စ ဟေတု စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ပဋိသန္ဓိက္ခဏေ ဟေတု စ ဝတ္ထု စ နဟေတုနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတာ ဟေတု စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇော ဟေတု စ ကဗဠိကာဇော အာဟာဇော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇော ဟေတု စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဟေတု စ နဟေတု စ ဓမ္မာ ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗာဇာဇော နဟေတု ဧကော ခန္ဓော စ အလောဘော စ တိဏ္ဍန္တံ ခန္ဓာနံ အဒေါသဿ အမောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) နဟေတု ဧကော ခန္ဓော စ လောဘော စ တိဏ္ဍန္တံ ခန္ဓာနံ မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ နဟေတု ဧကော ခန္ဓော စ အလောဘော စ။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ။ပ။ အလောဘော စ ဝတ္ထု စ အဒေါသဿ အမောဟဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ လောဘော စ ဝတ္ထု စ မောဟဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၂။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တိဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တိဏိ၊

မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (ဧဝံ အနုမဇ္ဇန္တေန ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၄၃။ ဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟ-
ဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (၂)

ဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၄၄။ နဟေတု ဓမ္မော နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။
အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နဟေတု ဓမ္မော ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟ-
ဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

နဟေတု ဓမ္မော ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၄၅။ ဟေတု စ နဟေတု စ ဓမ္မော ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဟေတု စ နဟေတု စ ဓမ္မော နဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ဟေတု စ နဟေတု စ ဓမ္မာ ဟေတုဿ စ နဟေတုဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ပ။ နောအဝိဂတေ နဝ။ (ဧဝံ
ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၄၇။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊ နအနန္တရေ
တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ တိဏိ။ပ။
နမဂ္ဂေ တိဏိ၊ နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၄၈။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ တိဏိ၊ အညမညေ တိဏိ၊ နိဿယေ
တိဏိ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊
အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ ဝိပါကေ တိဏိ၊ အာဟာရေ တိဏိ၊
ဣန္ဒြိယေ တိဏိ၊ ဈာနေ တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ တိဏိ၊ ဝိပ္ပယုတ္တေ
တိဏိ၊ အတ္ထိယာ တိဏိ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ တိဏိ။
(ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယာနုလောမံ။

ဟေတုဒုကံ နိဋ္ဌိတံ။

ဟေတု

၄၉။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သဟေတုကော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၅၀။ အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဧကံ
မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ, ကဋတ္တာရူပံ, ဥပါဒါရူပံ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ သဟေတုကာ ခန္ဓာ။ (၂)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ အဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ
သဟေတုကာ ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ (၃)

၅၁။ သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ
မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ သဟေတုကံ
ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ ။ပ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၃)

အာရမ္မဏ

၅၂။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-ပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၅၃။ အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-ပစ္စယာ။ အဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ အဟေတုကာ ခန္ဓာ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သဟေတုကာ ခန္ဓာ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ

တယော ခန္ဓာပ။ ဒွေ ခန္ဓေပ။ ပဋိသန္ဓိက္ခဏေ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာပ။ ဒွေ ခန္ဓေပ။ (၁)

အဓိပတိ

၅၄။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာပ။ ဒွေ ခန္ဓေပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။
သဟေတုကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
အဓိပတိပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံပ။ ဒွေ ခန္ဓေပ။ (၃)

၅၅။ အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။
ဧကံ မဟာဘူတံပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ, ဥပါဒါရူပံ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
အဓိပတိပစ္စယာ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁)

အနန္တရာဒိ

၅၆။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အနန္တရ-
ပစ္စယာ။ သမနန္တရပစ္စယာ။ သဟဇာတပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာပ။ ပဋိသန္ဓိက္ခဏေပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတပစ္စယာ။
သဟေတုကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စ-
သဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေပ။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
သဟဇာတပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ ဒွေ ခန္ဓေပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓံ
ပဋိစ္စ တယော ခန္ဓာ မောဟော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံပ။ ဒွေ ခန္ဓေပ။
ပဋိသန္ဓိက္ခဏေပ။ (၃)

၅၇။ အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတ-
ပစ္စယာ။ အဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ပဋိသန္နိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။
ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ ဧကံ မဟာ-
ဘူတံ။ပ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတ-
ပစ္စယာ။ (ဣမေ ပဉ္စ ပဉ္စာ ဟေတုသဒိသာ၊ နိဇ္ဇာနံ။) (၂)

အညမည

၅၈။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အညမည-
ပစ္စယာ။ သဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ ပဋိသန္နိက္ခဏေ သဟေတုကေ ခန္ဓေ ပဋိစ္စ
ဝတ္ထု။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
အညမညပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္တံ ပဋိစ္စ တယော
ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ သဟေတုကံ ဧကံ
ခန္တံ ပဋိစ္စ တယော ခန္ဓာ ဝတ္ထု စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၅၉။ အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အညမည-
ပစ္စယာ။ အဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္နိက္ခဏေ အဟေတုကံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ ဝတ္ထု စ။ပ။ ဒွေ
ခန္ဓေ။ပ။ (သံခိတ္တံ။ ယာဝ အသညသတ္တာ။) (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။
ပဋိသန္နိက္ခဏေ ဝတ္ထု၊ ပဋိစ္စ သဟေတုကာ ခန္ဓာ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
အညမညပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္တဉ္စ မောဟဉ္စ

ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

နိဿယာဒိ

၆၀။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နိဿယပစ္စယာ။ ဥပနိဿယပစ္စယာ။ ပုရေဇာတပစ္စယာ။ အာသေဝနပစ္စယာ။ ကမ္မပစ္စယာ။ ဝိပါကပစ္စယာ။ အာဟာရပစ္စယာ။ ဣန္ဒြိယပစ္စယာ။ ဈာနပစ္စယာ။ မဂ္ဂပစ္စယာ။ (ဈာနမ္ပိ မဂ္ဂမ္ပိ သဟဇာတပစ္စယသဒိသာ။ ဗာဟိရာ မဟာဘူတာ နတ္ထိ။) သမ္ပယုတ္တပစ္စယာ။ ဝိပ္ပယုတ္တပစ္စယာ။ အတ္ထိပစ္စယာ။ နတ္ထိပစ္စယာ။ ဝိဂတပစ္စယာ။ အဝိဂတပစ္စယာ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၁။ ဟေတုယာ နဝ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ ဆ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နယောဘု

၆၂။ သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု- ပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ- သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

(သဗ္ဗံ ယာဝ အသညသတ္တာ၊ တာဝ ကာတဗ္ဗံ။)

နအာရမ္မဏာဒိ

၆၃။ သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ သဟေတုကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ အဟေတုကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ
ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ
ပဋိစ္စ ဝတ္ထု။ ဧကံ မဟာဘူတံ။ပ။ အသညသတ္တာနံ ဧကံ။ပ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ-
စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
(အနုလောမသဟဇာတသဒိသာ။) နအနန္တရပစ္စယာ။ နသမနန္တရပစ္စယာ။
နအညမညပစ္စယာ။ နဥပနိဿယပစ္စယာ။ နပုရေဇာတပစ္စယာ။ အရူပေ
သဟေတုကံ ဧကံ ခန္ဓံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

၆၄။ သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ သဟေတုကေ ခန္ဓေ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ နပုရေဇာတပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ
ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၃)

အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ အဟေတုကံ ဧကံ ခန္ဓံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကေ ခန္ဓေ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ၊ တာဝ
ဝိတ္တာရော။) (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သဟေတုကာ ခန္ဓာ။ (၂)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နပုရေဇာတပစ္စယာ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သဟေတုကာ ခန္ဓာ။
မဟာဘူတေ ပဋိစ္စ ကဋုတ္တာရူပံ။ (၃)

၆၅။ သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော
ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ
ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ
သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တ-
သမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ နပုရေဇာတပစ္စယာ။ ပဋိသန္နိက္ခဏေ သဟေတုကံ ဧကံ
ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ
မဟာဘူတေ စ ပဋိစ္စ ကဋုတ္တာရူပံ။ (၃)

နပစ္ဆာဇာတာဒိ

၆၆။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နပစ္ဆာဇာတ-
ပစ္စယာ။ နအာသေဝနပစ္စယာ။ နကမ္မပစ္စယာ။ သဟေတုကေ ခန္ဓေ ပဋိစ္စ
သဟေတုကာ စေတနာ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
အဟေတုကေ ခန္ဓေ ပဋိစ္စ အဟေတုကာ စေတနာ။ ဗာဟိရံ။ အာဟာရ-
သမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
နကမ္မပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ
သမ္ပယုတ္တကာ စေတနာ။ နဝိပါကပစ္စယာ။ (ပဋိသန္ဓိ နတ္ထိ။)

နအာဟာရာဒိ

၆၇။ အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရ-
ပစ္စယာ။ နက္ခန္ဓိယပစ္စယာ။ နဈာနပစ္စယာ။ နမဂ္ဂပစ္စယာ။ နသမ္ပယုတ္တပစ္စယာ။

နဝိပ္ပယုတ္တာဒိ

၆၈။ သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တ-
ပစ္စယာ။ အရူပေ သဟေတုကံ ဧကံ ခန္ဓံ။ပ။ (၁)

သဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တပစ္စယာ။
အရူပေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နဝိပ္ပယုတ္တပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓံ
ပဋိစ္စ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အဟေတုကံ ဓမ္မံ ပဋိစ္စ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တပစ္စယာ။
အရူပေ အဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အဟေတုကံ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တပစ္စယာ။
အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ
ခန္ဓာ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
နဝိပ္ပယုတ္တပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ
မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ နောနတ္ထိပစ္စယာ။
နောဝိဂတပစ္စယာ။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၉။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ

တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၇၀။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊
နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊
နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၇၁။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊
(သဗ္ဗတ္ထ ဒွေ၊) ဝိပါကေ ဧကံ၊ အာဟာရေ ဒွေ၊ ဣန္ဒြိယေ ဒွေ၊ ဈာနေ ဒွေ၊
မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဒွေ။ပ။ အဝိဂတေ ဒွေ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၂-သဟေတုကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၇၂။ သဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ (သဟေတုကမူလကံ ပဋိစ္စဝါရသဒိသံ။)

အဟေတုကံ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော။ပ။ (ပဋိစ္စဝါရ-
သဒိသံယေဝ။) (၁)

အဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝတ္ထု ပစ္စယာ သဟေတုကာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ
မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပစ္စယာ
သဟေတုကာ ခန္ဓာ။ (၂)

အဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော စ ဓမ္မာ
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ သဟေတုကာ ခန္ဓာ။ မဟာဘူတေ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ
ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု။ပ။(၃)

၇၃။ သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ
မောဟဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော
စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ

မောဟဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ ကဋ္ဌတ္တာရူပံ။ (၃)

အာရမ္မဏ

၇၄။ သဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကံ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

သဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓံ
ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၇၅။ အဟေတုကံ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ အဟေတုကံ ဧကံ ခန္ဓံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ
ဝတ္ထု ပစ္စယာ ခန္ဓာ။ စက္ခယတနံ ပစ္စယာ စက္ခယဝိညာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ ခန္ဓာ။ (၁)

အဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ ဝတ္ထု ပစ္စယာ သဟေတုကာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စ-
သဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

အဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဒစ္စ-
သဟဂတာ ခန္ဓာ မောဟော စ။ (၃)

၇၆။ သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော
ခန္ဓာ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အဓိပတိ

၇၇။ သဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-ပစ္စယာ။ (အဓိပတိယာ နဝ ပဉှာ ပဝတ္တေယေဝ။)

အနန္တရာဒိ

၇၈။ သဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အနန္တရ-ပစ္စယာ။ သမနန္တရပစ္စယာ။ သဟဇာတပစ္စယာ။ တိဏိ။ (ပဋိစ္စဝါရသဒိသာ။)

အဟေတုကံ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတ-ပစ္စယာ။ အဟေတုကံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ ခန္ဓာ။ (၁)

အဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတ-ပစ္စယာ။ ဝတ္ထု ပစ္စယာ သဟေတုကာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

အဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ သဟဇာတပစ္စယာ။ ဝတ္ထု ပစ္စယာ သဟေတုကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု။ပ။ (၃)

၇၉။ သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ သဟဇာတပစ္စယာ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ သဟဇာတပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။ ပဋိသန္ဓိက္ခဏေ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ ကဋ္ဌတ္တာရူပံ။ (၃)

အညမညာဒိ

၈၀။ သဟေတုကံ ဓမ္မံ ပစ္စယာ သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။ပ။ အဝိဂတပစ္စယာ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၈၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။) အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၈၂။ သဟေတုကံ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အဟေတုကံ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဧကံ ခန္ဓံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။)
စက္ခာယတနံ ပစ္စယာ စက္ခဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ ခန္ဓာ မောဟော စ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၃။ နဟေတုယာ တိဏိ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နနိဿယေ တိဏိ၊
နဥပနိဿယေ တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ
နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊
နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ
တိဏိ၊ နောဝိဂတေ တိဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၈၄။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊

နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။ (ဧဝံ ဂဏေတပွဲ။)

အနုလောမပစ္စနီယံ။

၄-ပစ္စယပစ္စနီယာနုလောမ

နဟေတုဒုက

၈၅။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အနန္တရေ တီဏိ။ပ။ မဂ္ဂေ
တီဏိ၊ သမ္ပယုတ္တေ တီဏိ။ပ။ အဝိဂတေ တီဏိ။ (ဧဝံ ဂဏေတပွဲ။)

ပစ္စနီယာနုလောမံ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၂-သဟေတုကဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၈၆။ သဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သဟေတုကံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ သံသဋ္ဌာ ဝိစိကိစ္ဆာသဟဂတာ
ဥဒ္ဓစ္စသဟဂတာ ခန္ဓာ။ (၁)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ
သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အာရမ္မဏ

၈၇။ သဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ သဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာပ။ ဒွေ ခန္ဓေပ။ ပဋိသန္ဓိက္ခဏေပ။ (၁)

သဟေတုကံ ဓမ္မံ သံသဋ္ဌော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော စ အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ မောဟော စပ။ ဒွေ ခန္ဓေပ။ (၃)

၈၈။ အဟေတုကံ ဓမ္မံ သံသဋ္ဌော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာပ။ ဒွေ ခန္ဓေပ။ ပဋိသန္ဓိက္ခဏေပ။ (၁)

အဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ သံသဋ္ဌာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္တာ။ (၂)

သဟေတုကဉ္စ အဟေတုကဉ္စ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္တဉ္စ မောဟဉ္စ သံသဋ္ဌာ တယော ခန္တာပ။ ဒွေ ခန္ဓေပ။ (၁)

အဓိပတိ

၈၉။ သဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ သဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာပ။ ဒွေ ခန္ဓေပ။ (၁)

အနန္တရာဒိ

၉၀။ သဟေတုကံ ဓမ္မံ သံသဋ္ဌော သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အနန္တရပစ္စယာ။ သမနန္တရပစ္စယာ။ သဟဇာတပစ္စယာပ။ ဝိပါကပစ္စယာ။ ဝိပါကံ သဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာပ။ ဒွေ ခန္ဓေပ။ ပဋိသန္ဓိက္ခဏေပ။

အဟေတုကံ ဓမ္မံ သံသဋ္ဌော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဝိပါကပစ္စယာ။
ဝိပါကံ အဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ဈာနပစ္စယာ။ပ။ အဝိဂတပစ္စယာ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၁။ ဟေတုယာ တိဏိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဆ၊
သမနန္တရေ ဆ၊ သဟဇာတေ ဆ၊ အညမညေ ဆ၊ နိဿယေ ဆ၊ ဥပနိဿယေ
ဆ၊ ပုရေဇာတေ ဆ။ပ။ ဝိပါကေ ဒွေ၊ အာဟာရေ ဆ၊ ဣန္ဒြိယေ ဆ၊ ဈာနေ ဆ၊
မဂ္ဂေ ပဉ္စ။ပ။ အဝိဂတေ ဆ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နဟေတု

၉၂။ သဟေတုကံ ဓမ္မံ သံသဋ္ဌော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အဟေတုကံ ဓမ္မံ သံသဋ္ဌော အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၃။ နဟေတုယာ ဒွေ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာ-
ဇာတေ ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဆ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၉၄။ ဟေတုပစ္စယာ နအဓိပတိယာ တီဏိ၊ နပုရေဇာတေ တီဏိ၊ နပစ္ဆာ-
ဇာတေ တီဏိ၊ နအာသေဝနေ တီဏိ၊ နကမ္မေ တီဏိ၊ နဝိပါကေ တီဏိ၊
နဝိပ္ပယုတ္တေ တီဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၉၅။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ။ပ။ ကမ္မေ ဒွေ၊
ဝိပါကေ ဧကံ၊ အာဟာရေ ဒွေ။ပ။ မဂ္ဂေ ဧကံ။ပ။ အဝိဂတေ ဒွေ။ (ဧဝံ
ဂဏေတဗ္ဗံ။)

ပစ္စနိယာနုလောမံ။

(သမ္ပယုတ္တဝါရော သံသဋ္ဌဝါရသဒိသော။)

၂-သဟေတုကဒုက ၄-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၉၆။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ သဟေတုကာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
သဟေတုကာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ သဟေတုကာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၉၇။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော စိတ္တသမုဋ္ဌာနာနံ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ
ဟေတုပစ္စယေန ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော
မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ (၃)

အာရမ္မဏ

၉၈။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။
ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အရိယာ
မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။
ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ သဟေတုကေ ခန္ဓေ အနိစ္စတော။ပ။
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ သဟေတုကော ဝိပါကော
တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန သဟေတုကစိတ္တသမင်္ဂီဿ
စိတ္တံ ဇာနန္တိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာ-
ယတနံ နေဝသညာနာသညာယတနဿ။ပ။ သဟေတုကာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ,
စေတောပရိယဉာဏဿ, ပုဗ္ဗေနိဝါသာနဿတိဉာဏဿ, ယထာကမ္မုပဂ-
ဉာဏဿ, အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟေတုကေ
ခန္ဓေ အာရမ္မ သဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟေတုကေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
ကုသလာကုသလေ နိရုဒ္ဓေ အဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။
သဟေတုကေ ခန္ဓေ အာရမ္မ အဟေတုကာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟေတုကေ ခန္ဓေ အာရဟ္တ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၉၉။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နိဗ္ဗာန် အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု။ အဟေတုကေ ခန္ဓေ စ မောဟဉ္စ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ အဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ အဟေတုကေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ အဟေတုကော ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နိဗ္ဗာန် ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ အဟေတုကေ ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု။ပ။ အဟေတုကေ ခန္ဓေ စ မောဟဉ္စ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ သဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန အဟေတုကစိတ္တသမင်္ဂီဿ စိတ္တံ ဇာနန္တိ။ အဟေတုကော ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ အဟေတုကေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ သဟေတုကော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု အာရဟ္တ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ သောတံ။ပ။ ဝတ္ထု။ အဟေတုကေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၀၀။ သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ သဟေတုကော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

သဟေတုကော စ အဟေတုကော စ ဓမ္မာ အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟန္တ အာရဟန္တ အဟေတုကာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၂)

သဟေတုကော စ အဟေတုကော စ ဓမ္မာ သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟန္တ အာရဟန္တ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၁၀၁။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။ပ။ ဖလံ။ပ။ သဟေတုကော ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—သဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—သဟေတုကာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—သဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနန္တ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာနိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု။ အဟေတုကော ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အနန္တရ

၁၀၂။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သဟေတုကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူတဿ။ အနုလောမံ ဝေါဒါနဿ။ ဂေါတြဘူ မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ။ မဂ္ဂေါ ဖလဿ။ ဖလံ ဖလဿ။ အနုလောမံ ဖလသမာပတ္တိယာ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာ- နာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ဝိစိကိစ္ဆာသဟဂတဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။ သဟေတုကံ စုတိစိတ္တံ အဟေတုကဿ ဥပပတ္တိစိတ္တဿ အနန္တရ- ပစ္စယေန ပစ္စယော။ သဟေတုကံ ဘဝင်္ဂံ အာဝဇ္ဇနာယ အနန္တရပစ္စယေန ပစ္စယော။ သဟေတုကံ ဘဝင်္ဂံ အဟေတုကဿ ဘဝင်္ဂဿ အနန္တရပစ္စယေန ပစ္စယော။ သဟေတုကာ ခန္ဓာ အဟေတုကဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စ- သဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၀၃။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော ပစ္စိမဿ ပစ္စိမဿ ဝိစိကိစ္ဆာသဟဂတဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အဟေတုကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ပဉ္စန္ဒံ ဝိညာဏာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန

ပစ္စယော။ အဟေတုကံ စုတိစိတ္တံ သဟေတုကဿ ဥပပတ္တိစိတ္တဿ အနန္တရ-
ပစ္စယေန ပစ္စယော။ အဟေတုကံ ဘဝဂံ သဟေတုကဿ ဘဝဂံဿ အနန္တရ-
ပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ သဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ အဟေတုကာ ခန္ဓာ သဟေတုကဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန
ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စ-
သဟဂတော မောဟော ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စ-
သဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ
ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရ-
ပစ္စယေန ပစ္စယော။ (၃)

၁၀၄။ သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ
ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတာ
ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမာနံ ပစ္စိမာနံ ဝိစိကိစ္ဆာ-
သဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စ အဟေတုကော စ ဓမ္မော အဟေတုကဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ
ခန္ဓာ စ မောဟော စ ပစ္စိမဿ ပစ္စိမဿ ဝိစိကိစ္ဆာသဟဂတဿ ဥဒ္ဓစ္စ-
သဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတာ
ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ အဟေတုကဿ ဝုဋ္ဌာနဿ အနန္တရ-
ပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ စ အဟေတု-
ကဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဝိစိကိစ္ဆာ-
သဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမာနံ ပစ္စိမာနံ
ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန
ပစ္စယော။ (၃)

သဟဇာတဒိ

၁၀၅။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ သဟဇာတ-
ပစ္စယေန ပစ္စယော။ (ပဋိစ္စဝါရေ သဟဇာတသဒိသံ၊ ဣဟ ဃဋ္ဌနာ နတ္ထိ။)

အညမညပစ္စယေန ပစ္စယော။ (ပဋိစ္စဝါရသဒိသံ။) နိဿယပစ္စယေန ပစ္စယော။
(ပဋိစ္စဝါရေ နိဿယပစ္စယသဒိသံ၊ ဣဟ ဃာဠနာ နတ္ထိ။)

ဥပနိဿယ

၁၀၆။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ ပကတူပနိဿယော—သဟေတုကာ ခန္ဓာ သဟေတုကာနံ ခန္ဓာနံ
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿ-
ယော—သဟေတုကာ ခန္ဓာ အဟေတုကာနံ ခန္ဓာနံ မောဟဿ စ ဥပ-
နိဿယပစ္စယေန ပစ္စယော။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—သဟေတုကာ ခန္ဓာ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စ-
သဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၀၇။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿ-
ယော—ကာယိကံ သုခံ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊
မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ ဒုက္ခံ။ ဥတု။
ဘောဇနံ။ သေနာသနံ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊
မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ မောဟော ကာယိကဿ
သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။
ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ။ သေနာသနံ။ မောဟော စ
ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ မောဟဿ စ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ ပကတူပနိဿယော—ကာယိကံ သုခံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။
သံဃံ ဘိန္ဒတိ။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ။ သေနာသနံ။ မောဟံ

ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ကာယိကံ သုခံ။ပ။ မောဟော စ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ မဂ္ဂဿ ဖလသမာပတ္တိယာ ဥပနိဿာယပစ္စယေန ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ ဥပနိဿာယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ကာယိကံ သုခံ မောဟော စ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿာယပစ္စယေန ပစ္စယော။ (၃)

၁၀၈။ သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ ဓမ္မဿ ဥပနိဿာယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ သဟေတုကာနံ ခန္ဓာနံ ဥပနိဿာယပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စ အဟေတုကော စ ဓမ္မော အဟေတုကဿ ဓမ္မဿ ဥပနိဿာယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ အဟေတုကာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿာယပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ ဥပနိဿာယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿာယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၁၀၉။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု။ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ အဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန

ပစ္စယော။ ဝတ္ထုပုရေဇာဓံ—စက္ကာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာ-
ယတနံ ကာယဝိညာဏဿ။ ပုရေဇာတံ ဝတ္ထု အဟေတုကာနံ ခန္ဓာနံ
မောဟဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာဓံ—
စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ
နိရုဒ္ဓေ သဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထုပုရေဇာဓံ—
ဝတ္ထု သဟေတုကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။
အာရမ္မဏပုရေဇာဓံ—စက္ခု။ပ။ ဝတ္ထု အာရပ္ပ ဝိစိကိစ္ဆာသဟဂတာ
ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာဓံ—ဝတ္ထု
ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာဒိ

၁၁၀။ သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ သဟေတုကာ ခန္ဓာ ပုရေဇာတဿ
ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတာ အဟေတုကာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ
ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စ အဟေတုကော စ ဓမ္မော အဟေတုကဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စ-
သဟဂတာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အာသေဝနပစ္စယေန
ပစ္စယော။ (အနန္တရသဒိသံ။ အာဝဇ္ဇနမ္ပိ ဘဝဂံမ္ပိ နတ္ထိ၊ အာသေဝနပစ္စယေ
ဝဇ္ဇေတဗ္ဗာ နဝပိ။)

ကမ္မ

၁၁၁။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ သဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ သဟေတုကာ စေတနာ ဝိပါကာနံ သဟေတုကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ သဟေတုကာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာ-
က္ခဏိကာ သဟေတုကာ စေတနာ ဝိပါကာနံ အဟေတုကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ သဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ သဟေတုကာ စေတနာ ဝိပါကာနံ သဟေတုကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ အဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဝိပါက

၁၁၂။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော သဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကာ သဟေတုကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော သဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
ဝိပါကော အဟေတုကော ဧကော ခန္ဓာ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓာ ဝတ္ထုဿ ဝိပါကပစ္စယေန
ပစ္စယော။ (၁)

အာဟာရ

၁၁၃။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ တီဏိ။

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ အဟေတုကာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ
အာဟာရပစ္စယေန ပစ္စယော။ (၁)

ဣန္ဒြိယာဒိ

၁၁၄။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန
ပစ္စယော။ တီဏိ။

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။
အဟေတုကာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာ-
ဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။
တီဏိ။

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။
အဟေတုကာနိ ဈာနဂီနိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။
တီဏိ။

သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန
ပစ္စယော။ (ပဋိစ္စဝါရေ သမ္ပယုတ္တသဒိသာ ဆ ပဉှာ။)

ဝိပ္ပယုတ္တ

၁၁၅။ သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပစ္စာဇာတ်။ ။ သဗ္ဗဇာဓာ သဟေတုကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ သဟေတုကာ ခန္ဓာ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ သဟေတုကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပုရေဇာတ်၊ ပစ္စာဇာတ်။ ။ သဗ္ဗဇာဓာ အဟေတုကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဟေတုကာ ခန္ဓာ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုဒ္ဓဇာဓာ စက္ခာယတနံ စက္ခုဝိညာဏဿ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ဝတ္ထု အဟေတုကာနံ ခန္ဓာနံ မောဟဿ စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ အဟေတုကာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပုရေဇာတ်။ ။ သဗ္ဗဇာဓာ ပဋိသန္ဓိက္ခဏေ ဝတ္ထု သဟေတုကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုဒ္ဓဇာဓာ ဝတ္ထု သဟေတုကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုဒ္ဓဇာဓာ ဝတ္ထု ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

သဟေတုကော စ အဟေတုကော စ ဓမ္မော အဟေတုကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတ်၊ ပစ္စာဇာတ်။ ။ သဗ္ဗဇာဓာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၁၁၆။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ။ ပဒွေ ခန္ဓာ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော သဟေတုကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဒစ္စသဟဂတာ ခန္ဓာ မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ ပစ္ဆာဇာတော သဟေတုကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဒစ္စသဟဂတာ ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ ပဒွေ ခန္ဓာ။ ပ။ ပဋိသန္ဓိက္ခဏေ သဟေတုကော။ ပ။ (၃)

၁၁၇။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော အဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ ပဒွေ ခန္ဓာ။ ပ။ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဒစ္စသဟဂတာ မောဟော စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ (ယာဝ အသညသတ္တာ ကာတဗ္ဗံ။) ပုရေဇာတံ စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ အဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ ပ။ စက္ခာယတနံ စက္ခုဝိညာဏဿ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ ဝတ္ထု အဟေတုကာနံ ခန္ဓာနံ မောဟဿ စ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အဟေတုကာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ကဗဠိကာဇရာ

အာဟာရော ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇိဝိတိန္ဒြိယံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗာဇာတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝတ္ထု သဟေတုကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ သဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထု သဟေတုကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗာဇာတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အာရဗ္ဗ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၁၁၈။ သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗာဇာတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော ဧကော ခန္ဓော စ မောဟော စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပဋိသန္ဓိက္ခဏေ သဟေတုကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဗ္ဗာဇာတော သဟေတုကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။သဗ္ဗာဇာတော သဟေတုကာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ သဟေတုကာ ခန္ဓာ စ မဟာဘူတာ စ ကဋ္ဌတ္တာရူပါနံ

အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတော ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ ဝတ္ထု စ မောဟဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သဟေတုကာ ခန္ဓာ စ ကဗဠိကာဇော အာဟာဇော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သဟေတုကာ ခန္ဓာ စ ရူပဇိဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာ-ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စ အဟေတုကော စ ဓမ္မာ သဟေတုကဿ စ အဟေတု-ကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ဧကော ခန္ဓော စ မောဟော စ တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ သဟဇာတော ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ မောဟဿ စ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၁၉။ ဟေတုယာ ဆ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၂၀။ သဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

သဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

သဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၁၂၁။ အဟေတုကော ဓမ္မော အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရ-
ပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အဟေတုကော ဓမ္မော သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အဟေတုကော ဓမ္မော သဟေတုကဿ စ အဟေတုကဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၁၂၂။ သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စ အဟေတုကော စ ဓမ္မော အဟေတုကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စ အဟေတုကော စ ဓမ္မော သဟေတုကဿ စ အဟေတု-
ကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

၁၂၃။ နဟေတုယာ နဝ။ပ။ (သဗ္ဗတ္ထ နဝ။) နောအဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနီယံ။

၃-ပစ္စယာနုလောမပစ္စနီယ

ဟေတုဒုက

၁၂၄။ ဟေတုပစ္စယာ နအာရမ္မဏေ ဆ၊ နအဓိပတိယာ ဆ၊ နအနန္တရေ ဆ၊ နသမနန္တရေ ဆ၊ နအညမညေ ဒွေ၊ နဥပနိဿယေ ဆ။ပ။ နမဂ္ဂေ ဆ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ ဆ၊ နောဝိဂတေ ဆ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမပစ္စနီယံ။

၄-ပစ္စယပစ္စနီယာနုလောမ

နဟေတုဒုက

၁၂၅။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဖျာနေ စတ္တာရိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနီယာနုလောမံ။

သဟေတုကဒုကံ နိဋ္ဌိတံ။

၃-ဟေတုသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

ဟေတု

၁၂၆။ ဟေတုသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတုသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဟေတုသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ ပ။ ဒွေ ခန္ဓေ။ ပ။
ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

ဟေတုသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဟေတုဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဟေတုသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၂)
(ဣမိနာ ကာရဏေန ဝိတ္တာရေတမ္ပံ။ ယထာ သဟေတုကဒုကံ။ နိန္နာနာကရဏံ။)

ဟေတုသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၄-ဟေတုသဟေတုကဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၂၇။ ဟေတုဉ္စေသဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စေသဟေတုကော စ
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အလောဘံ ပဋိစ္စ အဒေါသော အမောဟော။
(စက္ကံ။) လောဘံ ပဋိစ္စ မောဟော။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ အလောဘံ ပဋိစ္စ
အဒေါသော အမောဟော။ (စက္ကံ။) (၁)

ဟေတုဉ္စေသဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော စေသ န စ ဟေတု
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဟေတု ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ
ပဋိသန္ဓိက္ခဏေ။ ပ။ (၂)

ဟေတုဉ္စေသဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စေသ သဟေတုကော စ
သဟေတုကော စေသ န စ ဟေတု စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အလောဘံ
ပဋိစ္စ အဒေါသော အမောဟော သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) လောဘံ
ပဋိစ္စ မောဟော သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ။ ပ။ (၃)

၁၂၈။ သဟေတုကဉ္စေ န စ ဟေတုံ ဓမ္မံ ပဋိစ္စ သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကဉ္စေ န စ ဟေတုံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

သဟေတုကဉ္စေ န စ ဟေတုံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကော စေဝ န စ ဟေတု ခန္ဓေ ပဋိစ္စ ဟေတု။ ပဋိသန္နိက္ခဏေ။ပ။ (၂)

သဟေတုကဉ္စေ န စ ဟေတုံ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကဉ္စေ န စ ဟေတုံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဟေတု စ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

၁၂၉။ ဟေတုဉ္စေ သဟေတုကဉ္စေ သဟေတုကဉ္စေ န စ ဟေတုဉ္စေ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အလောဘဉ္စေ သမ္ပယုတ္တကော စ ခန္ဓေ ပဋိစ္စ အဒေါသော အမောဟော။ (စက္ကံ။) လောဘဉ္စေ သမ္ပယုတ္တကော စ ခန္ဓေ ပဋိစ္စ မောဟော။ (စက္ကံ။) ပဋိသန္နိက္ခဏေ။ပ။ (၁)

ဟေတုဉ္စေ သဟေတုကဉ္စေ သဟေတုကဉ္စေ န စ ဟေတုဉ္စေ ဓမ္မံ ပဋိစ္စ သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကဉ္စေ န စ ဟေတုံ ဧကံ ခန္ဓဉ္စေ ဟေတုဉ္စေ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

ဟေတုဉ္စေ သဟေတုကဉ္စေ သဟေတုကဉ္စေ န စ ဟေတုဉ္စေ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သဟေတုကဉ္စေ န စ ဟေတုံ ဧကံ ခန္ဓဉ္စေ အလောဘဉ္စေ ပဋိစ္စ တယော ခန္ဓာ အဒေါသော အမောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃) (သံခိတ္တံ။ ဧဝံ ဝိတ္တာရေတဗ္ဗံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၃၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ။ပ။ (သဗ္ဗတ္ထ နဝ။) အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နအဓိပဿာဒိ

၁၃၁။ ဟေတုဉ္ဇေဝ သဟေတုကဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ အလောဘံ ပဋိစ္စ အဒေါသော အမောဟော။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ။ပ။ (ပရိပုဏ္ဏံ နဝ။) နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ။

နကမ္မာဒိ

၁၃၂။ ဟေတုဉ္ဇေဝ သဟေတုကဉ္စ ဓမ္မံ ပဋိစ္စ သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဟေတုံ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

သဟေတုကဉ္ဇေဝ န စ ဟေတုံ ဓမ္မံ ပဋိစ္စ သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ သဟေတုကော စေဝ န စ ဟေတု ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဟေတုဉ္ဇေဝ သဟေတုကဉ္စ သဟေတုကဉ္ဇေဝ န စ ဟေတုဉ္ဇေဝ ဓမ္မံ ပဋိစ္စ သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဟေတုဉ္ဇေဝ သမ္ပယုတ္တကော စ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ နဝိပါကပစ္စယာ။ နဝိပ္ပယုတ္တပစ္စယာ။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဇ္ဇ

၁၃၃။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။ (ဇဝံ ဂဏေတပွံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၃၄။ ဟေတုပစ္စယာ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာ-
ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏှိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ
နဝ။ (ဧဝံ ဂဏေတပွဲ။)

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နအဓိပတိဒုက

၁၃၅။ နအဓိပတိပစ္စယာ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အနန္တရေ
နဝ။ပ။ အဝိဂတေ နဝ။ (ဧဝံ ဂဏေတပွဲ။)

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ။)

၄-ဟေတုသဟေတုကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၁၃၆။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ
သဟေတုကဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အလောဘော
အဒေါသဿ အမောဟဿ ဟေတုပစ္စယေန ပစ္စယော။ (ယထာ ပဋိစ္စဝါရ-
သဒိသံ။) (၁)

ဟေတု စေဝ သဟေတုကော စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အလောဘော အဒေါသဿ အမောဟဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဟေတု-ပစ္စယေန ပစ္စယော။ (ဝိတ္ထာရေတဗ္ဗံ။) (၃)

အာရမ္မဏ

၁၃၇။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတု-ကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုံ အာရမ္မ ဟေတူ ဥပ္ပဇ္ဇန္တိ။ (၁)

ဟေတု စေဝ သဟေတုကော စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုံ အာရမ္မ သဟေတုကာ စေဝ န စ ဟေတူ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုံ အာရမ္မ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ သုစိတ္တာနိ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ပုဗ္ဗေ သမုဒါစိတ္တေ ကိလေသေ ဇာနန္တိ။ သဟေတုကော စေဝ န စ ဟေတူ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန သဟေတုကာ စေဝ န စ ဟေတုစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာ-ယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ သဟေတုကာ စေဝ န စ ဟေတူ ခန္ဓာ ဣဒ္ဓိဝိဉ္စေဏဿ, စေတောပရိယ-ဉာဏဿ, ပုဗ္ဗေနိဝါသာနဿတိဉာဏဿ, ယထာကမ္မူပဂဉာဏဿ, အနာ-ဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ။ (ယထာ ပဌမဂမနံ။ ဧဝံ နိဇ္ဇာနံ။) (၂)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတ္တာ။ (ယထာ ပဌမဂမနံ။ ဧဝံ နိန္ဒာနံ။) (၃)

၁၃၈။ ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဟ္တ ဟေတူ ဥပ္ပဇ္ဇန္တိ။ (၁)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဟ္တ သဟေတုကော စေဝ န စ ဟေတူ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဟ္တ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၁၃၉။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဟေတုံ ဂရုံ ကတွာ ဟေတူ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—ဟေတု စေဝ သဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ဟေတူနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဟေတု စေဝ သဟေတုကော စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဟေတုံ ဂရုံ ကတွာ သဟေတုကာ စေဝ န စ ဟေတူ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—ဟေတု စေဝ သဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဟေတုံ ဂရုံ

ကတွာ ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သမာဇာတာဓိပတိ—ဟေတု
စေဝ သဟေတုကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုနဉ္စ အဓိပတိပစ္စယေန
ပစ္စယော။ (၃)

၁၄၀။ သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န
စ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟ-
ဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ ပ။ ဥပေါသထကမ္ပ
ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ သုစိတ္တာနိ။ ပ။ ဈာနာ ဝုဋ္ဌဟိတွာ
ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ
ပစ္စဝေက္ခန္တိ၊ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ သဟေတုကော စေဝ န စ ဟေတု
ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊
ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သမာဇာတာဓိပတိ—သဟေတုကော စေဝ န စ ဟေတု အဓိပတိ
သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ။ (ပဌမဂမနံယေဝ။) သမာဇာတာဓိပတိ—
သဟေတုကော စေဝ န စ ဟေတု အဓိပတိ သမ္ပယုတ္တကာနံ ဟေတုနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ
စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ။
(ပဌမဂမနံယေဝ။) သမာဇာတာဓိပတိ—သဟေတုကော စေဝ န စ ဟေတု
အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုနဉ္စ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၁၄၁။ ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု
စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ—ဟေတုဉ္စ သမ္ပယုတ္တကော စ ခန္ဓေ ဂရုံ ကတွာ ဟေတု
ဥပ္ပဇ္ဇန္တိ။ (၁)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော
သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။

အာရမ္မဏာဓိပတိ—ဟေတုဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ဂရုံ ကတွာ သဟေတုကာ
စေဝ န စ ဟေတူ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မာ
ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဟေတုဉ္စ သမ္ပယုတ္တ-
ကေ စ ခန္ဓေ ဂရုံ ကတွာ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

အနန္တရ

၁၄၂။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတု-
ကဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဟေတူ ပစ္စိမာနံ
ပစ္စိမာနံ ဟေတူနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

ဟေတု စေဝ သဟေတုကော စ ဓမ္မော သဟေတုကဿ စေဝ န စ
ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဟေတူ ပစ္စိမာနံ
ပစ္စိမာနံ သဟေတုကာနဉ္စေဝ န စ ဟေတူနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ (၂)

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ
သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ဟေတူ ပစ္စိမာနံ ပစ္စိမာနံ ဟေတူနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ
အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၄၃။ သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န စ
ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သဟေတုကာ
စေဝ န စ ဟေတူ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သဟေတုကာနဉ္စေဝ န စ ဟေတူနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ အနုလောမံ
ဝေါဒါနဿ။ ပ။ နိရောဓာ ဝုဋ္ဌဟန္တဿ။ နေဝသညာနာသညာယတနံ
ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတု-
ကဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သဟေတုကာ
စေဝ န စ ဟေတူ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဟေတူနံ အနန္တရပစ္စယေန ပစ္စယော။
အနုလောမံ ဂေါတြဘူဿ။ (သံခိတ္တံ)။ (၂)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သဟေတုကော စေဝ န စ ဟေတူ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဟေတူနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ပ။ (၃)

(သဟေတုကော စေဝ န စ ဟေတုမူလကံ။ တိဏိပိ ဧကသဒိသာ။)

၁၄၄။ ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဟေတူနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သဟေတုကာနဉ္စေဝ န စ ဟေတူနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဟေတူ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဟေတူနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သဟဇာတာဒိ

၁၄၅။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။ (တိဏိပိ ပစ္စယာ ပဋိစ္စဝါရေ ဟေတုသဒိသာ။)

ဥပနိဿယ

၁၄၆။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော— ဟေတူ ဟေတူနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဟေတူ

သဟေတုကာနဉ္စေဝ န စ ဟေတုနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။
(မူလံ ကာတဗ္ဗံ။) ဟေတု ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (ဣမေသံ ဒွိန္ဒမိ ပဉ္စာနံ မူလာနိ ပုစ္ဆိတဗ္ဗာနိ။)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န စ
ဟေတုဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊
အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓိ
ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ၊ ဒိဋ္ဌိ
ဂဏှာတိ။ သီလံ။ပ။ ပတ္ထနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။
သဒ္ဓါ။ပ။ ပတ္ထနာ သဒ္ဓါယ။ပ။ ပတ္ထနာယ မဂ္ဂဿ ဖလသမာပတ္တိယာ
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

(သဟေတုကော စေဝ န စ ဟေတုမူလကော ဣမိနာကာရေန ဝိတ္ထာရေတဗ္ဗာ။
အဝသေသာ ဒွေ ပဉ္စာ။)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ
ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ ဟေတုနံ
ဥပနိဿယပစ္စယေန ပစ္စယော။ (ဒွေ မူလာနိ ပုစ္ဆိတဗ္ဗာနိ။) ဟေတု စ
သမ္ပယုတ္တကာ စ ခန္ဓာ သဟေတုကာနဉ္စေဝ န စ ဟေတုနံ ခန္ဓာနံ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ဟေတု စ သမ္ပယုတ္တကာ စ ခန္ဓာ
ဟေတုနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၁၄၇။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ
သဟေတုကဿ စ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ (အနန္တရသဒိသံ။)

ကမ္မ

၁၄၈။ သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ
န စ ဟေတုဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊
နာနာက္ခဏိကာ။ ။ သဟဇာတာ သဟေတုကာ စေဝ န စ ဟေတု
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။

နာနာက္ခဏိကာ သဟေတုကာ စေဝ န စ ဟေတူ စေတနာ ဝိပါကာနံ သဟေတုကာနဉ္စေဝ န စ ဟေတူနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ သဟေတုကာ စေဝ န စ ဟေတူ စေတနာ သမ္ပယုတ္တကာနံ ဟေတူနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ သဟေတုကာ စေဝ န စ ဟေတူ စေတနာ ဝိပါကာနံ ဟေတူနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ သဟေတုကာ စေဝ န စ ဟေတူ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတူနဉ္စ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ သဟေတုကာ စေဝ န စ ဟေတူ စေတနာ ဝိပါကာနံ ခန္ဓာနံ ဟေတူနဉ္စ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါက

၁၄၉။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော အလောဘော အဒေါသဿ အမောဟဿ စ ဝိပါကပစ္စယေန ပစ္စယော။ (စက္ကံ။) ပဋိသန္ဓိက္ခဏေ အလောဘော။ (ယထာ ဟေတုပစ္စယာ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။ နဝပိ 'ဝိပါက'န္တိ နိယာမေတဗ္ဗံ။)

အာဟာရာဒိ

၁၅၀။ သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ('ဣန္ဒြိယ'န္တိ နိယာမေတဗ္ဗံ။ နဝပိ ပရိပုဏ္ဏံ။)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တီဏိ။

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ အတ္ထိပစ္စယေန ပစ္စယော။ နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၅၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၅၂။ ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဟေတု စေဝ သဟေတုကော စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဟေတု စေဝ သဟေတုကော စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၅၃။ သဟေတုကော စေဝ န စ ဟေတု ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

သဟေတုကော စေဝ န စ ဟေတု ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၁၅၄။ ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော သဟေတုကဿ စေဝ န စ ဟေတုဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဟေတု စေဝ သဟေတုကော စ သဟေတုကော စေဝ န စ ဟေတု စ ဓမ္မော ဟေတုဿ စေဝ သဟေတုကဿ စ သဟေတုကဿ စေဝ န စ ဟေတုဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၅၅။ နဟေတုယာ နဝ။ (သံခိတ္တံ။ သဗ္ဗတ္ထ နဝ။ ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

—

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၅၆။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နဥပနိဿယေ တီဏိ။ (သံခိတ္တံ။ သဗ္ဗတ္ထ

၆၈

အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

တိဏိ) နမဂ္ဂေ တိဏိ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။ (ဧဝံ
ဂဏေတဗ္ဗံ။)

အနုလောမပစ္စနီယံ။

၄-ပစ္စယပစ္စနီယာနုလောမ

နပောတုဒုက

၁၅၇။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ တိဏိ၊ အညမညေ တိဏိ၊ နိဿယေ တိဏိ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ ဝိပါကေ တိဏိ၊
အာဟာရေ တိဏိ၊ ဣန္ဒြိယေ တိဏိ၊ ဈာနေ တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ
တိဏိ၊ အတ္ထိယာ တိဏိ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ တိဏိ။
(ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနီယာနုလောမံ။

ဟေတုသဟေတုကဒုကံ နိဋ္ဌိတံ။

၅-ပောတုပောတုသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁၅၈။ ဟေတုဉ္စေဝ ဟေတုသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဟေတု စေဝ ဟေတု-
သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အလောဘံ ပဋိစ္စ အဒေါသော
အမောဟော။ (စက္ကံ။) လောဘံ ပဋိစ္စ မောဟော။ (စက္ကံ။) ပဋိသန္နိက္ခဏေ။ပ။

(ယထာ ဟေတုသဟေတုကဒုကံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

ဟေတုဟေတုသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

ဟေတု

၁၅၉။ နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတုံ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတု သဟေတုကော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နဟေတုံ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၆၀။ နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ပ။ ဧကံ မဟာဘူတံ ပဋိစ္စ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ, ကဋ္ဌတ္တာရူပံ, ဥပါဒါရူပံ။ (၁)

နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နဟေတု သဟေတုကော ခန္ဓာ။ (၂)

နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နဟေတု သဟေတုကော ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၃)

၁၆၁။ နဟေတုံ သဟေတုကဉ္စ နဟေတုံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ နဟေတုံ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

နဟေတုံ သဟေတုကဉ္စ နဟေတုံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတု သဟေတုကော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နဟေတုံ သဟေတုကဉ္စ နဟေတုံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ နဟေတုံ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ နဟေတု သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၃)

အာရမ္မဏ

၁၆၂။ နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နဟေတုံ သဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နဟေတုံ အဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နဟေတု သဟေတုကာ ခန္ဓာ။ (၃)

နဟေတုံ သဟေတုကဉ္စ နဟေတုံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ နဟေတုံ သဟေတုကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (သံခိတ္တံ။ ဧဝံ ဝိဘဇိတဗ္ဗံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၆၃။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ (သံခိတ္တံ။ သဗ္ဗတ္ထ နဝ၊) သမ္ပယုတ္တေ စတ္တာရိ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၆၄။ နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ နဟေတုံ အဟေတုကံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ (ယာဝ အသညသတ္တာ မောဟော နတ္ထိ။) (၁)

နအာရမ္မဏ

၁၆၅။ နဟေတုံ သဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ နဟေတူ သဟေတုကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဟေတုံ အဟေတုကံ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ နဟေတူ အဟေတုကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နဟေတုံ သဟေတုကဉ္စ နဟေတုံ အဟေတုကဉ္စ ဓမ္မံ ပဋိစ္စ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ နဟေတူ သဟေတုကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၁၆၆။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (ဧဝံ ဂဏေတမ္ပံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၆၇။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ နဝ၊ နသမနန္တရေ နဝ၊ နအညမညေ နဝ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအသေဝနေ နဝ၊ နကမ္မေ ဧကံ၊ နဝိပါဏေ ပဉ္စ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၁၆၈။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အာဟာရေ ဧကံ။ပ။ ဈာနေ ဧကံ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ ဧကံ။ပ။ ဝိဂတေ ဧကံ၊ အဝိဂတေ ဧကံ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရေပိ ဧဝံ ဂဏေတဗ္ဗံ။)

၆-နဟေတုသဟေတုကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမာဒိ

၁၆၉။ နဟေတုံ သဟေတုကံ ဓမ္မံ ပစ္စယာ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

နဟေတုံ အဟေတုကံ ဓမ္မံ ပစ္စယာ နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ မဟာဘူတံ ပစ္စယာ တယော မဟာဘူတာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

နဟေတုံ အဟေတုကံ ဓမ္မံ ပစ္စယာ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ နဟေတု သဟေတုကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နဟေတုံ အဟေတုကံ ဓမ္မံ ပစ္စယာ နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ နဟေတု သဟေတုကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နဟေတုံ သဟေတုကဉ္စ နဟေတုံ အဟေတုကဉ္စ ဓမ္မံ ပစ္စယာ နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ဃဋ္ဌနာ တိဏိ၊ ပဝတ္တိပဋိသန္ဓိ ပရိပုဏ္ဏံ။ သံခိတ္တံ။)

၁၇၀။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ။ပ။ အညမညေ ဆ။ပ။ ပုရေဇာတေ၊ အာသေဝနေ စတ္တာရိ။ပ။ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၁၇၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ။ပ။ နောဝိဂတေ တိဏိ။

ပစ္စနိယံ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၆-နဟေတုသဟေတုကဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

၁၇၂။ နဟေတုံ သဟေတုကံ ဓမ္မံ သံသဋ္ဌော နဟေတု သဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နဟေတုံ သဟေတုကံ ဧကံ ခန္ဓံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။

၁၇၃။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ၊) မဂ္ဂေ ဧကံ။ပ။ အဝိဂတေ ဒွေ။

အနုလောမံ။

၁၇၄။ နဟေတုံ အဟေတုကံ ဓမ္မံ သံသဋ္ဌော နဟေတု အဟေတုကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ နဟေတုံ အဟေတုကံ ဧကံ ခန္တံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။

၁၇၅။ နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။

ပစ္စနိယံ။

(ဧဝံ အဝသေသာပိ ဒွေ ဂဏနာ ဂဏေတဗ္ဗာ။)

(သမ္ပယုတ္တဝါရော သံသဋ္ဌဝါရသဒိသော။)

၆-နဟေတု သဟေတုကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

အာရမ္မဏ

၁၇၆။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ သုစိန္တာနိ ပစ္စဝေက္ခတိ။ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ နဟေတူ သဟေတုကေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ နဟေတု သဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန နဟေတု-သဟေတုကစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ နဟေတူ သဟေတုကာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မုပဂ-ဉာဏဿ၊ အနာဂတံသဉာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဟေတူ သဟေတုကေ ခန္ဓေ အာရဗ္ဗ နဟေတူ သဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နဟေတူ သဟေတုကေ ခန္ဓေ အနိစ္စတော။ပ။

ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ နဟေတု အဟေတုကော
ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ နဟေတူ သဟေတုကေ ခန္ဓေ အာရပ္ပ
နဟေတူ အဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

၁၇၇။ နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ နိဗ္ဗာန် အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ စက္ခု။ပ။ ဝတ္ထု။ နဟေတူ အဟေတုကေ ခန္ဓေ အနိစ္စတော။ပ။
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ နဟေတု အဟေတုကော
ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နဟေတူ အဟေတုကေ ခန္ဓေ အာရပ္ပ
နဟေတူ အဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နိဗ္ဗာန် ပစ္စဝေက္ခန္တိ။ နိဗ္ဗာန်
ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော။
စက္ခု။ပ။ ဝတ္ထု။ နဟေတူ အဟေတုကေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ
ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ နဟေတု သဟေတုကော ဝိပါကော
တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတ-
ဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နဟေတုအဟေတုကစိတ္တ-
သမင်္ဂိဿ စိတ္တံ ဇာနာတိ။ နဟေတူ အဟေတုကာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊
စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ
အာရမ္မဏပစ္စယေန ပစ္စယော။ နဟေတူ အဟေတုကေ ခန္ဓေ အာရပ္ပ
နဟေတူ သဟေတုကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အဓိပတိ

၁၇၈။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မ-
ဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ သမာဒိယံတွာ၊ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ
ကတွာ ပစ္စဝေက္ခန္တိ၊ ပုဗ္ဗေ သုစိဏ္ဍာနိ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ဈာန်။ပ။
အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ ဖလံ ဂရုံ ကတွာ
ပစ္စဝေက္ခန္တိ။ နဟေတူ သဟေတုကေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—

နဟေတု သဟေတုကာမိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—နဟေတု သဟေတုကာမိပတိ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ စ နဟေတု-
အဟေတုကဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—
နဟေတု သဟေတုကာမိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၃)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာ နိဗ္ဗာနံ ဂရုံ ကတွာ
ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ စက္ခု။ ပ။ ဝတ္ထု။ နဟေတု အဟေတုကော ခန္ဓေ ဂရုံ
ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ
ဥပ္ပဇ္ဇတိ။ (၁)

အနန္တရ

၁၇၉။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နဟေတု သဟေတုကာ ခန္ဓာ
ပစ္ဆိမာနံ ပစ္ဆိမာနံ နဟေတုသဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။
အနုလောမံ ဂေါတြဘုဿ။ ပ။ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ
အနန္တရပစ္စယေန ပစ္စယော။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ နဟေတု သဟေတုကံ စုတိစိတ္တံ နဟေတု အဟေတုကဿ
ဥပပတ္တိစိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ နဟေတု သဟေတုကံ ဘဝင်္ဂံ
အာဝဇ္ဇနာယ။ နဟေတု သဟေတုကံ ဘဝင်္ဂံ နဟေတု အဟေတုကဿ ဘဝင်္ဂဿ။
နဟေတု သဟေတုကာ ခန္ဓာ နဟေတု အဟေတုကဿ ပုဋ္ဌာနဿ အနန္တရ-
ပစ္စယေန ပစ္စယော။ (၂)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နဟေတု အဟေတုကာ ခန္ဓာ ပစ္ဆိမာနံ

ပစ္စိမာနံ နဟေတုအဟေတုကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။
အာဝဇ္ဇနာ ပဉ္စန္ဒံ ဝိညာဏာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ နဟေတု အဟေတုကံ စုတိစိတ္တံ နဟေတု သဟေတုကဿ
ဥပပတ္တိစိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ နဟေတု သဟေတု-
ကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ နဟေတု အဟေတုကာ ခန္ဓာ
နဟေတု သဟေတုကဿ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရာဒိ

၁၈၀။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ (ဣဟ ဃဋ္ဌနာ
နတ္ထိ။ သတ္တ ပညာ။) အညမညပစ္စယေန ပစ္စယော။ ဆ ပညာ။ နိဿယပစ္စယေန
ပစ္စယော။ (ပဝတ္တိပဋိသန္ဓိ သတ္တ ပညာ။ ဣဟ ဃဋ္ဌနာ နတ္ထိ။)

ဥပနိဿယ

၁၈၁။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓါ ဥပနိဿယ ဒါနံ
ဒေတိ။ပ။ မာနံ ဇေယတိ၊ ဒိဋ္ဌိ ဂဏှာတိ။ သီလံ။ပ။ ပတ္ထနံ ဥပနိဿယ ဒါနံ
ဒေတိ။ပ။ သံဃံ ဘိန္နတိ။ သဒ္ဓါ။ပ။ ပတ္တနာ သဒ္ဓါယ။ပ။ ပတ္တနာယ
မဂ္ဂဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ဥပ-
နိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—သဒ္ဓါ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ
ဥပနိဿယပစ္စယေန ပစ္စယော။ သီလံ။ပ။ ပတ္တနာ ကာယိကဿ သုခဿ၊
ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ သဒ္ဓါ။ပ။ ပတ္တနာ
ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (၂)

၁၈၂။ နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—ကာယိကံ သုခံ ကာယိကဿ သုခဿ၊ ကာယိကဿ

ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ။ သေနာသနံ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ။ သေနာသနံ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကဏ္ဍပနိဿယော။ပ။ ။ပကတူပနိဿယော—ကာယိကံ သုခံ ဥပနိဿယဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ။ သေနာသနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ကာယိကံ သုခံ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပတ္တနာယ မဂ္ဂဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၁၈၃။ နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ နဟေတု အဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဓတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ဝတ္ထု နဟေတု အဟေတုကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ နဟေတု သဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဓတ္ထုပုရေဇာတံ—ဝတ္ထု နဟေတု သဟေတုကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္ဆာဇာတ

၁၈၄။ နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နဟေတူ သဟေတုကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နဟေတူ အဟေတုကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၁၈၅။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နဟေတူ သဟေတုကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နဟေတု သဟေတုကာနံ ခန္ဓာနံ အာသေဝနပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ အနုလောမံ ဝေါဒါနဿ။ ဂေါတြဘု မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ အာသေဝနပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နဟေတူ အဟေတုကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နဟေတု အဟေတုကာနံ ခန္ဓာနံ အာသေဝနပစ္စယေန ပစ္စယော။ (၁)

ကမ္မ

၁၈၆။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နဟေတု သဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နဟေတု သဟေတုကာ စေတနာ ဝိပါကာနံ နဟေတု သဟေတုကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နဟေတု သဟေတုကာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နဟေတု သဟေတုကာ စေတနာ ဝိပါကာနံ နဟေတု အဟေတုကာနံ ခန္ဓာနံ ကမ္မတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ စ နဟေတု-
အဟေတုကဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာ-
က္ခဏိကာ။ ။သဗ္ဗဘေသာ နဟေတု သဟေတုကာ စေတနာ သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
နာနာက္ခဏိကာ နဟေတု သဟေတုကာ စေတနာ ဝိပါကာနံ နဟေတု-
သဟေတုကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ကမ္မ-
ပစ္စယေန ပစ္စယော။ သဗ္ဗဘေသာ နဟေတု အဟေတုကာ စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ နဟေတု အဟေတုကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ
ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါက

၁၈၇။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
ဝိပါကပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ဝိပါက-
ပစ္စယေန ပစ္စယော။ ဧကံ။

အာဟာရ

၁၈၈။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
အာဟာရပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ နဟေတု အဟေတုကာ အာဟာရော သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခ-
ဏေ။ပ။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန
ပစ္စယော။ (၁)

ဣန္ဒြိယ

၁၈၉။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ နဟေတု အဟေတုကာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
ရူပဇီဝိတိန္ဒြိယံ ကဋ္ဌတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဈာနာဒိ

၁၉၀။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
ဈာနပစ္စယေန ပစ္စယော။ပ။ (စတ္တာရိပိ ကာတဗ္ဗာနိ။) မဂ္ဂပစ္စယေန ပစ္စယော။
တိဏိ။

သမ္ပယုတ္တ

၁၉၁။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဟေတု သဟေတုကော ဧကော ခန္ဓော
တိဏ္ဍနံ ခန္ဓာနံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ သမ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ နဟေတု အဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

ဝိပ္ပယုတ္တ

၁၉၂။ နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ
နဟေတု သဟေတုကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ နဟေတု သဟေတုကာ ခန္ဓာ
ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ
နဟေတု အဟေတုကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခ-
ဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု နဟေတု
သဟေတုကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နဟေတု

အဟေတုကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဇာဓံ ပဋိသန္ဓိက္ခဏေ
ဝတ္ထု နဟေတု သဟေတုကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေ-
ဇာဓံ ဝတ္ထု နဟေတု သဟေတုကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အတ္ထိ

၁၉၃။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ နဟေတု သဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ
ခန္ဓာနံ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သမာဇာဓံ၊ ပစ္ဆာဇာဓံ။ ပ။ (၂)

နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ စ နဟေတု
အဟေတုကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ နဟေတု သဟေတုကော
ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၃)

နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ ။ သမာဇာဇော နဟေတု အဟေတုကော ဧကော ခန္ဓော တိဏ္ဍနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ (ယာဝ အသည-
သတ္တာ။) ပုရေဇာဓံ စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။
ကုသလာကုသလေ နိရုဒ္ဓေ နဟေတု အဟေတုကော ဝိပါကော တဒါရမ္မဏတာ
ဥပ္ပဇ္ဇတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာ-
ဏဿ။ ပ။ စက္ခာယတနံ။ ပ။ ကာယာယတနံ။ ပ။ ဝတ္ထု နဟေတု အဟေတုကာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇော နဟေတု အဟေတုကာ ခန္ဓာ
ပုရေဇာတဿ။ ပ။ ကမဋ္ဌိကာဇော အာဟာဇော ဣမဿ ကာယဿ။ ပ။
ရူပဇိဝိတိန္ဒြိယံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဇာဓံ ပဋိသန္ဓိက္ခဏေ

ဝတ္ထု နဟေတု သဟေတုကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာဓံ စက္ခု။ပ။ဝတ္ထု အနိစ္စတော။ပ။ဒေါမနဿ ဥပ္ပဇ္ဇတိ။ကုသလာကုသလေ နိရုဒ္ဓေ နဟေတု သဟေတုကော ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထုပုရေဇာဓံ ဝတ္ထု နဟေတု သဟေတုကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁၉၄။ နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မာ နဟေတု သဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဓာဓော နဟေတု သဟေတုကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ နဟေတု သဟေတုကော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ။ပ။ (၁)

နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မာ နဟေတု အဟေတုကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သမာဓာဓော နဟေတု သဟေတုကာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဓာဓော နဟေတု သဟေတုကာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဓာဓော နဟေတု သဟေတုကာ ခန္ဓာ စ ရူပဇိဝိဇိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ (၂)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၉၅။ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တိဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။ (ဧဝံ ဂဏေတပွဲ။)

အနုလောမံ။

၂-ပစ္စနီယုဒ္ဓါရ

၁၉၆။ နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

နဟေတု သဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

နဟေတု သဟေတုကော ဓမ္မော နဟေတု သဟေတုကဿ စ နဟေတု
အဟေတုကဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ (၃)

၁၉၇။ နဟေတု အဟေတုကော ဓမ္မော နဟေတု အဟေတုကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နဟေတု အဟေတုကော ဓမ္မော နဟေတု သဟေတုကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

၁၉၈။ နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မာ
နဟေတု သဟေတုကဿ ဓမ္မဿ သဟဇာတံ။ ပုရေဇာတံ။ (၁)

နဟေတု သဟေတုကော စ နဟေတု အဟေတုကော စ ဓမ္မာ နဟေတု
အဟေတုကဿ ဓမ္မဿ သဟဇာတံ။ ပစ္ဆာဇာတံ။ အာဟာရံ။ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၉၉။ နဟေတုယာ သတ္တံ၊ နအာရမ္မဏေ သတ္တံ။ (သံခိတ္တံ၊ သဗ္ဗတ္ထ သတ္တံ။)
နသဟဇာတေ ဆ၊ နအညမညေ ဆ၊ နနိဿယေ ဆ၊ (သဗ္ဗတ္ထ သတ္တံ။)

နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောအတ္ထိယာ ပဉ္စ၊ နောနတ္ထိယာ သတ္တ၊
နောဝိဂတေ သတ္တ၊ နောအဝိဂတေ ပဉ္စ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

အာရမ္မဏဒုက

၂၀၀။ အာရမ္မဏပစ္စယာ နဟေတုယာ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ စတ္တာရိ၊ (သဗ္ဗတ္ထ စတ္တာရိ။) နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ
စတ္တာရိ၊ နောအဝိဂတေ စတ္တာရိ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၂၀၁။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ စတ္တာရိ။ပ။
အဝိဂတေ သတ္တ။

ပစ္စနိယာနုလောမံ။

နဟေတုသဟေတုကဒုကံ နိဋ္ဌိတံ။

ဟေတုဂေါစ္ဆကံ နိဋ္ဌိတံ။

၂-စူဠန္တရဒူက

၇-သပ္ပစ္စယဒူက ၁-ပဋိစ္စဝါရ

၁-၇-ပစ္စယာနုလောမာဒိ

၁။ သပ္ပစ္စယံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
 သပ္ပစ္စယံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။
 ပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။ ဧကံ မဟာဘူတံ။ ပ။
 မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။

သပ္ပစ္စယံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ပ။
 အဝိဂတပစ္စယာ။

၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ။ ပ။ အဝိဂတေ ဧကံ။

အနုလောမံ။

၃။ သပ္ပစ္စယံ ဓမ္မံ ပဋိစ္စ သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
 အဟေတုကံ သပ္ပစ္စယံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ
 ခန္ဓေ။ ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာ-
 သဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စ-
 သဟဂတော မောဟော။ (သံခိတ္တံ။)

၄။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဧကံ။ ပ။
 နောဝိဂတေ ဧကံ။

ပစ္စနီယံ။

၅။ ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဧကံ။ ပ။ နောဝိဂတေ
 ဧကံ။

အနုလောမပစ္စနီယံ။

၆။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ။ ပ။ အဝိဂတေ
 ဧကံ။

ပစ္စနီယာနုလောမံ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၇-သပ္ပစ္စယဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

၇။ သပ္ပစ္စယံ ဓမ္မံ ပစ္စယာ သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သပ္ပစ္စယံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနန္တရံ ရူပံ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ခန္ဓာ။ ဧကံ
မဟာဘူတံ။ပ။ ဝတ္ထု ပစ္စယာ သပ္ပစ္စယာ ခန္ဓာ။

သပ္ပစ္စယံ ဓမ္မံ ပစ္စယာ သပ္ပစ္စယော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
(သံခိတ္တံ။)

(ဧဝံ ပစ္စယဝါရေပိ နိဿယဝါရေပိ သံသဋ္ဌဝါရေပိ သမ္ပယုတ္တ-
ဝါရေပိ ဝိတ္တာရေတဗ္ဗော၊ သဗ္ဗတ္ထ ဧကာယေဝ ပဉ္စာ။)

၇-သပ္ပစ္စယဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၈။ သပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
သပ္ပစ္စယာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနန္တရံ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။

အာရမ္မဏ

၉။ သပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဒါနံ ဒက္ခာ၊ သီလံ သမာဒိယိက္ခာ၊ ဥပေါသထကမ္မံ ကတ္တာ တံ ပစ္စဝေက္ခတိ။
ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိက္ခာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိက္ခာ
မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ
ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိတ္တေ ကိလေသေ ဇာနန္တိ။ စက္ခု။ပ။ ဝတ္ထု။
သပ္ပစ္စယေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ
ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန

သပ္ပစ္စယစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာ-
ယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
သပ္ပစ္စယာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာ-
နုဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇ-
နာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အရိယာ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊
ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၁၀။ သပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊
သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ။ပ။
ဈာနာ။ပ။ အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ဖလံ ဂရုံ
ကတွာ။ပ။ စက္ခု။ပ။ ဝတ္ထု။ သပ္ပစ္စယေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သမာဇာတ-
ဓိပတိ—သပ္ပစ္စယာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၁)

အပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ—အရိယာ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အနန္တရာဒိ

၁၁။ သပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ပ။ ဥပနိဿယပစ္စယေန ပစ္စယော။ပ။ (ဒွေ ပဉှာ ဥပနိဿယမူလံ။)
ပုရေဇာတပစ္စယေန ပစ္စယော။ပ။ အဝိဂတပစ္စယေန ပစ္စယော။ (သဗ္ဗတ္ထ
ဧကာယေဝ ပဉှာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၂။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ ဧကံ၊ အညမညေ ဧကံ၊ နိဿယေ ဧကံ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ (သဗ္ဗတ္ထ ဧကံ။) အဝိဂတေ ဧကံ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၃။ သပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အပ္ပစ္စယော ဓမ္မော သပ္ပစ္စယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၄။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဒွေ၊ နအနန္တရေ ဒွေ၊ နသမနန္တရေ ဒွေ။ပ။ နဥပနိဿယေ ဒွေ၊ နပုရေဇာတေ ဒွေ။ပ။ နောဝိဂတေ ဒွေ၊ နောအဝိဂတေ ဒွေ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၅။ ဟေတုပစ္စယာ နအာရမ္မဏေ ဧကံ၊ နအဓိပတိယာ ဧကံ၊ နအနန္တရေ ဧကံ၊ နသမနန္တရေဧကံ၊ နအညမညေဧကံ၊ နဥပနိဿယေဧကံ။ပ။ နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ ဧကံ၊ နောဝိဂတေ ဧကံ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၁၆။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဒွေ၊ အနန္တရေ ဧကံ။ပ။ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ။ပ။ အဝိဂတေ ဧကံ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယာနုလောမံ။

သပ္ပစ္စယဒုကံ နိဋ္ဌိတံ။

၈-သင်္ခတဒုက ဝ-ပဋိစ္စဝါရ

ဟေတု

၁၇။ သင်္ခတံ ဓမ္မံ ပဋိစ္စ သင်္ခတော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သင်္ခတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။

(ဣမံ ဒုကံ ယထာ သပ္ပစ္စယဒုကံ၊ ဧဝံ ဂဏေတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

သင်္ခတဒုကံ နိဋ္ဌိတံ။

၉-သနိဒဿနဒုက ဝ-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၁၈။ အနိဒဿနံ ဓမ္မံ ပဋိစ္စ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အနိဒဿနံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အနိဒဿနံ ကဋတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ အနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

အနိဒဿနံ ဓမ္မံ ပဋိစ္စ သနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အနိဒဿနေ ခန္ဓေ ပဋိစ္စ သနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။
မဟာဘူတေ ပဋိစ္စ သနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ, ကဋတ္တာရူပံ, ဥပါဒါရူပံ။ (၂)

အနိဒဿနံ ဓမ္မံ ပဋိစ္စ သနိဒဿနော စ အနိဒဿနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ သနိဒဿနဉ္စ
အနိဒဿနဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
မဟာဘူတေ ပဋိစ္စ သနိဒဿနဉ္စ အနိဒဿနဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ, ကဋတ္တာရူပံ,
ဥပါဒါရူပံ။ (၃)

အာရမ္မဏ

၁၉။ အနိဒဿနံ ဓမ္မံ ပဋိစ္စ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

အဓိပတိ

၂၀။ အနိဒဿနံ ဓမ္မံ ပဋိစ္စ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အနိဒဿနံ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ။ပ။ ဒွေ
မဟာဘူတေ။ပ။ မဟာဘူတေ ပဋိစ္စ အနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ,
ဥပါဒါရူပံ။ (၁)

အနိဒဿနံ ဓမ္မံ ပဋိစ္စ သနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။
အနိဒဿနေ ခန္ဓေ ပဋိစ္စ သနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ။ မဟာဘူတေ ပဋိစ္စ
သနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အနိဒဿနံ ဓမ္မံ ပဋိစ္စ သနိဒဿနော စ အနိဒဿနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
အဓိပတိပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ သနိဒဿနဉ္စ
အနိဒဿနဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ မဟာဘူတေ ပဋိစ္စ
သနိဒဿနဉ္စ အနိဒဿနဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ, ဥပါဒါရူပံ။ (၃) (သံခိတ္တံ။
သဗ္ဗေ ကာတဗ္ဗာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၁။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ တီဏိ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ တီဏိ၊ အညမညေ ဧကံ၊ နိဿယေ တီဏိ၊ ဥပနိဿယေ ဧကံ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ၊ ဝိပါကေ တီဏိ၊ (သဗ္ဗတ္ထ တီဏိ။) မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ တီဏိ၊ အတ္ထိယာ တီဏိ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ တီဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၂၂။ အနိဒဿနံ ဓမ္မံ ပဋိစ္စ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ အနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အနိဒဿနံ ဓမ္မံ ပဋိစ္စ သနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ အနိဒဿနေ ခန္ဓေ ပဋိစ္စ သနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ မဟာဘူတေ ပဋိစ္စ သနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဗာဟိရေ။ အာဟာရသမုဋ္ဌာနေ။ ဥတုသမုဋ္ဌာနေ။ အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ သနိဒဿနံ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၂)

အနိဒဿနံ ဓမ္မံ ပဋိစ္စ သနိဒဿနော စ အနိဒဿနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ အနိဒဿနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ

သနိဒဿနဉ္စ အနိဒဿနဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္တိက္ခဏေ။ပ။ မဟာဘူတေ ပဋိစ္စ။ပ။ ဗာဟိရေ။ အာဟာရသမုဋ္ဌာနေ။
ဥတုသမုဋ္ဌာနေ။ အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ သနိဒဿနဉ္စ အနိဒဿနဉ္စ
ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၃) (ဧဝံ သဗ္ဗေ ကာတဗ္ဗာ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၂၃။ နဟေတုယာ တိဏိ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ တိဏိ၊ နပစ္ဆာဇာတေ တိဏိ၊ နအာသေဝနေ တိဏိ၊
နကမ္မေ တိဏိ၊ နဝိပါကေ တိဏိ၊ နအာဟာရေ တိဏိ၊ နဣန္ဒြိယေ တိဏိ၊
နဈာနေ တိဏိ၊ နမဂ္ဂေ တိဏိ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊
နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။ (ဧဝံ ဂဏေတဗ္ဗံ။)

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၂၄။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊ (သဗ္ဗတ္ထ
တိဏိ။) နကမ္မေ ဧကံ၊ နဝိပါကေ တိဏိ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ
ဧကံ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၂၅။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ၊ သမနန္တရေ
ဧကံ၊ သဟဇာတေ တိဏိ၊ အညမညေ ဧကံ၊ နိဿယေ တိဏိ၊ ဥပနိဿယေ

ဧကံ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ။ပ။ ဈာနေ
တီဏိ၊ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပွယုတ္တေ တီဏိ၊ အတ္ထိယာ တီဏိ၊
နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ တီဏိ။

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၉-သနိဒဿနဇုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ

ဟေတု

၂၆။ အနိဒဿနံ ဓမ္မံ ပစ္စယာ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ အနိဒဿနံ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊
ဝတ္ထု ပစ္စယာ ခန္ဓာ။ ဧကံ မဟာဘူတံ ပစ္စယာ။ပ။ မဟာဘူတေ ပစ္စယာ
အနိဒဿနံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဝတ္ထု ပစ္စယာ
အနိဒဿနာ ခန္ဓာ။ (ဣတရေပိ ဒွေ ပဉှာ ကာတဗ္ဗာ။)

အာရမ္မဏ

၂၇။ အနိဒဿနံ ဓမ္မံ ပစ္စယာ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု
ပစ္စယာ ခန္ဓာ။ စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အနိဒဿနာ ခန္ဓာ။ (သံခိတ္တံ။)

၂၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ တီဏိ။ပ။
အဝိဂတေ တီဏိ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ

နဟေတု

၂၉။ အနိဒဿနံ ဓမ္မံ ပစ္စယာ အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ အနိဒဿနံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ အနိဒဿနံ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ အနိဒဿနာ ခန္ဓာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (ဣတရေပိ ဒွေ ကာတဗ္ဗာ။ သံခိတ္တံ။)

၃၀။ နဟေတုယာ တိဏိ၊ နအာရမ္မဏေ တိဏိ။ပ။ နောဝိဂတေ တိဏိ။
ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

၃၁။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ပ။ နကမ္မေ ဧကံ။ပ။ နဝိပ္ပယုတ္တေ
ဧကံ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၂။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ မဂ္ဂေ ဧကံ။ပ။ အဝိဂတေ တိဏိ။
ပစ္စနိယာနုလောမံ။

(နိဿယဝါရောပိ ဧဝံ ကာတဗ္ဗာ။)

၉-သနိဒဿနဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမ

၃၃။ အနိဒဿနံ ဓမ္မံ သံသဋ္ဌော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အနိဒဿနံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။

အနိဒဿနံ ဓမ္မံ သံသဋ္ဌော အနိဒဿနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
(ဧဝံ သဗ္ဗံ သပ္ပစ္စယဂဏနာဟိ သဒ္ဓိံ ကာတဗ္ဗံ။)

(သမ္ပယုတ္တဝါရောပိ သံသဋ္ဌဝါရသဒိသော။)

၉-သနိဒဿနဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟောတု

၃၄။ အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ အနိဒဿနာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ အနိဒဿနာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အနိဒဿနာ ဟေတု သနိဒဿနာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ အနိဒဿနာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
သနိဒဿနာနဉ္စ အနိဒဿနာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၃၅။ သနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သနိဒဿနံ ရူပံ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
ရူပံ ပဿတိ။ ရူပါယတနံ စက္ခုဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။
သနိဒဿနာ ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိညဏဿ၊ အနာဂတံ-
သညဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ
ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။

ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘူဿ၊ ဝေါဒါနဿ၊
 မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ
 ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ဝိက္ခမ္ဘိတေ ကိလေသေ။ ပ။ ပုဗ္ဗေ။ ပ။ စက္ခူ။ ပ။
 ကာယံ။ သဒ္ဓေ။ ပ။ ဝတ္ထု အနိဒဿနေ ခန္ဓေ အနိစ္စတော။ ပ။ ဒေါမနဿံ
 ဥပ္ပဇ္ဇတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန
 အနိဒဿနစိတ္တသမင်္ဂိယံ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာ-
 ဏဉ္စာယတနဿ။ ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ ပ။
 သဒ္ဓါယတနံ သောတဝိညာဏဿ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ ပ။
 အနိဒဿနာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာ-
 နဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇ-
 နာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၃၆။ သနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အဓိပတိပစ္စယေန
 ပစ္စယော။ အာရမ္မဏာဓိပတိ—သနိဒဿနံ ရူပံ ဂရုံ ကတွာ အဿာဒေတိ
 အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
 အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊
 သီလံ။ ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ
 သုစိတ္တာနိ။ ပ။ ဈာနာ ဝုဋ္ဌဟိတွာ။ ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ
 ပစ္စဝေက္ခန္တိ၊ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
 ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။
 စက္ခူ။ ပ။ ဝတ္ထု အနိဒဿနေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
 တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—
 အနိဒဿနာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အနိဒဿနာနံ စိတ္တသမုဋ္ဌာနာနံ
 ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
 သဟဇာတာဓိပတိ—အနိဒဿနာဓိပတိ သနိဒဿနာနံ စိတ္တသမုဋ္ဌာနာနံ
 ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ အဓိပတိ-
 ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—အနိဒဿနာဓိပတိ သမ္ပယုတ္တကာနံ

ခန္ဓာနံ သင်္ခိဒဿနာနဉ္စ အင်္ခိဒဿနာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ (၃)

အနန္တရ

၃၇။ အင်္ခိဒဿနော ဓမ္မော အင်္ခိဒဿနဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ အင်္ခိဒဿနာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အင်္ခိဒဿနာနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူသဿ။ပ။ ဂေါတြဘူ
မဂ္ဂဿ။ပ။ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန
ပစ္စယော။ (၁)

သမနန္တရာဒိ

၃၈။ အင်္ခိဒဿနော ဓမ္မော အင်္ခိဒဿနဿ ဓမ္မဿ သမနန္တရပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ တီဏိ။ အညမညပစ္စယေန ပစ္စယော။
ဧကံ။ နိဿယပစ္စယေန ပစ္စယော။ တီဏိ။

ဥပနိဿယ

၃၉။ သင်္ခိဒဿနော ဓမ္မော အင်္ခိဒဿနဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-
နိဿယော—ဝဏ္ဏသမ္ပဒံ ပတ္တယမာနော ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပ
ကရောတိ။ ဝဏ္ဏသမ္ပဒါ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ၊
ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

အင်္ခိဒဿနော ဓမ္မော အင်္ခိဒဿနဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။
မာနံ ဇေပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ
ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာ-
ပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပုရေဇာတ

၄၀။ သင်္ခိဒဿနော ဓမ္မော အင်္ခိဒဿနဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ သင်္ခိဒဿနံ ရူပံ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန

စက္ခုနာ ရူပံ ပဿတိ။ ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏတိ။ သဒ္ဓါယတနံ သောတဝိညာဏဿ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဓတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ပ။ ဝတ္ထု အနိဒဿနာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

သနိဒဿနော စ အနိဒဿနော စ ဓမ္မော အနိဒဿနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဓတ္ထုပုရေဇာတံ—ရူပါယတနံ ဝတ္ထု စ အနိဒဿနာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနံ စက္ခာယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ပစ္ဆာဇာတ

၄၁။ အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနိဒဿနာ ခန္ဓာ ပုရေဇာတဿ ဣမဿ အနိဒဿနဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနိဒဿနာ ခန္ဓာ ပုရေဇာတဿ ဣမဿ သနိဒဿနဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနိဒဿနာ ခန္ဓာ ပုရေဇာတဿ ဣမဿ သနိဒဿနဿ စ အနိဒဿနဿ စ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၃)

အာသေဝန

၄၂။ အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အနိဒဿနာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အနိဒဿနာနံ ခန္ဓာနံ။ ပ။ အနုလောမံ ဂေါတြဘုဿ။ အနုလောမံ ဝေါဒါနဿ။ ဂေါတြဘု မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ အာသေဝနပစ္စယေန ပစ္စယော။ (၁)

ကမ္မ

၄၃။ အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ အနိဒဿနာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ အနိဒဿနာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ အနိဒဿနာ စေတနာ ဝိပါကာနံ ခန္ဓာနံ အနိဒဿနာနဉ္စ ကဋ္ဌတ္တာရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ (ဝိတ္တာရေတဗ္ဗံ။) (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ (ဝိတ္တာရေတဗ္ဗံ။) (၃)

ဝိပါကာဒိ

၄၄။ အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ တီဏိ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ (တီသုပိ ကဗဠိကာရော အာဟာရော ကာတဗ္ဗော။) ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ (တီသုပိ ရူပဇီဝိတိန္ဒြိယံ။) ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဧကံ။

ဝိပ္ပယုတ္တ

၄၅။ အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ အနိဒဿနာ ခန္ဓာ အနိဒဿနာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အနိဒဿနာ ခန္ဓာ အနိဒဿနာနံ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အနိဒဿနာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနိဒဿနာ ခန္ဓာ ပုရေဇာတဿ ဣမဿ အနိဒဿနဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ အနိဒဿနာ ခန္ဓာ သနိဒဿနာနံ

စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
ပစ္ဆာဇာဓာ အနိဒဿနာ ခန္ဓာ ပုရေဇာတဿ ဣမဿ သနိဒဿနဿ
ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာဓာ အနိဒဿနာ
ခန္ဓာ သနိဒဿနာနဉ္စ အနိဒဿနာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာဓာ အနိဒဿနာ ခန္ဓာ ပုရေဇာတဿ
ဣမဿ သနိဒဿနဿ စ အနိဒဿနဿ စ ကာယဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ (၃)

အတ္ထိအာဒိ

၄၆။ သနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သနိဒဿနံ ရူပံ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
ရူပံ ပဿတိ။ ရူပါယတနံ စက္ခုဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာဓာ
အနိဒဿနော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ အနိဒဿနာနဉ္စ စိတ္တသမုဋ္ဌာနာနံ
ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓေ။ပ။ (သံခိတ္တံ၊ ယာဝ အသည-
သတ္တာ။) ပုရေဇာဓံ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။
ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ သဒ္ဓါယတနံ သောတဝိညာ-
ဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ စက္ခာယတနံ စက္ခု-
ဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အနိဒဿနာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ အနိဒဿနာ ခန္ဓာ ပုရေ-
ဇာတဿ ဣမဿ အနိဒဿနဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ။
ကဗဠိကာရော အာဟာရော ဣမဿ အနိဒဿနဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ။ ရူပဇိဝိတိန္ဒြိယံ အနိဒဿနာနံ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာဓာ အနိဒဿနာ
ခန္ဓာ သနိဒဿနာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိ-
သန္ဓိက္ခဏေ။ပ။ မဟာဘူတာ သနိဒဿနာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊

ကဋ္ဌတ္တာရူပါနံ၊ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဗာဟိရာ။ အာဟာရ-
သမုဋ္ဌာနာ။ ဥတုသမုဋ္ဌာနာ။ အသညသတ္တာနံ မဟာဘူတာ သနိဒဿနာနံ
ကဋ္ဌတ္တာရူပါနံ၊ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇာ
အနိဒဿနာ ခန္ဓာ ပုရေဇာတဿ ဣမဿ သနိဒဿနဿ ကာယဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ ။ကဗဠိကာရော အာဟာရော ဣမဿ သနိဒဿနဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ သနိဒဿနာနံ ကဋ္ဌတ္တာ-
ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
သဟဇာဇော အနိဒဿနော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ သနိဒဿနာနဉ္စ
အနိဒဿနာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ
ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ မဟာဘူတာ သနိဒဿနာနဉ္စ အနိဒဿနာနဉ္စ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊ ကဋ္ဌတ္တာရူပါနံ၊ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
ဗာဟိရာ။ အာဟာရသမုဋ္ဌာနာ။ ဥတုသမုဋ္ဌာနာ။ အသညသတ္တာနံ မဟာဘူတာ
သနိဒဿနာနဉ္စ အနိဒဿနာနဉ္စ ကဋ္ဌတ္တာရူပါနံ၊ ဥပါဒါရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ (၃)

၄၇။ သနိဒဿနော စ အနိဒဿနော စ ဓမ္မာ အနိဒဿနဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ ရူပါယတနဉ္စ ဝတ္ထု စ အနိဒဿနာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခာဝိညာဏဿ
အတ္ထိပစ္စယေန ပစ္စယော။

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၈။ ဟေတုယာ တိဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ
ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ တိဏိ၊ အညမညေ ဧကံ၊ နိဿယေ
တိဏိ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊
အာသေဝနေ ဧကံ၊ ကမ္မေ တိဏိ၊ ဝိပါကေ တိဏိ၊ အာဟာရေ တိဏိ၊

ဣန္ဒြိယေ တိဏိ၊ ဈာနေ တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ တိဏိ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ ပဉ္စ။
(ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၄၉။ သနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော အနိဒဿနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အနိဒဿနော ဓမ္မော သနိဒဿနဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရ-ပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

အနိဒဿနော ဓမ္မော သနိဒဿနဿ စ အနိဒဿနဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၃)

သနိဒဿနော စ အနိဒဿနော စ ဓမ္မော အနိဒဿနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၀။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ ပဉ္စ၊ နသမနန္တရေ ပဉ္စ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ စတ္တာရိ၊ နဥပနိဿယေ ပဉ္စ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊) နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ ပဉ္စ၊ နောဝိဂတေ ပဉ္စ၊ နောအဝိဂတေ စတ္တာရိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၅၁။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ။ပ။ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၅၂။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ တီဏိ၊ အညမညေ ဧကံ၊ နိဿယေ တီဏိ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ။ပ။ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ တီဏိ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ ပဉ္စ။

ပစ္စနိယာနုလောမံ။

သနိဒဿနဒုကံ နိဋ္ဌိတံ။

၁၁-သပ္ပဋိဃဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၅၃။ သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သပ္ပဋိဃံ ဧကံ မဟာဘူတံ ပဋိစ္စ ဒွေ မဟာဘူတာ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဧကံ

မဟာဘူတံ။ သပ္ပဋိဇော မဟာဘူတေ ပဋိစ္စ သပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာ-
ရူပံ၊ ဥပါဒါရူပံ။ ဖောဋ္ဌဗ္ဗာယတနံ ပဋိစ္စ စက္ခာယတနံ။ ပ။ ရသာယတနံ။ (၁)

သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဇော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သပ္ပဋိဇော
မဟာဘူတေ ပဋိစ္စ အာပေါဓာတု။ သပ္ပဋိဇော မဟာဘူတေ ပဋိစ္စ အပ္ပဋိဃံ
စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဖောဋ္ဌဗ္ဗာယတနံ ပဋိစ္စ အာပေါ-
ဓာတု။ ဣတ္ထိန္ဒြိယံ။ ပ။ ကဗဠိကာရော အာဟာရော။ (၂)

သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဇော စ အပ္ပဋိဇော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ သပ္ပဋိဃံ ဧကံ မဟာဘူတံ ပဋိစ္စ ဒွေ မဟာဘူတာ
အာပေါဓာတု စ၊ ဒွေ မဟာဘူတေ။ ပ။ သပ္ပဋိဇော မဟာဘူတေ ပဋိစ္စ
သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဖောဋ္ဌဗ္ဗာ-
ယတနံ ပဋိစ္စ စက္ခာယတနံ။ ပ။ ရသာယတနံ အာပေါဓာတု ဣတ္ထိန္ဒြိယံ။ ပ။
ကဗဠိကာရော အာဟာရော။ (၃)

၅၄။ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဇော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အပ္ပဋိဃံ
ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။
ပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ အာပေါဓာတု ပဋိစ္စ
အပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ အာပေါဓာတု ပဋိစ္စ
ဣတ္ထိန္ဒြိယံ။ ပ။ ကဗဠိကာရော အာဟာရော။ (၁)

အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဇော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အပ္ပဋိဇော
ခန္ဓေ ပဋိစ္စ သပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ ပ။ အာပေါဓာတု
ပဋိစ္စ သပ္ပဋိဇော မဟာဘူတာ။ အာပေါဓာတု ပဋိစ္စ သပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ
ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ အာပေါဓာတု ပဋိစ္စ စက္ခာယတနံ။ ပ။
ဖောဋ္ဌဗ္ဗာယတနံ။ (၂)

အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဇော စ အပ္ပဋိဇော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ အပ္ပဋိဃံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ စိတ္တ-
သမုဋ္ဌာနံ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ အာပေါဓာတု ပဋိစ္စ
သပ္ပဋိဇော သပ္ပဋိဃဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ အာပေါဓာတု
ပဋိစ္စ စက္ခာယတနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ၊ ဣတ္ထိန္ဒြိယံ။ ပ။ ကဗဠိကာရော
အာဟာရော။ (၃)

၅၅။ သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အပ္ပဋိဃော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ သပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ သပ္ပဋိဃံ ဧကံ မဟာဘူတဉ္စ အာပေါဓာတုဉ္စ ပဋိစ္စ ဒွေ
မဟာဘူတာ။ပ။ သပ္ပဋိဃော မဟာဘူတေ စ အာပေါဓာတုဉ္စ ပဋိစ္စ သပ္ပဋိဃံ
စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဖောဋ္ဌဗ္ဗာယတနဉ္စ အာပေါဓာတုဉ္စ
ပဋိစ္စ စက္ခာယတနံ။ပ။ ရသာယတနံ။ (၁)

သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အပ္ပဋိဃော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ အပ္ပဋိဃော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ အပ္ပဋိဃံ ကဋ္ဌတ္တာရူပံ။
ဖောဋ္ဌဗ္ဗာယတနဉ္စ အာပေါဓာတုဉ္စ ပဋိစ္စ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ၊
ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဖောဋ္ဌဗ္ဗာယတနဉ္စ အာပေါဓာတုဉ္စ ပဋိစ္စ ဣတ္ထိန္ဒြိယံ။ပ။
ကဗဠိကာရော အာဟာရော။ (၂)

သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော စ အပ္ပဋိဃော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ အပ္ပဋိဃော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ အပ္ပဋိဃော ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ ကဋ္ဌတ္တာရူပံ။ ဖောဋ္ဌဗ္ဗာယတနဉ္စ အာပေါဓာတုဉ္စ
ပဋိစ္စ သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။
ဖောဋ္ဌဗ္ဗာယတနဉ္စ အာပေါဓာတုဉ္စ ပဋိစ္စ စက္ခာယတနံ။ပ။ ရသာယတနံ၊
ဣတ္ထိန္ဒြိယံ။ပ။ ကဗဠိကာရော အာဟာရော။ (၃)

အာရမ္မဏ

၅၆။ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
အပ္ပဋိဃံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
ဝတ္ထု ပဋိစ္စ ခန္ဓာ။

အဓိပတျာဒိ

၅၇။ သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။
(ပဋိသန္ဓိ ဝဇ္ဇေတဗ္ဗာ၊ ကဋ္ဌတ္တာရူပါ စ။) အနန္တရပစ္စယာ။ သမနန္တရပစ္စယာ။
သဟဇာတပစ္စယာ။ (သဗ္ဗေ မဟာဘူတာ ကာတဗ္ဗာ။) အညမညပစ္စယာ။
သပ္ပဋိဃံ ဧကံ မဟာဘူတံ ပဋိစ္စ ဒွေ မဟာဘူတာ။ ဒွေ မဟာဘူတေ။ပ။ (၁)

သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။ သပ္ပဋိဃော မဟာဘူတေ ပဋိစ္စ အာပေါဓာတု။ပ။ (၂)

သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော စ အပ္ပဋိဃော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အညမည-
ပစ္စယာ။ သပ္ပဋိဃံ ဧကံ မဟာဘူတံ ပဋိစ္စ ဒွေ မဟာဘူတာ အာပေါဓာတု စ။
ဒွေ မဟာဘူတေ။ပ။ (၃)

၅၈။ အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။
အပ္ပဋိဃံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။
ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။ (၁)

အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။ အာပေါ-
ဓာတု ပဋိစ္စ သပ္ပဋိဃာ မဟာဘူတာ။ (ဣမေ အဇ္ဈတ္တိကဗဟိရာ မဟာဘူတာ
ကာတဗ္ဗာ။) (၂)

သပ္ပဋိဃန္တ အပ္ပဋိဃန္တ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အညမည-
ပစ္စယာ။ သပ္ပဋိဃံ ဧကံ မဟာဘူတန္တ အာပေါဓာတုန္တ ပဋိစ္စ ဒွေ မဟာဘူတာ။ပ။
နိဿယပစ္စယာ။ပ။ အဝိဂတပစ္စယာ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၉။ ဟေတုယာ နဝ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ နဝ၊ အနန္တရေ
ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊
ဥပနိဿယေ ဧကံ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊ ဝိပါကေ
နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဧကံ၊
ဝိပ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ
နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနီယ ၁-ဝိဘင်္ဂါရ

နဟေတု

၆၀။ သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
တိဏိ။

အပ္ပဋိဃံ ဓမ္မံ ပဋိစ္စ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ
အပ္ပဋိဃံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ
ခန္ဓေ။ ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။
အာပေါဓာတု ပဋိစ္စ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။
အာပေါဓာတု ပဋိစ္စ ဣတ္ထိန္ဒြိယံ။ ပ။ ကဗဠိကာရော အာဟာရော။ ဗာဟိရံ။
အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ အာပေါဓာတု ပဋိစ္စ
အပ္ပဋိဃံ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ
ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

(အပ္ပဋိဃမူလကံ ဣတရေပိ ဒွေ ပဉှာ ကာတဗ္ဗာ။ ဃဋ္ဌနေပိ တိဏိ ပဉှာ
ကာတဗ္ဗာ။ အဇ္ဈတ္တိကာ ဗာဟိရာ မဟာဘူတာ သဗ္ဗေ ဇာနိတွာ ကာတဗ္ဗာ။)

နအာရမ္မဏာဒိ

၆၁။ သပ္ပဋိဃံ ဓမ္မံ ပဋိစ္စ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
(သမ္ပံ သံခိတ္တံ။) နောဝိဂတပစ္စယာ။

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
နဝ၊ နသမနန္တရေ နဝ၊ နအညမညေ နဝ၊ နဥပနိဿယေ နဝ၊ နပုရေဇာတေ
နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ နဝ၊ နဝိပါကေ
နဝ၊ နအာဟာရေ နဝ၊ နဣန္ဒြိယေ နဝ၊ နဈာနေ နဝ၊ နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

ပစ္စနီယံ။

၃-ပစ္စယာနုလောမပစ္စနီယ

ဟေတုဒုက

၆၃။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ နဝ၊ နသမနန္တရေ နဝ၊ နအညမညေ နဝ၊ နဥပနိဿယေ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဧကံ၊ နဝိပါကေ နဝ၊ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

အနုလောမပစ္စနီယံ။

၄-ပစ္စယပစ္စနီယာနုလောမ

နဟေတုဒုက

၆၄။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ နဝ၊ အညမညေ ခ၊ နိဿယေ နဝ၊ ဥပနိဿယေ ဧကံ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ။ပ။ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ နဝ။

ပစ္စနီယာနုလောမံ။

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၁၀-သပ္ပဋိဃဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၆၅။ သပ္ပဋိဃံ ဓမ္မံ ပစ္စယာ သပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။

အပ္ပဋိဃံ ဓမ္မံ ပစ္စယာ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အပ္ပဋိဃံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဒေ ခန္တေ။ ပ။ ပဋိသန္နိက္ခဏေ။ ပ။ အာပေါဓာတုံ ပစ္စယာ အပ္ပဋိဃံ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ အာပေါဓာတုံ ပစ္စယာ ဣတ္ထိန္ဒြိယံ။ ပ။ ကဗဠိကာရော အာဟာရော။ ဝတ္ထု ပစ္စယာ အပ္ပဋိဃာ ခန္တာ။ (၁)

(အဝသေသာ ပဉ္စ ပဉ္စာ ပဋိစ္စဝါရသဒိသာ။)

အာရမ္မဏာဒိ

၆၆။ သပ္ပဋိဃံ ဓမ္မံ ပစ္စယာ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခဝိညာဏံ။ ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ (၁)

အပ္ပဋိဃံ ဓမ္မံ ပစ္စယာ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အပ္ပဋိဃံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ။ ပ။ ဒေ ခန္တေ။ ပ။ ပဋိသန္နိက္ခဏေ။ ပ။ ဝတ္ထု ပစ္စယာ အပ္ပဋိဃာ ခန္တာ။ (၁)

သပ္ပဋိဃဉ္စ အပ္ပဋိဃဉ္စ ဓမ္မံ ပစ္စယာ အပ္ပဋိဃော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခဝိညာဏသဟဂတံ ဧကံ ခန္တဉ္စ စက္ခယတနဉ္စ ပစ္စယာ တယော ခန္တာ။ ပ။ ကာယဝိညာဏသဟဂတံ ဧကံ ခန္တဉ္စ ကာယာယတနဉ္စ ပစ္စယာ တယော ခန္တာ။ ပ။ အဓိပတိပစ္စယာ။ (သံခိတ္တံ။) အဝိဂတပစ္စယာ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ။ ပ။ အဝိဂတေ နဝ။ (ဧဝံ ပစ္စနိယဂဏနာပိ ကာတဗ္ဗာ။)

(နိဿယဝါရောပိ ပစ္စယဝါရသဒိသာ။)

(သံသဋ္ဌဝါရောပိ သဗ္ဗတ္ထ ဧကံ။ သံခိတ္တံ။ အဝိဂတပစ္စယာ၊ ဧကာယေဝ ပဉ္စာ။ ဒေဝိ ဝါရာ ကာတဗ္ဗာ။)

ဟေတု

၆၈။ အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အပ္ပဋိဃာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ အပ္ပဋိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အပ္ပဋိဃာ ဟေတု သပ္ပဋိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အပ္ပဋိဃာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ သပ္ပဋိဃာနဉ္စ အပ္ပဋိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၆၉။ သပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဖောဋ္ဌဗ္ဗေ။ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ သပ္ပဋိဃာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ ဝတ္ထု။ပ။ ဣတ္ထိန္ဒြိယံ။ ပုရိသိန္ဒြိယံ။ ဇီဝိတိန္ဒြိယံ။ အာပေါဓာတုံ။ ကဗဠိကာရံ အာဟာရံ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန အပ္ပဋိဃစိတ္တသမဂ္ဂိဿ စိတ္တံ ဇာနာတိ။

အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝ-
သညာနာသညာယတနဿ။ပ။ အပ္ပဋ္ဌိဃာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတော-
ပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊
အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၇၀။ သပ္ပဋ္ဌိဃော ဓမ္မော အပ္ပဋ္ဌိဃဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ—စက္ခု။ပ။ ဖောဋ္ဌဗ္ဗေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အပ္ပဋ္ဌိဃော ဓမ္မော အပ္ပဋ္ဌိဃဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။
သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပုဗ္ဗေ
သုစိဏ္ဍာနိ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ
ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ ဖလံ ဂရုံ
ကတွာ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊
ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ဝတ္ထု။ပ။ ဣတ္ထိန္ဒြိယံ။
ပုရိသိန္ဒြိယံ။ ဇီဝိတိန္ဒြိယံ။ အာပေါဓာတုံ။ ကဗဠိကာရံ အာဟာရံ ဂရုံ ကတွာ
အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။
သဟဇာတာဓိပတိ—အပ္ပဋ္ဌိဃာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အပ္ပဋ္ဌိဃာနဉ္စ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အပ္ပဋ္ဌိဃော ဓမ္မော သပ္ပဋ္ဌိဃဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
သဟဇာတာဓိပတိ—အပ္ပဋ္ဌိဃာဓိပတိ သပ္ပဋ္ဌိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၂)

အပ္ပဋ္ဌိဃော ဓမ္မော သပ္ပဋ္ဌိဃဿ စ အပ္ပဋ္ဌိဃဿ စ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—အပ္ပဋ္ဌိဃာဓိပတိ သမ္ပယုတ္တကာနံ
ခန္ဓာနံ သပ္ပဋ္ဌိဃာနဉ္စ အပ္ပဋ္ဌိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၃)

အနန္တရ

၇၁။ အပ္ပဋ္ဌိဃော ဓမ္မော အပ္ပဋ္ဌိဃဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အပ္ပဋ္ဌိဃာ ခန္ဓာ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။

သမနန္တရ

၇၂။ အပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ပ။

သဟဇာတာဒိ

၇၃။ သပ္ပဋိဇော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ ဆ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၇၄။ သပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဥတုံ။ သေနာသနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတု။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဘောဇနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ဘောဇနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၁)

ပုရေဇာတ

၇၅။ သပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေ-ဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-ဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—ဝတ္ထု။ပ။ ဣတ္ထိန္ဒြိယံ။ ပုရိသိန္ဒြိယံ။ ဇီဝိတိန္ဒြိယံ။ အာပေါဓာတုံ။ ကဗဠိကာရံ အာဟာရံ

အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ။ဝတ္ထုပုရေဇာတံ—ဝတ္ထု အပ္ပဋ္ဌိဃာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

သပ္ပဋ္ဌိဃော စ အပ္ပဋ္ဌိဃော စ ဓမ္မာ အပ္ပဋ္ဌိဃဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။စက္ခာယတနဉ္စ ဝတ္ထု စ။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ ဝတ္ထု စ အပ္ပဋ္ဌိဃာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ပစ္ဆာဇာတ

၇၆။ အပ္ပဋ္ဌိဃော ဓမ္မော အပ္ပဋ္ဌိဃဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အပ္ပဋ္ဌိဃာ ခန္ဓာ ပုရေဇာတဿ ဣမဿ အပ္ပဋ္ဌိဃဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပစ္ဆာဇာတာ အပ္ပဋ္ဌိဃာ ခန္ဓာ ပုရေဇာတဿ ဣမဿ သပ္ပဋ္ဌိဃဿ ကာယဿ ပစ္ဆာဇာတ-ပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပစ္ဆာဇာတာ အပ္ပဋ္ဌိဃာ ခန္ဓာ ပုရေဇာတဿ ဣမဿ သပ္ပဋ္ဌိဃဿ စ အပ္ပဋ္ဌိဃဿ စ ကာယဿ ပစ္ဆာဇာတ-ပစ္စယေန ပစ္စယော။ (ဒိန္နဗ္ဗိ မူလာ ကာတဗ္ဗာ။) (၃)

အာသေဝန

၇၇။ အပ္ပဋ္ဌိဃော ဓမ္မော အပ္ပဋ္ဌိဃဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အပ္ပဋ္ဌိဃာ ခန္ဓာ။ပ။ ဝေါဒါနံ မဂ္ဂဿ အာသေဝနပစ္စယေန ပစ္စယော။ (၁)

ကမ္မ

၇၈။ အပ္ပဋ္ဌိဃော ဓမ္မော အပ္ပဋ္ဌိဃဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ အပ္ပဋ္ဌိဃာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ အပ္ပဋ္ဌိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ။နာနာက္ခဏိကာ အပ္ပဋ္ဌိဃာ စေတနာ ဝိပါကာနံ ခန္ဓာနံ အပ္ပဋ္ဌိဃာနဉ္စ ကဋ္ဌတ္တာရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

အပ္ပဋ္ဌိဃော ဓမ္မော သပ္ပဋ္ဌိဃဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ အပ္ပဋ္ဌိဃာ စေတနာ သပ္ပဋ္ဌိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ အပ္ပဋ္ဌိဃာ စေတနာ သပ္ပဋ္ဌိဃာနံ ကဋ္ဌတ္တာရူပါနံ ကမ္မ-ပစ္စယေန ပစ္စယော။ (၂)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ အပ္ပဋိဃာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ သပ္ပဋိဃာနဉ္စ အပ္ပဋိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ။နာနာက္ခဏိကာ အပ္ပဋိဃာ စေတနာ ဝိပါကာနံ ခန္ဓာနံ သပ္ပဋိဃာနဉ္စ အပ္ပဋိဃာနဉ္စ ကဋ္ဌတ္တာရူပါနံ ကမ္မ- ပစ္စယေန ပစ္စယော။ (၃)

ဝိပါက

၇၉။ အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော အပ္ပဋိဃော။ပ။ တီဏိ။

အာဟာရ

၈၀။ အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ အပ္ပဋိဃာ အာဟာရ သမ္ပယုတ္တကာနံ ခန္ဓာနံ အပ္ပဋိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ကဗဠိကာရော အာဟာရော ဣမဿ အပ္ပဋိဃဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (အဝသေသာ ဒွေပိ ပဉ္စာ ကာတဗ္ဗာ။ ပဋိသန္ဓိ ကဗဠိကာရော အာဟာရော ဒွိသုပိ ကာတဗ္ဗော အဂ္ဂေ။) (၃)

ဣန္ဒြိယာဓိ

၈၁။ သပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ (တိသုပိ ဇီဝိတိန္ဒြိယံ အဂ္ဂေ ကာတဗ္ဗံ။) (၃)

သပ္ပဋိဃော စ အပ္ပဋိဃော စ ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ စက္ခုဝိညာဏဉ္စ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ ကာယိန္ဒြိယဉ္စ ကာယဝိညာဏဉ္စ ကာယဝိညာဏ- သဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဧကံ။

ဝိပ္ပယုတ္တ

၈၂။ သပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
 ဗုရေဇာတံ စက္ခာယတနံ စက္ခဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-
 ဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
 သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတော အပ္ပဋိဃာ ခန္ဓာ
 အပ္ပဋိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိ-
 သန္တိက္ခဏေ။ပ။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ
 ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုရေဇာတံ ဝတ္ထု အပ္ပဋိဃာနံ ခန္ဓာနံ ဝိပ္ပယုတ္တ-
 ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အပ္ပဋိဃာ ခန္ဓာ ပုရေဇာတဿ ဣမဿ
 အပ္ပဋိဃဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
 သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတော အပ္ပဋိဃာ ခန္ဓာ သပ္ပဋိဃာနံ
 စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္တိက္ခဏေ။ပ။
 ပစ္ဆာဇာတော အပ္ပဋိဃာ ခန္ဓာ ပုရေဇာတဿ ဣမဿ သပ္ပဋိဃဿ
 ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတော အပ္ပဋိဃာ ခန္ဓာ
 သပ္ပဋိဃာနဉ္စ အပ္ပဋိဃာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
 ပဋိသန္တိက္ခဏေ။ပ။ ပစ္ဆာဇာတော အပ္ပဋိဃာ ခန္ဓာ ပုရေဇာတဿ ဣမဿ
 သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

အတ္ထိ

၈၃။ သပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
 ဇေကံ။ (ပဋိစ္စသဒ္ဓိသာ ပဌမပဉ္စာ။) (၁)

သပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟ-
 ဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော သပ္ပဋိဃာ မဟာဘူတာ အာပေါ-
 ဓာတုယာ အတ္ထိပစ္စယေန ပစ္စယော။ သပ္ပဋိဃာ မဟာဘူတာ အပ္ပဋိဃာနံ
 စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊ ကဋ္ဌတ္တာရူပါနံ၊ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
 ဖောဋ္ဌဗ္ဗာယတနံ ဣတ္ထိန္ဒြိယဿ။ပ။ ကဗဠိကာရဿ အာဟာရဿ အတ္ထိပစ္စယေန

ပစ္စယော။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ ပ။
 ပုရေဇာတံ စက္ခု။ ပ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
 ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
 ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခုဝိညာဏဿ။ ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာ-
 ယတနဉ္စ ကာယဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ အတ္ထိပစ္စယေန
 ပစ္စယော။ သပ္ပဋိဃံ ဧကံ မဟာဘူတံ ဒွိန္ဒံ မဟာဘူတာနံ အာပေါဓာတုယာ စ
 အတ္ထိပစ္စယေန ပစ္စယော။ ပ။ (ပဋိစ္စသဒ္ဓိသံ ယာဝ အသညသတ္တာ။) (၃)

၈၄။ အပ္ပဋိဃော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
 သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ ခဗ္ဗဇာဇော
 အပ္ပဋိဃော ဧကော ခန္ဓော တိဏ္ဏန္တံ ခန္ဓာနံ။ ပ။ (ယာဝ အသညသတ္တာ။)
 ပုရေဇာတံ ဝတ္ထု။ ပ။ ဣတ္ထိန္ဒြိယံ။ ပုရိသိန္ဒြိယံ။ ဇီဝိတိန္ဒြိယံ။ အာပေါဓာတု။
 ကဗဠိကာရံ အာဟာရံ အနိစ္စတော။ ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထု အပ္ပဋိဃာနံ
 ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇော အပ္ပဋိဃာ ခန္ဓာ ပုရေဇာတဿ
 ဣမဿ အပ္ပဋိဃဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ကဗဠိကာရော
 ခာဗာဇော ဣမဿ အပ္ပဋိဃဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
 ရူပဇီဝိတိန္ဒြိယံ အပ္ပဋိဃာနံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟ-
 ဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ ခဗ္ဗဇာဇော အပ္ပဋိဃာ
 ခန္ဓာ သပ္ပဋိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
 ပဋိသန္ဓိက္ခဏေ။ ပ။ အာပေါဓာတု သပ္ပဋိဃာနံ မဟာဘူတာနံ အတ္ထိပစ္စယေန
 ပစ္စယော။ အာပေါဓာတု သပ္ပဋိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ၊ ကဋ္ဌတ္တာရူပါနံ၊
 ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ အာပေါဓာတု စက္ခာယတနဿ။ ပ။
 ဖောဋ္ဌဗ္ဗာယတနဿ အတ္ထိပစ္စယေန ပစ္စယော။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။
 ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ ပ။ ပစ္ဆာဇာဇော အပ္ပဋိဃာ ခန္ဓာ ပုရေ-
 ဇာတဿ ဣမဿ သပ္ပဋိဃဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ကဗဠိ-
 ကာရော ခာဗာဇော ဣမဿ သပ္ပဋိဃဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
 ရူပဇီဝိတိန္ဒြိယံ သပ္ပဋိဃာနံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အပ္ပဋိဃော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ အတ္ထိပစ္စယေန-
 ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ ခဗ္ဗဇာဇော

အပ္ပဋ္ဌိဃော ဧကော ခန္ဓော တိဏ္ဏန္တံ ခန္ဓာနံ သပ္ပဋ္ဌိဃာနဉ္စ အပ္ပဋ္ဌိဃာနဉ္စ။ပ။
 (ပဋိစ္စသဒ္ဓိသံ ယာဝ အသညသတ္တာ။) ပစ္ဆာဇာဇာ အပ္ပဋ္ဌိဃာ ခန္ဓာ
 ပုရေဇာတဿ ဣမဿ သပ္ပဋ္ဌိဃဿ စ အပ္ပဋ္ဌိဃဿ စ ကာယဿ အတ္ထိ-
 ပစ္စယေန ပစ္စယော။ ကဗဠိကာဇော အာဟာဇော ဣမဿ သပ္ပဋ္ဌိဃဿ စ
 အပ္ပဋ္ဌိဃဿ စ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ရူပဇီဝိဇိန္ဒြိယံ သပ္ပဋ္ဌိဃာနဉ္စ
 အပ္ပဋ္ဌိဃာနဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၈၅။ သပ္ပဋ္ဌိဃော စ အပ္ပဋ္ဌိဃော စ ဓမ္မာ သပ္ပဋ္ဌိဃဿ ဓမ္မဿ
 အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒ္ဓိသံ ယာဝ အသညသတ္တာ။) (၁)

သပ္ပဋ္ဌိဃော စ အပ္ပဋ္ဌိဃော စ ဓမ္မာ အပ္ပဋ္ဌိဃဿ ဓမ္မဿ အတ္ထိပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာဇာ အပ္ပဋ္ဌိဃာ ခန္ဓာ စ
 မဟာဘူတာ စ အပ္ပဋ္ဌိဃာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ။ပ။ (ပဋိစ္စသဒ္ဓိသံ ယာဝ
 အသညသတ္တာ။) သဟဇာဇော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော
 စ စက္ခာယတနဉ္စ တိဏ္ဏန္တံ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ စ။ပ။ ကာယဝိညာဏသဟ-
 ဂတော ဧကော ခန္ဓော စ ကာယာယတနဉ္စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၂)

သပ္ပဋ္ဌိဃော စ အပ္ပဋ္ဌိဃော စ ဓမ္မာ သပ္ပဋ္ဌိဃဿ စ အပ္ပဋ္ဌိဃဿ စ ဓမ္မဿ
 အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒ္ဓိသံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၆။ ဟေတုယာ တိဏ္ဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ
 ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊
 ဥပနိဿယေ ဒွေ၊ ပုရေဇာတေ တိဏ္ဏိ၊ ပစ္ဆာဇာတေ တိဏ္ဏိ၊ အာသေဝနေ ဧကံ၊
 ကမ္မေ တိဏ္ဏိ၊ ဝိပါကေ တိဏ္ဏိ၊ အာဟာရေ တိဏ္ဏိ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ တိဏ္ဏိ၊
 မဂ္ဂေ တိဏ္ဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပယုတ္တေ စတ္တာရိ၊ အတ္ထိယာ နဝ၊ နတ္ထိယာ
 ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

အနုလောမံ။

၂-ပစ္စနိယဒ္ဓါရ

၈၇။ သပ္ပဋိဇော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၁)

သပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-ပစ္စယေန ပစ္စယော။ (၂)

သပ္ပဋိဇော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ သဟဇာတ-ပစ္စယေန ပစ္စယော။ (၃)

၈၈။ အပ္ပဋိဇော ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အပ္ပဋိဇော ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

အပ္ပဋိဇော ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ သဟဇာတ-ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၃)

၈၉။ သပ္ပဋိဇော စ အပ္ပဋိဇော စ ဓမ္မော သပ္ပဋိဃဿ ဓမ္မဿ သဟဇာတ-ပစ္စယေန ပစ္စယော။ (၁)

သပ္ပဋိဇော စ အပ္ပဋိဇော စ ဓမ္မော အပ္ပဋိဃဿ ဓမ္မဿ သဟဇာတံ။ ပုရေဇာတံ။ (၂)

သပ္ပဋိဇော စ အပ္ပဋိဇော စ ဓမ္မော သပ္ပဋိဃဿ စ အပ္ပဋိဃဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၀။ နဟေတုယာ နဝ။ပ။ နအနန္တရေ နဝ၊ နသမနန္တရေ နဝ၊
 နသဟဇာတေ စတ္တာရိ၊ နအညမညေ နဝ၊ နနိဿယေ စတ္တာရိ၊ နဥပနိဿယေ
 နဝ၊ နပုရေဇာတေ နဝ။ပ။ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ နဝ၊ နောအတ္ထိယာ
 စတ္တာရိ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ၊ နောအဝိဂတေ စတ္တာရိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၉၁။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ပ။ နအနန္တရေ တိဏိ၊ နသမ-
 နန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ။ပ။ နသမ္ပယုတ္တေ
 တိဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၉၂။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ။ (အနု-
 လောမမာတိကာ ဂဏေတဗ္ဗာ။) အဝိဂတေ နဝ။

ပစ္စနိယာနုလောမံ။

သပ္ပဋိဃဒုကံ နိဋ္ဌိတံ။

မောဘု

၉၃။ ရူပိ ဓမ္မံ ပဋိစ္စ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ။ပ။ ဒွေ မဟာဘူတေ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ, ကဋတ္တာရူပံ, ဥပါဒါရူပံ။ (၁)

ရူပိ ဓမ္မံ ပဋိစ္စ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ အရူပိနော ခန္ဓာ။ (၂)

ရူပိ ဓမ္မံ ပဋိစ္စ ရူပိ စ အရူပိ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ အရူပိနော ခန္ဓာ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ (၃)

၉၄။ အရူပိ ဓမ္မံ ပဋိစ္စ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အရူပိ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

အရူပိ ဓမ္မံ ပဋိစ္စ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အရူပိနော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

အရူပိ ဓမ္မံ ပဋိစ္စ ရူပိ စ အရူပိ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အရူပိ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

၉၅။ ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပဋိစ္စ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အရူပိနော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပဋိစ္စ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္နိက္ခဏေ အရူပိ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၂)

ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပဋိစ္စ ရူပိ စ အရူပိ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္နိက္ခဏေ အရူပိ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အရူပိနော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋတ္တာရူပံ။ (သံခိတ္တံ) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၆။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ တီဏိ၊ ဝိပွယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ တီဏိ၊ ဝိဂတေ တီဏိ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နယောဘု

၉၇။ ရူပိ ဓမ္မံ ပဋိစ္စ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ တီဏိ။

အရူပိ ဓမ္မံ ပဋိစ္စ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ အရူပိ ဧကံ ဓန္တံ ပဋိစ္စ တယော ဓန္တာ။ပ။ ဒွေ ဓန္တေ။ပ။ အဟေတုက-ပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ဓန္တေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (နဟေတုပစ္စယာ နဝ ပဉ္စ၊ “အဟေတုက”န္တိ နိယာမေတဗ္ဗံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဒွေ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပွယုတ္တေ ဒွေ၊ နောနတ္တိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၉၉။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေ-
ဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ ဧကံ၊ နဝိပါကေ
ပဉ္စ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၁၀၀။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အနန္တရေ တီဏိ၊ သမနန္တရေ
တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ခ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊
ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ
နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ တီဏိ၊ ဝိပ္ပယုတ္တေ
နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ တီဏိ၊ အဝိဂတေ နဝ။

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၁၁-ရှုပိဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၀၁။ ရှုပိ ဓမ္မံ ပစ္စယာ ရှုပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဧကံ
မဟာဘူတံ။ပ။ (ပဋိစ္စသဒိသံ။) (၁)

ရူပိံ ဓမ္မံ ပစ္စယာ အရူပိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ အရူပိနော ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

ရူပိံ ဓမ္မံ ပစ္စယာ ရူပိံ စ အရူပိံ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ အရူပိနော ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ဧဝံ အဝသေသာ ပဉ္စာ၊ ပဝတ္ထိပဋိသန္ဓိ ဝိဘဇိတဗျာ။) (၃)

အာရမ္မဏ

၁၀၂။ ရူပိံ ဓမ္မံ ပစ္စယာ အရူပိံ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခာရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အရူပိနော ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အရူပိံ ဓမ္မံ ပစ္စယာ အရူပိံ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အရူပိံ ဧကံ ခန္ဓံ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပစ္စယာ အရူပိံ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခာရိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ အရူပိံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓ

၁၀၃။ ဟေတုယာ နဝ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ တိဏိ၊ သမနန္တရေ တိဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ တိဏိ၊ ပုရေဇာတေ တိဏိ၊ အာသေဝနေ တိဏိ၊ ကမ္မေ နဝ။ပ။ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ တိဏိ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ တိဏိ၊ ဝိဂတေ တိဏိ၊ အဝိဂတေ နဝ။

အနုလောမံ။

၁၀၄။ ရူပိ ဓမ္မံ ပစ္စယာ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဧကံ မဟာ-
ဘူတံ။ပ။ အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ (၁)

ရူပိ ဓမ္မံ ပစ္စယာ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ စက္ခယတနံ
ပစ္စယာ စက္ခုပ္ပါနာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု
ပစ္စယာ အဟေတုကာ အရူပိနော ခန္ဓာ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု
ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

ရူပိ ဓမ္မံ ပစ္စယာ ရူပိ စ အရူပိ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။
(ပဝတ္တိပဋိသန္ဓိ ကာတဗ္ဗာ။) (၃)

၁၀၅။ အရူပိ ဓမ္မံ ပစ္စယာ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ အရူပိ ဧကံ ခန္ဓံ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော
မောဟော။ (၁)

အရူပိ ဓမ္မံ ပစ္စယာ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ
အရူပိနော ခန္ဓေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

အရူပိ ဓမ္မံ ပစ္စယာ ရူပိ စ အရူပိ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။
အဟေတုကံ အရူပိ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၀၆။ ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပစ္စယာ ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကေ အရူပိနော ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပစ္စယာ အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
စက္ခုပ္ပါနာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခယတနဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ အရူပိ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စ-
သဟဂတော မောဟော။ (၂)

ရူပိဉ္စ အရူပိဉ္စ ဓမ္မံ ပစ္စယာ ရူပိ စ အရူပိ စ ဓမ္မာ ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။
 အဟေတုကံ အရူပိ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
 အရူပိနော ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
 ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
 တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
 စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ စတ္တာရိ၊
 နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊
 နောဝိဂတေ တိဏိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၀၈။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။ သဗ္ဗေ ကာတဗ္ဗာ။)
 နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နော-
 နတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၁၀၉။ နဟေတုပစ္စယာ အာရမ္မဏေ တိဏိ၊ (သဗ္ဗေ ကာတဗ္ဗာ။)။ပ။
 ဈာနေ နဝ၊ မဂ္ဂေ တိဏိ။ပ။ အဝိဂတေ နဝ။

ပစ္စနိယာနုလောမံ။

(နိဿယဝါရောပိ ပစ္စယဝါရသဒိသော။)

၁၀-ရူပီဒုက ၅-သံသဋ္ဌာဝါရ

၁-ပစ္စယာနုလောမာဒိ

၁၁၀။ အရူပိ ဓမ္မံ သံသဋ္ဌော အရူပိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အရူပိ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။

ဟေတုယာ ဧကံ။ပ။ အဝိဂတေ ဧကံ။ (ဧဝံ ပစ္စနိယာဒိနိ ဂဏနာပိ
သမ္ပယုတ္တဝါရေပိ သဗ္ဗေ ကာတဗ္ဗာ။ ဧကောယေဝ ပညော။)

၁၀-ရူပီဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၁၁။ အရူပိ ဓမ္မော အရူပိဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အရူပိ
ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၁)

အရူပိ ဓမ္မော ရူပိဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အရူပိ ဟေတု
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

အရူပိ ဓမ္မော ရူပိဿ စ အရူပိဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အရူပိ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၁၁၂။ ရူပိ ဓမ္မော အရူပိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
စက္ခု။ပ။ ဝတ္ထု။ ဣတ္ထိန္ဒြိယံ။ ပုရိသိန္ဒြိယံ။ ဇီဝိတိန္ဒြိယံ။ အာပေါဓာတု။
ကဗဠိကာရံ အာဟာရံ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခု-
ဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယ-
ဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ ရူပိနော ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊
ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မ-
ဏပစ္စယေန ပစ္စယော။ (၁)

၁၁၃။ အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိတ္တာနိ ပစ္စဝေက္ခတိ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ အရူပိနော ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန အရူပိစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ။ပ။ နေဝသညာနာသညာယတနဿ။ပ။ အရူပိနော ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၁၁၄။ ရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—စက္ခု။ပ။ ကဗဠိကာရံ အာဟာရံ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ (သံခိတ္တံ။) နိဗ္ဗာနံ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ အရူပိနော ခန္ဓေ ဂရံ ကတွာ အဿာဒေတိ။ပ။ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—အရူပီ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အရူပီ ဓမ္မော ရူပိဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—အရူပီ အဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အရူပီ ဓမ္မော ရူပိဿ စ အရူပိဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—အရူပီ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အနန္တရာဒိ

၁၁၅။ အရူပိ ဓမ္မော အရူပိဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အရူပိနော ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အရူပိနံ ခန္ဓာနံ။ပ။
ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။

(သဟဇာတပစ္စယေ သတ္တ။ ဣဟ ဗဋ္ဌနာနတ္ထိ။ အညမညပစ္စယေ ဆ၊
နိဿယပစ္စယေ သတ္တ ပဉ္စာ။ ဣဟ ဗဋ္ဌနာနတ္ထိ။)

ဥပနိဿယ

၁၁၆။ ရူပိ ဓမ္မော အရူပိဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—
ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။
ဥတု။ ဘောဇနံ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

အရူပိ ဓမ္မော အရူပိဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ သီလံ။ပ။ ကာယိကံ
ဒုက္ခံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ကာယိကံ ဒုက္ခံ
သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပုရေဇာတ

၁၁၇။ ရူပိ ဓမ္မော အရူပိဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။
အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။
ဝတ္ထု။ပ။ ကဗဠိကာရံ အာဟာရံ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန
စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ
ကာယဝိညာဏဿ။ပ။ ဝတ္ထု အရူပိနံ ခန္ဓာနံ ပုရေဇာတပစ္စယေန
ပစ္စယော။ (၁)

ပစ္ဆာဇာတ

၁၁၈။ အရူပီ ဓမ္မော ရူပိဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ အရူပိနော ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၁၁၉။ အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အရူပိနော ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ အရူပိနံ ခန္ဓာနံ အာသေဝန-
ပစ္စယေန ပစ္စယော။ (၁)

ကမ္မ

၁၂၀။ အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊
နာနာက္ခဏိကာ။ ။ သဟဇာတာ အရူပီ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ
ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ နာနာက္ခဏိကာ အရူပီ
စေတနာ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

အရူပီ ဓမ္မော ရူပိဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊
နာနာက္ခဏိကာ။ ။ သဟဇာတာ အရူပီ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ နာနာက္ခဏိကာ အရူပီ စေတနာ
ကဋ္ဌတ္တာရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

အရူပီ ဓမ္မော ရူပိဿ စ အရူပိဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ အရူပီ စေတနာ သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ ပ။ နာနာက္ခဏိကာ အရူပီ စေတနာ ဝိပါကာနံ ခန္ဓာနံ
ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဟာရ

၁၂၁။ အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ တီဏိ။
ရူပီ ဓမ္မော ရူပိဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ကဗဠိကာရော
အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။

ဣန္ဒြိယ

၁၂၂။ ရူပီ ဓမ္မော ရူပိဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋ္ဌတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ရူပီ ဓမ္မော အရူပိဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။

ရူပီ စ အရူပီ စ ဓမ္မော အရူပိဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ စက္ခုဝိညာဏဉ္စ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ ကာယိန္ဒြိယဉ္စ။ပ။

ဈာနာဒိ

၁၂၃။ အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ ဓဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဇက်။

ဝိပ္ပယုတ္တ

၁၂၄။ ရူပီ ဓမ္မော အရူပိဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု အရူပိနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုဒ္ဓေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အရူပိနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အရူပီ ဓမ္မော ရူပိဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတာ အရူပိနော ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အရူပိနော ခန္ဓာ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ အရူပိနော ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အရူပိနော ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိအာဒိ

၁၂၅။ ရူပိ ဓမ္မော ရူပိဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။သမာဇာတံ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) ။ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇိဝိတိန္ဒြိယံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

ရူပိ ဓမ္မော အရူပိဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သမာဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု အရူပိနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ကဗဠိကာရံ အာဟာရံ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အရူပိနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁၂၆။ အရူပိ ဓမ္မော အရူပိဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ အရူပိ ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အရူပိ ဓမ္မော ရူပိဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတာ အရူပိနော ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ အရူပိနော ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အရူပိ ဓမ္မော ရူပိဿ စ အရူပိဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ အရူပိ ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၂၇။ ရူပိ စ အရူပိ စ ဓမ္မော ရူပိဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။သမာဇာတာ အရူပိ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ အရူပိနော ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အရူပိနော ခန္ဓာ စ ရူပဇိဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

ရူပီ စ အရူပီ စ ဓမ္မာ အရူပိဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
 ပုရေဇာတံ။ ။ သဟဇာတော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော
 စ စက္ခာယတနဉ္စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ ဒွေ ခန္ဓာ စ။ ပ။
 ကာယဝိညာဏသဟဂတော။ ပ။ အရူပီ ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ
 ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ ဒွေ ခန္ဓာ စ။ ပ။ ပဋိသန္ဓိက္ခဏေ အရူပီ
 ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ။ ပ။ ဒွေ ခန္ဓာ စ။ ပ။ (၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
 ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၂၈။ ဟေတုယာ တိဏ္ဍိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊
 အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ
 သတ္တ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္ဆာဇာတေ ဧကံ၊ အာသေဝနေ
 ဧကံ၊ ကမ္မေ တိဏ္ဍိ၊ ဝိပါကေ တိဏ္ဍိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ ဆ၊
 ဖျာနေ တိဏ္ဍိ၊ မဂ္ဂေ တိဏ္ဍိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပယုတ္တေ ဒွေ၊ အတ္ထိယာ
 သတ္တ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ သတ္တ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၂၉။ ရူပီ ဓမ္မော ရူပိဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။
 အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
 ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန
 ပစ္စယော။ (၂)

အရူပီ ဓမ္မော အရူပိဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
 ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
 ပစ္စယော။ (၁)

အရူပီ ဓမ္မော ရူပိဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

အရူပီ ဓမ္မော ရူပိဿ စ အရူပိဿ စ ဓမ္မဿ သဟဇာတပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

ရူပီ စ အရူပီ စ ဓမ္မော ရူပိဿ ဓမ္မဿ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (၁)

ရူပီ စ အရူပီ စ ဓမ္မော အရူပိဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၃၀။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ဆ၊ နအညမညေ ဆ၊
နနိဿယေ ဆ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ သတ္တ။ပ။ နမဂ္ဂေ သတ္တ၊
နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ
သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၃၁။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ
တိဏိ၊ (သဗ္ဗတ္ထ တိဏိ၊) နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ
တိဏိ၊ နောဝိဂတေ တိဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယာပစ္စနိယာနုလောမ

နဟေတုဒုက

၁၃၂။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊
(အနုလောမမာတိကာ ကာတဗ္ဗာ။) အဝိဂတေ သတ္တ။

ပစ္စနိယာနုလောမံ။

ရူပီဒုကံ နိဋ္ဌိတံ။

၁၂-လောကီယဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၃၃။ လောကီယံ ဓမ္မံ ပဋိစ္စ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
လောကီယံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။
မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

၁၃၄။ လောကုတ္တရံ ဓမ္မံ ပဋိစ္စ လောကုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ လောကုတ္တရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

လောကုတ္တရံ ဓမ္မံ ပဋိစ္စ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
လောကုတ္တရေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

လောကုတ္တရံ ဓမ္မံ ပဋိစ္စ လောကီယော စ လောကုတ္တရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ လောကုတ္တရံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

လောကီယဉ္စ လောကုတ္တရဉ္စ ဓမ္မံ ပဋိစ္စ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ လောကုတ္တရေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၃၅။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပ-
 နိဿယေ ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ၊
 အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ ပဉ္စ၊ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ဒွေ၊
 ဝိပွယုတ္တေ ပဉ္စ၊ အတ္တိယာ ပဉ္စ၊ နတ္တိယာ ဒွေ၊ ဝိဂတေ ဒွေ၊ အဝိဂတေ ပဉ္စ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၃၆။ လောကီယံ ဓမ္မံ ပဋိစ္စ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
 ပစ္စယာ။ အဟေတုကံ လောကီယံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ
 စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (ယာဝ
 အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ-
 သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၃၇။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ဒွေ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
 တိဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊
 (နအာသေဝနမူလကေ လောကုတ္တရေ သုဒ္ဓကေ “ဝိပါကော”တိ နိယာမေတဗ္ဗံ။
 အဝသေသာ ပကတိကာယေဝ။) နကမ္မေ ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ
 ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊
 နဝိပွယုတ္တေ ဒွေ၊ နောနတ္တိယာ တိဏိ၊ နောဝိဂတေ တိဏိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၃၈။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ဒွေ၊
(နအနန္တရပဒါဒိ ပစ္စနိယသဒိသာ။)။ပ။ နဝိပါကေ ပဉ္စ၊ နသမ္ပယုတ္တေ တီဏိ၊
နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၁၃၉။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ။ပ။ အဝိဂတေ
ဧကံ။

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသာ။)

၁၂-လောကီယဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂီဝါရ

ဟေတု

၁၄၀။ လောကီယံ ဓမ္မံ ပစ္စယာ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ လောကီယံ ဧကံ ဓန္တံ ပစ္စယာ။ပ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဝတ္ထု ပစ္စယာ လောကီယာ
ဓန္တာ။ (၁)

လောကီယံ ဓမ္မံ ပစ္စယာ လောကုတ္တရာ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝတ္ထု ပစ္စယာ လောကုတ္တရာ ဓန္တာ။ (၂)

လောကီယံ ဓမ္မံ ပစ္စယာ လောကီယော စ လောကုတ္တရော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ လောကုတ္တရာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၁၄၁။ လောကုတ္တရံ ဓမ္မံ ပစ္စယာ လောကုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။

လောကီယဉ္စ လောကုတ္တရဉ္စ ဓမ္မံ ပစ္စယာ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ လောကုတ္တရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တ-
သမုဋ္ဌာနံ ရူပံ။ (၁)

လောကီယဉ္စ လောကုတ္တရဉ္စ ဓမ္မံ ပစ္စယာ လောကုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ လောကုတ္တရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ (၂)

လောကီယဉ္စ လောကုတ္တရဉ္စ ဓမ္မံ ပစ္စယာ လောကီယော စ လောကုတ္တရော
စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ လောကုတ္တရံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ လောကုတ္တရေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၄၂။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ
စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ စတ္တာရိ၊
နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ
စတ္တာရိ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ။ပ။ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ စတ္တာရိ၊
ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ
နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၄၃။ လောကီယံ ဓမ္မံ ပစ္စယာ လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ လောကီယံ ဧကံ ခန္တံ။ပ။ (ယာဝ အသညသတ္တာ။)
စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ လောကီယာ ခန္တာ။ ဝိစိကိစ္ဆာ-
သဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္တေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၁၄၄။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ တီဏိ။ပ။ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္စာ-
ဇာတေ နဝ၊ နအာသေဝနေ နဝ၊ (လောကုတ္တရေ အရူပေ ဝိပါကန္တိ
နိယာမေတဗ္ဗံ။) နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နတ္ထုန္တိယေ
ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊
နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

ပစ္စနိယံ။



၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၄၅။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ တီဏိ။ (နသမနန္တရပဒါဒိ ပစ္စနိယသဒိသာ။) နဝိပါကေ နဝ၊
နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

အနုလောမပစ္စနိယံ။

၁၄၀

အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

၄-ပစ္စယပစ္စနိယာနုလောမ

နယောဘုဒ္ဓက

၁၄၆။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ။ပ။ အဝိဂတေ ဧကံ။

ပစ္စနိယာနုလောမံ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၁၂-လောကီယဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ယောဘု

၁၄၇။ လောကီယံ ဓမ္မံ သံသဋ္ဌော လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ လောကီယံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

လောကုတ္တရံ ဓမ္မံ သံသဋ္ဌော လောကုတ္တရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
လောကုတ္တရံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

(သံသဋ္ဌဝါရော ဧဝံ ဝိတ္တာရေတဗ္ဗော၊ သဟ ဂဏနာဟိ ဒွေ ပဉ္စာ။)

(သမ္ပယုတ္တဝါရော သံသဋ္ဌဝါရသဒိသော။)

၁၂-လောကီယဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ယောဘု

၁၄၈။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ လောကီယာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
တိဏိ။

အာရမ္မဏ

၁၄၉။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခန္တိ၊ ပုဗ္ဗေ-
သုစိဏ္ဍာနံ ပစ္စဝေက္ခန္တိ၊ ဈာနာ။ပ။ အရိယာ ဂေါတြိဘုံ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ
ပစ္စဝေက္ခန္တိ၊ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။
ပုဗ္ဗေ သမုဒါစိဏ္ဍေ ကိလေသေ ဇာနန္တိ။ စက္ခု။ပ။ ဝတ္ထု လောကီယေ ခန္ဓေ
အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ
သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန လောကီယစိတ္တ-
သမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။
အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ လောကီယာ ခန္ဓာ
ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊
ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၁)

၁၅၀။ လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ နိဗ္ဗာနံ မဂ္ဂဿ၊ ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။
နိဗ္ဗာနံ ဂေါတြိဘုဿ၊ ဝေါဒါနဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။
အရိယာ စေတောပရိယဉာဏေန လောကုတ္တရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနန္တိ။
လောကုတ္တရာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊
အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဓိပတိ

၁၅၁။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—
ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ သေက္ခာ
ဂေါတြိဘုံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ စက္ခု။ပ။

ဝတ္ထု၊ လောကီယေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ။သဟဇာတာဓိပတိ—လောကီယာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

၁၅၂။ လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—နိဗ္ဗာနံ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—လောကုတ္တရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ အဓိပတိ-ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—လောကုတ္တရာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

လောကုတ္တရော ဓမ္မော လောကီယဿ စ လောကုတ္တရဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။သဟဇာတာဓိပတိ—လောကုတ္တရာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အနန္တရ

၁၅၃။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ လောကီယာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ လောကီယာနံ ခန္ဓာနံ။ ပ။ အနုလောမံ ဂေါတြဘုဿ။ အနုလောမံ ဝေါဒါနဿ အနန္တရ-ပစ္စယေန ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ဂေါတြဘု မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ။ အနုလောမံ ဖလသမာပတ္တိယာ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

၁၅၄။ လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ လောကုတ္တရာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ လောကုတ္တရာနံ

ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ မဂ္ဂေါ ဖလဿ။ ဖလံ ဖလဿ အနန္တရ-
ပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ဖလံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သမနန္တရာဒိ

၁၅၅။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ သမနန္တရပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ (ပဉ္စ ပဉ္စာ ဃဋ္ဌနာ နတ္ထိ။) အည-
မညပစ္စယေန ပစ္စယော။ ဒွေ။ နိဿယပစ္စယေန ပစ္စယော။

ဥပနိဿယ

၁၅၆။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ပကတူပနိဿယော—လောကီယံ သဒ္ဓံ ဥပနိဿယ ဒါနံ
ဒေတိ။ပ။ ဝိပဿနံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။
မာနံ ဇေယျေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ လောကီယံ သီလံ။ပ။ သေနာသနံ ဥပနိဿယ
ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္နတိ။ လောကီယာ သဒ္ဓါ။ပ။ သေနာသနံ
လောကီယာယ သဒ္ဓါယ။ပ။ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန
ပစ္စယော။ ကုသလာကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿ-
ယော—ပဌမဿ မဂ္ဂဿ ပရိကမ္မံ ပဌမဿ မဂ္ဂဿ ဥပနိဿယပစ္စယေန
ပစ္စယော။ပ။ စတုတ္ထဿ မဂ္ဂဿ ပရိကမ္မံ စတုတ္ထဿ မဂ္ဂဿ ဥပနိဿယပစ္စယေန
ပစ္စယော။ (၂)

၁၅၇။ လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ပကတူပနိဿယော—ပဌမော မဂ္ဂေါ ဒုတိယဿ မဂ္ဂဿ
ဥပနိဿယပစ္စယေန ပစ္စယော။ပ။ တတိယော မဂ္ဂေါ စတုတ္ထဿ မဂ္ဂဿ
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—အရိယာ မဂ္ဂံ ဥပနိဿာယ အနုပ္ပန္နံ သမာပတ္တိံ ဥပ္ပါဒေန္တိ၊ ဥပ္ပန္နံ သမာပဇ္ဇန္တိ။ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။ အရိယာနံ မဂ္ဂေါ။ပ။ ဌာနာဌာနကောသလ္လဿ ဥပနိဿယပစ္စယေန ပစ္စယော။ ဖလသမာပတ္တိံ ကာယိကဿ သုခဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၁၅၈။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော ဒုက္ခတော အနတ္တတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု လောကီယာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—ဝတ္ထု လောကုတ္တရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္ဆာဇာတ

၁၅၉။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ လောကီယာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ လောကုတ္တရာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၁၆၀။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ လောကီယာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ လောကီယာနံ ခန္ဓာနံ အာသေဝနပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ အနုလောမံ ဝေါဒါနဿ အာသေဝနပစ္စယေန ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ဂေါတြဘူ မဂ္ဂဿ။ ဝေါဒါနံ မဂ္ဂဿ အာသေဝနပစ္စယေန ပစ္စယော။ (၂)

ကမ္မ

၁၆၁။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ လောကီယာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ လောကီယာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ လောကုတ္တရာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ လောကုတ္တရာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ လောကုတ္တရာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

လောကုတ္တရော ဓမ္မော လောကီယဿ စ လောကုတ္တရဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ လောကုတ္တရာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါက

၁၆၂။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော လောကီယော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဝိပါကပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
တီဏိ။

အာဟာရ

၁၆၃။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ လောကီယာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ကဗဠိကာရော
အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ တီဏိ။

ဣန္ဒြိယ

၁၆၄။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန
ပစ္စယော။ (ပဋိသန္ဓိ ကာတဗ္ဗာ။) စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ
ကာယဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ
ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။
တီဏိ။

ဈာနာဒိ

၁၆၅။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ဈာနပစ္စယေန
ပစ္စယော။ ဧကံ။ လောကုတ္တရော ဓမ္မော။ပ။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။
လောကီယေ ဧကံ။ လောကုတ္တရေ တီဏိ။

လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော။
ဧကံ။ လောကုတ္တရော ဓမ္မော။ပ။ ဧကံ။

ဝိပ္ပယုတ္တ

၁၆၆။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ
လောကီယာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။

ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု လောကီယာနံ ခန္ဓာနံ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ လောကီယာ ခန္ဓာ ပုရေဇာတဿ ဣမဿ
ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပုရေဇာဓံ ဝတ္ထု လောကုတ္တရာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဗ္ဗဇာဓာ လောကုတ္တရာ ခန္ဓာ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ လောကုတ္တရာ
ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိအာဒိ

၁၆၇။ လောကီယော ဓမ္မော လောကီယဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
သဗ္ဗဇာဓာ လောကီယော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တ-
သမုဋ္ဌာနာနန္တ ရူပါနံ။ပ။ (ယာဝ အသညသတ္တာ။) ပုရေဇာဓံ စက္ခု။ပ။
ဝတ္ထု။ပ။ (ပုရေဇာတသဒိသံ။) ဝတ္ထု လောကီယာနံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာဓာ လောကီယာ ခန္ဓာ ပုရေဇာတဿ ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ကဗဠိကာရော အာဟာရော ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဒီဝီတိန္ဒြိယံ ကဋတ္တာရူပါနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
ပုရေဇာဓံ ဝတ္ထု လောကုတ္တရာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁၆၈။ လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ လောကုတ္တရော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဗ္ဗဇာဓာ လောကုတ္တရာ ခန္ဓာ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ လောကုတ္တရာ
ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

လောကုတ္တရော ဓမ္မော လောကိယဿ စ လောကုတ္တရဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ လောကုတ္တရော ဧကော ခန္ဓော တိဏ္ဏန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (၃)

၁၆၉။ လောကိယော စ လောကုတ္တရော စ ဓမ္မာ လောကိယဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတာ လောကုတ္တရာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ လောကုတ္တရာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ လောကုတ္တရာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

လောကိယော စ လောကုတ္တရော စ ဓမ္မာ လောကုတ္တရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော လောကုတ္တရော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဏန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၂)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။ (၂)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၇၀။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ တိဏ္ဏိ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပယုတ္တေ တိဏ္ဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၇၁။ လောကိယော ဓမ္မော လောကိယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

လောကီယော ဓမ္မော လောကုတ္တရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

၁၇၂။ လောကုတ္တရော ဓမ္မော လောကုတ္တရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

လောကုတ္တရော ဓမ္မော လောကီယဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

လောကုတ္တရော ဓမ္မော လောကီယဿ စ လောကုတ္တရဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

လောကီယော စ လောကုတ္တရော စ ဓမ္မော လောကီယဿ ဓမ္မဿ သဟဇာတံ။ ပစ္ဆာဇာတံ။ အာဟာရံ။ ဣန္ဒြိယံ။ (၁)

လောကီယော စ လောကုတ္တရော စ ဓမ္မော လောကုတ္တရဿ ဓမ္မဿ သဟဇာတံ။ ပုရေဇာတံ။ (၂)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓ

၁၇၃။ နဟေတုယာ သတ္တံ။ပ။ နအနန္တရေ သတ္တံ၊ နသမနန္တရေ သတ္တံ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တံ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ သတ္တံ။ပ။ နမဂ္ဂေ သတ္တံ၊ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တံ၊ နောဝိဂတေ သတ္တံ၊ နောအဝိဂတေ စတ္တာရိ။

ပစ္စနီယံ။

၃-ပစ္စယာနုလောမပစ္စနီယ

ဟေတုဒုက

၁၇၄။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ပ။ နအနန္တရေ စတ္တာရိ၊
 နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နမဂ္ဂေ
 စတ္တာရိ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊
 နောဝိဂတေ စတ္တာရိ။

အနုလောမပစ္စနီယံ။

၄-ပစ္စယပစ္စနီယာနုလောမ

နဟေတုဒုက

၁၇၅။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အဓိပတိယာ စတ္တာရိ၊
 (အနုလောမမာတိကာ ကာတဗ္ဗာ။) အဝိဂတေ သတ္တ။

ပစ္စနီယာနုလောမံ။

လောကိယဒုကံ နိဋ္ဌိတံ။

၁၃-ကေနစိဝိညေယျဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၇၆။ ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ ကေနစိ ဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ ကေနစိ ဝိညေယျံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
 ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။
 ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ။ပ။ မဟာဘူတေ ပဋိစ္စ
 စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ကေနစိ ဝိညေယျံ ဓမ္မံ ပဋိစ္စ ကေနစိ နဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ ကေနစိ ဝိညေယျံ ဧကံ ခန္ဓံ ပဋိစ္စ ကေနစိ နဝိညေယျော

တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ
ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၂)

ကေနစီ ဝိညေယျ ခမ္ပံ ပဋိစ္စ ကေနစီ ဝိညေယျော စ ကေနစီ နဝိညေယျော စ
 ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကေနစီ ဝိညေယျံ ဧကံ ခန္တံ ပဋိစ္စ ကေနစီ
 ဝိညေယျာ စ ကေနစီ နဝိညေယျာ စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
 ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။ ဧကံ
 မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကမ္မတ္တာရူပံ၊
 ဥပါဒါရူပံ။ (၃)

၁၇၇။ ကေနစီ နဝိညေယျံ ဓမ္မံ ပဋိစ္စ ကေနစီ နဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကေနစီ နဝိညေယျံ ဇကံ ခန္တံ ပဋိစ္စ ကေနစီ နဝိညေယျာ
တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ
ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။ ဇကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ကေနစီ နဝိညေယျံ ခမ္ဘံ ပဋိစ္စ ကေနစီ ဝိညေယျော ခမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ ကေနစီ နဝိညေယျံ ဧကံ ခန္ဓံ ပဋိစ္စ ကေနစီ ဝိညေယျော
 တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ
 ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
 စိတ္တသမုဋ္ဌာနံ ရူပံ, ကဋ္ဌတ္တာရူပံ, ဥပါဒါရူပံ။ (၂)

ကေနစီ နဝိညေယျံ ခမ္မံ ပဋိစ္စ ကေနစီ ဝိညေယျော စ ကေနစီ နဝိညေယျော စ
 ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကေနစီ နဝိညေယျံ ဧကံ ခန္ဓံ ပဋိစ္စ ကေနစီ
 ဝိညေယျော စ ကေနစီ နဝိညေယျော စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
 ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ
 မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊
 ဥပါဒါရူပံ။ (၃)

၁၇၈။ ကေနစီ ဝိညေယျဉ္စ ကေနစီ နဝိညေယျဉ္စ ခမ္ဘံ ပဋိစ္စ ကေနစီ
ဝိညေယျော ခမ္ဘော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကေနစီ ဝိညေယျဉ္စ ကေနစီ
နဝိညေယျဉ္စ ဇကံ ခန္တံ ပဋိစ္စ ကေနစီ ဝိညေယျာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္တေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ ခန္တေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ

ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ကေနစိ ဝိညေယျဉ္စ ကေနစိ နဝိညေယျဉ္စ ဓမ္မံ ပဋိစ္စ ကေနစိ နဝိညေယျော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကေနစိ ဝိညေယျဉ္စ ကေနစိ နဝိညေယျဉ္စ ဧကံ ခန္ဓံ ပဋိစ္စ ကေနစိ နဝိညေယျာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၂)

ကေနစိ ဝိညေယျဉ္စ ကေနစိ နဝိညေယျဉ္စ ဓမ္မံ ပဋိစ္စ ကေနစိ ဝိညေယျော စ ကေနစိ နဝိညေယျော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကေနစိ ဝိညေယျဉ္စ ကေနစိ နဝိညေယျဉ္စ ဧကံ ခန္ဓံ ပဋိစ္စ ကေနစိ ဝိညေယျော စ ကေနစိ နဝိညေယျော စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (သံခိတ္တံ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၇၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၈၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ပ။ နောဝိဂတေ နဝ။
(ဧဝံ စတ္တာရိပိ ဂဏနာ ပရိပုဏ္ဏာ။)

(သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌ-
ဝါရောပိ သမ္ပယုတ္တဝါရောပိ ဧဝံ ဝိတ္တာရေတဗ္ဗာ။ ပစ္စယဝါရေ ဝတ္ထု စ
ပဉ္စာယတနာနိ စ ဒဿေတဗ္ဗာနိ။ ယထာ ယထာ လဗ္ဘတိ။ တံ တံ
ကာတဗ္ဗံ။)

၁၃-ကေနစီဝိညေယျဒုက ၇-ပဉ္စာဝါရ

၁၅၃

၁၃-ကေနစီဝိညေယျဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမာဒိ

၁၈၁။ ကေနစီ ဝိညေယျာ ဓမ္မော ကေနစီ ဝိညေယျဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ကေနစီ ဝိညေယျာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
(သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

နဟေတုယာ နဝ။ပ။ နောဝိဂတေ နဝ။ (ဧဝံ စတ္တာရိပိ ဂဏနာ ပရိပုဏ္ဏာ။)

ပစ္စနိယံ။

ကေနစီဝိညေယျဒုကံ နိဋ္ဌိတံ။

စူဠန္တရဒုကံ နိဋ္ဌိတံ။

၃-အာသဝဂေါစ္ဆက

၁၄-အာသဝဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၁။ အာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမာသဝံ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။ ဒိဋ္ဌာသဝံ ပဋိစ္စ ကာမာသဝေါ အဝိဇ္ဇာသဝေါ။ အဝိဇ္ဇာသဝံ ပဋိစ္စ ကာမာသဝေါ ဒိဋ္ဌာသဝေါ။ ဘဝါသဝံ ပဋိစ္စ အဝိဇ္ဇာသဝေါ။ ဒိဋ္ဌာသဝံ ပဋိစ္စ အဝိဇ္ဇာသဝေါ။ (ဧကေကမ္ပိ စက္ကံ ကာတမ္ပံ။) (၁)

အာသဝံ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝံ ပဋိစ္စ အာသဝသမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

အာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ စ နောအာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကာမာသဝံ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) (၃)

၂။ နောအာသဝံ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

နောအာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောအာသဝေ ခန္ဓေ ပဋိစ္စ အာသဝါ။ (၂)

နောအာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ စ နောအာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အာသဝါ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

၃။ အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမာသဝဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။ (စက္ကံ ဗန္ဓိတမ္ပံ။) (၁)

အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္တု အာသဝေ စ ပဋိစ္စ တယော ခန္တာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္တေ။ပ။ (၂)

အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စ နောအာသဝေါ စ
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္တု ကာမာသဝဉ္စ ပဋိစ္စ
တယော ခန္တာ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္တေ
စ။ပ။ (စက္ကံ။ သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဧကံ၊
အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နယောဘု

၅။ နောအာသဝံ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နောအာသဝံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္တေ။ပ။ အဟေတုကပဋိသန္တိက္ခဏေ။ပ။ ခန္တေ ပဋိစ္စ
ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နောအာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္တေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

နအာရမ္မဏ

၆။ အာသဝံ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ အာသဝေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နောအာသဝံ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
 နောအာသဝေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္တိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ
 ဝတ္ထု။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပဋိစ္စ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ
 နအာရမ္မဏပစ္စယာ။ အာသဝေ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
 ရူပံ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၇။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
 တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊
 နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
 နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
 ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
 နောဝိဂတေ တီဏိ။

ပစ္စနီယံ။

၃-ပစ္စယာနုလောမပစ္စနီယ

ဟေတုဒုက

၈။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
 တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊
 နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊
 နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
 နောဝိဂတေ တီဏိ။

အနုလောမပစ္စနီယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နပေတုဒုက

၉။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ။ပ။ ဝိပါကေ ဧကံ။ပ။
မဂ္ဂေ ဧကံ။ပ။ အဝိဂတေ ဒွေ။

ပစ္စနိယာနုလောမံ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၁၄-အာသဝဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ပေတု

၁၀။ အာသဝံ ဓမ္မံ ပစ္စယာ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
(အာသဝမူလကံ တီဏိ။ ပဋိစ္စသဒိသာ။)

နောအာသဝံ ဓမ္မံ ပစ္စယာ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောအာသဝံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ခန္ဓာ။
မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ ဝတ္ထု
ပစ္စယာ နောအာသဝါ ခန္ဓာ။ (၁)

နောအာသဝံ ဓမ္မံ ပစ္စယာ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောအာသဝေ ခန္ဓေ ပစ္စယာ အာသဝါ။ ဝတ္ထု ပစ္စယာ အာသဝါ။ (၂)

နောအာသဝံ ဓမ္မံ ပစ္စယာ အာသဝေါ စ နောအာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ အာသဝါ စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ အာသဝါ သမ္ပယုတ္တကာ
စ ခန္ဓာ။ (၃)

၁၁။ အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပစ္စယာ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကာမာသဝဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ ဒိဋ္ဌာသဝေါ

အဝိဇ္ဇာသဝေါ။ (စက္ကံ။) ကာမာသဝဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။ (စက္ကံ။) (၁)

အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပစ္စယာ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္တု အာသဝေ စ ပစ္စယာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္တေ။ပ။ အာသဝဉ္စ ဝတ္ထုဉ္စ ပစ္စယာ နောအာသဝါ ခန္တာ။ (၂)

အာသဝဉ္စ နောအာသဝဉ္စ ဓမ္မံ ပစ္စယာ အာသဝေါ စ နောအာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောအာသဝံ ဧကံ ခန္တု ကာမာသဝဉ္စ ပစ္စယာ တယော ခန္တာ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္တေ။ပ။ (စက္ကံ။) ကာမာသဝဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ သမ္ပယုတ္တကာ စ ခန္တာ။ (စက္ကံ။ သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နဟေတု

၁၃။ နောအာသဝံ ဓမ္မံ ပစ္စယာ နောအာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နောအာသဝံ ဧကံ ခန္တု ပစ္စယာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္တေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နောအာသဝါ ခန္တာ။ (၁)

နောအာသဝံ ဓမ္မံ ပစ္စယာ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္တေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၄။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တိဏိ။ပ။နကမ္မေ တိဏိ။ပ။နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။ (ဧဝံ သဗ္ဗေ ဂဏနာ ဂဏေတဗ္ဗာ။)

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၁၄-အာသဝဒုက ၅-သံသဋ္ဌဝါရ

၁-၄-ပစ္စယာနုလောမာဓိ

၁၅။ အာသဝံ ဓမ္မံ သံသဋ္ဌော အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမာသဝံ သံသဋ္ဌော ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။ (စက္ကံ။ သံခိတ္တံ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

နဟေတုယာ ဒွေ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။

(ဂဏနာပိ သမ္ပယုတ္တဝါရောပိ သံသဋ္ဌဝါရသဒိသော။)

၁၄-အာသဝဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၆။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကာမာသဝေါ ဒိဋ္ဌာသဝဿ အဝိဇ္ဇာသဝဿ ဟေတုပစ္စယေန ပစ္စယော။ ဘဝိသဝေါ အဝိဇ္ဇာသဝဿ ဟေတုပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အာသဝါ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-ပစ္စယေန ပစ္စယော။ (၂)

အာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ကာမာသဝေါ ဒိဋ္ဌာသဝဿ အဝိဇ္ဇာသဝဿ သမ္ပယုတ္တ-
ကာနဉ္စ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၇။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ နောအာသဝေါ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နောအာသဝေါ ဟေတူ သမ္ပယုတ္တကာနံ အာသဝါနံ ဟေတုပစ္စယေန
ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ နောအာသဝေါ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ အာသဝါနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာသဝေါ စ နောအာသဝေါ စ ဓမ္မော နောအာသဝဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ အာသဝေါ စ နောအာသဝေါ စ ဟေတူ သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

အာရမ္မဏ

၁၈။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အာသဝေ အာရမ္မ အာသဝါ ဥပ္ပဇ္ဇန္တိ။ (၁)

အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အာသဝေ အာရမ္မ နောအာသဝါ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အာသဝေ အာရမ္မ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ
ဥပ္ပဇ္ဇန္တိ။ (၃)

၁၉။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ
မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ နောအာသဝေ ပဟီနေ ကိလေသေ။ပ။

ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဍေ ကိလေသေ ဇာနန္တိ။ စက္ခု။ပ။
 ဝတ္ထု နောအာသဝေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
 ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယ-
 ဉာဏေန နောအာသဝစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။ ။အာကာသာနဉ္စာ-
 ယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာ-
 ယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယ-
 ဝိညာဏဿ။ပ။ နောအာသဝါ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊
 ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊
 အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
 ဒါနံ ဒတွာ။ပ။ တံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ အာသဝါ ဥပ္ပဇ္ဇန္တိ။
 သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု
 နောအာသဝေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ အာသဝါ
 ဥပ္ပဇ္ဇန္တိ။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ
 အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ။ပ။ (ဒုတိယဂမနံ။) နောအာသဝေ
 ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ
 ဥပ္ပဇ္ဇန္တိ။ (၃)

၂၀။ အာသဝေါ စ နောအာသဝေါ စ ဓမ္မော အာသဝဿ ဓမ္မဿ အာရမ္မဏ-
 ပစ္စယေန ပစ္စယော။ အာသဝေ စ သမ္ပယုတ္တဂေ စ ခန္ဓေ အာရဟ္တ အာသဝါ
 ဥပ္ပဇ္ဇန္တိ။ (၁)

အာသဝေါ စ နောအာသဝေါ စ ဓမ္မော နောအာသဝဿ ဓမ္မဿ အာရမ္မဏ-
 ပစ္စယေန ပစ္စယော။ အာသဝေ စ သမ္ပယုတ္တဂေ စ ခန္ဓေ အာရဟ္တ နောအာသဝါ
 ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၂)

အာသဝေါ စ နောအာသဝေါ စ ဓမ္မော အာသဝဿ စ နောအာသဝဿ စ
 ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာသဝေ စ သမ္ပယုတ္တဂေ စ ခန္ဓေ
 အာရဟ္တ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၂၁။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အာသဝေ ဂရုံ ကတွာ အာသဝါ ဥပ္ပဇ္ဇန္တိ။ (တိဏိ အာရမ္မဏသဒိသာ၊ ဂရုကာရမ္မဏာ ကာတဗ္ဗာ။)

နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ ဂရုံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောအာသဝေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောအာသဝါ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—ဒါနံ။ပ။ နောအာသဝေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ အာသဝါ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နောအာသဝါ အဓိပတိ သမ္ပယုတ္တကာနံ အာသဝါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာ-ဓိပတိ—ဒါနံ။ပ။ နောအာသဝေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောအာသဝါ အဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အာသဝါနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အာသဝေါ စ နောအာသဝေါ စ ဓမ္မော အာသဝဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အာသဝေ စ သမ္ပယုတ္တကေ စ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ။ပ။ အာသဝါ ဥပ္ပဇ္ဇန္တိ။ (တိဏိ။ ဂရုကာရမ္မဏာ။)

အနန္တရ

၂၂။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အာသဝါ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ အနန္တရပစ္စယေန
ပစ္စယော။ (၁)

အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အာသဝါ ပစ္စိမာနံ ပစ္စိမာနံ နောအာသဝါနံ ခန္ဓာနံ အနန္တရ-
ပစ္စယေန ပစ္စယော။ အာသဝါ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

အာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ
သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၃။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ နောအာသဝါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောအာသဝါနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ပ။ ဖလသမာ-
ပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ နောအာသဝါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ
အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ အာသဝါနံ အနန္တရပစ္စယေန
ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောအာသဝါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
အာသဝါနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၄။ အာသဝေါ စ နောအာသဝေါ စ ဓမ္မော အာသဝဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ တိဏိ။

သမနန္တရာဒိ

၂၅။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ နဝ။
နိဿယပစ္စယေန ပစ္စယော။ နဝ။ (ဝတ္ထု စ ဒဿေတဗ္ဗံ။)

ဥပနိဿယ

၂၆။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—အာသဝါ အာသဝါနံ ဥပနိဿယပစ္စယေန ပစ္စယော။
(တိဏိ။)

၂၇။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ
ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ
သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။
သီလံ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ပ။ ပတ္တနာယ
ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ မာနံ
ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယ။ပ။ ပါဏံ
ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ပ။ ပတ္တနာယ
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

အာသဝေါ စ နောအာသဝေါ စ ဓမ္မော အာသဝဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ပကတူပနိဿယော—တိဏိ။

ပုရေဇာတ

၂၈။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—

စက္ခု။ပ။ ဝတ္ထု။ (ဧဝံ ဝိတ္တာရေတဗ္ဗံ။) ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—စက္ခုယတနံ စက္ခု-ဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ဝတ္ထု နောအာသဝါနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ အာသဝါ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု-ပုရေဇာတံ—ဝတ္ထု အာသဝါနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု အာသဝါနဉ္စ အာသဝသမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတ

၂၉။ အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အာသဝါ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နောအာသဝါ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသဝေါ စ နောအာသဝေါ စ ဓမ္မော နောအာသဝဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၃၀။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ၃၀။

ကမ္မ

၃၁။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နောအာသဝါ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောအာသဝါ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နောအာသဝါ စေတနာ သမ္ပယုတ္တကာနံ အာသဝါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နောအာသဝါ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ အာသဝါနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဟာရ

၃၂။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ နောအာသဝါ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ နောအာသဝါ အာဟာရာ သမ္ပယုတ္တကာနံ အာသဝါနံ အာဟာရပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ နောအာသဝါ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ အာသဝါနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (၃)

ဣန္ဒြိယာဒိ

၃၃။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ နောအာသဝါ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ

ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ စက္ခုန္ဒြိယံ စက္ခု-
ဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ။ပ။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာ-
ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။
မဂ္ဂပစ္စယေန ပစ္စယော။ နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။

ဝိပ္ပယုတ္တ

၃၄။ အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတာ အာသဝါ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အာသဝါ
ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

၃၅။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတာ
နောအာသဝါ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သုရေဇာဓံ စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။
ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု နောအာသဝါနံ ခန္ဓာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နောအာသဝါ ခန္ဓာ ပုရေ-
ဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
သုရေဇာဓံ ဝတ္ထု အာသဝါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သုရေဇာဓံ ဝတ္ထု အာသဝါနံ သမ္ပယုတ္တကာနဉ္စ
ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

၃၆။ အာသဝေါ စ နောအာသဝေါ စ ဓမ္မော နောအာသဝဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတာ
အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတာ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ
ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၃၇။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
ကာမာသဝေါ ဒိဋ္ဌာသဝဿ အဝိဇ္ဇာသဝဿ အတ္ထိပစ္စယေန ပစ္စယော။
(စက္ကံ။) (၁)

အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတော အာသဝါ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အာသဝါ
ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ ကာမာသဝေါ ဒိဋ္ဌာသဝဿ အဝိဇ္ဇာသဝဿ သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၃)

၃၈။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
သဟဇာတော နောအာသဝေါ ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ။ပ။
(ယာဝ အသညသတ္တာ။) ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။
ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ
သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယ-
ဝိညာဏဿ။ပ။ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ
ကာယဝိညာဏဿ။ပ။ ဝတ္ထု နောအာသဝါနံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတော နောအာသဝါ ခန္ဓာ ပုရေဇာတဿ ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ကဗဠိကာဇော အာဟာရော ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋ္ဌတ္တာရူပါနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော နောအာသဝါ ခန္ဓာ အာသဝါနံ
အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိ-
နန္ဒတိ၊ တံ အာရပ္ပ အာသဝါ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု အာသဝါနံ အတ္ထိပစ္စယေန
ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ ဝ နောအာသဝဿ ဝ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော
နောအာသဝေါ ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ အာသဝါနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (စက္ကံ။) (၃)

၃၉။ အာသဝေါ ဝ နောအာသဝေါ ဝ ဓမ္မော အာသဝဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော
ကာမာသဝေါ ဝ သမ္ပယုတ္တကာ ဝ ခန္ဓာ ဒိဋ္ဌာသဝဿ အဝိဇ္ဇာသဝဿ
အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) ကာမာသဝေါ ဝ ဝတ္ထု ဝ ဒိဋ္ဌာသဝဿ
အဝိဇ္ဇာသဝဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

အာသဝေါ ဝ နောအာသဝေါ ဝ ဓမ္မော နောအာသဝဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
သဟဇာတော နောအာသဝေါ ဧကော ခန္ဓော ဝ အာသဝါ ဝ တိဏ္ဍန္တံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတာ အာသဝါ
ဝ မဟာဘူတာ ဝ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ အာသဝါ
ဝ ဝတ္ထု ဝ နောအာသဝါနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော
အာသဝါ ဝ ကဗဠိကာရော အာဟာရော ဝ ဣမဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတော အာသဝါ ဝ ရူပဇိဝိတိန္ဒြိယဉ္စ ကဋတ္တာရူပါနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၂)

အာသဝေါ ဝ နောအာသဝေါ ဝ ဓမ္မော အာသဝဿ ဝ နောအာသဝဿ ဝ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော
နောအာသဝေါ ဧကော ခန္ဓော ဝ ကာမာသဝေါ ဝ တိဏ္ဍန္တံ ခန္ဓာနံ ဒိဋ္ဌာ-
သဝဿ အဝိဇ္ဇာသဝဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။
ဒွေ ခန္ဓာ ဝ။ပ။ (စက္ကံ။) သဟဇာတော ကာမာသဝေါ ဝ ဝတ္ထု ဝ ဒိဋ္ဌာ-
သဝဿ အဝိဇ္ဇာသဝဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
(စက္ကံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၀။ ဟေတုယာ သတ္တ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊

ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္စာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ ဇကံ၊ အာဟာရေ တီဏိ။ပ။ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၄၁။ အာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ (၂)

အာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၄၂။ နောအာသဝေါ ဓမ္မော နောအာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္စာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောအာသဝေါ ဓမ္မော အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောအာသဝေါ ဓမ္မော အာသဝဿ စ နောအာသဝဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၄၃။ အာသဝေါ စ နောအာသဝေါ စ ဓမ္မော အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝေါ စ နောအာသဝေါ စ ဓမ္မာ နောအာသဝဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

အာသဝေါ စ နောအာသဝေါ စ ဓမ္မာ အာသဝဿ စ နောအာသဝဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ (သဗ္ဗတ္ထ
နဝ၊) နောအဝိဂတေ နဝ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၄၅။ ဟေတုပစ္စယာ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
သတ္တ၊ (သဗ္ဗတ္ထ သတ္တ၊) နမဂ္ဂေ သတ္တ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ သတ္တ၊
နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၄၆။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (အနု-
လောမပဒါ ပရိပုဏ္ဏာ။) အဝိဂတေ နဝ။

ပစ္စနိယာနုလောမံ။

အာသဝဒုကံ နိဋ္ဌိတံ။

၁၅-သာသဝဇုက ၁-ပဋိစ္စဝါရ

ဟေဘု

၄၇။ သာသဝံ ဓမ္မံ ပဋိစ္စ သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သာသဝံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဒွ ခန္ဓေ။ ပဋိသန္တိက္ခဏေ။ ပဒွ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။ ဧကံ မဟာဘူတံ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

အနာသဝံ ဓမ္မံ ပဋိစ္စ အနာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အနာသဝံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ ပဒွ ခန္ဓေ။ (၁)

အနာသဝံ ဓမ္မံ ပဋိစ္စ သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အနာသဝေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အနာသဝံ ဓမ္မံ ပဋိစ္စ သာသဝေါ စ အနာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အနာသဝံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဒွ ခန္ဓေ။ (၃)

သာသဝဉ္စ အနာသဝဉ္စ ဓမ္မံ ပဋိစ္စ သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အနာသဝေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

(ယထာ စူဠန္တရဒုကေ လောကီယဒုကံ၊ ဧဝံ ကာတမ္ပံ၊ နိန္ဒာနာကရဏံ။)

သာသဝဒုကံ နိဋ္ဌိတံ။

၁၆-အာသဝသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂီဝါရ

ဟေဘု

၄၈။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ ပဒွ ခန္ဓေ။ (၁)

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿ-
သဟဂတေ ခန္ဓေ ပဋိစ္စ မောဟော စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော
ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓံ
ပဋိစ္စ တယော ခန္ဓာ မောဟော စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၉။ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ
မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊
ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာ-
ဘူတေ ပဋိစ္စ ဧကံ မဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။
မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ
ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ
ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၅၀။ အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ
ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (၃)

အာရမ္မဏ

၅၁။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အာသဝသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-ပစ္စယာ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ မောဟော။ (၂)

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၅၂။ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-ပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စ-သဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အဓိပတိ

၅၃။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ တီဏိ။

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ပ။ ဋ္ဌေ ခန္ဓေ။ ပ။ ဒေါမနဿသဟဂတံ မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ဧကံ မဟာဘူတံ။ ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ဥပါဒါရူပံ။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ ဒေါမနဿသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ အဓိပတိပစ္စယာ။ ဒေါမနဿသဟဂတံ မောဟံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၅၄။ အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ
ပဋိစ္စ တယော ခန္ဓာ။ ပ။ ဋ္ဌေ ခန္ဓေ။ ပ။ (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ
အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အဓိပတိပစ္စယာ။ ဒေါမနဿသဟဂတံ
ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဋ္ဌေ
ခန္ဓေ။ ပ။ (၃)

(ဧဝံ သဗ္ဗေ ပစ္စယာ ဝိတ္တာရေတဗ္ဗာ။ သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၅။ ဟေတုယာ နဝ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ နဝ၊ အနန္တရေ ဆ၊
သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊
ဥပနိဿယေ ဆ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ

ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊
ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၅၆။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) (၁)

နအာရမ္မဏ

၅၇။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ အာသဝဝိပ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ စိတ္တ-
သမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု။ ဧကံ မဟာဘူတံ။ပ။
(ယာဝ အသညသတ္တာ။) (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နအဓိပတိ

၅၈။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

နပုရေဇာတာဒိ

၅၉။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပေ အာသဝသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ အာသဝသမ္ပယုတ္တေ ခန္ဓေ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ နပုရေဇာတပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ
ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၆၀။ အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပေ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ အာသဝဝိပ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿ-
သဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္တိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ
ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

၆၁။ အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စ-
သဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ

စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂) (နပစ္စာ-ဇာတပစ္စယာ နဝ၊ နအာသေဝနပစ္စယာ နဝ။)

နကမ္မာဒိ

၆၂။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ အာသဝသမ္ပယုတ္တော ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မ-ပစ္စယာ။ အာသဝဝိပ္ပယုတ္တော ခန္ဓေ ပဋိစ္စ ဝိပ္ပယုတ္တကာ စေတနာ။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မ-ပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၂)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ နဝိပါက-ပစ္စယာ။ နအာဟာရပစ္စယာ။ နက္ခန္ဓိယပစ္စယာ။ နဈာနပစ္စယာ။ နမဂ္ဂပစ္စယာ။ နသမ္ပယုတ္တပစ္စယာ။ နဝိပ္ပယုတ္တပစ္စယာ။ နောနတ္ထိပစ္စယာ။ နောဝိဂတပစ္စယာ။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၃။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ သတ္တ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယံ

ဟေတုဒုက

၆၄။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ပ။ နပုရေဇာတေ ဆ။ပ။
နဝိပါကေ နဝ။ပ။ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောနတ္ထိယာ
တီဏိ၊ နောဝိဂတေ တီဏိ။

အနုလောမပစ္စနိယံ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၆၅။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ။ပ။
ကမ္မေ ဒွေ၊ ဝိပါကေ ဧကံ၊ အာဟာရေ ဒွေ။ပ။ မဂ္ဂေ ဧကံ၊ သမ္ပယုတ္တေ ဒွေ၊
ဝိပ္ပယုတ္တေ ဒွေ။ပ။ အဝိဂတေ ဒွေ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၁၆-အာသဝသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၆၆။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စဝါရသဒိသော။)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ
မောဟံ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊
ဝတ္ထု ပစ္စယာ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ

ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ ဝတ္ထု ပစ္စယာ အာသဝဝိပ္ပယုတ္တာ ခန္ဓာ။ ဝတ္ထု ပစ္စယာ ဒေါမနဿသဟဂတော မောဟော။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ဝတ္ထု ပစ္စယာ အာသဝသမ္ပယုတ္တကာ ခန္ဓာ။ ဒေါမနဿသဟဂတံ
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ အာသဝသမ္ပယုတ္တကာ ခန္ဓာ။
မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာ-
သဟဂတံ ဥဒ္ဓစ္စသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ဝတ္ထု ပစ္စယာ ဒေါမနဿသဟဂတာ ခန္ဓာ စ မောဟော စ။ (၃)

၆၇။ အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝ-
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဒေါမနဿသဟဂတံ
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿ-
သဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဒေါမနဿသဟဂတော မောဟော။ (၂)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော
စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တံ
ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အာသဝသမ္ပယုတ္တေ
ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတံ
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော
ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အာရမ္မဏာဒိ

၆၈။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တီဏိ။ (ပဋိစ္စဝါရသဒိသာ။)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပစ္စယာ ခန္ဓာ။ စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အာသဝဝိပ္ပယုတ္တာ ခန္ဓာ။ ဝတ္ထု ပစ္စယာ ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ အာသဝသမ္ပယုတ္တကာ ခန္ဓာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဒစ္စသဟဂတာ ခန္ဓာ မောဟော စ။ (၃)

၆၉။ အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ အာသဝသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဒေါမနဿသဟဂတံ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။ ဒွေ ခန္ဓေ။ပ။ အဓိပတိပစ္စယာ။ အနန္တရပစ္စယာ။ပ။ အဝိဂတပစ္စယာ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၇၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) ကမ္မေ နဝ၊
ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နဟေတု

၇၁။ အာသဝသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ အာသဝဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ အာသဝဝိပ္ပယုတ္တော ခန္ဓာ။
ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အာသဝသမ္ပယုတ္တဉ္စ အာသဝဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ အာသဝဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ
စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)
(သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၇၂။ နဟေတုယာ တိဏိ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ သတ္တ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ

စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။ (ဧဝံ ဣတရေပိ ဒွေ ဂဏနာ ကာတဗ္ဗာ။)

(နိဿယဝါရောပိ ပစ္စယဝါရသဒိသော။)

၁၆-အာသဝသမ္ပယုတ္တဒုက ၅-သံသဋ္ဌဝါရ

၁-၄-ပစ္စယာနုလောမာဒိ

၇၃။ အာသဝသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော အာသဝသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဆ၊ (သဗ္ဗတ္ထ ဆ။) ဝိပါကေ
ဧကံ။ပ။ အဝိဂတေ ဆ။

အာသဝသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

အာသဝဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော အာသဝဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ပ။

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ ဆ၊
နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ ဆ။ (ဧဝံ ဣတရေပိ ဒွေ ဂဏနာ ကာတဗ္ဗာ။)

(သမ္ပယုတ္တဝါရောပိ သံသဋ္ဌဝါရသဒိသော။)

၁၆-အာသဝသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၇၄။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါသော မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါသော သမ္ပယုတ္တကာနံ ခန္ဓာနံ မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၇၅။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အာသဝဝိပ္ပယုတ္တာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၇၆။ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒေါသော စ မောဟော စ အာသဝသမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒေါသော စ မောဟော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒေါသော စ

မောဟော စ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၇၇။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တေ ခန္ဓေ အာရမ္မ အာသဝသမ္ပယုတ္တကာ
ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တေ ခန္ဓေ အာရမ္မ အာသဝဝိပ္ပယုတ္တာ
ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တေ ခန္ဓေ အာရမ္မ
ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ
မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၈။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္ဘံ ကတွာ တံ
ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဍာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂံ။ပ။ ဖလံ။ပ။
နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ, ဝေါဒါနဿ, မဂ္ဂဿ, ဖလဿ, အာဝဇ္ဇနာယ
အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ အာသဝဝိပ္ပယုတ္တေ ပဟိနေ ကိလေသေ
ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု အာသဝဝိပ္ပယုတ္တေ ခန္ဓေ
အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ (ဣဓ အဿာဒနာ နတ္ထိ။)
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
စေတောပရိယဉာဏေန အာသဝဝိပ္ပယုတ္တစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။
အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ
နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ အာသဝဝိပ္ပယုတ္တာ ခန္ဓာ ဣဒ္ဓိဝိဓ-
ဉာဏဿ, စေတောပရိယဉာဏဿ, ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ, ယထာ-
ကမ္မူပဂဉာဏဿ, အနာဂတံသဉာဏဿ, အာဝဇ္ဇနာယ မောဟဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ဘံ ကတွာ တံ
အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။
ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ
ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု အာသဝဝိပ္ပယုတ္တေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊
တံ အာရဟ္တ ရာဂေါ။ပ။ ဒိဋ္ဌိ။ ဒေါမနဿံ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ (၂)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အာသဝဝိပ္ပယုတ္တေ
ခန္ဓေ အာရဟ္တ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ
ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၉။ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝ-
သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတေ
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ အာသဝ-
သမ္ပယုတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝဝိပ္ပယုတ္တဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတေ ဝိစိကိစ္ဆာ-
သဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ အာသဝဝိပ္ပယုတ္တာ
ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၂)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ
စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒေါမနဿ-
သဟဂတေ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ
အာရဟ္တ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ
မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၈၀။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာ-
ဓိပတိ—အာသဝသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အာသဝသမ္ပယုတ္တကာ ခန္ဓာ
ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—အာသဝသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ
ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ သဟဇာတဇိပဓိ—အာသဝသမ္ပယုတ္တာဓိပတိ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာဓိပတိ
မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတဇိပဓိ—အာသဝ-
သမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ-
ပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ
မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၈၁။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတဇိပတိ။ ။ အာရမ္မဏာ-
ဇိပဓိ—ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ
ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ
မဂ္ဂံ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊
ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတ-
ဇိပဓိ—အာသဝဝိပ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဇိပဓိ—ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထ-
ကမ္ပံ ကတွာ တံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ
ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။
စက္ခု။ပ။ ဝတ္ထု အာသဝဝိပ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရ

၈၂။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝသမ္ပယုတ္တကာ ခန္ဓာ ပစ္ဆိမာနံ
ပစ္ဆိမာနံ အာသဝသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ

ဥဒ္ဓစ္စသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ဒေါမနဿသဟဂတဿ ဝိစိကိစ္ဆာ-
သဟဂတဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။
အာသဝသမ္ပယုတ္တာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တာ ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒေါမနဿသဟဂတာ
ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿ-
သဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ
အနန္တရပစ္စယေန ပစ္စယော။ (၃)

၈၃။ အာသဝဝိပ္ပယုတ္တာ ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒေါမနဿသဟဂတော ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော ပစ္စိမဿ ပစ္စိမဿ ဒေါမနဿ-
သဟဂတဿ ဝိစိကိစ္ဆာသဟဂတဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော အာသဝဝိပ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ
ပစ္စိမာနံ အာသဝဝိပ္ပယုတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ
ဂေါတြဘူသ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တာ ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒေါမနဿသဟဂတော ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿ-
သဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ အနန္တရ-
ပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ အာသဝသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရ-
ပစ္စယေန ပစ္စယော။ (၂)

အာသဝဝိပ္ပယုတ္တာ ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒေါမနဿသဟဂတော
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော ပစ္စိမာနံ ပစ္စိမာနံ
ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ
မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဒေါမနဿသဟဂတာနံ
ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရ-
ပစ္စယေန ပစ္စယော။ (၃)

၈၄။ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္ဆိမာနံ ပစ္ဆိမာနံ ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္ဆိမဿ ပစ္ဆိမဿ ဒေါမနဿသဟဂတဿ ဝိစိကိစ္ဆာသဟဂတဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္ဆိမာနံ ပစ္ဆိမာနံ ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၈၅။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ ဆ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၈၆။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—အာသဝသမ္ပယုတ္တာ ခန္ဓာ အာသဝသမ္ပယုတ္တာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။

ပကဇ္ဇပနိဿယော—အာသဝသမ္ပယုတ္တော ခန္ဓာ အာသဝဝိပ္ပယုတ္တာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကဇ္ဇပနိဿယော—အာသဝသမ္ပယုတ္တကာ ခန္ဓာ ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၈၇။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကဇ္ဇပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ပ။ သေနာသနံ။ မောဟံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ၊ သဒ္ဓါ။ပ။ ပညာ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ မောဟော စ သဒ္ဓါယ။ပ။ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကဇ္ဇပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေယတိ၊ ဒိဋ္ဌိံ ဂဏှာတိ၊ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ။ မောဟံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္နတိ။ သဒ္ဓါ။ပ။ မောဟော စ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကဇ္ဇပနိဿယော—သဒ္ဓါ။ သီလံ။ပ။ မောဟော ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၈၈။ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊

ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဒေါမနဿသဟဂတာ
ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ အာသဝ-
သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (ပုစ္ဆိတဗ္ဗံ မူလံ။)
ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော
စ အာသဝသမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပ-
ယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—
ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ
မောဟော စ ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စ-
သဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၈၉။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခံ။ပ။ ဝတ္ထု အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ
ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခု-
ဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု အာသဝ-
ဝိပ္ပယုတ္တာနံ ခန္ဓာနံ မောဟဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခံ။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ
ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု
အာသဝသမ္ပယုတ္တကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထု-
ပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခံ။ပ။ ဝတ္ထု အာရဟ္တ ဒေါမနဿ-
သဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ

ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဒေါမနဿသဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတ

၉၀။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အာသဝသမ္ပယုတ္တကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အာသဝဝိပ္ပယုတ္တာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၉၁။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ နဝ။ (အာဝဇ္ဇနာပိ ပုဋ္ဌာနမ္ပိ နတ္ထိ။)

ကမ္မ

၉၂။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ အာသဝသမ္ပယုတ္တာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ စေတနာ မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ အာသဝသမ္ပယုတ္တကာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ အာသဝဝိပ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ အာသဝဝိပ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါက

၉၃။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပါက-ပစ္စယေန ပစ္စယော။ ဧကံ။

အာဟာရ

၉၄။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာဟာရ-ပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ အာဟာရပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အာဟာရ-ပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ အာဟာရာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ အာဟာရာ မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရ-ပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရ-ပစ္စယေန ပစ္စယော။ (၃)

၉၅။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ အာသဝဝိပ္ပယုတ္တာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန
ပစ္စယော။ (၁)

ဣန္ဒြိယာဓိ

၉၆။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ စက္ကာရိ။ ဈာနပစ္စယေန ပစ္စယော။ စက္ကာရိ။ မဂ္ဂပစ္စယေန
ပစ္စယော။ စက္ကာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဆ။

ဝိပ္ပယုတ္တ

၉၇။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတာ အာသဝ-
သမ္ပယုတ္တာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ အာသဝသမ္ပယုတ္တာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဗ္ဗဇာတံ။ ပုရေဇာတံ။ ပစ္ဆာဇာတံ။ (သံခိတ္တံ။ ဝိတ္တာရေတမ္ပံ။) (၁)

၉၈။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု အာသဝသမ္ပယုတ္တကာနံ ခန္ဓာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဒေါမနဿ-
သဟဂတာနံ ဝိစိကိစ္ဆာသဟဂတာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝဝိပ္ပယုတ္တဿ
ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။
သဗ္ဗဇာတာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ

ခန္ဓာ စ မောဟော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပစ္ဆာဇာဓာ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟ-
ဂတာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၉၉။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ ဇကံ။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာဓာ အာသဝသမ္ပယုတ္တာ
ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ
ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ အာသဝသမ္ပယုတ္တာ ခန္ဓာ
ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ
စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (သဟဇာတသဒိသံ။) (၃)

၁၀၀။ အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာဓံ၊ ပုရေဇာဓံ၊ ပစ္ဆာဇာဓံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (သံခိတ္တံ၊ ဝိတ္တာရေတဗ္ဗံ။) (၁)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာဓော ဒေါမနဿသဟ-
ဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ မောဟော သမ္ပယုတ္တကာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာဓံ စက္ခု။ပ။ ဝတ္ထု အဿာ-
ဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ
ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထု အာသဝသမ္ပယုတ္တကာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာဓော

ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အာရပ္ပ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၀၁။ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မာ အာသဝသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော အာသဝသမ္ပယုတ္တော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော ဧကော ခန္ဓော စ မောဟော စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မာ အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။သဟဇာတော အာသဝသမ္ပယုတ္တာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ဝိစိကိစ္ဆာသဟဂတာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ ဝတ္ထု စ မောဟဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အာသဝသမ္ပယုတ္တာ ခန္ဓာ စ ကဗဠိကာဇရာ အာဟာဇရာ စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အာသဝသမ္ပယုတ္တာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မာ အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော ဧကော ခန္ဓော စ မောဟော စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဒေါမနဿသဟဂတော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ မောဟဿ စ။ပ။ ဒွေ ခန္ဓာ စ။ပ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

၂-ပစ္စနီယုဒ္ဓါရ

၁၀၃။ အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝဝိပွယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပွယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၀၄။ အာသဝဝိပွယုတ္တော ဓမ္မော အာသဝဝိပွယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယ-ပစ္စယေန ပစ္စယော။ (၁)

အာသဝဝိပွယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အာသဝဝိပ္ပယုတ္တော ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၁၀၅။ အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော စ အာသဝဝိပ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ စ အာသဝဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၀၇။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ နဝ၊ နသမနန္တရေ နဝ၊ နအညမညေ တီဏိ၊ နဥပနိဿယေ နဝ။ပ။ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

နယောဘုဒုက

၁၀၈။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ။ပ။
အဝိဂတေ နဝ။

ပစ္စနိယာနုလောမံ။

အာသဝသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၁၇-အာသဝသာသဝဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ယောဘု

၁၀၉။ အာသဝဉ္စေဝ သာသဝဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမာသဝံ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။
(စက္ကံ ဗန္ဓိတဗ္ဗံ။) ဘဝါသဝံ ပဋိစ္စ အဝိဇ္ဇာသဝေါ။ (စက္ကံ ဗန္ဓိတဗ္ဗံ။)
ဒိဋ္ဌာသဝံ ပဋိစ္စ အဝိဇ္ဇာသဝေါ။ (၁)

အာသဝဉ္စေဝ သာသဝဉ္စ ဓမ္မံ ပဋိစ္စ သာသဝေါ စေဝ နော စ အာသဝေါ
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ (၂)

အာသဝဉ္စေဝ သာသဝဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ
သာသဝေါ စေဝ နော စ အာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ကာမာသဝံ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ သမ္ပယုတ္တကာ ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ ဘဝါသဝံ (စက္ကံ ဗန္ဓိတဗ္ဗံ။) (၃)

၁၁၀။ သာသဝဉ္စေဝ နော စ အာသဝံ ဓမ္မံ ပဋိစ္စ သာသဝေါ စေဝ
နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သာသဝဉ္စေဝ နော စ အာသဝံ
ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခ-
ဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (၁)

သာသဝဇ္ဇေ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သာသဝေ စေဝ နော စ အာသဝေ ခန္ဓေ ပဋိစ္စ အာသဝါ။ (၂)

သာသဝဇ္ဇေ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ သာသဝေါ စေဝ နော စ အာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သာသဝဇ္ဇေ နော စ အာသဝံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အာသဝါ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၁၁၁။ အာသဝဇ္ဇေ သာသဝဉ္စ သာသဝဇ္ဇေ နော စ အာသဝဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမာသဝဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။ (ဧဝံ စက္ကံ ဗန္ဓိတဗ္ဗံ။) (၁)

အာသဝဇ္ဇေ သာသဝဉ္စ သာသဝဇ္ဇေ နော စ အာသဝဉ္စ ဓမ္မံ ပဋိစ္စ သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သာသဝဇ္ဇေ နော စ အာသဝံ ဧကံ ခန္ဓဉ္စ အာသဝေ စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၂)

အာသဝဇ္ဇေ သာသဝဉ္စ သာသဝဇ္ဇေ နော စ အာသဝဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ သာသဝေါ စ သာသဝေါ စေဝ နော စ အာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သာသဝဇ္ဇေ နော စ အာသဝံ ဧကံ ခန္ဓဉ္စ ကာမာသဝဉ္စ ပဋိစ္စ တယော ခန္ဓာ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ သံခိတ္တံ။) (၃)

(ဧဝံ ပဋိစ္စဝါရောပိ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ယထာ အာသဝဒုကံ၊ ဧဝံ ကာတဗ္ဗံ။ နိန္နာနံ။)

၁၇-အာသဝသာသဝဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

(ပဉ္စာဝါရေ ဟေတုပစ္စယေပိ အာရမ္မဏပစ္စယေပိ လောကုတ္တရံ န ကာတဗ္ဗံ။ သေက္ခာ ဂေါတြဘုံ ပစ္စဝေက္ခန္တိ။ ဝေါဒါနံ ပစ္စဝေက္ခန္တိတိ ကာတဗ္ဗာ။ ။ အဓိပတိပစ္စယမ္ပိ သဗ္ဗံ ဇာနိတွာ ကာတဗ္ဗံ။)

အနန္တရ

၁၁၂။ အာသဝေါ စေဝ သာသဝေါ စ ဓမ္မော အာသဝဿ စေဝ သာသဝဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

အာသဝေါ စေဝ သာသဝေါ စ ဓမ္မော သာသဝဿ စေဝ နော စ အာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ ပစ္စိမာနံ ပစ္စိမာနံ သာသဝါနဉ္စေ နော စ အာသဝါနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာသဝါ ပုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

အာသဝေါ စေဝ သာသဝေါ စ ဓမ္မော အာသဝဿ စေဝ သာသဝဿ စ သာသဝဿ စေဝ နော စ အာသဝဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၁၃။ သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော သာသဝဿ စေဝ နော စ အာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သာသဝါ စေဝ နော စ အာသဝါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သာသဝါနဉ္စေ နော စ အာသဝါနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ အနုလောမံ ဝေါဒါနဿ။ အာဝဇ္ဇနာ သာသဝါနဉ္စေ နော စ အာသဝါနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော အာသဝဿ စေဝ သာသဝဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သာသဝါ စေဝ နော စ အာသဝါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ အာသဝါနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

သာသဝေါ စေဝ နော စ အာသဝေါ ဓမ္မော အာသဝဿ စေဝ သာသဝဿ စ သာသဝဿ စေဝ နော စ အာသဝဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သာသဝါ စေဝ နော စ အာသဝါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ အာသဝါနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၁၄။ အာသဝေါ စေဝ သာသဝေါ စ သာသဝေါ စေဝ နော စ အာသဝေါ စ ဓမ္မော အာသဝဿ စေဝ သာသဝဿ စ ဓမ္မဿ အနန္တရပစ္စယေန

ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

အာသဝေါ စေဝ သာသဝေါ စ သာသဝေါ စေဝ နော စ အာသဝေါ စ ဓမ္မာ သာသဝဿ စေဝ နော စ အာသဝဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သာသဝါနဉ္စေဝ နော စ အာသဝါနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

အာသဝေါ စေဝ သာသဝေါ စ သာသဝေါ စေဝ နော စ အာသဝေါ စ ဓမ္မာ အာသဝဿ စေဝ သာသဝဿ စ သာသဝဿ စေဝ နော စ အာသဝဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ အာသဝါ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အာသဝါနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (ဧဝံ သဗ္ဗံ ဝိတ္ထာရေတဗ္ဗံ။) (၃)

(အာသဝဒုကေပိ အနန္တရံ ဣမိနာ သဒိသံ ကာတဗ္ဗံ။ အာဝဇ္ဇနာပိ ဝုဋ္ဌာနမ္ပိ ဧဝံ သမုဒ္ဒိဋ္ဌံ သံခိတ္တံ။ သဗ္ဗံ ပရိပုဏ္ဏံ။ အာသဝဒုကသဒိသံ ကာတဗ္ဗံ။ နိန္ဒာနံ။)

အာသဝသာသဝဒုကံ နိဋ္ဌိတံ။

၁၈-အာသဝအာသဝသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၁၅။ အာသဝဉ္စေဝ အာသဝသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမာသဝံ ပဋိစ္စ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။ (စက္ကံ ဗန္ဓိတဗ္ဗံ။) ဘဝါသဝံ ပဋိစ္စ အဝိဇ္ဇာသဝေါ။ (စက္ကံ ဗန္ဓိတဗ္ဗံ။) ဒိဋ္ဌာသဝံ ပဋိစ္စ အဝိဇ္ဇာသဝေါ။ (၁)

အာသဝဉ္စေဝ အာသဝသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

အာသဝဉ္ဇေဝ အာသဝသမ္ပယုတ္တဉ္ဇေ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ အာသဝ-
သမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တံ ကာမာသဝံ ပဋိစ္စ ဒိဋ္ဌာသဝေါ
အဝိဇ္ဇာသဝေါ သမ္ပယုတ္တကာ စ ခန္ဓာ။ (သဗ္ဗံ စက္ကံ။) (၃)

၁၁၆။ အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အာသဝ-
သမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ။ပ။ (၁)

အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ
အာသဝသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တဉ္ဇေဝ
နော စ အာသဝေ ခန္ဓေ ပဋိစ္စ အာသဝါ။ (၂)

အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ
အာသဝသမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝံ ဧကံ
ခန္ဓံ ပဋိစ္စ တယော ခန္ဓာ အာသဝါ စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၁၁၇။ အာသဝဉ္ဇေဝ အာသဝသမ္ပယုတ္တဉ္ဇေ အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ
အာသဝဉ္ဇေ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကာမာသဝဉ္ဇေ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ဒိဋ္ဌာသဝေါ
အဝိဇ္ဇာသဝေါ။ (သဗ္ဗံ စက္ကံ။) (၁)

အာသဝဉ္ဇေဝ အာသဝသမ္ပယုတ္တဉ္ဇေ အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝဉ္ဇေ
ဓမ္မံ ပဋိစ္စ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝံ ဧကံ ခန္ဓဉ္ဇေ အာသဝေ
စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၂)

အာသဝဉ္ဇေဝ အာသဝသမ္ပယုတ္တဉ္ဇေ အာသဝသမ္ပယုတ္တဉ္ဇေဝ နော စ အာသဝဉ္ဇေ
ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော စေဝ
နော စ အာသဝေါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ အာသဝသမ္ပယုတ္တဉ္ဇေဝ
နော စ အာသဝံ ဧကံ ခန္ဓဉ္ဇေ ကာမာသဝဉ္ဇေ ပဋိစ္စ တယော ခန္ဓာ ဒိဋ္ဌာသဝေါ
အဝိဇ္ဇာသဝေါ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

(စက္ကံ။ ဧဝံ သဗ္ဗေ ပစ္စယာ ကာတဗ္ဗာ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၁၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ၊ သံခိတ္တံ။) ကမ္မေ နဝ၊ (ဝိပါကံ နတ္ထိ။) အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂိဝါရ

နအဓိပဘျာဒိ

၁၁၉။ အာသဝဉ္စေ အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (နဟေတုမူလကံ နတ္ထိ။) နပုရေဇာတပစ္စယာ။ နပစ္ဆာဇာတပစ္စယာ။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၂၀။ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နဝိပ္ပယုတ္တေ နဝ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရမ္ဘိ ပစ္စယဝါရမ္ဘိ နိဿယဝါရမ္ဘိ သံသဋ္ဌဝါရမ္ဘိ သမ္ပယုတ္တဝါရမ္ဘိ ပရိပုဏ္ဏံ ပဋိစ္စသဒိသာ။)

၁၈-အာသဝအာသဝသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၂၁။ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော အာသဝဿ စေဝ အာသဝသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ တိဏိ။

အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝ-
သမ္ပယုတ္တဿ စေဝ နော စ အာသဝဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
ဟေတုပစ္စယေန ပစ္စယော။ (၁)

အာရမ္မဏာဒိ

၁၂၂။ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော အာသဝဿ
စေဝ အာသဝသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝ-
သမ္ပယုတ္တဿ စေဝ နော စ အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေ ခန္ဓေ အာရပ္ပ အာသဝသမ္ပယုတ္တာ
စေဝ နော စ အာသဝါ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝဿ စေဝ
အာသဝသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာသဝ-
သမ္ပယုတ္တော စေဝ နော စ အာသဝေ ခန္ဓေ အာရပ္ပ အာသဝါ ဥပ္ပဇ္ဇန္တိ။ (၂)

အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝဿ စေဝ
အာသဝသမ္ပယုတ္တဿ စ အာသဝသမ္ပယုတ္တဿ စေဝ နော စ အာသဝဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အာသဝသမ္ပယုတ္တော စေဝ နော စ
အာသဝေ ခန္ဓေ အာရပ္ပ အာသဝါ စ အာသဝသမ္ပယုတ္တကာ စ ခန္ဓာ
ဥပ္ပဇ္ဇန္တိ။ (၃)

အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော စေဝ
နော စ အာသဝေါ စ ဓမ္မော အာသဝဿ စေဝ အာသဝသမ္ပယုတ္တဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။

အဓိပတိပစ္စယာ။ (အာရမ္မဏသဒိသာ၊ ဂရုကာရမ္မဏာ။) အနန္တရပစ္စယာ။
(အာရမ္မဏသဒိသာယေဝ၊ “ပုရိမာ ပုရိမာ”တိ ကာတဗ္ဗာ။) သမနန္တရပစ္စယာ။
သဟဇာတပစ္စယာ။ အညမညပစ္စယာ။ နိဿယပစ္စယာ။ ဥပနိဿယပစ္စယာ။
(အာရမ္မဏသဒိသံယေဝ။ ဝိဘဇနာ နတ္ထိ။ တီဏိ။ ဥပနိဿယံ သဗ္ဗံ ကာတဗ္ဗံ။)

ကမ္မာဒိ

၁၂၃။ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝ-
သမ္ပယုတ္တဿ စေဝ နော စ အာသဝဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
တီဏိ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။
ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ နဝ။ သမ္ပယုတ္တပစ္စယေန
ပစ္စယော။ နဝ။ အတ္ထိပစ္စယေန ပစ္စယော။ နတ္ထိပစ္စယေန ပစ္စယော။
ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။ နဝ။

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၂၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

၂-ပစ္စနိယုဒ္ဓါရ

၁၂၅။ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော အာသဝဿ စေဝ
အာသဝသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော အာသဝသမ္ပယုတ္တဿ
စေဝ နော စ အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ ဓမ္မော အာသဝဿ စေဝ
အာသဝသမ္ပယုတ္တဿ စ အာသဝသမ္ပယုတ္တဿ စေဝ နော စ အာသဝဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၂၆။ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝ-
သမ္ပယုတ္တဿ စေဝ နော စ အာသဝဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝဿ စေဝ
အာသဝသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ ဓမ္မော အာသဝဿ စေဝ
အာသဝသမ္ပယုတ္တဿ စ အာသဝသမ္ပယုတ္တဿ စေဝ နော စ အာသဝဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၁၂၇။ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော
စေဝ နော စ အာသဝေါ စ ဓမ္မော အာသဝဿ စေဝ အာသဝသမ္ပယုတ္တဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော စေဝ နော
စ အာသဝေါ စ ဓမ္မော အာသဝသမ္ပယုတ္တဿ စေဝ နော စ အာသဝဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ အာသဝသမ္ပယုတ္တော စေဝ နော
စ အာသဝေါ စ ဓမ္မော အာသဝဿ စေဝ အာသဝသမ္ပယုတ္တဿ စ အာသဝ-
သမ္ပယုတ္တဿ စေဝ နော စ အာသဝဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၂၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ
နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၂၉။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ပ။ နအနန္တရေ စတ္တာရိ၊
 နသမနန္တရေ စတ္တာရိ၊ နဥပနိဿယေ စတ္တာရိ။ပ။ နမဂ္ဂေ စတ္တာရိ။ပ။
 နဝိပ္ပယုတ္တေ စတ္တာရိ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၃၀။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-
 ပဒါနိ ဂဏိတဗ္ဗာနိ)။ပ။ အဝိဂတေ နဝ။

အာသဝအာသဝသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၁၉-အာသဝဝိပ္ပယုတ္တသာသဝဒုက ၁-ပဋိစ္စဝါရ

ဟေတု

၁၃၁။ အာသဝဝိပ္ပယုတ္တံ သာသဝံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော
 သာသဝေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ အာသဝဝိပ္ပယုတ္တံ သာသဝံ ဧကံ ခန္ဓံ
 ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
 ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (၁)

အာသဝဝိပ္ပယုတ္တံ အနာသဝံ ဓမ္မံ ပဋိစ္စ အာသဝဝိပ္ပယုတ္တော အနာသဝေါ
 ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။

(ယထာ ဣဋ္ဌန္တရဒုကေ လောကီယဒုကံ၊ ဧဝံ ဝိတ္ထာရေတဗ္ဗံ။ နိန္ဒာနာကရဏံ။
 သံခိတ္တံ။)

အာသဝဝိပ္ပယုတ္တသာသဝဒုကံ နိဋ္ဌိတံ။

အာသဝဂေါစ္ဆကံ နိဋ္ဌိတံ။

၄-သညောဇနဂေါစ္ဆက

၂၀-သညောဇနဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေဘု

၁။ သညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနံ ပဋိစ္စ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ ကာမရာဂ-
သညောဇနံ ပဋိစ္စ သီလဗ္ဗတပရာမာသသညောဇနံ အဝိဇ္ဇာသညောဇနံ။ ကာမရာဂသညောဇနံ ပဋိစ္စ မာနသညောဇနံ အဝိဇ္ဇာသညောဇနံ။ ကာမရာဂ-
သညောဇနံ ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ ပဋိဃသညောဇနံ ပဋိစ္စ ဣဿာ-
သညောဇနံ အဝိဇ္ဇာသညောဇနံ။ ပဋိဃသညောဇနံ ပဋိစ္စ မစ္ဆရိယသညောဇနံ
အဝိဇ္ဇာသညောဇနံ။ ပဋိဃသညောဇနံ ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ မာန-
သညောဇနံ ပဋိစ္စ ဘဝရာဂသညောဇနံ အဝိဇ္ဇာသညောဇနံ။ ဘဝရာဂ-
သညောဇနံ ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ ဝိစိကိစ္ဆာသညောဇနံ ပဋိစ္စ အဝိဇ္ဇာ-
သညောဇနံ။ (၁)

သညောဇနံ ဓမ္မံ ပဋိစ္စ နောသညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သညောဇနေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

သညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော စ နောသညောဇနော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနံ ပဋိစ္စ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာ-
သညောဇနံ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ ဗန္ဓိတဗ္ဗံ။) (၃)

၂။ နောသညောဇနံ ဓမ္မံ ပဋိစ္စ နောသညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောသညောဇနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။
ဧကံ မဟာဘူတံ။ ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊
ဥပါဒါရူပံ။ (၁)

နောသညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောသညောဇနေ ခန္ဓေ ပဋိစ္စ သညောဇနာ။ (၂)

နောသညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော စ နောသညောဇနော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောသညောဇနံ ဇကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ သညောဇနော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၃။ သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ (စက္ကံ ဗန္ဓိတဗ္ဗံ။) (၁)

သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပဋိစ္စ နောသညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောသညောဇနံ ဇကံ ခန္ဓဉ္စ သညောဇနေ စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၂)

သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော စ နောသညောဇနော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောသညောဇနံ ဇကံ ခန္ဓဉ္စ ကာမရာဂသညောဇနဉ္စ ပဋိစ္စ တယော ခန္ဓာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ (စက္ကံ ဗန္ဓိတဗ္ဗံ။) (၃)

(အာရမ္မဏပစ္စယေ ရူပံ နတ္ထိ။ အဓိပတိပစ္စယော ဟေတုသဒိသော။ ဝိစိကိစ္ဆာသညောဇနံ နတ္ထိ။) အနန္တရပစ္စယာ။ပ။ အဝိဂတပစ္စယာ။

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဇကံ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ခ-ဝိဘင်္ဂါရ

နယောဘု

၅။ သညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသညောဇနံ ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ (၁)

နောသညောဇနံ ဓမ္မံ ပဋိစ္စ နောသညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နောသညောဇနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နောသညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ (၂)

သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသညောဇနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာ-
သညောဇနံ။ (၃) (သံခိတ္တံ။ အာသဝဂေါစ္ဆကသဒိသံ။ နအာရမ္မဏာပိ သဗ္ဗေ
ဥဒ္ဓရိတဗ္ဗာ။)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
တိဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။

ပစ္စနီယံ။



၃-ပစ္စယာနုလောမပစ္စနီယ

ဟေတုဒုက

၇။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ (ဧဝံ သဗ္ဗံ
ဂဏေတဗ္ဗံ။)

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၈။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ (သဗ္ဗတ္ထ စတ္တာရိ။) ဝိပါကေ
ဧကံ၊ အာဟာရေ စတ္တာရိ။ပ။ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ စတ္တာရိ။ပ။
အဝိဂတေ စတ္တာရိ။

ပစ္စနိယာနုလောမံ။

၂၀-သညောဇနဒုက ၂-သဟဇာတဝါရ

၉။ သညောဇနံ ဓမ္မံ သဟဇာတော သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ (ပဋိစ္စဝါရသဒိသံ။)

၂၀-သညောဇနဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၁၀။ သညောဇနံ ဓမ္မံ ပစ္စယာ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသံ။)

နောသညောဇနံ ဓမ္မံ ပစ္စယာ နောသညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောသညောဇနံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ
ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာ-
ရူပံ၊ ဥပါဒါရူပံ။ ဝတ္ထု ပစ္စယာ နောသညောဇနော ခန္ဓာ။ (၁)

နောသညောဇနံ ဓမ္မံ ပစ္စယာ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောသညောဇနေ ခန္ဓေ ပစ္စယာ သညောဇနာ။ ဝတ္ထု ပစ္စယာ သညောဇနာ။ (၂)

နောသညောဇနံ ဓမ္မံ ပစ္စယာ သညောဇနော စ နောသညောဇနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောသညောဇနံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ
သညောဇနဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ သညောဇနာ။
မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ သညောဇနော
သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၁။ သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပစ္စယာ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနဉ္စ သမ္ပယုတ္တကော စ ခန္ဓေ ပစ္စယာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ ကာမရာဂသညောဇနဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ (စက္ကံ။) (၁)

သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပစ္စယာ နောသညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောသညောဇနံ ဧကံ ခန္ဓဉ္စ သညောဇနေ စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (စက္ကံ။) သညောဇနေ စ ဝတ္ထုဉ္စ ပစ္စယာ နောသညောဇနော ခန္ဓာ။ (၂)

သညောဇနဉ္စ နောသညောဇနဉ္စ ဓမ္မံ ပစ္စယာ သညောဇနော စ နော-သညောဇနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောသညောဇနံ ဧကံ ခန္ဓဉ္စ ကာမရာဂသညောဇနဉ္စ ပစ္စယာ တယော ခန္ဓာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာ-သညောဇနံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (စက္ကံ။) ကာမရာဂသညောဇနဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ သမ္ပယုတ္တကော စ ခန္ဓာ။ (စက္ကံ။ သံခိတ္တံ။) (၃)

၁၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

၁၃။ နဟေတုယာ စတ္တာရိ၊ (ယတ္ထ ယတ္ထ ဝတ္ထု လဗ္ဘတိ၊ တတ္ထ တတ္ထ နိဇ္ဇေတဗ္ဗံ။) နအာရမ္မဏေ တိဏိ။ပ။ နောဝိဂတေ တိဏိ။ (ဧဝံ ဣတရေပိ ဒွေ ဂဏနာ စ နိဿယဝါရော စ ကာတဗ္ဗော။)

၂၀-သညောဇနဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမ

ဟေတု

၁၄။ သညောဇနံ ဓမ္မံ သံသဋ္ဌော သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ ကာမရာဂသညောဇနံ သံသဋ္ဌံ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ (ဧဝံ နဝ ပဉ္စာ။ အရူပါယေဝ ကာတဗ္ဗာ။)

(သံသဋ္ဌဝါရေပိ သမ္ပယုတ္တဝါရေပိ ဧဝံ ကာတဗ္ဗာ။)

၂၀-သညောဇနော ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေဘု

၁၅။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သညောဇနော ဟေတု သမ္ပယုတ္တကာနံ သညောဇနာနံ ဟေတု-ပစ္စယေန ပစ္စယော။ (၁)

သညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သညောဇနော ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

သညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သညောဇနော ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ သညောဇနာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၆။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ဟေတု-ပစ္စယေန ပစ္စယော။ နောသညောဇနော ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၁၇။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သညောဇနော အာရမ္မ သညောဇနော ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပုံ။) သညောဇနော အာရမ္မ နောသညောဇနော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပုံ။) သညောဇနော အာရမ္မ သညောဇနော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၁၈။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ, ဝေါဒါနဿ, မဂ္ဂဿ, ဖလဿ, အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နောသညောဇနော ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။

စက္ခု။ပ။ ဝတ္ထု နောသညောဇန ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နောသညောဇနစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာ-ယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နောသညောဇနာ ခန္ဓာ ဣဒ္ဓိ-ဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာ-ကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောသညောဇန ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

နောသညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထ-ကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောသညောဇန ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ သညောဇနာ စ သညောဇန-သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

သညောဇနော စ နောသညောဇနော စ ဓမ္မော သညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တိဏိ။ (အာရဟ္တယေဝ ကာတဗ္ဗာ။)

အဓိပတိ

၁၉။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—သညောဇနံ ဂရုံ ကတွာ။ပ။ တိဏိ။ (ဂရုကာရမ္မဏာ။)

နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ပ။ တိဏိ။ (တိဏ္ဍိမ္ပိ အာရမ္မဏာဓိပတိ။ သဟဇာတာဓိပတိပိ ကာတဗ္ဗာ။ ဝိဘဇိတဗ္ဗာ။ တိဏိပိ။)

သညောဇနော စ နောသညောဇနော စ ဓမ္မာ သညောဇနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—သညောဇနော စ သမ္ပယုတ္တကေ စ ခန္ဓေ ဂရံ ကတွာ။ပ။ တီဏိ။

အနန္တရ

၂၀။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သညောဇနော ပစ္စိမာနံ ပစ္စိမာနံ သညောဇနာနံ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။

နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောသညောဇနော ခန္ဓာ ပစ္စိမာနံ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။(၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောသညောဇနော ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ သညောဇနာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ သညောဇနာနံ အနန္တရပစ္စယေန ပစ္စယော။ (ဧဝံ ဒွေပိ ကာတဗ္ဗာ။) (၂)

သညောဇနော စ နောသညောဇနော စ ဓမ္မာ သညောဇနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။

သမနန္တရာဒိ

၂၁။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ နဝ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၂၂။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သညောဇနော သညောဇနာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (ဧဝံ တီဏိပိ။)

၂၃။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။
ပတ္တနံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။
သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။(၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေပေတိ။
ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ
ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန
ပစ္စယော။ (၂)

နောသညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ
ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပ-
နိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ
မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ
ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သညောဇနာနံ သမ္ပယုတ္တ-
ကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

သညောဇနော စ နောသညောဇနော စ ဓမ္မော သညောဇနဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

ပုရေဇာတ

၂၄။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇေတိ။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
ဓတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-
ဝိညာဏဿ။ပ။ ဝတ္ထု နောသညောဇနာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန
ပစ္စယော။ (၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏသုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု သညောဇနာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောသညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏသုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ သညောဇနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု သညောဇနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတ

၂၅။ သညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ဇကံ။

နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပ။ (၁)

သညောဇနော စ နောသညောဇနော စ ဓမ္မော နောသညောဇနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပ။ (၁)

အာသေဝန

၂၆။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မာဒိ

၂၇။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ တီဏိ။ ဝိပါကပစ္စယေန ပစ္စယော။ ဇကံ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။

ဝိပ္ပယုတ္တ

၂၈။ သညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (ဝိဘဇိတဗ္ဗံ။) (၁)

နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ။ (ဝိဘဇိတဗ္ဗံ။) (၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု သညောဇနာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောသညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု သညောဇနာနံ သမ္ပယုတ္တကာနန္တ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

သညောဇနော စ နောသညောဇနော စ ဓမ္မော နောသညောဇနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (ဝိဘဇိတဗ္ဗံ။) (၁)

အတ္ထိ

၂၉။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဇကံ။ (ပဋိစ္စသဒိသံ။) (၁)

သညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) (၂)

သညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) (၃)

၃၀။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော နောသညောဇနော ခန္ဓာ သမ္ပယုတ္တကာနံ သညောဇနာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဝတ္ထု သညောဇနာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

နောသညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော
နောသညောဇနော။ပ။ (သံခိတ္တံ။ အာသဝသဒိသံ။) (၃)

၃၁။ သညောဇနော စ နောသညောဇနော စ ဓမ္မော သညောဇနဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (အာသဝသဒိသံ။) (၁)

သညောဇနော စ နောသညောဇနော စ ဓမ္မော နောသညောဇနဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (ဝိဘဇိတဗ္ဗံ။ အာသဝသဒိသံ။) (၂)

သညောဇနော စ နောသညောဇနော စ ဓမ္မော သညောဇနဿ စ နော-
သညောဇနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။
(ဝိဘဇိတဗ္ဗံ။ အာသဝသဒိသံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၂။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ
နဝ၊ ကမ္မေ တိဏိ၊ ဝိပါကေ ဇကံ၊ အာဟာရေ တိဏိ၊ ဣန္ဒြိယေ တိဏိ၊ ဈာနေ
တိဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ
နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၃၃။ သညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

သညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၃)

၃၄။ နောသညောဇနော ဓမ္မော နောသညောဇနဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန
ပစ္စယော။ (၁)

နောသညောဇနော ဓမ္မော သညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောသညောဇနော ဓမ္မော သညောဇနဿ စ နောသညောဇနဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၃၅။ သညောဇနော စ နောသညောဇနော စ ဓမ္မော သညောဇနဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

သညောဇနော စ နောသညောဇနော စ ဓမ္မော နောသညောဇနဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

သညောဇနော စ နောသညောဇနော စ ဓမ္မော သညောဇနဿ စ
နောသညောဇနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၃၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နောအဝိဂတေ
နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၃၇။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ပ။ နအနန္တရေ စတ္တာရိ၊
နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နမဂ္ဂေ
စတ္တာရိ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောနတ္ထိယာ စတ္တာရိ၊
နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၃၈။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဝိပတိယာ နဝ၊ (အနုလောမ-
မာတိကာ။) အဝိဂတေ နဝ။

သညောဇနဒုက နိဋ္ဌိတံ။

၂၁-သညောဇနိယဒုက ၁-၇-ပဋိစ္စာဒိဝါရ

၃၉။ သညောဇနိယံ ဓမ္မံ ပဋိစ္စ သညောဇနိယော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သညောဇနိယံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္တာ။
ဧကံ မဟာဘူတံ။ပ။ (စူဠန္တရဒုကေ လောကီယဒုကသဒိသံ၊ နိန္နာနာကရဏံ။)

သညောဇနိယဒုက နိဋ္ဌိတံ။

၂၂-သညောဇနသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၄၀။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော
ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော စ သညောဇန-
ဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တံ ဧကံ ခန္ဓံ
ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၁။ သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ စိတ္တ-
သမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော စ သညောဇန-
ဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဥဒ္ဒစ္စသဟဂတံ မောဟံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၄၂။ သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇန-
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ
မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇန-
ဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တေ ခန္ဓေ စ
မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇန-
သမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အာရမ္မဏ

၄၃။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ သညောဇနသမ္ပယုတ္တံ ဧကံ ခန္တံ။ ပ။ ဒွေ ခန္တေ။ ပ။ (၁)

သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဥဒ္ဓစ္စသဟဂတေ ခန္တေ ပဋိစ္စ ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ မောဟော စ။ ပ။ ဒွေ ခန္တေ။ ပ။ (၃)

၄၄။ သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ သညောဇနဝိပ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ ပ။ ဒွေ ခန္တေ။ ပ။ ပဋိသန္နိက္ခဏေ။ ပ။ ဝတ္ထု ပဋိစ္စ ခန္တာ။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဥဒ္ဓစ္စသဟဂတံ မောဟံ ပဋိစ္စ သမ္ပယုတ္တကာ ခန္တာ။ (၂)

သညောဇနသမ္ပယုတ္တံ သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္တံ မောဟံ ပဋိစ္စ တယော ခန္တာ။ ပ။ ဒွေ ခန္တေ။ ပ။ (၁)

အဓိပတိ

၄၅။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ တိဏိ။

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ ဧကံ။

သညောဇနသမ္ပယုတ္တံ သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ သညောဇနသမ္ပယုတ္တကေ ခန္တေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁) (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၆။ ဟေတုယာ နဝ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ ဆ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပွယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂိဝါရ

နယောဘု

၄၇။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ-သဟဂတော မောဟော။ (၁)

သညောဇနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

သညောဇနဝိပွယုတ္တံ ဓမ္မံ ပဋိစ္စ သညောဇနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ သညောဇနဝိပွယုတ္တံ ဧကံ ခန္ဓံ။ပ။ (ယာဝ အသညသတ္တာ။ သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၈။ နဟေတုယာ တိဏိ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ သတ္တ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ

စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။

ပစ္စနိယံ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၄၉။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ပ။ နဥပ-
နိဿယေ တိဏိ၊ နပုရေဇာတေ သ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊
နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊
နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၅၀။ နဟေတုပစ္စယာ အာရမ္မဏေ တိဏိ။ပ။ ဝိပါကေ ဧကံ၊ အာဟာရေ
တိဏိ။ပ။ မဂ္ဂေ ဒွေ။ပ။ အဝိဂတေ တိဏိ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၂၂-သညောဇနသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၅၁။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တာ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသံ။)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ယာဝ ပဋိသန္ဓိ။) ဧကံ မဟာဘူတံ။ပ။ ဝတ္ထု ပစ္စယာ သညောဇနဝိပ္ပယုတ္တော ခန္ဓာ။ ဝတ္ထု ပစ္စယာ ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ သညောဇနသမ္ပယုတ္တကာ ခန္ဓာ။ ဥဒ္ဒစ္စသဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော စ သညောဇန-
ဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ သညောဇန-
သမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဥဒ္ဒစ္စသဟဂတံ
မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၅၂။ သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညော-
ဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တံ ဧကံ
ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဥဒ္ဒစ္စသဟဂတံ ဧကံ
ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညောဇန-
ဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တေ ခန္ဓေ စ
မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညောဇန-
သမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
သညောဇနသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ
ခန္ဓေ။ပ။ သညောဇနသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ ဥဒ္ဒစ္စသဟဂတံ ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အာရမ္မဏ

၅၃။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တိဏိ။ (ပဋိစ္စသဒ္ဓိသာ။)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ (ယာဝ ပဋိသန္ဓိ။) ဝတ္ထု ပစ္စယာ သညောဇနဝိပ္ပယုတ္တော

ခန္ဓာ။ စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ ဝတ္ထု ပစ္စယာ သညောဇနဝိပ္ပယုတ္တာ ခန္ဓာ။ ဝတ္ထု ပစ္စယာ ဥဒ္ဓစ္စ-
သဟဂတော မောဟော။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ သညောဇနသမ္ပယုတ္တကာ ခန္ဓာ။ ဥဒ္ဓစ္စ-
သဟဂတံ မောဟံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော စ သညောဇန-
ဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ ဥဒ္ဓစ္စသဟဂတာ
ခန္ဓာ စ မောဟော စ။ (၃)

၅၄။ သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညော-
ဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ သညောဇနသမ္ပယုတ္တံ
ဇနံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဥဒ္ဓစ္စသဟဂတံ
ဇနံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညောဇန-
ဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ
ဝတ္ထုဉ္စ ပစ္စယာ ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညောဇန-
သမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။
ဥဒ္ဓစ္စသဟဂတံ ဇနံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ မောဟော စ။ပ။
ဒွေ ခန္ဓေ။ပ။ (၃)

အဓိပတျာဓိ

၅၅။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ပ။ အဝိဂတပစ္စယာ။ပ။

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ
နဝ၊) ဝိပါကေ ဇနံ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၅၇။ သညောဇနသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော မောဟော။ (၁)

သညောဇနသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဥဒ္ဓစ္စသဟဂတော
မောဟော။ (၂)

၅၈။ သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနဝိပ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ သညောဇနဝိပ္ပယုတ္တံ ဇကံ ခန္တံ။ပ။ (ယာဝ
အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ သညောဇနဝိပ္ပယုတ္တော
ခန္ဓာ စ ဥဒ္ဓစ္စသဟဂတော မောဟော စ။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၂)

၅၉။ သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညော-
ဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ
ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

သညောဇနသမ္ပယုတ္တဉ္စ သညောဇနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ သညောဇန-
ဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ
ဝတ္ထုဉ္စ ပစ္စယာ ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။) (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၀။ နဟေတုယာ ဆ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊
နပုရေဇာတေ သတ္တ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊

နဝါပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၆၁။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။ ဧဝံ ကာတဗ္ဗံ။)

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၆၂။ နဟေတုပစ္စယာ အာရမ္မဏေ ဆ၊ (သဗ္ဗတ္ထ ဆ၊) ဝိပါဏေ ဧကံ၊ အာဟာရေ ဆ။ပ။ မဂ္ဂေ ဆ။ပ။ အဝိဂတေ ဆ။

(နိဿယဝါရောပိ ပစ္စယဝါရသဒိသော။)

၂၂-သညောဇနသမ္ပယုတ္တဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

၆၃။ သညောဇနသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော သညောဇနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနဝိပ္ပယုတ္တံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

သညောဇနဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော သညောဇနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥဒ္ဓစ္စသဟဂတံ မောဟံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္တာ။ (၂)

သညောဇနသမ္ပယုတ္တံ သညောဇနဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော သညောဇန-
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥဒ္ဓစ္စသဟဂတံ ဧကံ ခန္ဓံ
မောဟန္တံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁) (သံခိတ္တံ။)

၆၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဒွေ၊ အနန္တရေ
ဆ၊ သမနန္တရေ ဆ။ပ။ အဝိဂတေ ဆ။

၆၅။ နဟေတုယာ တိဏိ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာ-
ဇာတေ ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဆ။ (ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ
ကာတဗျော။)

၂၂-သညောဇနသမ္ပယုတ္တဒူက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

မောဘု

၆၆။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တော ဟေတူ သမ္ပယုတ္တကာနံ
ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တော ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တော
ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ (၃)

၆၇။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ သညောဇနဝိပ္ပယုတ္တော ဟေတူ သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဥဒ္ဓစ္စသဟဂတော

မောဟော စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိ-
သန္တိက္ခဏေ။ပ။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ
ဟေတုပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဥဒ္ဓစ္စသဟဂတော မောဟော
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၆၈။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ
သညောဇနသမ္ပယုတ္တကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သညောဇန-
သမ္ပယုတ္တေ ခန္ဓေ အာရဟ္တ သညောဇနဝိပ္ပယုတ္တော ခန္ဓာ စ မောဟော စ
ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သညောဇနသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ
ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၆၉။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ
တံ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သုစိဏ္ဍာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ
မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊
ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။
အရိယာ သညောဇနဝိပ္ပယုတ္တေ ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ
ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဍေ ကိလေသေ ဇာနန္တိ။ စက္ခံ။ပ။
ဝတ္ထု သညောဇနဝိပ္ပယုတ္တေ ခန္ဓေ စ မောဟဉ္စ အနိစ္စတော။ပ။ ဝိပဿတိ။ပ။
ဒိဗ္ဗေန စက္ခနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ
သုဏာတိ။ စေတောပရိယဉာဏေန သညောဇနဝိပ္ပယုတ္တစိတ္တသမင်္ဂီဿ စိတ္တံ
ဇာနာတိ။ အကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ ရူပါယတနံ။ပ။
ဖောဋ္ဌဗ္ဗာယတနံ။ပ။ သညောဇနဝိပ္ပယုတ္တော ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတော-
ပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊

အနာဂတံသညဏဿ၊ အာဝဇ္ဇနာယ မောဟဿ စ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ
သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု သညောဇန-
ဝိပ္ပယုတ္တေ ခန္ဓေ စ မောဟဉ္စ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ
ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု
သညောဇနဝိပ္ပယုတ္တေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ
မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၀။ သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မာ
သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥဒ္ဓစ္စ-
သဟဂတေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ သညောဇနသမ္ပယုတ္တကာ ခန္ဓာ
ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတမ္ပံ။) ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ
သညောဇနဝိပ္ပယုတ္တော ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတမ္ပံ။)
ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ မောဟဉ္စ အာရဟ္တ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ
မောဟော စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၇၁။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ရာဂံ။ပ။ ဒိဋ္ဌိံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိံ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—
သညောဇနသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—သညောဇနသမ္ပယုတ္တာဓိပတိ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—
သညောဇနသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၃)

၇၂။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ
ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ။ပ။
ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ
အဓိပတိပစ္စယေန ပစ္စယော။ သဗ္ဗဇာတာဓိပတိ—သညောဇနဝိပ္ပယုတ္တာဓိပတိ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ပ။
ဥပေါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ
ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။
စက္ခု။ပ။ ဝတ္ထု သညောဇနဝိပ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရ

၇၃။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သညောဇနသမ္ပယုတ္တာ ခန္ဓာ
ပစ္ဆိမာနံ ပစ္ဆိမာနံ သညောဇနသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ ပစ္ဆိမဿ ပစ္ဆိမဿ
ဥဒ္ဓစ္စသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။ သညောဇန-
သမ္ပယုတ္တာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ

ဥဒ္ဓစ္စသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ
 စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၄။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
 အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဥဒ္ဓစ္စသဟဂတော မောဟော
 ပစ္စိမဿ ပစ္စိမဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ အနန္တရပစ္စယေန ပစ္စယော။
 ပုရိမာ ပုရိမာ သညောဇနဝိပ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ။ပ။ ဖလသမာပတ္တိယာ
 အနန္တရပစ္စယေန ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
 ပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဥဒ္ဓစ္စသဟဂတော မောဟော ပစ္စိမာနံ
 ပစ္စိမာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ
 သညောဇနသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
 ဝိပ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဥဒ္ဓစ္စ-
 သဟဂတော မောဟော ပစ္စိမာနံ ပစ္စိမာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ
 မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ
 မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၅။ သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော
 သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ
 ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမာနံ ပစ္စိမာနံ ဥဒ္ဓစ္စသဟဂတာနံ
 ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော သညောဇန-
 ဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥဒ္ဓစ္စသဟဂတာ
 ခန္ဓာ စ မောဟော စ ပစ္စိမဿ ပစ္စိမဿ ဥဒ္ဓစ္စသဟဂတဿ မောဟဿ
 အနန္တရပစ္စယေန ပစ္စယော။ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဝုဋ္ဌာနဿ
 အနန္တရပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော သညောဇန-
 သမ္ပယုတ္တဿ စ သညောဇနဝိပ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန
 ပစ္စယော။ ပုရိမာ ပုရိမာ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ပစ္စိမာနံ

ပစ္စိမာနံ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၇၆။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ ဆ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၇၇။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သညောဇနသမ္ပယုတ္တာ ခန္ဓာ သညောဇနသမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သညောဇနသမ္ပယုတ္တာ ခန္ဓာ သညောဇနဝိပ္ပယုတ္တာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇနဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သညောဇနသမ္ပယုတ္တာ ခန္ဓာ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၇၈။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ မောဟံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သဒ္ဓါ။ပ။ သေနာသနံ မောဟော စ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ ဥပ-
နိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ
ဇေယျေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ ကာယိကံ
ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ မောဟံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။
သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ မောဟော ရာဂဿ။ပ။ ပတ္တနာယ
ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓါ။ပ။ ပညာ။ ကာယိကံ
သုခံ။ပ။ သေနာသနံ မောဟော စ ဥဒ္ဓစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၇၉။ သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော
သညောဇနသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပ-
နိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဥဒ္ဓစ္စသဟဂတာ
ခန္ဓာ စ မောဟော စ သညောဇနသမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော သညောဇန-
ဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ
မောဟော စ သညောဇနဝိပ္ပယုတ္တာနံ ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန
ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော သညောဇန-
သမ္ပယုတ္တဿ စ သညောဇနဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-
နိဿယော—ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥဒ္ဓစ္စသဟဂတာနံ
ခန္ဓာနံ မောဟဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၈၀။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဓတ္ထု-ပုရေဇာတ်—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-ဝိညာဏဿ။ပ။ ဝတ္ထု သညောဇနဝိပ္ပယုတ္တာနံ ခန္ဓာနံ မောဟဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏ-ပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဓတ္ထုပုရေဇာတ်—ဝတ္ထု သညောဇန-သမ္ပယုတ္တကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-ဝိပ္ပယုတ္တဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အာရဟ္တ ဥဒ္ဒစ္စ-သဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ ဓတ္ထုပုရေဇာတ်—ဝတ္ထု ဥဒ္ဒစ္စသဟဂတာနံ ခန္ဓာနံ မောဟဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတ

၈၁။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ သညောဇနသမ္ပယုတ္တာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတ-ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ သညောဇနဝိပ္ပယုတ္တာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော သညောဇန-
ဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥဒ္ဓစ္စ-
သဟဂတာ ခန္ဓာ စ မောဟော စ ပုရေဇာတဿ ဣမဿ ကာယဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၈၂။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အာသေဝနပစ္စယေန ပစ္စယော။ နဝ။ (အာဝဇ္ဇနာပိ ပုဋ္ဌာနမ္ပိ နတ္ထိ။)

ကမ္မ

၈၃။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တာ စေတနာ သညောဇန-
သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မ-
ပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ
သညောဇနသမ္ပယုတ္တာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ဥဒ္ဓစ္စသဟဂတာ စေတနာ မောဟဿ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ သညောဇနသမ္ပယုတ္တကာ စေတနာ
ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ဥဒ္ဓစ္စသဟဂတာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ မောဟဿ စ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မ-
ပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ
သညောဇနဝိပ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ
သညောဇနဝိပ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။

ဝိပါက

၈၄။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။

အာဟာရာဒိ

၈၅။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အာဟာရပစ္စယေန ပစ္စယော။ စက္ကာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ကာရိ။
ဈာနပစ္စယေန ပစ္စယော။ စက္ကာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စက္ကာရိ။ သမ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ ဆ။

ဝိပ္ပယုတ္တ

၈၆။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု သညောဇနသမ္ပယုတ္တကာနံ ခန္ဓာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဥဒ္ဒစ္စ-
သဟဂတာနံ ခန္ဓာနံ မောဟဿ စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော သညောဇန-
ဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။
(သံခိတ္တံ။) (၁)

အတ္ထိအာဒိ

၈၇။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စဝါရသဒိသံ။) (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော သညောဇန-
သမ္ပယုတ္တာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
ဥဒ္ဓစ္စသဟဂတာ ခန္ဓာ မောဟဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတော သညောဇနသမ္ပယုတ္တာ ခန္ဓာ ပုရေဇာတဿ
ဣဓဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တော
ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ ပ။ ဒွေ ခန္ဓာ။ ပ။ ဥဒ္ဓစ္စသဟဂတော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ
မောဟဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ (၃)

၈၈။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (သံခိတ္တံ၊ ဝိတ္တာရေတဗ္ဗံ။) (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဥဒ္ဓစ္စသဟ-
ဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
ပုရေဇာတံ စက္ခူ။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ
ရာဂေါ ဥပ္ပဇ္ဇတိ။ ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထု သညောဇနသမ္ပယုတ္တကာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။
သဟဇာတော ဥဒ္ဓစ္စသဟဂတော မောဟော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ-
သမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခူ။ ပ။ ဝတ္ထု
အာရဗ္ဗ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု ဥဒ္ဓစ္စသဟဂတာနံ
ခန္ဓာနံ မောဟဿ စ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၈၉။ သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော
သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဟဇာတော သညောဇနသမ္ပယုတ္တော ဧကော ခန္ဓော စ

ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။
ဥဒ္ဓစ္စသဟဂတော ဧကော ခန္ဓော စ မောဟော စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

သညောဇနသမ္ပယုတ္တာ စ သညောဇနဝိပ္ပယုတ္တာ စ ဓမ္မာ သညောဇန-
ဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊
ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော သညောဇနသမ္ပယုတ္တာ
ခန္ဓာ စ မောဟော စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ ဝတ္ထု စ မောဟဿ
အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဥဒ္ဓစ္စသဟဂတာ ခန္ဓာ စ မောဟော
စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော
သညောဇနသမ္ပယုတ္တာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော သညောဇနသမ္ပယုတ္တာ
ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တာ စ သညောဇနဝိပ္ပယုတ္တာ စ ဓမ္မာ သညောဇန-
သမ္ပယုတ္တဿ စ သညောဇနဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဥဒ္ဓစ္စသဟဂတော ဧကော
ခန္ဓော စ မောဟော စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဥဒ္ဓစ္စသဟဂတော
ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ မောဟဿ စ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၀။ ဟေတုယာ ဆ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊
ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊

မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၉၁။ သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၉၂။ သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနဝိပ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ (၁)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

သညောဇနဝိပ္ပယုတ္တော ဓမ္မော သညောဇနသမ္ပယုတ္တဿ စ သညောဇန-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၉၃။ သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မော
သညောဇနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မာ သညောဇန-
ဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

သညောဇနသမ္ပယုတ္တော စ သညောဇနဝိပ္ပယုတ္တော စ ဓမ္မာ သညောဇန-
သမ္ပယုတ္တဿ စ သညောဇနဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာခါရ

၉၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နောဝိဂတေ နဝ၊
နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၉၅။ ဟေတုပစ္စယာ နအာရမ္မဏေ ဆ။ပ။ နအနန္တရေ ဆ၊ နသမနန္တရေ
ဆ၊ နအညမညေ ဒွေ၊ နဥပနိဿယေ ဆ။ပ။ နမဂ္ဂေ ဆ၊ နသမ္ပယုတ္တေ ဒွေ၊
နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ ဆ၊ နောဝိဂတေ ဆ။

၄-ပစ္စယပစ္စနိယာနုလောမ

၉၆။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ (အနုလောမ-
ပဒါနိ ဂဏိတဗ္ဗာနိ။) အဝိဂတေ နဝ။

သညောဇနသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၂၃-သညောဇနသညောဇနိယဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၉၇။ သညောဇနဉ္စေ သညောဇနိယဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော စေဝ
သညောဇနိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနံ
ပဋိစ္စ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ (စက္ကံ။) (၁)

သညောနေဉ္စေ သညောနေိယဉ္စ ဓမ္မံ ပဋိစ္စ သညောနေိယော စေ နော စ သညောနေော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောနေေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

သညောနေဉ္စေ သညောနေိယဉ္စ ဓမ္မံ ပဋိစ္စ သညောနေော စေ သညောနေိယော စ သညောနေိယော စေ နော စ သညောနေော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောနေံ ပဋိစ္စ ဒိဋ္ဌိသညောနေံ အဝိဇ္ဇာသညောနေံ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) (၃)

၉၈။ သညောနေိယဉ္စေ နော စ သညောနေံ ဓမ္မံ ပဋိစ္စ သညောနေိယော စေ နော စ သညောနေော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောနေိယဉ္စေ နော စ သညောနေံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (ယာဝ မဟာဘူတာ။) (၁)

သညောနေိယဉ္စေ နော စ သညောနေံ ဓမ္မံ ပဋိစ္စ သညောနေော စေ သညောနေိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောနေိယေ စေ နော စ သညောနေေ ခန္ဓေ ပဋိစ္စ သညောနေော။ (၂)

သညောနေိယဉ္စေ နော စ သညောနေံ ဓမ္မံ ပဋိစ္စ သညောနေော စေ သညောနေိယော စ သညောနေိယော စေ နော စ သညောနေော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောနေိယဉ္စေ နော စ သညောနေံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ သညောနေော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

၉၉။ သညောနေဉ္စေ သညောနေိယဉ္စ သညောနေိယဉ္စေ နော စ သညောနေံ ဓမ္မံ ပဋိစ္စ သညောနေော စေ သညောနေိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောနေဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ဒိဋ္ဌိသညောနေံ အဝိဇ္ဇာသညောနေံ။ (စက္ကံ။) (၁)

သညောနေဉ္စေ သညောနေိယဉ္စ သညောနေိယဉ္စေ နော စ သညောနေဉ္စ ဓမ္မံ ပဋိစ္စ သညောနေိယော စေ နော စ သညောနေော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောနေိယဉ္စေ နော စ သညောနေံ ဧကံ ခန္ဓဉ္စ သညောနေေ စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၂)

သညောနေဉ္စေ သညောနေိယဉ္စ သညောနေိယဉ္စေ နော စ သညောနေဉ္စ ဓမ္မံ ပဋိစ္စ သညောနေော စေ သညောနေိယော စ သညောနေိယော

စေဝ နော စ သညောဇနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သညောဇနိ-
ယဉ္ဇေဝ နော စ သညောဇနံ ဧကံ ခန္ဓဉ္စ ကာမရာဂသညောဇနဉ္စ ပဋိစ္စ
တယော ခန္ဓာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ စ။ပ။ (စက္ကံ ဗန္ဓိတဗ္ဗံ။) (၃)

(သညောဇနဂေါစ္ဆကေ ပဌမဒုကသဒိသံ။)

(ဧဝံ ဣမဗ္ဗိ ဒုကံ ဝိတ္တာရေတဗ္ဗံ။ နိန္နာနာကရဏံ ဌပေတွာ လောကုတ္တရံ။)

သညောဇနသညောဇနိယဒုကံ နိဋ္ဌိတံ။

၂၄-သညောဇနသညောဇနသမ္ပယုတ္တဒုက ဝ-ပဋိစ္စဝါရ

ဝ-ပစ္စယာနုလောမ ဝ-ဝိဘင်္ဂိဝါရ

ဟေတု

၁၀၀။ သညောဇနဉ္ဇေဝ သညောဇနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော
စေဝ သညောဇနသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂ-
သညောဇနံ ပဋိစ္စ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ (စက္ကံ။) (၁)

သညောဇနဉ္ဇေဝ သညောဇနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော
စေဝ နော စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇန
ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

သညောဇနဉ္ဇေဝ သညောဇနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော
စေဝ သညောဇနသမ္ပယုတ္တော စ သညောဇနသမ္ပယုတ္တော စေဝ နော စ
သညောဇနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနံ ပဋိစ္စ
ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) (၃)

၁၀၁။ သညောဇနသမ္ပယုတ္တဉ္ဇေဝ နော စ သညောဇနံ ဓမ္မံ ပဋိစ္စ သညော-
ဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ သညောဇနသမ္ပယုတ္တဉ္ဇေဝ နော စ သညောဇနံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

သညောဇနသမ္ပယုတ္တဉ္စေ နော စ သညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော
စေဝ သညောဇနသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇန-
သမ္ပယုတ္တေ စေဝ နော စ သညောဇနေ ခန္ဓေ ပဋိစ္စ သညောဇနာ။ (၂)

သညောဇနသမ္ပယုတ္တဉ္စေ နော စ သညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော
စေဝ သညောဇနသမ္ပယုတ္တော စ သညောဇနသမ္ပယုတ္တော စေဝ နော စ
သညောဇနော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တဉ္စေ နော
စ သညောဇနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ သညောဇနာ စ။ပ။ ဒွေ
ခန္ဓေ။ပ။ (၃)

၁၀၂။ သညောဇနဉ္စေ သညောဇနသမ္ပယုတ္တဉ္စေ သညောဇနသမ္ပယုတ္တဉ္စေ
နော စ သညောဇနဉ္စေ ဓမ္မံ ပဋိစ္စ သညောဇနော စေဝ သညောဇနသမ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမရာဂသညောဇနဉ္စေ သမ္ပယုတ္တကေ စ
ခန္ဓေ ပဋိစ္စ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာသညောဇနံ။ (စက္ကံ။) (၁)

သညောဇနဉ္စေ သညောဇနသမ္ပယုတ္တဉ္စေ သညောဇနသမ္ပယုတ္တဉ္စေ နော
စ သညောဇနဉ္စေ ဓမ္မံ ပဋိစ္စ သညောဇနသမ္ပယုတ္တော စေဝ နော စ
သညောဇနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တဉ္စေ
နော စ သညောဇနံ ဧကံ ခန္ဓဉ္စေ သညောဇနေ စ ပဋိစ္စ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ (၂)

သညောဇနဉ္စေ သညောဇနသမ္ပယုတ္တဉ္စေ သညောဇနသမ္ပယုတ္တဉ္စေ နော
စ သညောဇနဉ္စေ ဓမ္မံ ပဋိစ္စ သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ
သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သညောဇနသမ္ပယုတ္တဉ္စေ နော စ သညောဇနံ ဧကံ ခန္ဓဉ္စေ
ကာမရာဂသညောဇနဉ္စေ ပဋိစ္စ တယော ခန္ဓာ ဒိဋ္ဌိသညောဇနံ အဝိဇ္ဇာ-
သညောဇနံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ
နဝ။) ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၁၀၄။ သညောဇနဉ္စေ သညောဇနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော
စေ သညောဇနသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာ-
သညောဇနံ ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ (၁)

သညောဇနသမ္ပယုတ္တဉ္စေ နော စ သညောဇနံ ဓမ္မံ ပဋိစ္စ သညောဇနော
စေ သညောဇနသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာ-
သဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော မောဟော။ (၁)

သညောဇနဉ္စေ သညောဇနသမ္ပယုတ္တဉ္စ သညောဇနသမ္ပယုတ္တဉ္စေ နော
စ သညောဇနဉ္စ ဓမ္မံ ပဋိစ္စ သညောဇနော စေ သညောဇနသမ္ပယုတ္တော စ
ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသညောဇနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ
ပဋိစ္စ အဝိဇ္ဇာသညောဇနံ။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၅။ နဟေတုယာ တိဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊
နဝိပ္ပယုတ္တေ နဝ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ကာတဗ္ဗော။ ပစ္စယ-
ဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရ-
သဒိသာ။)

၂၄-သညောဇနသညောဇနသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ယောဘု

၁၀၆။ သညောဇနော စေ သညောဇနသမ္ပယုတ္တော စ ဓမ္မော သညော-
ဇနဿ စေ သညောဇနသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော

ကာမရာဂသညောဇနော ဒိဋ္ဌိသညောဇနဿ အဝိဇ္ဇာသညောဇနဿ ဟေတု-
ပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ ဓမ္မော သညောဇန-
သမ္ပယုတ္တဿ စေဝ နော စ သညောဇနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ ဟေတူ သမ္ပယုတ္တကာနံ
ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ ဓမ္မော သညောဇနဿ
စေဝ သညောဇနသမ္ပယုတ္တဿ စ သညောဇနသမ္ပယုတ္တဿ စေဝ နော စ
သညောဇနဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကာမရာဂသညောဇနော
ဒိဋ္ဌိသညောဇနဿ အဝိဇ္ဇာသညောဇနဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဟေတု-
ပစ္စယေန ပစ္စယော။ (စက္ကံ။) (၃)

အာရမ္မဏ

၁၀၇။ သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ ဓမ္မော သညော-
ဇနဿ စေဝ သညောဇနသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သညောဇနေ အာရပ္ပ သညောဇနော ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) သညောဇနေ
အာရပ္ပ သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော ခန္ဓာ ဥပ္ပဇ္ဇန္တိ။
(မူလံ ကာတဗ္ဗံ။) သညောဇနေ အာရပ္ပ သညောဇနော စ သညောဇန-
သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော ဓမ္မော သညောဇန-
သမ္ပယုတ္တဿ စေဝ နော စ သညောဇနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနေ ခန္ဓေ အာရပ္ပ
သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၁)

သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော ဓမ္မော သညော-
ဇနဿ စေဝ သညောဇနသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနေ ခန္ဓေ အာရပ္ပ
သညောဇနော ဥပ္ပဇ္ဇန္တိ။ (၂)

သညောဇနသမ္ပယုတ္တော စေဝ နော စ သညောဇနော ဓမ္မော သညောဇနဿ
စေဝ သညောဇနသမ္ပယုတ္တဿ စ သညောဇနသမ္ပယုတ္တဿ စေဝ နော စ
သညောဇနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သညောဇနသမ္ပယုတ္တော

စေတိ နော စ သညောဇနော ခန္ဓေ အာရမ္ဘ သညောဇနော စ သညောဇန-
သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

သညောဇနော စေတိ သညောဇနသမ္ပယုတ္တော စ သညောဇနသမ္ပယုတ္တော
စေတိ နော စ သညောဇနော စ ဓမ္မာ သညောဇနဿ စေတိ သညောဇန-
သမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္ဘဏပစ္စယေန ပစ္စယော။ တီဏိ။

အဓိပတိ

၁၀၈။ သညောဇနော စေတိ သညောဇနသမ္ပယုတ္တော စ ဓမ္မော သညော-
ဇနဿ စေတိ သညောဇနသမ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္ဘဏာဓိပတိ။ တီဏိ။

သညောဇနသမ္ပယုတ္တော စေတိ နော စ သညောဇနော ဓမ္မော သညောဇန-
သမ္ပယုတ္တဿ စေတိ နော စ သညောဇနဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္ဘဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။ (ဣမာသု တီသုပိ
ပဉ္စာသု အာရမ္ဘဏာဓိပတိပိ သဟဇာတာဓိပတိပိ ကာတဗ္ဗာ။)

သညောဇနော စေတိ သညောဇနသမ္ပယုတ္တော စ သညောဇနသမ္ပယုတ္တော
စေတိ နော စ သညောဇနော စ ဓမ္မာ သညောဇနဿ စေတိ သညောဇန-
သမ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္ဘဏာဓိပတိ။ တီဏိ။

အနန္တရောဒိ

၁၀၉။ သညောဇနော စေတိ သညောဇနသမ္ပယုတ္တော စ ဓမ္မော သညော-
ဇနဿ စေတိ သညောဇနသမ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
နဝ။ (နိန္ဒာနာကရဏံ၊ ဝိဘဇနော နတ္ထိ။ အာရမ္ဘဏသဒိသာ။) သမနန္တရပစ္စယေန
ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန
ပစ္စယော။ နဝ။ နိဿယပစ္စယေန ပစ္စယော။ နဝ။ ဥပနိဿယပစ္စယေန ပစ္စယော။
နဝ။ (အာရမ္ဘဏနယေန ကာတဗ္ဗာ။) အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မာဒိ

၁၁၀။ သညောဇနသမ္ပယုတ္တော စေတိ နော စ သညောဇနော ဓမ္မော
သညောဇနသမ္ပယုတ္တဿ စေတိ နော စ သညောဇနဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ တီဏိ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန
ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။

၂၄-သညောဇနသညောဇနသမ္ပယုတ္တဒုက ၇-ပညာဝါရ ၂၅၁

နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။ အတ္ထိပစ္စယေန ပစ္စယော။ နဝ။
နတ္ထိပစ္စယေန ပစ္စယော။ နဝ။ ဝိဂတပစ္စယေန ပစ္စယော။ နဝ။ အဝိဂတပစ္စယေန
ပစ္စယော။ နဝ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၁၁။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ အာဟာရေ တိဏိ၊ ဣန္ဒြိယေ
တိဏိ၊ ဈာနေ တိဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၁၂။ သညောဇနော စေဝ သညောဇနသမ္ပယုတ္တော စ ဓမ္မော
သညောဇနဿ စေဝ သညောဇနသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
(သံခိတ္တံ။ ဧဝံ နဝ ပညာ ကာတဗ္ဗာ။ တီသုယေဝ ပဒေသု ပရိဝတ္တေတဗ္ဗာ။
နာနာက္ခဏိကာ နတ္ထိ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၁၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။)
နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၁၁၄။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ပ။ နအနန္တရေ တိဏိ၊
နသမနန္တရေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ တိဏိ။ပ။ နမဂ္ဂေ
တိဏိ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၁၅။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊
(အနုလောမပဒါနိ ကာတဗ္ဗာနိ)။ပ။ အဝိဂတေ နဝ။

သညောဇနသညောဇနသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၂၅-သညောဇနဝိပ္ပယုတ္တသညောဇနိယဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

၁၁၆။ သညောဇနဝိပ္ပယုတ္တံ သညောဇနိယံ ဓမ္မံ ပဋိစ္စ သညောဇန-
ဝိပ္ပယုတ္တော သညောဇနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇန-
ဝိပ္ပယုတ္တံ သညောဇနိယံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။ မဟာဘူတာ။)

သညောဇနဝိပ္ပယုတ္တံ အသညောဇနိယံ ဓမ္မံ ပဋိစ္စ သညောဇနဝိပ္ပယုတ္တော
အသညောဇနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သညောဇနဝိပ္ပယုတ္တံ
အသညောဇနိယံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။

သညောဇနဝိပ္ပယုတ္တံ အသညောဇနိယံ ဓမ္မံ။ပ။ (ဒွေ ပဉှာ ကာတဗ္ဗာ။)

(ဣမံ ဒုကံ စူဠန္တရဒုကေ လောကီယဒုကသဒိသံ၊ နိန္ဒာနာကရဏံ။)

သညောဇနဝိပ္ပယုတ္တသညောဇနိယဒုကံ နိဋ္ဌိတံ။

သညောဇနဂေါစ္ဆကံ နိဋ္ဌိတံ။

၅-ဂန္ထဂေါစ္ဆက

၂၆-ဂန္ထဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေဘု

၁။ ဂန္ထံ ဓမ္မံ ပဋိစ္စံ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထံ ပဋိစ္စံ အဘိဇ္ဈာကာယဂန္ထော။ အဘိဇ္ဈာကာယဂန္ထံ ပဋိစ္စံ သီလဗ္ဗတပရာမာသော ကာယဂန္ထော။ ဣဒံသစ္စာဘိနိဝေသံ ကာယဂန္ထံ ပဋိစ္စံ အဘိဇ္ဈာကာယဂန္ထော။ အဘိဇ္ဈာကာယဂန္ထံ ပဋိစ္စံ ဣဒံသစ္စာဘိနိဝေသော ကာယဂန္ထော။ (၁)

ဂန္ထံ ဓမ္မံ ပဋိစ္စံ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထေ ပဋိစ္စံ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ဂန္ထံ ဓမ္မံ ပဋိစ္စံ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထံ ပဋိစ္စံ အဘိဇ္ဈာကာယဂန္ထော သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) (၃)

၂။ နောဂန္ထံ ဓမ္မံ ပဋိစ္စံ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောဂန္ထံ ဧကံ ခန္ဓံ ပဋိစ္စံ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ ခန္ဓေ ပဋိစ္စံ ဝတ္ထု၊ ဝတ္ထု ပဋိစ္စံ ခန္ဓာ။ ဧကံ မဟာဘူတံ။ ပ။ (၁)

နောဂန္ထံ ဓမ္မံ ပဋိစ္စံ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောဂန္ထေ ခန္ဓေ ပဋိစ္စံ ဂန္ထာ။ (၂)

နောဂန္ထံ ဓမ္မံ ပဋိစ္စံ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောဂန္ထံ ဧကံ ခန္ဓံ ပဋိစ္စံ တယော ခန္ဓာ ဂန္ထာ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

၃။ ဂန္ထဉ္စ နောဂန္ထဉ္စ ဓမ္မံ ပဋိစ္စံ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စံ အဘိဇ္ဈာကာယဂန္ထော။ (စက္ကံ။) (၁)

ဂန္ထိ နောဂန္ထိ ဓမ္မံ ပဋိစ္စ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
 နောဂန္ထံ ဧကံ ခန္ဓိ ဂန္ထေ စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနိ ရူပံ။ပ။
 ဒွေ ခန္ဓေ စ။ပ။ ဂန္ထေ စ သမ္ပယုတ္တကေ ခန္ဓေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဂန္ထိ နောဂန္ထိ ဓမ္မံ ပဋိစ္စ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
 ဟေတုပစ္စယာ။ နောဂန္ထံ ဧကံ ခန္ဓိ သီလဗ္ဗတပရာမာသကာယဂန္ထိ ပဋိစ္စ
 တယော ခန္ဓာ အဘိဇ္ဈာကာယဂန္ထော စိတ္တသမုဋ္ဌာနိ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။
 (၃) (စက္ကံ။ သံခိတ္တံ။) အာရမ္မဏပစ္စယာ။ပ။ အဝိဂတပစ္စယာ။

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။)
 ဝိပါကေ ဧကံ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ခ-ဝိဘင်္ဂါဝါရ

နယောဘု

၅။ နောဂန္ထံ ဓမ္မံ ပဋိစ္စ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
 အဟေတုကံ နောဂန္ထံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနိ ရူပံ။ပ။
 ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာ-
 သဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စ-
 သဟဂတော မောဟော။ (၁)

နအာရမ္မဏာဒိ

၆။ ဂန္ထံ ဓမ္မံ ပဋိစ္စ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
 ဂန္ထေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နောဂန္ထံ ဓမ္မံ ပဋိစ္စ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
 နောဂန္ထေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
 အသညသတ္တာ။) (၁)

ဂန္ထ နောဂန္ထ ဓမ္မံ ပဋိစ္စ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ဂန္ထ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။)

နအဓိပတိပစ္စယာ။ နဝ။ နအနန္တရပစ္စယာ။ တီဏိ။ နသမနန္တရပစ္စယာ။
တီဏိ။ နအညမညပစ္စယာ။ တီဏိ။ နဥပနိဿယပစ္စယာ။ တီဏိ။

နပုရေဇာတာဒိ

၇။ ဂန္ထံ ဓမ္မံ ပဋိစ္စ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ ဣဒံ-
သစ္စာဘိနိဝေသံ ကာယဂန္ထံ ပဋိစ္စ အဘိဇ္ဈာကာယဂန္ထော။ အဘိဇ္ဈာကာယဂန္ထံ
ပဋိစ္စ ဣဒံသစ္စာဘိနိဝေသော ကာယဂန္ထော။ (အရူပေ သီလဗ္ဗတပရာမာသော
နတ္ထိ၊ ဧဝံ နဝ ပဉ္စာ ကာတဗ္ဗာ။) နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊
နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေ-
ဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ
နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊
နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

၃-ပစ္စယာနုလောမပစ္စနီယ

၉။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။
ဧဝံ ဂဏေတမ္ပံ။)

၄-ပစ္စယပစ္စနီယာနုလောမ

၁၀။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အနန္တရေ ဧကံ။ပ။ အဝိဂတေ
ဧကံ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၂၆-ဂန္ထဇုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂီဝါရ

ဟေတု

၁၁။ ဂန္ထံ ဓမ္မံ ပစ္စယာ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။
(ပဋိစ္စဝါရသဒိသော။)

နောဂန္ထံ ဓမ္မံ ပစ္စယာ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောဂန္ထံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ခန္ဓာ။ ဧကံ မဟာ-
ဘူတံ။ပ။ ဝတ္ထု ပစ္စယာ နောဂန္ထော ခန္ဓာ။ (၁)

နောဂန္ထံ ဓမ္မံ ပစ္စယာ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောဂန္ထေ
ခန္ဓေ ပစ္စယာ ဂန္ထာ။ ဝတ္ထု ပစ္စယာ ဂန္ထာ။ (၂)

နောဂန္ထံ ဓမ္မံ ပစ္စယာ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောဂန္ထံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ ဂန္ထာ စ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ ဂန္ထာ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၂။ ဂန္ထဉ္စ နောဂန္ထဉ္စ ဓမ္မံ ပစ္စယာ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ
အဘိဇ္ဈာကာယဂန္ထော။ (စက္ကံ။) သီလဗ္ဗတပရာမာသံ ကာယဂန္ထဉ္စ ဝတ္ထုဉ္စ
ပစ္စယာ အဘိဇ္ဈာကာယဂန္ထော။ (စက္ကံ။) (၁)

ဂန္ထဉ္စ နောဂန္ထဉ္စ ဓမ္မံ ပစ္စယာ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောဂန္ထံ ဧကံ ခန္ဓဉ္စ ဂန္ထေ စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ဂန္ထေ စ ဝတ္ထုဉ္စ ပစ္စယာ နောဂန္ထော ခန္ဓာ။ (၂)

ဂန္ထဉ္စ နောဂန္ထဉ္စ ဓမ္မံ ပစ္စယာ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောဂန္ထံ ဧကံ ခန္ဓဉ္စ သီလဗ္ဗတပရာမာသံ ကာယဂန္ထဉ္စ ပစ္စယာ
တယော ခန္ဓာ အဘိဇ္ဈာကာယဂန္ထော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
(စက္ကံ။) သီလဗ္ဗတပရာမာသံ ကာယဂန္ထဉ္စ ဝတ္ထုဉ္စ ပစ္စယာ အဘိဇ္ဈာကာယ-
ဂန္ထော စ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နယောဘု

၁၄။ နောဂန္ထံ ဓမ္မံ ပစ္စယာ နောဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နောဂန္ထံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နောဂန္ထာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၅။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ (ဧဝံ ဂဏေတပွဲ။)

၃-ပစ္စယာနုလောမပစ္စနိယ

၁၆။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ပ။ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၇။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။
(နိဿယဝါရော ပစ္စယဝါရသဒိသောဝ။ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ နဝ ပဉ္စာ ကာတဗ္ဗာ။ ရူပံ နတ္ထိ။)

၂၆-ဂန္ထဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေဘု

၁၈။ ဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထာ
ဟေတူ သမ္ပယုတ္တကာနံ ဂန္ထာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထာ
ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ (၂)

ဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ဂန္ထာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဂန္ထာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၉။ နောဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နောဂန္ထာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောဂန္ထာ
ဟေတူ သမ္ပယုတ္တကာနံ ဂန္ထာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

နောဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ နောဂန္ထာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဂန္ထာနဉ္စ စိတ္တသမု-
ဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၂၀။ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ဂန္ထာ စ နောဂန္ထာ စ ဟေတူ သမ္ပယုတ္တကာနံ ဂန္ထာနံ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

ဂန္ထော စ နောဂန္ထော စ ဓမ္မော နောဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ဂန္ထာ စ နောဂန္ထာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမု-
ဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဂန္ထော စ နောဂန္ထော စ ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ ဂန္ထော စ နောဂန္ထော စ ဟေတု သမ္ပယုတ္တကာနံ
ခန္ဓာနံ ဂန္ထာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၂၁။ ဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဂန္ထေ အာရပ္ပ ဂန္ထာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပွံ။) ဂန္ထေ အာရပ္ပ နောဂန္ထာ
ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတပွံ။) ဂန္ထေ အာရပ္ပ ဂန္ထာ စ သမ္ပယုတ္တကာ စ
ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၂၂။ နောဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။
ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။
ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ, ဝေါဒါနဿ,
မဂ္ဂဿ, ဖလဿ, အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ
နောဂန္ထေ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။
ပုဗ္ဗေ။ပ။ စက္ခူ။ပ။ ဝတ္ထု နောဂန္ထေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
စေတောပရိယဉာဏေန နောဂန္ထစိတ္တသမဂီဿ စိတ္တံ ဇာနာတိ။ အကာသာ-
နဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာ-
နာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ
ကာယဝိညာဏဿ။ပ။ နောဂန္ထာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ, စေတောပရိယ-
ဉာဏဿ, ပုဗ္ဗေနိဝါသာနဿတိဉာဏဿ, ယထာကမ္မူပဂဉာဏဿ, အနာ-
ဂတံသဉာဏဿ, အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ အဿာဒေတိ အဘိနန္ဒတိ။ တံ
အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ
သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ စက္ခူ။ပ။ ဝတ္ထု နောဂန္ထေ ခန္ဓေ အဿာဒေတိ
အဘိနန္ဒတိ။ တံ အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ (၂)

နောဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ, သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ

အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ဂန္ထာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောဂန္ဓေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ဂန္ထာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ဂန္ဓော စ နောဂန္ဓော စ ဓမ္မာ ဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (အာရဟ္တ ကာတဗ္ဗာ။)

အဓိပတိ

၂၃။ ဂန္ဓော ဓမ္မော ဂန္ထဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။ (အာရမ္မဏသဒိဿာ။ ဂရုကာရမ္မဏာ ကာတဗ္ဗာ။)

နောဂန္ဓော ဓမ္မော နောဂန္ထဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောဂန္ဓေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောဂန္ထာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောဂန္ဓော ဓမ္မော ဂန္ထဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောဂန္ဓေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောဂန္ထာဓိပတိ ဂန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောဂန္ဓော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ နောဂန္ဓေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဂန္ဓာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နောဂန္ထာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ဂန္ဓာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၂၄။ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဂန္ထဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။

အနန္တရ

၂၅။ ဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ဂန္ထာ ပစ္စိမာနံ ပစ္စိမာနံ ဂန္ထာနံ အနန္တရပစ္စယေန
ပစ္စယော။ (၁)

ဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ဂန္ထာ ပစ္စိမာနံ ပစ္စိမာနံ နောဂန္ထာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ ဂန္ထာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

ဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ ဂန္ထာ ပစ္စိမာနံ ပစ္စိမာနံ ဂန္ထာနံ သမ္ပယုတ္တကာနဉ္စ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၆။ နောဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
တီဏိ။ (ဒွေ အာဝဇ္ဇနာ ကာတဗ္ဗာ။ ပဌမော နတ္ထိ။)

ဂန္ထော စ နောဂန္ထော စ ဓမ္မော ဂန္ထဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ တီဏိ။ (ဧကမ္ပိ ဝုဋ္ဌာနံ ကာတဗ္ဗံ။ မဇ္ဈေ။)

သမနန္တရာဒိ

၂၇။ ဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။
နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။
နဝ။ နိဿယပစ္စယေန ပစ္စယော။ နဝ။

ဥပနိဿယ

၂၈။ ဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—ဂန္ထာ ဂန္ထာနံ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

၂၉။ နောဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-

နိဿယော။ပ။ ။ပကဏ္ဍပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။
မာနံ ဇေယတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ
ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ
ဥပနိဿာယပစ္စယေန ပစ္စယော။ (၁)

နောဂန္တော ဓမ္မော ဂန္တဿ ဓမ္မဿ ဥပနိဿာယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကဏ္ဍပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ
ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ
ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿာယပစ္စယေန ပစ္စယော။ (၂)

နောဂန္တော ဓမ္မော ဂန္တဿ စ နောဂန္တဿ စ ဓမ္မဿ ဥပနိဿာယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကဏ္ဍပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေယတိ။
ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ
ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ဂန္တနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿာယ-
ပစ္စယေန ပစ္စယော။ (၃)

ဂန္တော စ နောဂန္တော စ ဓမ္မော ဂန္တဿ ဓမ္မဿ ဥပနိဿာယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကဏ္ဍပနိဿယော။ တီဏိ။ (အာရမ္မဏနယေန ကာတဗ္ဗာ။)

ပုရေဇာတာဒိ

၃၀။ နောဂန္တော ဓမ္မော နောဂန္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—
စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ
ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—
စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။
ဝတ္ထု နောဂန္တနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နောဂန္တော ဓမ္မော ဂန္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။
အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။
ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊

ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဂန္တာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောဂန္တော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဂန္တာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဂန္တာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတပစ္စယေန ပစ္စယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မ

၃၁။ နောဂန္တော ဓမ္မော နောဂန္ထဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နောဂန္တော စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ နာနာက္ခဏိကာ နောဂန္တော စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောဂန္တော ဓမ္မော ဂန္ထဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နောဂန္တော စေတနာ သမ္ပယုတ္တကာနံ ဂန္တာနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောဂန္တော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နောဂန္တော စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဂန္တာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၃၂။ နောဂန္တော ဓမ္မော နောဂန္ထဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ နဝ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။

ဝိပ္ပယုတ္တ

၃၃။ ဂန္တော ဓမ္မော နောဂန္ထဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ)။ (၁)

နောဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဂန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဂန္ဓာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

ဂန္ထော စ နောဂန္ထော စ ဓမ္မော နောဂန္ထဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အတ္ထိ

၃၄။ ဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စသဒိသံ။)

ဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ ဂန္ထာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဂန္ထာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စသဒိသံ။) (၃)

၃၅။ နောဂန္ထော ဓမ္မော နောဂန္ထဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

နောဂန္ထော ဓမ္မော ဂန္ထဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတာ နောဂန္ထာ ခန္ဓာ ဂန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္မ ရာဂေါ ဥပ္ပဇတိ။ ဒိဋ္ဌိ ဥပ္ပဇတိ။ ဒေါမနဿံ ဥပ္ပဇတိ။ ဝတ္ထု ဂန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

နောဂန္ထော ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော နောဂန္ထော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ ဂန္ဓာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဂန္ဓာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု ဂန္ဓာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၃၆။ ဂန္ထော စ နောဂန္ထော စ ဓမ္မော ဂန္ထဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော သီလဗ္ဗတပရာမာသော ကာယဂန္ထော စ သမ္ပယုတ္တကာ စ ခန္ဓာ အဘိဇ္ဈာကာယဂန္ထဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ခု။) သဟဇာတော သီလဗ္ဗတပရာမာသော ကာယဂန္ထော စ ဝတ္ထု စ အဘိဇ္ဈာကာယဂန္ထဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ခု။) (၁)

ဂန္ထော စ နောဂန္ထော စ ဓမ္မော နောဂန္ထဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော နောဂန္ထော ဧကော ခန္ဓော စ ဂန္ထော စ တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဂန္ဓာ စ ဝတ္ထု စ နောဂန္ဓာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတော ဂန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဂန္ဓာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဂန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဂန္ဓာ စ ရူပဇိဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဂန္ထော စ နောဂန္ထော စ ဓမ္မော ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော နောဂန္ထော ဧကော ခန္ဓော စ သီလဗ္ဗတပရာမာသော ကာယဂန္ထော စ တိဏ္ဍနံ ခန္ဓာနံ အဘိဇ္ဈာကာယဂန္ထဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ သဟဇာတော သီလဗ္ဗတပရာမာသော ကာယဂန္ထော စ ဝတ္ထု စ အဘိဇ္ဈာကာယဂန္ထဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (စက္ခု။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဥပနိဿယေ နဝ၊
ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊
ဝိပါကေ ဧကံ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊
သမ္ပယုတ္တေ နဝ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ
နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၃၈။ ဂန္တော ဓမ္မော ဂန္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဂန္တော ဓမ္မော နောဂန္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟ-
ဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (၂)

ဂန္တော ဓမ္မော ဂန္တဿ စ နောဂန္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၃၉။ နောဂန္တော ဓမ္မော နောဂန္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောဂန္တော ဓမ္မော ဂန္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၂)

နောဂန္တော ဓမ္မော ဂန္တဿ စ နောဂန္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၄၀။ ဂန္ထော စ နောဂန္ထော စ ဓမ္မာ ဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဂန္ထော စ နောဂန္ထော စ ဓမ္မာ နောဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ဂန္ထော စ နောဂန္ထော စ ဓမ္မာ ဂန္ထဿ စ နောဂန္ထဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၄၂။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ။ပ။ နအနန္တရေ နဝ၊ နသမနန္တရေ
နဝ၊ နအညမညေ တိဏိ၊ နဥပနိဿယေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

၄၃။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-
ပဒါနိ ပရိပုဏ္ဏာနိ ကာတဗ္ဗာနိ။) အဝိဂတေ နဝ။

ဂန္ထဒုကံ နိဋ္ဌိတံ။

၂၇-ဂန္ထနိယဒုက ၁-၇-ဝါရသတ္တက

၄၄။ ဂန္ထနိယံ ဓမ္မံ ပဋိစ္စ ဂန္ထနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဂန္ထနိယံ ဧကံ ခန္ဓံ။ (သံခိတ္တံ။)

(ယထာ စူဠန္တရဒုကေ လောကီယဒုကံ၊ ဧဝံ ဝိဘဇိတဗ္ဗံ။ နိန္နာနာကရဏံ။)

ဂန္ထနိယဒုကံ နိဋ္ဌိတံ။

၂၈-ဂန္ထသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေဘု

၄၅။ ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ ဂန္ထသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဂန္ထသမ္ပယုတ္တော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတေ ခန္ဓေ ပဋိစ္စ လောဘော စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒေါမနဿသဟဂတေ
ခန္ဓေ ပဋိစ္စ ပဋိဿံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ လောဘော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿ-
သဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ပဋိဿံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ (၃)

၄၆။ ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဂန္ထဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိဿံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ။ (သံခိတ္တံ။) (၁)

ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိဿံ ပဋိစ္စ သမ္ပယုတ္တကာ
ခန္ဓာ။ (၂)

ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိဿံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၄၇။ ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ

လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓဉ္စ ပဋိဃဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ခန္ဓေ စ ပဋိဃဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓဉ္စ ပဋိဃဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အာရမ္မဏ

၄၈။ ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဂန္ထသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ ပဋိစ္စ လောဘော။ ဒေါမနဿသဟဂတေ ခန္ဓေ ပဋိစ္စ ပဋိဃံ။ (၂)

ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ လောဘော စ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ပဋိဃဉ္စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၉။ ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဂန္ထဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိဃံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ လောဘဉ္စ
ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓဉ္စ ပဋိဃဉ္စ
ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၀။ ဟေတုယာ နဝ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ နဝ၊ အနန္တရေ ဆ၊
သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ
ဆ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ
နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ နဝ၊
အတ္တိယာ နဝ၊ နတ္တိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၅၁။ ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ အဟေတုကံ ဂန္ထဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။)
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၂။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ သတ္တံ။ (နပုရေဇာတေ ဝိဘဇ္ဈေန အရူပံ ပဌမံ

ကာတဗ္ဗံ။ ရူပံ ယတ္ထ လဗ္ဘတိ၊ ပစ္စာ ကာတဗ္ဗံ။ ပဋိဃဉ္စ အရူပေ နတ္ထိ။)
နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊
နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ
တိဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၅၃။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ (ဧဝံ
ဂဏေတဗ္ဗံ။ သံခိတ္တံ။) နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၅၄။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။
(သဟဇာတဝါရောပိ ဧဝံ ကာတဗ္ဗော။)

၂၈-ဂန္ထသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၅၅။ ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တိဏိ။ (ပဋိစ္စသဒ္ဓိသာ။)

ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဂန္ထဝိပ္ပယုတ္တံ ဧကံ ခန္တံ ပစ္စယာ။ပ။ ပဋိသန္တိက္ခဏေ။ပ။ ခန္တေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု
ပစ္စယာ ခန္တာ။ ဧကံ မဟာဘူတံ။ပ။ ဝတ္ထု ပစ္စယာ ဂန္ထဝိပ္ပယုတ္တာ ခန္တာ။ (၁)

ဂန္ထဝိပွယုတ္တံ ဓမ္မံ ပစ္စယာ ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
 ဝတ္ထု ပစ္စယာ ဂန္ထသမ္ပယုတ္တကာ ခန္ဓာ။ ဒိဋ္ဌိဂတဝိပွယုတ္တံ လောဘံ ပစ္စယာ
 သမ္ပယုတ္တကာ ခန္ဓာ။ ပဋိဗ္ဗံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဂန္ထဝိပွယုတ္တံ ဓမ္မံ ပစ္စယာ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပွယုတ္တော စ ဓမ္မော
 ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဂန္ထသမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ
 ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တံ လောဘံ ပစ္စယာ သမ္ပယုတ္တကာ
 ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိဗ္ဗံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနံ
 ရူပံ။ ဝတ္ထု ပစ္စယာ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ။
 ဝတ္ထု ပစ္စယာ ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဗ္ဗဉ္စ။ (၃)

၅၆။ ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပွယုတ္တဉ္စ ဓမ္မံ ပစ္စယာ ဂန္ထသမ္ပယုတ္တော ဓမ္မော
 ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော
 ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
 လောဘဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ
 ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိဗ္ဗဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပွယုတ္တဉ္စ ဓမ္မံ ပစ္စယာ ဂန္ထဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
 ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ပစ္စယာ စိတ္တ-
 သမုဋ္ဌာနံ ရူပံ။ ဒေါမနဿသဟဂတေ ခန္ဓေ စ ပဋိဗ္ဗဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
 ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ လောဘော။
 ဒေါမနဿသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ပဋိဗ္ဗံ။ (၂)

ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပွယုတ္တဉ္စ ဓမ္မံ ပစ္စယာ ဂန္ထသမ္ပယုတ္တော စ ဂန္ထ-
 ဝိပွယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
 ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဂန္ထသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
 စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ
 လောဘဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
 ဒေါမနဿသဟဂတံ ဧကံ ခန္ဓဉ္စ ပဋိဗ္ဗဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနံ
 ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
 ပစ္စယာ တယော ခန္ဓာ လောဘော စ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ
 ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ ပဋိဗ္ဗဉ္စ။ပ။ ဒွေ ခန္ဓေ။ပ။
 (သံခိတ္တံ) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဧကံ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂိဝါရ

နယောဘု

၅၈။ ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ ဂန္ထဝိပ္ပယုတ္တံ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ (ယာဝ
အသညသတ္တာ။) စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ ဂန္ထဝိပ္ပယုတ္တော ခန္ဓာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုပစ္စယာ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၉။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ။ပ။ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ သတ္တ၊ နပစ္ဆာ-
ဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ
ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊
နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၆၀။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ (ဧဝံ
ဂဏေတဗ္ဗံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၆၁။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၂၈-ဂန္ထသမ္ပယုတ္တဇုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေဘု

၆၂။ ဂန္ထသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဂန္ထသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ သံသဋ္ဌော လောဘော။ ဒေါမနဿသဟဂတေ ခန္ဓေ သံသဋ္ဌံ ပဋိဃံ။ (၂)

ဂန္ထသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ လောဘော စ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ ပဋိဃဉ္စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၆၃။ ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထဝိပ္ပယုတ္တံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိဃံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထဝိပ္ပယုတ္တဉ္စ ဓမ္မံ သံသဋ္ဌော ဂန္ထသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘသဟဂတံ ဧကံ ခန္ဓဉ္စ

လောဘဉ္စ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဒေါမနဿသဟဂတံ
ဧကံ ခန္ဓဉ္စ ပဋိဃဉ္စ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၆၄။ ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဆ၊ (သဗ္ဗတ္ထ ဆ။)
ဝိပါကေ ဧကံ၊ အာဟာရေ ဆ။ပ။ အဝိဂတေ ဆ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နဟေတု

၆၅။ ဂန္ထဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကံ ဂန္ထဝိပ္ပယုတ္တံ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၆၆။ နဟေတုယာ ဧကံ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာ-
ဇာတေ ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဆ။

၃-ပစ္စယာနုလောမပစ္စနိယ

၆၇။ ဟေတုပစ္စယာ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ
ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဝိပ္ပယုတ္တေ ဆ။

၄-ပစ္စယပစ္စနိယာနုလောမ

၆၈။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ။ပ။ အဝိဂတေ ဧကံ။

(သမ္ပယုတ္တဝါရော သံသဋ္ဌဝါရသဒိသော။)

၂၈-ဂန္ထသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၆၉။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တာ ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော ဟေတု လောဘဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတော ဟေတု ပဋိဃဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတော ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ပဋိဃဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၇၀။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထဝိပ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ

ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိဃံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္တိက္ခဏေ။ပ။ (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိဃံ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိဃံ သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၇၁။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ
ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော
ဟေတု စ လောဘော စ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။
ဒေါမနဿသဟဂတော ဟေတု စ ပဋိဃဉ္စ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတု-
ပစ္စယေန ပစ္စယော။ (၁)

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော ဟေတု စ
လောဘော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿ-
သဟဂတော ဟေတု စ ပဋိဃဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ
ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တ-
လောဘသဟဂတော ဟေတု စ လောဘော စ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတော
ဟေတု စ ပဋိဃဉ္စ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၇၂။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တေ ခန္ဓေ အာရမ္မ ဂန္ထသမ္ပယုတ္တကာ ခန္ဓာ

ဥပ္ပဇ္ဇန္တိ။ (တိသုပိ မူလာ ပုစ္ဆိတဗ္ဗာ။) ဂန္ထသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ
ဂန္ထဝိပ္ပယုတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဂန္ထသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ ဒိဋ္ဌိဂတဝိပ္ပယုတ္တ-
လောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ ဒေါမနဿသဟဂတာ
ခန္ဓာ စ ပဋိဃဉ္စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၃။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။
ပုဗ္ဗေ သုစိတ္တာနိ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အရိယာ
မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။
နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ ဂန္ထဝိပ္ပယုတ္တေ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။
ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိတ္တေ ကိလေသေ ဇာနန္တိ။
စက္ခု။ပ။ ဝတ္ထု ဂန္ထဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ပဋိဃဉ္စ အနိစ္စတော။ပ။
ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ ဂန္ထဝိပ္ပယုတ္တော ရာဂေါ
ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ
ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏတိ။ စေတောပရိယဉာဏေန
ဂန္ထဝိပ္ပယုတ္တစိတ္တသမင်္ဂီဿ စိတ္တံ ဇာနတိ။ အာကာသာနဉ္စာယတနံ ဝိညာ-
ဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
ဂန္ထဝိပ္ပယုတ္တာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာ-
နဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ
အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ တံ
အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ ဂန္ထသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (သံခိတ္တံ။) (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု ဂန္ထဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ
ပဋိဃဉ္စ အာရဟ္တ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ
ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၄။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဒေါမနဿသဟဂတေ ခန္ဓေ စ ပဋိဃဉ္စ အာရဟ္တ ဂန္ထသမ္ပယုတ္တကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဒေါမနဿသဟဂတေ ခန္ဓေ စ ပဋိဃဉ္စ အာရဟ္တ ဂန္ထဝိပ္ပယုတ္တကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဒေါမနဿသဟဂတေ ခန္ဓေ စ ပဋိဃဉ္စ အာရဟ္တ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၇၅။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဂန္ထသမ္ပယုတ္တေ ခန္ဓေ ဂရံ ကတွာ ဂန္ထသမ္ပယုတ္တကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ။ သဟဇာတာဓိပတိ—ဂန္ထသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဂန္ထသမ္ပယုတ္တေ ခန္ဓေ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ဥပ္ပဇ္ဇတိ။ ။ သဟဇာတာဓိပတိ—ဂန္ထသမ္ပယုတ္တာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာဓိပတိ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာဓိပတိ ပဋိဃဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဂန္ထသမ္ပယုတ္တေ ခန္ဓေ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ ။ သဟဇာတာဓိပတိ—ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ပဋိဃဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၇၆။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရံ ကတွာ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ သုစိတ္တာနိ ဂရံ ကတွာ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရံ ကတွာ ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ၊ ဖလာ ဝုဋ္ဌဟိတွာ ဖလံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂရံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု ဂန္ထဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ ကတွာ ဂန္ထဝိပ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ။ သဟဇာတာဓိပတိ—ဂန္ထဝိပ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု ဂန္ထဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရံ ကတွာ ဂန္ထသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—စက္ခု။ပ။ ဝတ္ထု ဂန္ထဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၇။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဂန္ထသမ္ပယုတ္တကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလာ ပုစ္ဆိတဗ္ဗာ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ဥပ္ပဇ္ဇတိ။ (မူလာ ပုစ္ဆိတဗ္ဗာ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

အနန္တရ

၇၈။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဂန္ထသမ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဂန္ထသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလာ ပုစ္ဆိတဗ္ဗာ။) ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ဒိဋ္ဌိဂတဝိပ္ပယုတ္တဿ လောဘဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ပဋိဃဿ အနန္တရပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလာ ပုစ္ဆိတဗ္ဗာ။) ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၉။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ပစ္စိမဿ ပစ္စိမဿ ဒိဋ္ဌိဂတဝိပ္ပယုတ္တဿ လောဘဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ ပဋိဃံ ပစ္စိမဿ ပစ္စိမဿ ပဋိဃဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဂန္ထဝိပ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဂန္ထဝိပ္ပယုတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ ပဋိဃံ ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဂန္ထသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ

အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ ပဋိဃံ ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿ-
သဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ
ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ၊ ဒေါမနဿ-
သဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၈၀။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မာ ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ
ခန္ဓာ စ လောဘော စ ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ ခန္ဓာ
စ ပဋိဃဉ္စ ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ (မူလာ ပုစ္ဆိတဗ္ဗာ။) ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာ ခန္ဓာ စ လောဘော စ ပစ္စိမဿ ပစ္စိမဿ ဒိဋ္ဌိဂတဝိပ္ပယုတ္တဿ
လောဘဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ
ခန္ဓာ စ ပဋိဃဉ္စ ပစ္စိမဿ ပစ္စိမဿ ပဋိဃဿ အနန္တရပစ္စယေန ပစ္စယော။
ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿ-
သဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလာ
ပုစ္ဆိတဗ္ဗာ။) ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ
လောဘော စ ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ
လောဘဿ စ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒေါမနဿသဟဂတာ
ခန္ဓာ စ ပဋိဃဉ္စ ပစ္စိမာနံ ပစ္စိမာနံ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ
စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၈၁။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ သမနန္တရပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။
နိဿယပစ္စယေန ပစ္စယော။

ဥပနိဿယ

၈၂။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော — ဂန္ထသမ္ပယုတ္တာ ခန္ဓာ ဂန္ထ-
သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။

တီဏိပိ ဥပနိဿယာ။) ဂန္ထသမ္ပယုတ္တာ ခန္ဓာ ဂန္ထဝိပ္ပယုတ္တာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ။ တီဏိပိ ဥပနိဿယာ။) ဂန္ထသမ္ပယုတ္တာ ခန္ဓာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၃)

၈၃။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယှေတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ပညာ။ ရာဂေါ။ပ။ ပတ္တနာ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ ဒေါသဿ။ မောဟဿ။ မာနဿ။ ပတ္တနာယ။ပ။ ဖလ-သမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-ယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေယှေတိ။ ဒိဋ္ဌိ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ မာနံ။ ပတ္တနံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ ဒေါသဿ။ မောဟဿ။ မာနဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (တီဏိပိ ဥပနိဿယာ။) သဒ္ဓံ ဥပနိဿာယ မာနံ ဇေယှေတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ပညာ။ ရာဂေါ။ ဒေါသော။ မောဟော။ မာနော။ ပတ္တနာ။ပ။ သေနာသနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ, ဒေါမနဿ-သဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၈၄။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊

ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဒိဋ္ဌိဂတဝိပွယုတ္တလောဘ-
သဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ
ဂန္ထသမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတပုံ။)
ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿ-
သဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ဂန္ထဝိပွယုတ္တာနံ ခန္ဓာနံ ဒိဋ္ဌိဂတဝိပွယုတ္တ-
လောဘဿ စ ပဋိဃဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတပုံ။)
ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿ-
သဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတာနံ ခန္ဓာနံ
လောဘဿ စ၊ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၈၅။ ဂန္ထဝိပွယုတ္တော ဓမ္မော ဂန္ထဝိပွယုတ္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—
စက္ခု။ပ။ ဝတ္ထု အနိစ္စတော ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ
အာရဟ္မ ဂန္ထဝိပွယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ
ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ
သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယ-
ဝိညာဏဿ။ပ။ ။ ဝတ္ထုပုရေဇာတံ—စက္ခုယတနံ စက္ခုဝိညာဏဿ။ပ။
ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု ဂန္ထဝိပွယုတ္တာနံ ခန္ဓာနံ ဒိဋ္ဌိဂတ-
ဝိပွယုတ္တဿ လောဘဿ စ ပဋိဃဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပွယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—
စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္မ ဂန္ထသမ္ပယုတ္တော
ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု
ဂန္ထသမ္ပယုတ္တကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ဂန္ထဝိပွယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပွယုတ္တဿ စ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။
အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အာရဟ္မ ဒိဋ္ဌိဂတဝိပွယုတ္တလောဘ-
သဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ
ဥပ္ပဇ္ဇန္တိ။ ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတာနံ

ခန္ဓာနံ လောဘဿ စ၊ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ
ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတ

၈၆။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ ဧကံ။

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ ဧကံ။

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ
ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အာသေဝန

၈၇။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာသေဝန-
ပစ္စယေန ပစ္စယော။ (အနန္တရသဒိသံ။ အာဝဇ္ဇနာပိ ပုဋ္ဌာနမ္ပိ နတ္ထိ။)

ကမ္မ

၈၈။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ ဂန္ထသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန
ပစ္စယော။ (၁)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ ဂန္ထသမ္ပယုတ္တာ စေတနာ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာ စေတနာ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ဒေါမနဿသဟဂတာ စေတနာ ပဋိဃဿ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ။ နာနာက္ခဏိကာ ဂန္ထသမ္ပယုတ္တာ စေတနာ
ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ

စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ စေတနာ သမ္ပယုတ္တကာနံ
ခန္ဓာနံ ပဋိဃဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

၈၉။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ ဂန္ထဝိပ္ပယုတ္တော
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ။ နာနာက္ခဏိကာ ဂန္ထဝိပ္ပယုတ္တော စေတနာ
ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါကာဒိ

၉၀။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ ဇကံ။

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန
ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန
ပစ္စယော။ ဆ။

ဝိပ္ပယုတ္တ

၉၁။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။ ဝိဘဇိတဗ္ဗံ။) (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ဗုဒ္ဓေဇာတံ ဝတ္ထု ဂန္ထသမ္ပယုတ္တကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုဒ္ဓေဇာတံ ဝတ္ထု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာနံ ခန္ဓာနံ လောဘဿ စ၊ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ
စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

၉၂။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ။ ပစ္ဆာဇာတာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ, ဒေါမနဿ-သဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တ-ပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၉၃။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စသဒ္ဓိသံ။) (၁)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ၊ ဝိဘဇိတဗ္ဗံ။) (၂)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စသဒ္ဓိသံ။) (၃)

၉၄။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ၊ ဝိဘဇိတဗ္ဗံ။) (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဇာတာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော သမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ဒေါမနဿသဟဂတံ ပဋိဃံ သမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ဂန္ထသမ္ပယုတ္တော ရာဂေါ။ပ။ ဒိဋ္ဌိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထု ဂန္ထသမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဇာတာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိဃံ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ

ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ။ ပုရေဇာတံ စက္ကံ။ပ။ ဝတ္ထု အာရဗ္ဗ
ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ၊ ဒေါမနဿ-
သဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ
ခန္ဓာနံ လောဘဿ စ၊ ဒေါမနဿသဟဂတာနံ ခန္ဓာနံ ပဋိဃဿ စ
အတ္ထိပစ္စယေန ပစ္စယော။ (၃)

၉၅။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မာ ဂန္ထသမ္ပယုတ္တဿ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတော
ဂန္ထသမ္ပယုတ္တော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဗ္ဗဇာတော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာ ဧကော ခန္ဓော စ လောဘော စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ဒေါမနဿသဟဂတာ ဧကော ခန္ဓော စ
ပဋိဃဉ္စ တိဏ္ဍန္တံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မာ ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ ။ သဗ္ဗဇာတော ဂန္ထသမ္ပယုတ္တာ ခန္ဓာ စ မဟာဘူတာ စ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဗ္ဗဇာတော ဒိဋ္ဌိဂတဝိပ္ပယုတ္တ-
လောဘသဟဂတာ ခန္ဓာ စ လောဘော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ သဗ္ဗဇာတော ဒေါမနဿသဟဂတာ ခန္ဓာ စ
ပဋိဃဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တ-
လောဘသဟဂတာ ခန္ဓာ စ ဝတ္ထု စ လောဘဿ အတ္ထိပစ္စယေန ပစ္စယော။
ဒေါမနဿသဟဂတာ ခန္ဓာ စ ဝတ္ထု စ ပဋိဃဿ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ၊
ဒေါမနဿသဟဂတာ ခန္ဓာ စ ပဋိဃဉ္စ ပုရေဇာတဿ ဣမဿ ကာယဿ
အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဂန္ထသမ္ပယုတ္တာ ခန္ဓာ စ ကဗဇ္ဇိ-
ကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတော ဂန္ထသမ္ပယုတ္တာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မာ ဂန္ထသမ္ပယုတ္တဿ စ ဂန္ထ-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။
သဗ္ဗဇာတော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ဧကော ခန္ဓော စ

လောဘော စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္တိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဒေါမနဿသဟဂတော ဧကော
 ခန္ဓော စ ပဋိဃဉ္စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္တိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟ-
 ဂတော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ လောဘဿ စ အတ္တိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဒေါမနဿသဟဂတော
 ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍန္တံ ခန္ဓာနံ ပဋိဃဿ စ အတ္တိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
 သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊
 ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အသေဝနေ
 နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါဏေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊
 ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္တိယာ
 နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၉၇။ ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
 ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
 ပစ္စယော။ (၁)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
 ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ
 အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
 ပစ္စယေန ပစ္စယော။ (၃)

၉၈။ ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ဂန္ထဝိပ္ပယုတ္တော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၉၉။ ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၁)

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္ပယုတ္တော စ ဂန္ထဝိပ္ပယုတ္တော စ ဓမ္မော ဂန္ထသမ္ပယုတ္တဿ စ ဂန္ထဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

၁၀၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနီယ

ဟေတုဒုက

၁၀၁။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ နဝ၊ နသမနန္တရေ နဝ၊ နအညမညေ တီဏိ၊ နဥပနိဿယေ နဝ။ပ။ နမဂ္ဂေ

နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ နဝ၊ နော-
ဝိဂတေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၁၀၂။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (အနုလောမ-
မာတိကာ ဝိတ္တာရေတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

ဂန္ထသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၂၉-ဂန္ထဂန္ထနိယဒုက ၁-ပဋိစ္စဝါရ

ဟေတု

၁၀၃။ ဂန္ထဉ္စေ ဂန္ထနိယဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထော စေ ဂန္ထနိယော စ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထံ ပဋိစ္စ အဘိဇ္ဈာ-
ကာယဂန္ထော၊ အဘိဇ္ဈာကာယဂန္ထံ ပဋိစ္စ သီလဗ္ဗတပရာမာသော ကာယ-
ဂန္ထော၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထံ ပဋိစ္စ အဘိဇ္ဈာကာယဂန္ထော၊
အဘိဇ္ဈာကာယဂန္ထံ ပဋိစ္စ ဣဒံသစ္စာဘိနိဝေသကာယဂန္ထော။ (၁)

ဂန္ထဉ္စေ ဂန္ထနိယဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထနိယော စေ နော စ ဂန္ထော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ (၂)

ဂန္ထဉ္စေ ဂန္ထနိယဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထော စေ ဂန္ထနိယော စ ဂန္ထနိယော
စေ နော စ ဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ (၁)

(ပဋိစ္စဝါရမ္ဘိ သဟဇာတဝါရမ္ဘိ ပစ္စယဝါရမ္ဘိ နိဿယဝါရမ္ဘိ သံသဋ္ဌဝါရမ္ဘိ
သမ္ပယုတ္တဝါရမ္ဘိ ဂန္ထဒုကသဒိသံ၊ နိဇ္ဇာနာကရဏံ။)

၂၉-ဂန္ထဂန္ထနိယဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟောဘု

၁၀၄။ ဂန္ထော စေဝ ဂန္ထနိယော စ ဓမ္မော ဂန္ထဿ စေဝ ဂန္ထနိယဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထာ ဟေတူ သမ္ပယုတ္တကာနံ ဂန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (ဧဝံ နဝ ပဉ္စာ ဝိတ္ထာရေတဗ္ဗာ။)

အာရမ္မဏ

၁၀၅။ ဂန္ထော စေဝ ဂန္ထနိယော စ ဓမ္မော ဂန္ထဿ စေဝ ဂန္ထနိယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဂန္ထေ အာရဗ္ဗ ဂန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) ဂန္ထေ အာရဗ္ဗ ဂန္ထနိယာ စေဝ နော စ ဂန္ဓာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) ဂန္ထေ အာရဗ္ဗ ဂန္ဓာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၁၀၆။ ဂန္ထနိယော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထနိယဿ စေဝ နော စ ဂန္ထဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ အရိယာ ဂေါတြဘုံ ပစ္စဝေက္ခန္တိ။ ဝေါဒါနံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ စက္ခု။ပ။ ဝတ္ထု ဂန္ထနိယေ စေဝ နော စ ဂန္ထေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ (သဗ္ဗံ ဝိတ္ထာရေတဗ္ဗံ။) အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ဂန္ထနိယော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထဿ စေဝ ဂန္ထနိယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ အဿာဒေတိ အဘိနန္တတိ။ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု ဂန္ထနိယေ စေဝ နော စ ဂန္ထေ ခန္ဓေ အဿာဒေတိ အဘိနန္တတိ။ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

ဂန္ထနိယော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထဿ စေဝ ဂန္ထနိယဿ စ ဂန္ထနိယဿ စေဝ နော စ ဂန္ထဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု ဂန္ထနိယေ စေဝ နော စ ဂန္ထေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ဂန္ထာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (ဧဝံ ဣတရေပိ တီဏိ ဝိတ္တာရေတဗ္ဗာ။) (၃)

(အာရပ္ပ ကာတဗ္ဗာ။ ဣမသ္မိံ ဒုကေ လောကုတ္တရံ နတ္ထိ၊ ဂန္ထဒုကသဒိသံ၊ နိန္ဒာနာကရဏံ။ “ဂန္ထနိယ”န္တိ နိယာမေတမ္ပံ။ ။ မဂ္ဂေ နဝ ပဉ္စာ ကာတဗ္ဗာ။)

ဂန္ထဂန္ထနိယဒုကံ နိဋ္ဌိတံ။

၃၀-ဂန္ထဂန္ထသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-၄-ပစ္စယစတုက္က

ဟေတု

၁၀၇။ ဂန္ထဉ္စေဝ ဂန္ထသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထံ ပဋိစ္စ အဘိဇ္ဈာကာယဂန္ထော၊ အဘိဇ္ဈာကာယဂန္ထံ ပဋိစ္စ သီလဗ္ဗတပရာမာသော ကာယဂန္ထော၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထံ ပဋိစ္စ အဘိဇ္ဈာကာယဂန္ထော၊ အဘိဇ္ဈာကာယဂန္ထံ ပဋိစ္စ ဣဒံသစ္စာဘိနိဝေသော ကာယဂန္ထော။ (၁)

ဂန္ထဉ္စေဝ ဂန္ထသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဂန္ထဉ္စေဝ ဂန္ထသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သီလဗ္ဗတပရာမာသံ ကာယဂန္ထံ ပဋိစ္စ အဘိဇ္ဈာကာယဂန္ထော သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ခု။) (၃)

၁၀၈။ ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထံ ဓမ္မံ ပဋိစ္စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထံ ဓမ္မံ ပဋိစ္စံ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထေ ခန္ဓေ ပဋိစ္စံ ဂန္ထာ။ (၂)

ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထံ ဓမ္မံ ပဋိစ္စံ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထံ ဧကံ ခန္ဓံ ပဋိစ္စံ တယော ခန္ဓာ ဂန္ထာ စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၁၀၉။ ဂန္ထဉ္စေ ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထဉ္စ ဓမ္မံ ပဋိစ္စံ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထေ စ သမ္ပယုတ္တဂေ စ ခန္ဓေ ပဋိစ္စံ ဂန္ထာ။ (၁)

ဂန္ထဉ္စေ ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထဉ္စ ဓမ္မံ ပဋိစ္စံ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထံ ဧကံ ခန္ဓဉ္စ ဂန္ထေ စ ပဋိစ္စံ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၂)

ဂန္ထဉ္စေ ဂန္ထသမ္ပယုတ္တဉ္စ ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထဉ္စ ဓမ္မံ ပဋိစ္စံ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထသမ္ပယုတ္တဉ္စေ နော စ ဂန္ထံ ဧကံ ခန္ဓဉ္စ သီလဗ္ဗတပရာမာသံ ကာယဂန္ထဉ္စ ပဋိစ္စံ တယော ခန္ဓာ အဘိဇ္ဈာကာယဂန္ထော စ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ ဗန္ဓိတဗ္ဗံ။ သံခိတ္တံ။) (၃)

၁၁၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

—

၂-ပစ္စနိယ

၁၁၁။ ဂန္ထဉ္စေ ဂန္ထသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စံ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ (သံခိတ္တံ။)

(ဣဓ နဟေတုပစ္စယော နတ္ထိ။) နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါဏေ နဝ၊ နဝိပ္ပယုတ္တေ နဝ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယ-
ဝါရောပိ သံသဋ္ဌဝါရောပိ သမ္မယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ။)

၃၀-ဂန္ထဝင်သမ္မယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေဘု

၁၁၂။ ဂန္ထော စေဝ ဂန္ထသမ္မယုတ္တော စ ဓမ္မော ဂန္ထဿ စေဝ ဂန္ထ-
သမ္မယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထော စေဝ ဂန္ထ-
သမ္မယုတ္တော စ ဟေတူ သမ္မယုတ္တကာနံ ဂန္ထာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဂန္ထော စေဝ ဂန္ထသမ္မယုတ္တော စ ဓမ္မော ဂန္ထသမ္မယုတ္တဿ စေဝ
နော စ ဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထော စေဝ ဂန္ထသမ္မယုတ္တော
စ ဟေတူ သမ္မယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဂန္ထော စေဝ ဂန္ထသမ္မယုတ္တော စ ဓမ္မော ဂန္ထဿ စေဝ ဂန္ထသမ္မယုတ္တဿ စ
ဂန္ထသမ္မယုတ္တဿ စေဝ နော စ ဂန္ထဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ဂန္ထော စေဝ ဂန္ထသမ္မယုတ္တော စ ဟေတူ သမ္မယုတ္တကာနံ ခန္ဓာနံ ဂန္ဓာနဉ္စ
ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၁၃။ ဂန္ထသမ္မယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထသမ္မယုတ္တဿ
စေဝ နော စ ဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထသမ္မယုတ္တော စေဝ
နော စ ဂန္ထော ဟေတူ သမ္မယုတ္တကာနံ ဂန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဂန္ထသမ္မယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထဿ စေဝ ဂန္ထသမ္မယုတ္တဿ
စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ထသမ္မယုတ္တော စေဝ နော စ ဂန္ထော
ဟေတူ သမ္မယုတ္တကာနံ ဂန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဂန္ထသမ္မယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထဿ စေဝ ဂန္ထ-
သမ္မယုတ္တဿ စ ဂန္ထသမ္မယုတ္တဿ စေဝ နော စ ဂန္ထဿ စ ဓမ္မဿ

ဟေတုပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဂန္ဓာနဉ္စ ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၁၄။ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော စ ဓမ္မာ ဂန္ထဿ စေဝ ဂန္ထသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ဓာ စေဝ ဂန္ထသမ္ပယုတ္တာ စ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော စ ဓမ္မာ ဂန္ထသမ္ပယုတ္တဿ စေဝ နော စ ဂန္ထဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ဓာ စေဝ ဂန္ထသမ္ပယုတ္တာ စ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော စ ဓမ္မာ ဂန္ထဿ စေဝ ဂန္ထသမ္ပယုတ္တဿ စ ဂန္ထသမ္ပယုတ္တဿ စေဝ နော စ ဂန္ထဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဂန္ဓာ စေဝ ဂန္ထသမ္ပယုတ္တာ စ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဂန္ဓာနဉ္စ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏာဒိ

၁၁၅။ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တော စ ဓမ္မော ဂန္ထဿ စေဝ ဂန္ထသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဂန္ဓေ အာရဟ္တ ဂန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဂန္ဓေ အာရဟ္တ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဂန္ဓေ အာရဟ္တ ဂန္ဓာ စ ဂန္ထသမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ထော ဓမ္မော ဂန္ထသမ္ပယုတ္တဿ စေဝ နော စ ဂန္ထဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ဓေ ခန္ဓေ အာရဟ္တ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ဓေ ခန္ဓေ အာရဟ္တ ဂန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဂန္ထသမ္ပယုတ္တော စေဝ နော စ ဂန္ဓေ ခန္ဓေ အာရဟ္တ ဂန္ဓာ စ ဂန္ထသမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

(ဧဝံ ဣတရေပိ တီဏိ ပဉ္စာ ကာတဗ္ဗာ။ အာရမ္မဏသဒိသံယေဝ။ အဓိ-ပတိယာပိ အနန္တရေပိ ဥပနိဿယေပိ ဝိဘာဂေါ နတ္ထိ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၁၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ အာဟာရေ တိဏိ၊ ဣန္ဒြိယေ တိဏိ၊ ဈာနေ
တိဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊ ဝိဂတေ နဝ၊
အဝိဂတေ နဝ။

(အရူပံ ယေဝ ပစ္စယံ၊ ဧကေကဿ တိဏိ တိဏိ ကာတဗ္ဗာ။ ။
အာရမ္မဏဉ္စ သဟဇာတဉ္စ ဥပနိဿယဉ္စ နဝသုပိ ပရိဝတ္တေတဗ္ဗံ။ ဧဝံ
ပညာဝါရေပိ သဗ္ဗံ ကာတဗ္ဗံ။)

ဂန္ထဂန္ထသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၃၁-ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုက ၁-ပဋိစ္စဝါရ

ဟေတု

၁၁၇။ ဂန္ထဝိပ္ပယုတ္တဂန္ထနိယံ ဓမ္မံ ပဋိစ္စ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဂန္ထဝိပ္ပယုတ္တံ ဂန္ထနိယံ ဧကံ ဓန္တံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။
(ယထာ စူဠန္တရဒုကေ လောကီယဒုကံ၊ ဧဝံ ဝိတ္တာရေတဗ္ဗံ၊ နိန္နာနာကရဏံ။)

ဂန္ထဝိပ္ပယုတ္တဂန္ထနိယဒုကံ နိဋ္ဌိတံ။

ဂန္ထဂေါစ္ဆကံ နိဋ္ဌိတံ။

၆-၇-ဩဃယောဂဂေါစ္ဆက

၃၂-၄၃-ဩဃာဒိဒုက

၁။ ဩဃံ ဓမ္မံ ပဋိစ္စ ဩဃော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ပ။

၂။ ယောဂံ ဓမ္မံ ပဋိစ္စ ယောဂေါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ပ။ (ဒွေပိ
ဂေါစ္ဆကာ အာသဝဂေါစ္ဆကသဒိသာ၊ နိန္နာနာကရဏာ။)

ဩဃယောဂဂေါစ္ဆကံ နိဋ္ဌိတံ။

ဂ-နိဝရဏဂေါစ္ဆက

၄၄-နိဝရဏဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂဝါရ

ဟောတု

၁။ နိဝရဏံ ဓမ္မံ ပဋိစ္စ နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ ကာမတ္တန္တနိဝရဏံ ပဋိစ္စ ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ ။ ကာမတ္တန္တနိဝရဏံ ပဋိစ္စ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ ။ ဗျာပါဒနိဝရဏံ ပဋိစ္စ ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ ။ ဗျာပါဒနိဝရဏံ ပဋိစ္စ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ ။ ဗျာပါဒနိဝရဏံ ပဋိစ္စ ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ၊ ကုက္ကုစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ ။ ဗျာပါဒနိဝရဏံ ပဋိစ္စ ဥဒ္ဓစ္စနိဝရဏံ၊ ကုက္ကုစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ ။ ဝိစိကိစ္ဆာနိဝရဏံ ပဋိစ္စ ဥဒ္ဓစ္စနိဝရဏံ။ ။ ဥဒ္ဓစ္စနိဝရဏံ ပဋိစ္စ အဝိဇ္ဇာနိဝရဏံ။ (၁)

နိဝရဏံ ဓမ္မံ ပဋိစ္စ နောနိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ နိဝရဏော ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

နိဝရဏံ ဓမ္မံ ပဋိစ္စ နိဝရဏော စ နောနိဝရဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ ကာမတ္တန္တနိဝရဏံ ပဋိစ္စ ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) (၃)

၂။ နောနိဝရဏံ ဓမ္မံ ပဋိစ္စ နောနိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ နောနိဝရဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

နောနိဝရဏံ ဓမ္မံ ပဋိစ္စ နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟောတုပစ္စယာ။ နောနိဝရဏော ခန္ဓေ ပဋိစ္စ နိဝရဏာ။ (၂)

နောနိဝရဏံ ဓမ္မံ ပဋိစ္စ နိဝရဏော စ နောနိဝရဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟောတုပစ္စယာ။ နောနိဝရဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နိဝရဏာ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

၃။ နီဝရဏဉ္စ နောနီဝရဏဉ္စ ဓမ္မံ ပဋိစ္စ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမတ္တန္တနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ထိနမိဒ္ဓနီဝရဏံ၊ ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။ (စက္ကံ။) (၁)

နီဝရဏဉ္စ နောနီဝရဏဉ္စ ဓမ္မံ ပဋိစ္စ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောနီဝရဏံ ဧကံ ခန္ဓဉ္စ နီဝရဏဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ နီဝရဏေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၂)

နီဝရဏဉ္စ နောနီဝရဏဉ္စ ဓမ္မံ ပဋိစ္စ နီဝရဏော စ နောနီဝရဏော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောနီဝရဏံ ဧကံ ခန္ဓဉ္စ ကာမတ္တန္တနီဝရဏဉ္စ ပဋိစ္စ
တယော ခန္ဓာ ထိနမိဒ္ဓနီဝရဏံ၊ ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။ပ။ ဒွေ
ခန္ဓေ စ။ပ။ (စက္ကံ။ သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ၊ အာဟာရေ နဝ။ပ။
အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၅။ နီဝရဏံ ဓမ္မံ ပဋိစ္စ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိတ္တာနီဝရဏံ ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ ဥဒ္ဓစ္စနီဝရဏံ ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ (၁)

နောနီဝရဏံ ဓမ္မံ ပဋိစ္စ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောနီဝရဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နောနီဝရဏံ ဓမ္မံ ပဋိစ္စ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ (၂)

၆။ နီဝရဏဉ္စ နောနီဝရဏဉ္စ ဓမ္မံ ပဋိစ္စ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာ-
နီဝရဏံ။ ဥဒ္ဓစ္စနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ (၁)

နအာရမ္မဏာဒိ

၇။ နီဝရဏံ ဓမ္မံ ပဋိစ္စ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
နီဝရဏေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နောနီဝရဏံ ဓမ္မံ ပဋိစ္စ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
နောနီဝရဏေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) (၁)

နီဝရဏဉ္စ နောနီဝရဏဉ္စ ဓမ္မံ ပဋိစ္စ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ နီဝရဏေ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (သံခိတ္တံ။) နအဓိပတိပစ္စယာ။ နအနန္တရပစ္စယာ။ နသမနန္တရပစ္စယာ။
နအညမညပစ္စယာ။ နဥပနိဿယပစ္စယာ။

နပုရေဇာတ

၈။ နီဝရဏံ ဓမ္မံ ပဋိစ္စ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ ကာမတ္တန္တနီဝရဏံ ပဋိစ္စ ထိနမိဒ္ဓနီဝရဏံ၊ ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။
အရူပေ ကာမတ္တန္တနီဝရဏံ ပဋိစ္စ ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။ အရူပေ
ဝိစိကိစ္ဆာနီဝရဏံ ပဋိစ္စ ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။ အရူပေ ဥဒ္ဓစ္စနီဝရဏံ
ပဋိစ္စ အဝိဇ္ဇာနီဝရဏံ။ (၁)

နီဝရဏံ ဓမ္မံ ပဋိစ္စ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ နီဝရဏေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ နီဝရဏေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
(အဝသေသာ ပညာ သဗ္ဗေ ဝိတ္ထာရေတဗ္ဗာ။ အရူပံ ပဌမံ ကာတဗ္ဗံ။ ရူပံ
ပစ္ဆာ ယထာ လဘတိ။)

၉။ နိဝရဏဉ္စ နောနိဝရဏဉ္စ ဓမ္မံ ပဋိစ္စ နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေ-
ဇာတပစ္စယာ။ အရူပေ နောနိဝရဏေ ခန္ဓေ စ ကာမစ္ဆန္ဒနိဝရဏဉ္စ ပဋိစ္စ
ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ။ (စက္ကံ။) (၁)

နိဝရဏဉ္စ နောနိဝရဏဉ္စ ဓမ္မံ ပဋိစ္စ နောနိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပေ နောနိဝရဏံ ဧကံ ခန္ဓဉ္စ နိဝရဏေ စ ပဋိစ္စ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ နိဝရဏေ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ နိဝရဏေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နိဝရဏဉ္စ နောနိဝရဏဉ္စ ဓမ္မံ ပဋိစ္စ နိဝရဏော စ နောနိဝရဏော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ နပုရေဇာတပစ္စယာ။ အရူပေ နောနိဝရဏံ ဧကံ ခန္ဓဉ္စ ကာမစ္ဆန္ဒ-
နိဝရဏဉ္စ ပဋိစ္စ တယော ခန္ဓာ ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။
(စက္ကံ။ သံခိတ္တံ။) (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဧကံ၊
နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၁။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၁၂။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ။ပ။ မဂ္ဂေ တီဏိ။ပ။ အဝိဂတေ
စတ္တာရိ။

(သဟဇာတဝါရောပိ ဧဝံ ဝိတ္ထာရေတဗ္ဗော။)

၄၄-နိဝရဏဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေဘု

၁၃။ နိဝရဏံ ဓမ္မံ ပစ္စယာ နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တိဏိ။

နောနိဝရဏံ ဓမ္မံ ပစ္စယာ နောနိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောနိဝရဏံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
(ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ နောနိဝရဏာ ခန္ဓာ။ (၁)

နောနိဝရဏံ ဓမ္မံ ပစ္စယာ နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောနိဝရဏေ ခန္ဓေ ပစ္စယာ နိဝရဏာ။ ဝတ္ထု ပစ္စယာ နိဝရဏာ။ (၂)

နောနိဝရဏံ ဓမ္မံ ပစ္စယာ နိဝရဏော စ နောနိဝရဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ နောနိဝရဏံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ နိဝရဏာ စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ နိဝရဏာ။ မဟာဘူတေ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ နိဝရဏာ စ သမ္ပယုတ္တကာ စ
ခန္ဓာ။ (၃)

၁၄။ နိဝရဏဉ္စ နောနိဝရဏဉ္စ ဓမ္မံ ပစ္စယာ နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကာမတ္တန္တနိဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ ထိနမိဒ္ဓ-
နိဝရဏံ ဥဒ္ဓစ္စနိဝရဏံ အဝိဇ္ဇာနိဝရဏံ။ (စက္ကံ။) ကာမတ္တန္တနိဝရဏဉ္စ ဝတ္ထုဉ္စ
ပစ္စယာ ထိနမိဒ္ဓနိဝရဏံ ဥဒ္ဓစ္စနိဝရဏံ အဝိဇ္ဇာနိဝရဏံ။ (စက္ကံ။) (၁)

နိဝရဏဉ္စ နောနိဝရဏဉ္စ ဓမ္မံ ပစ္စယာ နောနိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောနိဝရဏံ ဧကံ ခန္ဓဉ္စ နိဝရဏဉ္စ ပစ္စယာ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ နိဝရဏဉ္စ ဝတ္ထုဉ္စ ပစ္စယာ သမ္ပယုတ္တကာ
ခန္ဓာ။ နိဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ နိဝရဏေ စ
မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နိဝရဏဉ္စ နောနိဝရဏဉ္စ ဓမ္မံ ပစ္စယာ နိဝရဏော စ နောနိဝရဏော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောနိဝရဏံ ဧကံ ခန္ဓဉ္စ ကာမတ္တန္တနိဝရဏဉ္စ
ပစ္စယာ တယော ခန္ဓာ ထိနမိဒ္ဓနိဝရဏံ ဥဒ္ဓစ္စနိဝရဏံ အဝိဇ္ဇာနိဝရဏံ။ပ။ ဒွေ

ခန္ဓေ။ပ။ (စက္ကံ။) ကာမတ္တန္တနီဝရဏဉ္စ ဝတ္ထုဉ္စ ပစ္စယာ ထိနမိဒ္ဓနီဝရဏံ
ဥဒ္ဓစ္စနီဝရဏံ အဝိဇ္ဇာနီဝရဏံ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။ သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ။ပ။
အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နဟေတု

၁၆။ နီဝရဏံ ဓမ္မံ ပစ္စယာ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာနီဝရဏံ ပစ္စယာ အဝိဇ္ဇာနီဝရဏံ။ ဥဒ္ဓစ္စနီဝရဏံ ပစ္စယာ အဝိဇ္ဇာ-
နီဝရဏံ။ (၁)

နောနီဝရဏံ ဓမ္မံ ပစ္စယာ နောနီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောနီဝရဏံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ
စက္ခာရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ
အဟေတုကာ နောနီဝရဏာ ခန္ဓာ။ (၁)

နောနီဝရဏံ ဓမ္မံ ပစ္စယာ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ အဝိဇ္ဇာနီဝရဏံ။ ဝတ္ထု
ပစ္စယာ အဝိဇ္ဇာနီဝရဏံ။ (၂)

၁၇။ နီဝရဏဉ္စ နောနီဝရဏဉ္စ ဓမ္မံ ပစ္စယာ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ အဝိဇ္ဇာ-
နီဝရဏံ။ ဥဒ္ဓစ္စနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ အဝိဇ္ဇာနီဝရဏံ။
ဝိစိကိစ္ဆာနီဝရဏဉ္စ ဝတ္ထုဉ္စ ပစ္စယာ အဝိဇ္ဇာနီဝရဏံ။ ဥဒ္ဓစ္စနီဝရဏဉ္စ ဝတ္ထုဉ္စ
ပစ္စယာ အဝိဇ္ဇာနီဝရဏံ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၁၈။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
 နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
 တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
 တီဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခိယေ ဧကံ၊ နဈာနေ ဧကံ၊
 နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ တီဏိ၊ နော-
 ဝိဂတေ တီဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၉။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၂၀။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ
 စတ္တာရိ။ပ။ မဂ္ဂေ တီဏိ၊ အဝိဂတေ စတ္တာရိ။

၄၄-နိဝရဏဒုက ၅-သံသဋ္ဌဝါရ

၁-၄-ပစ္စယစတုက္က

၂၁။ နိဝရဏံ ဓမ္မံ သံသဋ္ဌော နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
 ကာမစ္ဆန္တနိဝရဏံ သံသဋ္ဌံ ထိနမိဒ္ဓနိဝရဏံ ဥဒ္ဓစ္စနိဝရဏံ အဝိဇ္ဇာနိဝရဏံ။
 (စက္ကံ။ သဗ္ဗံ နိဝရဏံ ဝိတ္တာရေတဗ္ဗံ။)

၂၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ။ပ။
 အဝိဂတေ နဝ။

အနုလောမံ။

၂၃။ နီဝရဏံ ဓမ္မံ သံသဋ္ဌော နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဝိစိကိစ္ဆာနီဝရဏံ သံသဋ္ဌံ အဝိဇ္ဇာနီဝရဏံ။ ဥဒ္ဒစ္စနီဝရဏံ သံသဋ္ဌံ အဝိဇ္ဇာနီဝရဏံ။
(သံခိတ္တံ။)

၂၄။ နဟေတုယာ စတ္တာရိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ နဝ။

ပစ္စနီယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗျော။)

၄၄-နီဝရဏဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၂၅။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နီဝရဏာ ဟေတူ သမ္ပယုတ္တကာနံ နီဝရဏာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

နီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နီဝရဏာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ (၂)

နီဝရဏော ဓမ္မော နီဝရဏဿ စ နောနီဝရဏဿ စ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ နီဝရဏာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ နီဝရဏာနဉ္စ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နောနီဝရဏာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္နိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၂၆။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နီဝရဏေ အာရပ္ပ နီဝရဏာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) နီဝရဏေ အာရပ္ပ နောနီဝရဏာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) နီဝရဏေ အာရပ္ပ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၂၇။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နောနီဝရဏေ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါ-
စိတ္တေ။ပ။ စက္ခု။ပ။ ဝတ္ထု နောနီဝရဏေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နောနီဝရဏစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နောနီဝရဏာ ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂ-
ဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောနီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောနီဝရဏေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

နောနီဝရဏော ဓမ္မော နီဝရဏဿ စ နောနီဝရဏဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောနီဝရဏေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရပ္ပ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

နီဝရဏော စ နောနီဝရဏော စ ဓမ္မော နီဝရဏဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ တီဏိ။ (အာရမ္မ ကာတဗ္ဗာ။)

အဓိပတိ

၂၈။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ— နီဝရဏေ ဂရုံ ကတွာ နီဝရဏာ ဥပ္ပဇ္ဇန္တိ။ တီဏိ။
(အာရမ္မဏသဒိသံ။) (၃)

၂၉။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ
သုစိတ္တာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ။ပ။ ဖလံ။ပ။
နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောနီဝရဏေ ခန္ဓေ ဂရုံ ကတွာ
အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။
သဟဇာတာဓိပတိ— နောနီဝရဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ-
သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောနီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။
သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု
နောနီဝရဏေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ
ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောနီဝရဏာဓိပတိ
သမ္ပယုတ္တကာနံ နီဝရဏာနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောနီဝရဏော ဓမ္မော နီဝရဏဿ စ နောနီဝရဏဿ စ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မ-
ဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။
စက္ခု။ပ။ ဝတ္ထု နောနီဝရဏေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာ-
ဓိပတိ—နောနီဝရဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ နီဝရဏာနဉ္စ စိတ္တသမုဋ္ဌာ-
နာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

နီဝရဏော စ နောနီဝရဏော စ ဓမ္မာ နီဝရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (အာရမ္မဏာဓိပတိ ယေဝ။)

အနန္တရ

၃၀။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နီဝရဏာ ပစ္စိမာနံ ပစ္စိမာနံ နီဝရဏာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နီဝရဏာ ပစ္စိမာနံ ပစ္စိမာနံ နောနီဝရဏာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ နီဝရဏာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နီဝရဏာ ပစ္စိမာနံ ပစ္စိမာနံ နီဝရဏာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၃၁။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောနီဝရဏာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောနီဝရဏာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ပ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နောနီဝရဏာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နီဝရဏာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ နီဝရဏာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နောနီဝရဏာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နီဝရဏာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ နီဝရဏာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၃၂။ နီဝရဏော စ နောနီဝရဏော စ ဓမ္မာ နီဝရဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နီဝရဏာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောနီဝရဏာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နီဝရဏာနဉ္စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၃၃။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။

ဥပနိဿယ

၃၄။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—နီဝရဏာနိ နီဝရဏာနံ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏိ။

၃၅။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ။ပ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယျေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ပ။ မာနံ။ ဒိဋ္ဌိံ။ ပတ္ထနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ။ ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောနီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (တိဏိ ဥပနိဿယာ။) ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ မာနံ ဇေယျေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နောနီဝရဏော ဓမ္မော နီဝရဏဿ စ နောနီဝရဏဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ မာနံ ဇေယျေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယာယ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ နီဝရဏာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

နီဝရဏော စ နောနီဝရဏော စ ဓမ္မော နီဝရဏဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—နီဝရဏော စ သမ္ပယုတ္တကာ စ ခန္ဓာ
နီဝရဏာနံ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

ပုရေဇာတ

၃၆။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—
စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ပ။ တီဏိ။ (ပုရေဇာတံ
အာရမ္မဏသဒိသံ၊ ကုသလာကုသလဿ ဝိဘဇိတဗ္ဗံ။)

ပစ္ဆာဇာတ အာသေဝန

၃၇။ နီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ တီဏိ။ အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မ

၃၈။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နောနီဝရဏာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောနီဝရဏာ စေတနာ
ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။)
နောနီဝရဏာ စေတနာ သမ္ပယုတ္တကာနံ နီဝရဏာနံ ကမ္မပစ္စယေန ပစ္စယော။
(မူလံ ပုစ္ဆိတဗ္ဗံ။) နောနီဝရဏာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ နီဝရဏာနဉ္စ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၃၉။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဈာနပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။

ဝိပဿနာ

၄၀။ နီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ ဝိပဿယတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (ဧဝံ အဝသေသာ စတ္တာရိ ပဉ္စာ ကာတဗ္ဗာ။)

အတ္ထိ

၄၁။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ကာမတ္တန္ဒနီဝရဏံ ထိနမိဒ္ဓနီဝရဏဿ၊ ဥဒ္ဓစ္စနီဝရဏဿ၊ အဝိဇ္ဇာနီဝရဏဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

နီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (ဧဝံ နီဝရဏမူလေ တီဏိ။) (၂)

၄၂။ နောနီဝရဏော ဓမ္မော နောနီဝရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

နောနီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) (၂)

နောနီဝရဏော ဓမ္မော နီဝရဏဿ စ နောနီဝရဏဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) (၃)

၄၃။ နီဝရဏော စ နောနီဝရဏော စ ဓမ္မော နီဝရဏဿ ဓမ္မဿ အတ္ထိ- ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတံ ကာမတ္တန္ဒ- နီဝရဏဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ထိနမိဒ္ဓနီဝရဏဿ၊ ဥဒ္ဓစ္စနီဝရဏဿ၊ အဝိဇ္ဇာ- နီဝရဏဿ အတ္ထိပစ္စယေန ပစ္စယော။ ကာမတ္တန္ဒနီဝရဏဉ္စ ဝတ္ထု စ ထိနမိဒ္ဓ- နီဝရဏဿ၊ ဥဒ္ဓစ္စနီဝရဏဿ၊ အဝိဇ္ဇာနီဝရဏဿ အတ္ထိပစ္စယေန ပစ္စယော။ (၁)

နီဝရဏော စ နောနီဝရဏော စ ဓမ္မော နောနီဝရဏဿ ဓမ္မဿ အတ္ထိ- ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။သဟဇာတော နောနီဝရဏော ဧကော ခန္ဓော စ နီဝရဏော စ တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ နီဝရဏော စ ဝတ္ထု စ နောနီဝရဏာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ နီဝရဏော စ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန

ပစ္စယော။ နီဝရဏာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ နီဝရဏာ စ သမ္ပယုတ္တကာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ နီဝရဏာ စ သမ္ပယုတ္တကာ ခန္ဓာ စ ရူပဇိဝိဇိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

နီဝရဏော စ နောနီဝရဏော စ ဓမ္မာ နီဝရဏဿ စ နောနီဝရဏဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာဓော နောနီဝရဏော ဧကော ခန္ဓော စ ကာမစ္ဆန္တနီဝရဏဉ္စ တိဏ္ဍန္တံ ခန္ဓာနံ ထိနမိဒ္ဓနီဝရဏဿ၊ ဥဒ္ဓစ္စနီဝရဏဿ၊ အဝိဇ္ဇာနီဝရဏဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ ကာမစ္ဆန္တနီဝရဏဉ္စ ဝတ္ထု စ ထိနမိဒ္ဓနီဝရဏဿ၊ ဥဒ္ဓစ္စနီဝရဏဿ၊ အဝိဇ္ဇာနီဝရဏဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓ

၄၄။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏ္ဍိ၊ ပစ္ဆာဇာတေ တိဏ္ဍိ၊ အာသေဝနေ နဝ၊ ကမ္မေ တိဏ္ဍိ၊ ဝိပါကေ ဧကံ၊ အာဟာရေ တိဏ္ဍိ၊ ဣန္ဒြိယေ တိဏ္ဍိ၊ ဈာနေ တိဏ္ဍိ၊ မဂ္ဂေ တိဏ္ဍိ၊ သမ္ပယုတ္တေ နဝ၊ ဝိပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၄၅။ နီဝရဏော ဓမ္မော နီဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နိဝရဏော ဓမ္မော နောနိဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

နိဝရဏော ဓမ္မော နိဝရဏဿ စ နောနိဝရဏဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၄၆။ နောနိဝရဏော ဓမ္မော နောနိဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောနိဝရဏော ဓမ္မော နိဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောနိဝရဏော ဓမ္မော နိဝရဏဿ စ နောနိဝရဏဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၄၇။ နိဝရဏော စ နောနိဝရဏော စ ဓမ္မော နိဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နိဝရဏော စ နောနိဝရဏော စ ဓမ္မော နောနိဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

နိဝရဏော စ နောနိဝရဏော စ ဓမ္မော နိဝရဏဿ စ နောနိဝရဏဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။) နောဝိဂတေ နဝ၊ နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၄၉။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ပ။ နအနန္တရေ စတ္တာရိ၊
 နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နမဂ္ဂေ
 စတ္တာရိ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောနတ္ထိယာ စတ္တာရိ၊
 နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၅၀။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-
 မာတိကာ။) ပ။ အဝိဂတေ နဝ။

နိဝရဏဒုကံ နိဋ္ဌိတံ။

၄၅-နိဝရဏိယဒုက ၁-ပဋိစ္စဝါရ

၅၁။ နိဝရဏိယံ ဓမ္မံ ပဋိစ္စ နိဝရဏိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ပ။
 (နိဝရဏိယဒုကံ ယထာ လောကိယဒုကံ၊ ဧဝံ ကာတဗ္ဗံ။ နိန္ဒာနာကရဏံ။)

ဒွိက္ခတ္တံ ကာမစ္ဆန္နေန၊ စတုက္ခတ္တံ ပဋိဇ္ဇေန စ။
 ဥဒ္ဓစ္စံ ဝိစိကိစ္ဆာ စ၊ ဥဘောပေတေ သင်္ကံ သင်္ကံ။
 နိဝရဏာနံ နိဝရဏေဟိ၊ အဋ္ဌဝိဓံ ပယောဇနံ။

(နိဝရဏဒုကဿ မာတိကာ ဣဓ ကတာ။)

နိဝရဏိယဒုကံ နိဋ္ဌိတံ။

၄၆-နိဝရဏသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၅၂။ နိဝရဏသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နိဝရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ နိဝရဏသမ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ
 ခန္ဓေ။ပ။ (၁)

နီဝရဏသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နီဝရဏသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နီဝရဏသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နီဝရဏသမ္ပယုတ္တော စ နီဝရဏဝိပ္ပယုတ္တော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၅၃။ နီဝရဏဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နီဝရဏဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) (၁)

နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ နီဝရဏဝိပ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၅၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ။ပ။ နတ္ထိယာ
ဒွေ။ပ။ အဝိဂတေ ပဉ္စ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂိဝါရ

နဟေတု

၅၅။ နီဝရဏသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နီဝရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာ-
နီဝရဏံ။ (၁)

နီဝရဏဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ နီဝရဏဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နီဝရဏဝိပ္ပယုတ္တံ။ပ။ (ယာဝ အသညသတ္တာ။ သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၆။ နဟေတုယာ ဒွေ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
 တိဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ
 ဒွေ၊ နဝိပါဏေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
 ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊
 နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၅၇။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊ နပုရေ-
 ဇာတေ စတ္တာရိ။ပ။ နကမ္မေ ဒွေ၊ နဝိပါဏေ ပဉ္စ၊ နသမ္ပယုတ္တေ တိဏိ၊
 နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၅၈။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ။ပ။ မဂ္ဂေ ဧကံ။ပ။ အဝိဂတေ ဒွေ။

(သဟဇာတဝါရောပိ ဧဝံ ကာတဗ္ဗော။)

၄၆-နိဝရဏသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၅၉။ နိဝရဏသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ နိဝရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ တိဏိ။

နိဝရဏဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ နိဝရဏဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
 ပစ္စယာ။ နိဝရဏဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ

ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ ဝတ္ထု ပစ္စယာ နီဝရဏဝိပ္ပယုတ္တာ ခန္ဓာ။ (၁)

နီဝရဏဝိပ္ပယုတ္တံ ခမ္မံ ပစ္စယာ နီဝရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ဝတ္ထု ပစ္စယာ နီဝရဏသမ္ပယုတ္တာ ခန္ဓာ။ (၂)

နီဝရဏဝိပ္ပယုတ္တံ ခမ္မံ ပစ္စယာ နီဝရဏသမ္ပယုတ္တော စ နီဝရဏဝိပ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ နီဝရဏသမ္ပယုတ္တာ ခန္ဓာ။
မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၆၀။ နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏဝိပ္ပယုတ္တဉ္စ ခမ္မံ ပစ္စယာ နီဝရဏ-
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏဝိပ္ပယုတ္တဉ္စ ခမ္မံ ပစ္စယာ နီဝရဏဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏဝိပ္ပယုတ္တဉ္စ ခမ္မံ ပစ္စယာ နီဝရဏသမ္ပယုတ္တော
စ နီဝရဏဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တံ
ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ နီဝရဏသမ္ပယုတ္တေ
ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၁။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ
စတ္တာရိ။ပ။ ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနီယ ၁-ဝိဘင်္ဂါရ

နဟေတု

၆၂။ နီရဏသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ နီရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ အဝိဇ္ဇာနီရဏံ။ (၁)

နီရဏဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ နီရဏဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နီရဏဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခု-
ဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ
အဟေတုကာ နီရဏဝိပ္ပယုတ္တာ ခန္ဓာ။ (၁)

နီရဏဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ နီရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော
မောဟော။ (၂)

နီရဏသမ္ပယုတ္တဉ္စ နီရဏဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ နီရဏသမ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ
စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။
(သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၃။ နဟေတုယာ စတ္တာရိ၊ နအာရမ္မဏေ တိဏိ။ပ။ နပုရေဇာတေ
စတ္တာရိ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ
နဝ။ပ။ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ
တိဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၄၆-နီဝရဏသမ္ပယုတ္တဒုက ၇-ပဉ္စဝါရ

၃၁၉

၄၆-နီဝရဏသမ္ပယုတ္တဒုက ၅-သံသဋ္ဌဝါရ

၁-၄-ပစ္စယဒဘူတ္တ

၆၄။ နီဝရဏသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော နီဝရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ပ။

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ (သဗ္ဗတ္ထ ဒွေ။) ဝိပါကေ ဧကံ။ပ။
အဝိဂတေ ဒွေ။

အနုလောမံ။

၆၅။ နီဝရဏသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော နီဝရဏသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။

နီဝရဏဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော။ (သံခိတ္တံ။)

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နကမ္မေ ဒွေ၊
နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၄၆-နီဝရဏသမ္ပယုတ္တဒုက ၇-ပဉ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၆၆။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ နီဝရဏသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
ဟေတုပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) နီဝရဏသမ္ပယုတ္တာ ဟေတု
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။)

နီဝရဏသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နီဝရဏဝိပ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၆၇။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ရာဂံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆံ အာရမ္မ ဝိစိကိစ္ဆာ။ပ။ ဒိဋ္ဌိ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဥဒ္ဓစ္စံ အာရမ္မ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒေါမနဿံ အာရမ္မ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ (၁)

နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နီဝရဏသမ္ပယုတ္တော ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ နီဝရဏသမ္ပယုတ္တော ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ စေတောပရိယဉာဏေန နီဝရဏသမ္ပယုတ္တစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ နီဝရဏသမ္ပယုတ္တာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိ-ဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၆၈။ နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတ္တာ တံ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတ္တာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတ္တာ မဂ္ဂံ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု၊ နီဝရဏဝိပ္ပယုတ္တော ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ (ယာဝ အာဝဇ္ဇနာယ။) (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နီဝရဏဝိပ္ပယုတ္တေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဒစ္စံ။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၆၉။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာ-ဓိပတိ—ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဂရုံ ကတွာ အဿာဒေတိ။ပ။ သဟဇာတာ-ဓိပတိ—နီဝရဏသမ္ပယုတ္တာဓိပတိ နီဝရဏသမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိ-ပစ္စယေန ပစ္စယော။ (၁)

နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—နီဝရဏသမ္ပယုတ္တာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတမ္ပံ။) နီဝရဏသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၇၀။ နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာ-ဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ။ ပုဗ္ဗေ သုစိဏ္ဍာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာ-ဓိပတိ—နီဝရဏဝိပ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ပုဗ္ဗေ။ပ။ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု နီဝရဏဝိပ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရ

၇၁။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နီဝရဏသမ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
နီဝရဏသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။)
နီဝရဏသမ္ပယုတ္တာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (ဣဓ “ပုရိမာ
ပုရိမာ”တိ နတ္ထိ။) (၂)

(မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ နီဝရဏဝိပ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
နီဝရဏဝိပ္ပယုတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြ-
ဘုဿ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ အာဝဇ္ဇနာ နီဝရဏသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန
ပစ္စယော။ (၂)

သမနန္တရာဒိ

၇၂။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ သမနန္တရ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန
ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။

ဥပနိဿယ

၇၃။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကဇ္ဇူပနိဿယော—ရာဂံ ဥပနိဿယာယ ပါဏံ ဟနတိ။ပ။
သံဃံ ဘိန္ဒတိ။ ဒေါသံ။ မောဟံ။ မာနံ။ ဒိဋ္ဌိံ။ ပတ္တနံ ဥပနိဿယာယ
ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ရာဂေါ။ပ။ ပတ္တနာ ရာဂဿ။ပ။ ပတ္တနာယ
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကဇ္ဇူပ-
နိဿယော—ရာဂံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။
ဈာနံ။ပ။ ဝိပဿနံ။ မဂ္ဂံ။ အဘိညံ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ဒေါသံ။ပ။ ပတ္တနံ
ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ။ပ။ ပတ္တနာ

သဒ္ဓါယ။ပ။ ပညာယ။ ကာယိကဿ သုခဿ၊ ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၇၄။ နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။
သီလံ။ပ။ မဂ္ဂံ။ပ။ အဘိညံ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သီလံ။ပ။ ပညံ။ပ။
သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ သဒ္ဓါ။ပ။
သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ပ။ မဂ္ဂဿ ဖလသမာပတ္တိယာ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ မာနံ ဇေယှတိ။
ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿာယ
ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ ရာဂဿ။ ဒေါသဿ။
မောဟဿ။ မာနဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၇၅။ နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
ဓဉ္ဇုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ
ကာယဝိညာဏဿ။ပ။ ဝတ္ထု နီဝရဏဝိပ္ပယုတ္တာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန
ပစ္စယော။ (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ။
ဒေါသော။ မောဟော။ ဓဉ္ဇုပုရေဇာတံ—ဝတ္ထု နီဝရဏသမ္ပယုတ္တာနံ ခန္ဓာနံ
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္ဆိမဇာတိသေဝန

၇၆။ နိဝရဏသမ္ပယုတ္တော ဓမ္မော နိဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆိမဇာတပစ္စယေန ပစ္စယော။ ဒွေ။ အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မာဒိ

၇၇။ နိဝရဏသမ္ပယုတ္တော ဓမ္မော နိဝရဏသမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နိဝရဏသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နိဝရဏသမ္ပယုတ္တာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ နိဝရဏသမ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကမ္ပတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နိဝရဏသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

နိဝရဏဝိပ္ပယုတ္တော ဓမ္မော နိဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ (သံခိတ္တံ။) ဝိပါကပစ္စယာ ဧကံ။

အာဟာရာဒိ

၇၈။ နိဝရဏသမ္ပယုတ္တော ဓမ္မော နိဝရဏသမ္ပယုတ္တဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဈာနပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။

ဝိပ္ပယုတ္တ

၇၉။ နိဝရဏသမ္ပယုတ္တော ဓမ္မော နိဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆိမဇာတံ။ (သံခိတ္တံ။) (၁)

နိဝရဏဝိပ္ပယုတ္တော ဓမ္မော နိဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆိမဇာတံ။ (သံခိတ္တံ။) (၁)

နိဝရဏဝိပ္ပယုတ္တော ဓမ္မော နိဝရဏသမ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု နိဝရဏသမ္ပယုတ္တကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အတ္ထိ

၈၀။ နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ နီဝရဏသမ္ပယုတ္တော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ
အတ္ထိပစ္စယေန ပစ္စယော။ပ။ (၁)

နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတော နီဝရဏသမ္ပယုတ္တော
ခန္ဓာ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော
နီဝရဏသမ္ပယုတ္တော ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ (၂)

နီဝရဏသမ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ စ နီဝရဏဝိပ္ပယုတ္တဿ
စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ နီဝရဏသမ္ပယုတ္တော ဧကော ခန္ဓော
တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ
ခန္ဓာ ဒွိနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၈၁။ နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ)။ (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ
အာရဗ္ဗ ရာဂေါ။ပ။ ဒိဋ္ဌိ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။
ဝတ္ထု နီဝရဏသမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၈၂။ နီဝရဏသမ္ပယုတ္တော စ နီဝရဏဝိပ္ပယုတ္တော စ ဓမ္မော နီဝရဏ-
သမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။
သဗ္ဗဇာတော နီဝရဏသမ္ပယုတ္တော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ ဝတ္ထု စ ဒွိနံ ခန္ဓာနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၁)

နီဝရဏသမ္ပယုတ္တော စ နီဝရဏဝိပ္ပယုတ္တော စ ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ ။ သဗ္ဗဇာတော နီဝရဏသမ္ပယုတ္တော ခန္ဓာ စ မဟာဘူတာ စ

စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နိဝရဏ-
သမ္ပယုတ္တာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ
အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နိဝရဏသမ္ပယုတ္တာ ခန္ဓာ စ
ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၃။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊
နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊
အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊
ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ
တိဏိ၊ အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၈၄။ နိဝရဏသမ္ပယုတ္တာ ဓမ္မော နိဝရဏသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

နိဝရဏသမ္ပယုတ္တာ ဓမ္မော နိဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

နိဝရဏသမ္ပယုတ္တာ ဓမ္မော နိဝရဏသမ္ပယုတ္တဿ စ နိဝရဏဝိပ္ပယုတ္တဿ
စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၈၅။ နိဝရဏဝိပ္ပယုတ္တာ ဓမ္မော နိဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နီဝရဏဝိပ္ပယုတ္တော ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နီဝရဏသမ္ပယုတ္တော စ နီဝရဏဝိပ္ပယုတ္တော စ ဓမ္မော နီဝရဏသမ္ပယုတ္တဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ (၁)

နီဝရဏသမ္ပယုတ္တော စ နီဝရဏဝိပ္ပယုတ္တော စ ဓမ္မော နီဝရဏဝိပ္ပယုတ္တဿ ဓမ္မဿ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၆။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊ နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊ နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ။ပ။ နမဂ္ဂေ သတ္တ၊ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။

ပစ္စနိယံ။



၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၈၇။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊ နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ စတ္တာရိ။ပ။ နမဂ္ဂေ စတ္တာရိ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၈၈။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ (အနုလောမ-ဂဏနာ)။ပ။ အဝိဂတေ သတ္တ။

နိဝရဏသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၄၇-နိဝရဏနိဝရဏိယဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမာဒိ

၈၉။ နိဝရဏဉ္စေ နိဝရဏိယဉ္စ ဓမ္မံ ပဋိစ္စ နိဝရဏော စေ နိဝရဏိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမတ္တန္တနိဝရဏံ ပဋိစ္စ ထိနမိဒ္ဓနိဝရဏံ၊ ဥဒ္ဓစ္စနိဝရဏံ၊ အဝိဇ္ဇာနိဝရဏံ။ (ဧဝံ သဗ္ဗေ ဂဏနာ ဝိဘဇိတဗ္ဗာ။ နိဝရဏဒုက-သဒိသံ။ နိန္နာနာကရဏံ။)

၄၇-နိဝရဏနိဝရဏိယဒုက ၇-ပဉ္စာဝါရ

ခ-ပစ္စယာနုလောမ ခ-ဒိဘင်္ဂါရ

ဟေတု

၉၀။ နိဝရဏော စေ နိဝရဏိယော စ ဓမ္မော နိဝရဏဿ စေ နိဝရဏိယဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နိဝရဏာ စေ နိဝရဏိယာ စ ဟေတု သမ္ပယုတ္တကာနံ နိဝရဏာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

နိဝရဏော စေ နိဝရဏိယော စ ဓမ္မော နိဝရဏိယဿ စေ နော စ နိဝရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နိဝရဏာ စေ နိဝရဏိယာ စ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

နိဝရဏော စေ နိဝရဏိယော စ ဓမ္မော နိဝရဏဿ စေ နိဝရဏိယဿ စ နိဝရဏိယဿ စေ နော စ နိဝရဏဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။

နီဝရဏာ စေဝ နီဝရဏိယာ စ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ နီဝရဏာနဉ္စ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

နီဝရဏိယော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏိယဿ စေဝ နော စ
နီဝရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နီဝရဏိယာ စေဝ နော စ
နီဝရဏာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၉၁။ နီဝရဏော စေဝ နီဝရဏိယော စ ဓမ္မော နီဝရဏဿ စေဝ နီဝရဏိ-
ယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နီဝရဏေ အာရပ္ပ နီဝရဏာ
ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) နီဝရဏေ အာရပ္ပ နီဝရဏိယာ စေဝ နော စ
နီဝရဏာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) နီဝရဏေ အာရပ္ပ နီဝရဏာ စ
သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

နီဝရဏိယော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏိယဿ စေဝ နော စ
နီဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။
ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ
အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ
သုစိတ္တာနိ။ပ။ ဈာနာ။ပ။ အရိယာ ဂေါတြဘုံ ပစ္စဝေက္ခန္တိ။ ဝေါဒါနံ။ပ။
ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။
စက္ခု။ပ။ ဝတ္ထု နီဝရဏိယေ စေဝ နော စ နီဝရဏေ ခန္ဓေ အနိစ္စတော။ပ။
ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
ရူပံ ပဿတိ။ပ။ (ယာဝ အာဝဇ္ဇနာ၊ တာဝ ကာတဗ္ဗာ။) (၁)

နီဝရဏိယော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏဿ စေဝ
နီဝရဏိယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။
ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု
နီဝရဏိယေ စေဝ နော စ နီဝရဏေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ
အာရပ္ပ ရာဂေါ။ပ။ ဒိဋ္ဌိ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ (၂)

နီဝရဏိယော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏဿ စေဝ နီဝရဏိ-
ယဿ စ နီဝရဏိယဿ စေဝ နော စ နီဝရဏဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထ ကမ္မံ။ပ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။

ဈာနာပ။ စက္ခု။ပ။ ဝတ္ထု နီရဏိယေ စေ နော စ နီရဏေ ခန္ဓေ
အသာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ နီရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ
ဥပ္ပဇ္ဇန္တိ။ (ဧဝံ ဣတရေပိ တီဏိ ကာတဗ္ဗာ။) (၃)

(အာရမ္မဏသဒိသာ။ အဓိပတိပစ္စယာ။ ပုရေဇာတမ္ပိ အာရမ္မဏသဒိသံ။
ဥပနိဿယေပိ လောကုတ္တရံ န ကာတဗ္ဗံ။ သံခိတ္တံ။ ဧဝံ ဝိတ္တာရေတဗ္ဗံ၊ ယထာ
နီရဏဒုကံ၊ ဧဝံ ပစ္စဝေက္ခိတွာ ကာတဗ္ဗံ။)

နီရဏနီရဏိယဒုကံ နိဋ္ဌိတံ။

၄၈-နီရဏနီရဏသမ္ပယုတ္တဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂဝါရ

ဟောဘု

၉၂။ နီရဏဉ္စေ နီရဏသမ္ပယုတ္တဉ္စ ခမ္ပံ ပဋိစ္စ နီရဏော စေ နီရဏ-
သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ကာမတ္တန္တနီရဏံ ပဋိစ္စ
ထိနမိဒ္ဓနီရဏံ၊ ဥဒ္ဓစ္စနီရဏံ၊ အဝိဇ္ဇာနီရဏံ။ (စက္ကံ။ သဗ္ဗေပိ နီရဏာ
ကာတဗ္ဗာ။) (၁)

နီရဏဉ္စေ နီရဏသမ္ပယုတ္တဉ္စ ခမ္ပံ ပဋိစ္စ နီရဏသမ္ပယုတ္တော စေ နော
စ နီရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နီရဏော ပဋိစ္စ သမ္ပယုတ္တကာ
ခန္ဓာ။ (၂)

နီရဏဉ္စေ နီရဏသမ္ပယုတ္တဉ္စ ခမ္ပံ ပဋိစ္စ နီရဏော စေ နီရဏ-
သမ္ပယုတ္တော စ နီရဏသမ္ပယုတ္တော စေ နော စ နီရဏော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ကာမတ္တန္တနီရဏံ ပဋိစ္စ ထိနမိဒ္ဓနီရဏံ၊ ဥဒ္ဓစ္စနီရဏံ၊
အဝိဇ္ဇာနီရဏံ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) (၃)

၉၃။ နီရဏသမ္ပယုတ္တဉ္စေ နော စ နီရဏံ ခမ္ပံ ပဋိစ္စ နီရဏသမ္ပယုတ္တော
စေ နော စ နီရဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နီရဏသမ္ပယုတ္တဉ္စေ
နော စ နီရဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာပ။ ဒွေ ခန္ဓေပ။ (၁)

နီဝရဏသမ္ပယုတ္တဉ္စ နော စ နီဝရဏံ ဓမ္မံ ပဋိစ္စ နီဝရဏော စေဝ
နီဝရဏသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တော
စေဝ နော စ နီဝရဏော ခန္ဓေ ပဋိစ္စ နီဝရဏာ။ (၂)

နီဝရဏသမ္ပယုတ္တဉ္စ နော စ နီဝရဏံ ဓမ္မံ ပဋိစ္စ နီဝရဏော စေဝ
နီဝရဏသမ္ပယုတ္တော စ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တဉ္စ နော စ နီဝရဏံ ဧကံ
ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နီဝရဏာ စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၉၄။ နီဝရဏဉ္စ နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏသမ္ပယုတ္တဉ္စ နော စ
နီဝရဏဉ္စ ဓမ္မံ ပဋိစ္စ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ကာမစ္ဆန္ဒနီဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ထိနမိဒ္ဓနီဝရဏံ၊
ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။ (စက္ကံ။) (၁)

နီဝရဏဉ္စ နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏသမ္ပယုတ္တဉ္စ နော စ နီဝရဏဉ္စ
ဓမ္မံ ပဋိစ္စ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တဉ္စ နော စ နီဝရဏံ ဧကံ ခန္ဓဉ္စ နီဝရဏဉ္စ
ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၂)

နီဝရဏဉ္စ နီဝရဏသမ္ပယုတ္တဉ္စ နီဝရဏသမ္ပယုတ္တဉ္စ နော စ နီဝရဏဉ္စ
ဓမ္မံ ပဋိစ္စ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ နီဝရဏသမ္ပယုတ္တော
စေဝ နော စ နီဝရဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နီဝရဏသမ္ပယုတ္တဉ္စ
နော စ နီဝရဏံ ဧကံ ခန္ဓဉ္စ ကာမစ္ဆန္ဒနီဝရဏဉ္စ ပဋိစ္စ တယော ခန္ဓာ
ထိနမိဒ္ဓနီဝရဏံ၊ ဥဒ္ဓစ္စနီဝရဏံ၊ အဝိဇ္ဇာနီဝရဏံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ။
သံခိတ္တံ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၉၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။)
ကမ္မေ နဝ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၉၆။ နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ နိဝရဏော စေဝ နိဝရဏ-
သမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာနိဝရဏံ ပဋိစ္စ
အဝိဇ္ဇာနိဝရဏံ။ ဥဒ္ဓစ္စနိဝရဏံ ပဋိစ္စ အဝိဇ္ဇာနိဝရဏံ။ (၁)

နိဝရဏသမ္ပယုတ္တဉ္စေ နော စ နိဝရဏံ ဓမ္မံ ပဋိစ္စ နိဝရဏော စေဝ
နိဝရဏသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဝိစိကိစ္ဆာ-
သဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာနိဝရဏံ။ (၁)

နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တဉ္စ နိဝရဏသမ္ပယုတ္တဉ္စေ နော စ နိဝရဏဉ္စ
ဓမ္မံ ပဋိစ္စ နိဝရဏော စေဝ နိဝရဏသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ ဝိစိကိစ္ဆာနိဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာနိဝရဏံ။
ဥဒ္ဓစ္စနိဝရဏဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဝိဇ္ဇာနိဝရဏံ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၇။ နဟေတုယာ တီဏိ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊
နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊
နဝိပ္ပယုတ္တေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၉၈။ ဟေတုပစ္စယာ နအဓိပတိယာ နဝ။ပ။ နဝိပ္ပယုတ္တေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

၉၉။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အနန္တရေ တီဏိ၊ သမနန္တရေ
တီဏိ၊ (သဗ္ဗတ္ထ တီဏိ။) မဂ္ဂေ တီဏိ။ပ။ အဝိဂတေ တီဏိ။

(ဧဝံ သဟဇာတဝါရောပိ ပစ္စယဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ
သမ္ပယုတ္တဝါရောပိ ပဋိစ္စဝါရသဒိသာ၊ နိန္နာနာကရဏာ။)

ဟေတု

၁၀၀။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော နီဝရဏဿ စေဝ နီဝရဏသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဟေတု သမ္ပယုတ္တကာနံ နီဝရဏာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော နီဝရဏသမ္ပယုတ္တဿ စေဝ နော စ နီဝရဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော နီဝရဏဿ စေဝ နီဝရဏသမ္ပယုတ္တဿ စ နီဝရဏသမ္ပယုတ္တဿ စေဝ နော စ နီဝရဏဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ နီဝရဏာနဉ္စ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၁၀၁။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော နီဝရဏဿ စေဝ နီဝရဏသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နီဝရဏော အာရပ္ပ နီဝရဏာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) နီဝရဏော အာရပ္ပ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) နီဝရဏော အာရပ္ပ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏသမ္ပယုတ္တဿ စေဝ နော စ နီဝရဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ခန္ဓေ အာရပ္ပ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ခန္ဓေ အာရပ္ပ နီဝရဏာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ခန္ဓေ အာရပ္ပ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ နီဝရဏသမ္ပယုတ္တော စေဝ
 နော စ နီဝရဏော စ ဓမ္မာ နီဝရဏဿ စေဝ နီဝရဏသမ္ပယုတ္တဿ စ ဓမ္မဿ
 အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (၃)

အဓိပတျာဒိ

၁၀၂။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော နီဝရဏဿ စေဝ
 နီဝရဏသမ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။
 တီဏိ။ (ဂရုကာရမ္မဏာယေဝ။)

နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏသမ္ပယုတ္တဿ
 စေဝ နော စ နီဝရဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာ-
 ဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—နီဝရဏသမ္ပယုတ္တော စေဝ
 နော စ နီဝရဏော ခန္ဓေ ဂရုံ ကတွာ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏာ
 ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နီဝရဏသမ္ပယုတ္တော စေဝ နော စ
 နီဝရဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ
 ကာတပွံ။) အာရမ္မဏာဓိပတိ—နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော
 ခန္ဓေ ဂရုံ ကတွာ နီဝရဏာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နီဝရဏသမ္ပယုတ္တော
 စေဝ နော စ နီဝရဏာဓိပတိ သမ္ပယုတ္တကာနံ နီဝရဏာနံ အဓိပတိပစ္စယေန
 ပစ္စယော။ (မူလံ ကာတပွံ။) အာရမ္မဏာဓိပတိ—နီဝရဏသမ္ပယုတ္တော စေဝ
 နော စ နီဝရဏော ခန္ဓေ ဂရုံ ကတွာ နီဝရဏာ စ သမ္ပယုတ္တကာ စ ခန္ဓာ
 ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏာဓိပတိ
 သမ္ပယုတ္တကာနံ ခန္ဓာနံ နီဝရဏာနဉ္စ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၁၀၃။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ နီဝရဏသမ္ပယုတ္တော
 စေဝ နော စ နီဝရဏော စ ဓမ္မာ နီဝရဏဿ စေဝ နီဝရဏသမ္ပယုတ္တဿ စ
 ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (၃)

အနန္တရပစ္စယေန ပစ္စယော။ (အာဝဇ္ဇနာပိ ဝုဋ္ဌာနမ္ပိ နတ္ထိ၊ သဗ္ဗတ္ထ ပုရိမာ
 ပုရိမာ ကာတဗ္ဗာ။) သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန
 ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ နဝ။ နိဿယပစ္စယေန ပစ္စယော။
 နဝ။ ဥပနိဿယပစ္စယေန ပစ္စယော။ နဝ။ (အာရမ္မဏသဒိသံ၊ ဝိပါကော နတ္ထိ။)
 အာသေဝနပစ္စယေန ပစ္စယော။ ပဉ္စ။

ကမ္မ

၁၀၄။ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏ-
သမ္ပယုတ္တဿ စေဝ နော စ နီဝရဏဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ
ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နီဝရဏသမ္ပယုတ္တော စေဝ နော စ
နီဝရဏာ စေတနာ သမ္ပယုတ္တကာနံ နီဝရဏာနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ
ကာတဗ္ဗံ။) နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏာ စေတနာ သမ္ပယုတ္တကာနံ
ခန္ဓာနံ နီဝရဏာနဉ္စ ကမ္မပစ္စယေန ပစ္စယော။ (၃)

အာဟာရာဒိ

၁၀၅။ နီဝရဏသမ္ပယုတ္တော စေဝ နော စ နီဝရဏော ဓမ္မော နီဝရဏ-
သမ္ပယုတ္တဿ စေဝ နော စ နီဝရဏဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
တီဏိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။
မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။ အတ္ထိ-
ပစ္စယေန ပစ္စယော။ နဝ။ နတ္ထိပစ္စယေန ပစ္စယော။ နဝ။ ဝိဂတပစ္စယေန
ပစ္စယော။ နဝ။ အဝိဂတပစ္စယေန ပစ္စယော။ နဝ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၆။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊
နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

၂-ပစ္စနိယုဒ္ဓါရ

၁၀၇။ နီဝရဏော စေဝ နီဝရဏသမ္ပယုတ္တော စ ဓမ္မော နီဝရဏဿ စေဝ
နီဝရဏသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (ဧဝံ နဝပိ တီသု ပဒေသု
ပရိဝတ္တေတဗ္ဗာ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာခါရ

၁၀၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ။ပ။ နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၀၉။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နဥပနိဿယေ တိဏိ။ပ။ နမဂ္ဂေ
 တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၁၀။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (အနုလောမ-
 မာတိကာ)။ပ။ အဝိဂတေ နဝ။

နိဝရဏနိဝရဏသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

—

၄၉-နိဝရဏဝိပ္ပယုတ္တနိဝရဏိယဒုက ၁-ပဋိစ္စခါရ

၁-ပစ္စယာနုလောမာဒိ

၁၁၁။ နိဝရဏဝိပ္ပယုတ္တံ နိဝရဏိယံ ဓမ္မံ ပဋိစ္စ နိဝရဏဝိပ္ပယုတ္တော
 နိဝရဏိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နိဝရဏဝိပ္ပယုတ္တံ နိဝရဏိယံ
 ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
 ပဋိသန္နိက္ခဏေ။ပ။ (သံခိတ္တံ။)

(ယထာ ဖူဠန္တရဒုကေ လောကိယဒုကံ၊ ဧဝံ ကာတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

နိဝရဏဝိပ္ပယုတ္တနိဝရဏိယဒုကံ နိဋ္ဌိတံ။

နိဝရဏဂေါစ္ဆကံ နိဋ္ဌိတံ။

၉-ပရာမာသဂေါစ္ဆက

၅၀-ပရာမာသဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၁။ ပရာမာသံ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ပရာမာသံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၁)

၂။ နောပရာမာသံ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောပရာမာသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ မဟာဘူတာ။) (၁)

နောပရာမာသံ ဓမ္မံ ပဋိစ္စ ပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောပရာမာသေ ခန္ဓေ ပဋိစ္စ ပရာမာသော။ (၂)

နောပရာမာသံ ဓမ္မံ ပဋိစ္စ ပရာမာသော စ နောပရာမာသော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောပရာမာသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
ပရာမာသော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၃။ ပရာမာသဉ္စ နောပရာမာသဉ္စ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောပရာမာသံ ဧကံ ခန္ဓဉ္စ ပရာမာသဉ္စ ပဋိစ္စ တယော
ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပရာမာသေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။) ဝိပါကေ ဧကံ။ပ။
အဝိဂတေ ပဉ္စ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၅။ နောပရာမာသံ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နောပရာမာသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နအာရမ္မဏ

၆။ ပရာမာသံ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ပရာမာသံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နောပရာမာသံ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္�ော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ နောပရာမာသေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။
(ယာဝ အသညသတ္တာ။) (၁)

ပရာမာသဉ္စ နောပရာမာသဉ္စ ဓမ္မံ ပဋိစ္စ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ။
နအာရမ္မဏပစ္စယာ။ ပရာမာသဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၇။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ
တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊
နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊
နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ
တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၈။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ။ပ။ နဝိပါကေ ပဉ္စ။ပ။ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

နဟေတုဒုက

၉။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ အနန္တရေ ဧကံ၊ (သဗ္ဗတ္ထ ဧကံ။) အဝိဂတေ ဧကံ။

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၅၀-ပရာမာသဒ္ဒက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၁၀။ ပရာမာသံ ဓမ္မံ ပစ္စယာ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ပရာမာသံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၁)

နောပရာမာသံ ဓမ္မံ ပစ္စယာ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ နောပရာမာသံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု
ပစ္စယာ နောပရာမာသာ ခန္ဓာ။ (၁)

နောပရာမာသံ ဓမ္မံ ပစ္စယာ ပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောပရာမာသေ ခန္ဓေ ပစ္စယာ ပရာမာသော။ ဝတ္ထု ပစ္စယာ ပရာမာသော။ (၂)

နောပရာမာသံ ဓမ္မံ ပစ္စယာ ပရာမာသော စ နောပရာမာသော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောပရာမာသံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ

ပရာမာသော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ ပရာမာသော။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၁။ ပရာမာသဉ္စ နောပရာမာသဉ္စ ဓမ္မံ ပစ္စယာ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောပရာမာသံ ဧကံ ခန္ဓဉ္စ ပရာမာသဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပရာမာသဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပရာမာသဉ္စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပရာမာသဉ္စ ဝတ္ထုဉ္စ ပစ္စယာ နောပရာမာသာ ခန္ဓာ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။) ဝိပါကေ ဧကံ။ပ။ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၃။ နောပရာမာသံ ဓမ္မံ ပစ္စယာ နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နောပရာမာသံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နောပရာမာသာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၄။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ တိဏိ။ပ။ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ ပဉ္စ၊ နပစ္စာဇာတေ

ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊
နက္ခန္တိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ
ပဉ္စ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၇-ပစ္စယာနုလောမပစ္စနိယ

၁၅။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ။ (ဧဝံ သဗ္ဗတ္ထ
ကာတဗ္ဗံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၁၆။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။
(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၅၀-ပရာမာသဒုက ၅-သံသဋ္ဌဝါရ

ပရာမာသံ ဓမ္မံ သံသဋ္ဌော နောပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ပရာမာသံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ (ဧဝံ ပဉ္စ ပဉ္စာ ကာတဗ္ဗာ၊
အရူပေယေဝ၊ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ဧဝံ ကာတဗ္ဗာ။)

၅၀-ပရာမာသဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၇။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ နောပရာမာသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နောပရာမာသာ ဟေတူ ပရာမာသဿ ဟေတုပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ နောပရာမာသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
ပရာမာသဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၁၈။ ပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ပရာမာသံ အာရပ္ပ ပရာမာသော ဥပ္ပဇ္ဇတိ။ (မူလံ ကာတဗ္ဗံ။) ပရာမာသံ အာရပ္ပ နောပရာမာသာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ပရာမာသံ အာရပ္ပ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၁၉။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတ္တာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နောပရာမာသေ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု နောပရာမာသေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နောပရာမာသစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နောပရာမာသာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ တံ အဿာဒေတိ၊ အဘိနန္ဒတိ၊ တံ အာရပ္ပ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောပရာမာသေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရပ္ပ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ တံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောပရာမာသေ ခန္ဓေ

အသာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၂၀။ ပရာမာသော စ နောပရာမာသော စ ဓမ္မော ပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ပရာမာသဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဗ္ဗ ပရာမာသော ဥပ္ပဇ္ဇတိ။ တိဏိ။

အဓိပတိ

၂၁။ ပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ပရာမာသံ ဂရုံ ကတွာ ပရာမာသော ဥပ္ပဇ္ဇတိ။ တိဏိ။ (အာရမ္မဏာ-ဓိပတိယေဝ ကာတဗ္ဗာ။)

၂၂။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အဓိပတိ-ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အသာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။ပ။ ဖလံ ဂရုံ ကတွာ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောပရာမာသေ ခန္ဓေ ဂရုံ ကတွာ အသာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ သဗ္ဗ-ဇာတာဓိပတိ—နောပရာမာသာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာ-နာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောပရာမာသေ ခန္ဓေ ဂရုံ ကတွာ အသာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဗ္ဗဇာတာဓိပတိ—နောပရာမာသာဓိပတိ ပရာမာသဿ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။

ဈာနာပ။ စက္ခု။ပ။ ဝတ္ထု နောပရာမာသော ခန္ဓေ ဂရုံ ကတွာ
 အသာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသော စ သမ္ပယုတ္တကာ
 စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နောပရာမာသာဓိပတိ သမ္ပယုတ္တကာနံ
 ခန္ဓာနံ ပရာမာသဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန
 ပစ္စယော။ (၃)

ပရာမာသော စ နောပရာမာသော စ ဓမ္မာ ပရာမာသဿ ဓမ္မဿ
 အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ပရာမာသဉ္စ သမ္ပယုတ္တကေ
 စ ခန္ဓေ ဂရုံ ကတွာ ပရာမာသော။ တီဏိ။

အနန္တရ

၂၃။ ပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
 ပုရိမော ပုရိမော ပရာမာသော ပစ္စိမဿ ပစ္စိမဿ ပရာမာသဿ အနန္တရ-
 ပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော ပရာမာသော ပစ္စိမာနံ
 ပစ္စိမာနံ နောပရာမာသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ပရာမာသော
 ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော
 ပရာမာသော ပစ္စိမဿ ပစ္စိမဿ ပရာမာသဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ
 အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၄။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အနန္တရပစ္စယေန
 ပစ္စယော။ ပုရိမာ ပုရိမာ နောပရာမာသာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ
 နောပရာမာသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ပ။ အနုလောမံ
 ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ
 နောပရာမာသာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ပရာမာသဿ အနန္တရပစ္စယေန
 ပစ္စယော။ အာဝဇ္ဇနာ ပရာမာသဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ
 ကာတဗ္ဗံ။) ပုရိမာ ပုရိမာ နောပရာမာသာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ
 ပရာမာသဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ
 ပရာမာသဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၅။ ပရာမာသော စ နောပရာမာသော စ ဓမ္မာ ပရာမာသဿ ဓမ္မဿ
 အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ပရာမာသော စ သမ္ပယုတ္တကာ စ
 ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ပရာမာသဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ

ကာတဗ္ဗံ။) ပုရိမော ပုရိမော ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောပရာမာသာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ပရာမာသဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၂၆။ ပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမညပစ္စယေန ပစ္စယော။ နိဿယပစ္စယေန ပစ္စယော။ ပဉ္စ။

ဥပနိဿယ

၂၇။ ပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ပရာမာသော ပရာမာသဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

၂၈။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယှတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ ဒေါသံ။ မောဟံ။ မာနံ။ ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ။ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ပ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿယ ဒိဋ္ဌိံ ဂဏှာတိ။ သဒ္ဓါ။ပ။ သေနာသနံ ပရာမာသဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒိဋ္ဌိ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယ ဒိဋ္ဌိ ဂဏှာတိ။ သဒ္ဓါ။ပ။ သေနာသနံ ပရာမာသဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂၉။ ပရာမာသော စ နောပရာမာသော စ ဓမ္မော ပရာမာသဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏိ ဥပနိဿယာ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ပရာမာသဿ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏိ။

ပုရေဇာတ

၃၀။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ပုရေဇာတ-ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏ-ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယ-ဝိညာဏဿ။ပ။ ဓတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု နောပရာမာသာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဓတ္ထု-ပုရေဇာတံ—ဝတ္ထု ပရာမာသဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဓတ္ထုပုရေဇာတံ—ဝတ္ထု ပရာမာသဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၃၁။ ပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ တီဏိ။ (ပစ္ဆာဇာတာ ကာတဗ္ဗာ။) အာသေဝနပစ္စယေန
ပစ္စယော။ နဝ။

ကမ္မ

၃၂။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နောပရာမာသာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောပရာမာသာ စေတနာ
ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ
ကာတဗ္ဗံ။) နောပရာမာသာ စေတနာ ပရာမာသဿ ကမ္မပစ္စယေန ပစ္စယော။
(မူလံ ကာတဗ္ဗံ။) နောပရာမာသာ စေတနာ ပရာမာသဿ စ သမ္ပယုတ္တကာနဉ္စ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၃၃။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန
ပစ္စယော။ တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။

ပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။
ပရာမာသာနိ မဂ္ဂဂီနိ။ပ။ (ဧဝံ ပဉ္စ ပဉ္စာ ကာတဗ္ဗာ။) သမ္ပယုတ္တပစ္စယေန
ပစ္စယော။ ပဉ္စ။

ဝိပ္ပယုတ္တ

၃၄။ ပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ဗုရေဇာတံ ဝတ္ထု ပရာမာသဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သုရေဇာဓံ ဝတ္ထု ပရာမာသဿ စ သမ္ပယုတ္တ-
ကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

ပရာမာသော စ နောပရာမာသော စ ဓမ္မာ နောပရာမာသဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ)။ (၁)

အတ္ထိ

၃၅။ ပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော ပရာမာသော
သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတော ပရာမာသော ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၁)

၃၆။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ)။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော နောပရာမာသော ခန္ဓာ ပရာ-
မာသဿ အတ္ထိပစ္စယေန ပစ္စယော။ သုရေဇာဓံ စက္ခု။ပ။ ဝတ္ထု အဿာ-
ဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ဒိဋ္ဌိ ဥပ္ပဇေတိ။ ဝတ္ထု ပရာမာသဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော
နောပရာမာသော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ ပရာမာသဿ စ စိတ္တ-
သမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ သုရေဇာဓံ စက္ခု။ပ။
ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပရာမာသော စ သမ္ပယုတ္တကာ စ
ခန္ဓာ ဥပ္ပဇေတိ။ ဝတ္ထု ပရာမာသဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ (၃)

၃၇။ ပရာမာသော စ နောပရာမာသော စ ဓမ္မာ နောပရာမာသဿ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။

အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗဇာတော နောပရာမာသော ဧကော ခန္ဓော စ
 ပရာမာသော စ တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တ-
 သမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပရာမာသော စ မဟာဘူတာ စ
 စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပရာမာသော စ ဝတ္ထု စ
 နောပရာမာသာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော
 ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ
 အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ပရာမာသော စ သမ္ပယုတ္တကာ
 စ ခန္ဓာ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန
 ပစ္စယော။ ပစ္ဆာဇာတော ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ရူပဇိဝိ-
 တိန္ဒြိယဉ္စ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၈။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
 နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊
 ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊
 ကမ္မေ တီဏိ၊ ဝိပါကေ ဧကံ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊
 မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ နဝ၊ ဝိဂတေ
 နဝ၊ အဝိဂတေ ပဉ္စ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၃၉။ ပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
 ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၄၀။ နောပရာမာသော ဓမ္မော နောပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောပရာမာသော ဓမ္မော ပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောပရာမာသော ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၄၁။ ပရာမာသော စ နောပရာမာသော စ ဓမ္မော ပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပရာမာသော စ နောပရာမာသော စ ဓမ္မော နောပရာမာသဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ပရာမာသော စ နောပရာမာသော စ ဓမ္မော ပရာမာသဿ စ နောပရာမာသဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၄၃။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ တီဏိ။ပ။ နမဂ္ဂေ တီဏိ၊ နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၄၄။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-မာတိကာ။) ပ။ အဝိဂတေ ပဉ္စ။

ပရာမာသဒုကံ နိဋ္ဌိတံ။

၅၁-ပရာမဋ္ဌဒုက ၁-၇-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၄၅။ ပရာမဋ္ဌံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမဋ္ဌံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။)

ပရာမဋ္ဌံ ဓမ္မံ ပဋိစ္စ။ပ။ (ပရာမဋ္ဌဒုကံ၊ ယထာ စူဠန္တရဒုကေ လောကီယဒုကံ၊ ဧဝံ ကာတမ္ပံ၊ နိန္ဒာနာကရဏံ။)

ပရာမဋ္ဌဒုကံ နိဋ္ဌိတံ။

၅၂-ပရာမာသသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၄၆။ ပရာမာသသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ပရာမာသသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမာသသမ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ပရာမာသသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ပရာမာသသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ပရာမာသသမ္ပယုတ္တော စ ပရာမာသ-
ဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပရာမာသသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ
တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၇။ ပရာမာသဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ပရာမာသဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု
ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (၁)

ပရာမာသသမ္ပယုတ္တဉ္စ ပရာမာသဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။) (၁)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၈။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ဒွေ၊
သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ
ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဒွေ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ဧကံ၊ အာဟာရေ
ပဉ္စ။ပ။ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ ပဉ္စ၊ နတ္ထိယာ ဒွေ၊
ဝိဂတေ ဒွေ၊ အဝိဂတေ ပဉ္စ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ခ-ဝိဘင်္ဂဝါရ

နယောဘု

၄၉။ ပရာမာသဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကံ ပရာမာသဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော

ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။
(ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နအာရမ္မဏာ

၅၀။ ပရာမာသသမ္ပယုတ္တံ ခမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
(သံခိတ္တံ။) (၁)

ပရာမာသဝိပ္ပယုတ္တံ ခမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ ပရာမာသဝိပ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
(ယာဝ အသညသတ္တာ။) (၁)

ပရာမာသသမ္ပယုတ္တဉ္စ ပရာမာသဝိပ္ပယုတ္တဉ္စ ခမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ
ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

၃-ပစ္စယာနုလောမပစ္စနီယ

၅၂။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ။ (ဧဝံ
ဂဏေတဗ္ဗံ။)

၄-ပစ္စယပစ္စနီယာနုလောမ

၅၃။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ (သံခိတ္တံ။) အဝိဂတေ ဧကံ။
(သဟဇာတဝါရေဝိ ပဋိစ္စဝါရသဒိသော။)

၅၂-ပရာမာသသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂါဝါရ

ဟောဘု

၅၄။ ပရာမာသသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ ပရာမာသသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စဝါရသဒိသော။)

ပရာမာသဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ပရာမာသဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ
မဟာဘူတော။) ဝတ္ထု ပစ္စယာ ပရာမာသဝိပ္ပယုတ္တော ခန္ဓာ။ (၁)

ပရာမာသဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ပရာမာသသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ပရာမာသသမ္ပယုတ္တကာ ခန္ဓာ။ (၂)

ပရာမာသဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ပရာမာသသမ္ပယုတ္တော စ ပရာမာသ-
ဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ပရာမာသ-
သမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၃)

၅၅။ ပရာမာသသမ္ပယုတ္တဉ္စ ပရာမာသဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ ပရာမာသ-
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမာသသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ပရာမာသသမ္ပယုတ္တဉ္စ ပရာမာသဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ ပရာမာသ-
ဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ စ
မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ပရာမာသသမ္ပယုတ္တဉ္စ ပရာမာသဝိပ္ပယုတ္တဉ္စ ဓမ္မံ ပစ္စယာ ပရာမာသ-
သမ္ပယုတ္တော စ ပရာမာသဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ပရာမာသသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပရာမာသသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
(သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓ

၅၆။ ဟေတုယာ နဝ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ နဝ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ နဝ၊ အညမညေ စတ္တာရိ၊ နိဿယေ နဝ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ စတ္တာရိ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂိဝါရ

၅၇။ ပရာမာသဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ပရာမာသဝိပ္ပယုတ္တံ ဧကံ ခန္တံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကပရာမာသဝိပ္ပယုတ္တော ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာ-သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၅၈။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၅၉။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ (ဧဝံ ဂဏေတဗ္ဗံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၆၀။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ။ပ။ အဝိဂတေ ဧကံ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၅၂-ပရာမာသသမ္ပယုတ္တဒုက ၅-သံသဋ္ဌဝါရ

၁-၄-ပစ္စယာနုလောမာဓိ

၆၁။ ပရာမာသသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ပရာမာသသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

သုဒ္ဓိ

၆၂။ ဟေတုယာ ဒွေ၊ (သဗ္ဗတ္ထ ဒွေ၊) ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဒွေ။

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဒွေ၊ နဝိပါကေ ဒွေ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဒွေ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရာပိ ကာတဗ္ဗာ။)

၅၂-ပရာမာသသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၆၃။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ပရာမာသသမ္ပယုတ္တော ဟေတူ သမ္ပယုတ္တကာနံ

ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပရာမာသသမ္ပယုတ္တာ
ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။)
ပရာမာသသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ (၃)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ပရာမာသဝိပ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာ-
နဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၆၄။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ရာဂံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ
ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ ပရာမာသသမ္ပယုတ္တေ ပဟိနေ ကိလေသေ ပစ္စ-
ဝေက္ခန္တိ၊ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ ပရာမာသသမ္ပယုတ္တေ
ခန္ဓေ အနိစ္စထော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ
ပရာမာသဝိပ္ပယုတ္တော ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
စေတောပရိယဉာဏေန ပရာမာသသမ္ပယုတ္တစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။
ပရာမာသသမ္ပယုတ္တာ ခန္ဓာ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိ-
ဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

၆၅။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ
ပစ္စဝေက္ခန္တိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပရာမာသဝိပ္ပယုတ္တော
ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။
ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။
နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ ပရာမာသဝိပ္ပယုတ္တေ ပဟိနေ ကိလေသေ။ပ။
ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု ပရာမာသဝိပ္ပယုတ္တေ

ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပရာမာသဝိပ္ပယုတ္တော ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန ပရာမာသဝိပ္ပယုတ္တစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ပရာမာသဝိပ္ပယုတ္တော ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု ပရာမာသဝိပ္ပယုတ္တေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ (၂)

အဓိပတိ

၆၆။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ပရာမာသသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—ပရာမာသသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ပရာမာသသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသဝိပ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—ပရာမာသသမ္ပယုတ္တာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ စ ပရာမာသဝိပ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—

ပရာမာသသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၆၇။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာ-
ဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ
ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသဝိပ္ပယုတ္တော
ရာဂေါ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ
ကတွာ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊
ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု ပရာမာသဝိပ္ပယုတ္တေ
ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသ-
ဝိပ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—ပရာမာသဝိပ္ပယုတ္တာဓိပတိ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ
ကတွာ တံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ပရာမာသ-
သမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု
ပရာမာသဝိပ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ
ကတွာ ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ (၂)

အနန္တရသမနန္တရ

၆၈။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ပရာမာသသမ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ
ပစ္စိမာနံ ပရာမာသသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ ပရာမာသသမ္ပယုတ္တာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန
ပစ္စယော။ (၂)

၆၉။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ပရာမာသဝိပ္ပယုတ္တာ ခန္ဓာ

ပစ္စိမာနံ ပစ္စိမာနံ ပရာမာသဝိပ္ပယုတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။
အနုလောမံ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အနန္တရ-
ပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ပရာမာသသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရ-
ပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။ (၂)

သဟဇာတာဒိ

၇၀။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ ပဉ္စ။ အညမညပစ္စယေန ပစ္စယော။ ဒွေ။
နိဿယပစ္စယေန ပစ္စယော။ သတ္တ။

ဥပနိဿယ

၇၁။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ပရာမာသသမ္ပယုတ္တော
ရာဂေါ။ မောဟော။ ပတ္တနာ ပရာမာသသမ္ပယုတ္တဿ ရာဂဿ။ မောဟဿ။
ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူ-
ပနိဿယော။ပ။ ။ ပကတူပနိဿယော—ပရာမာသသမ္ပယုတ္တံ ရာဂံ ဥပနိဿာယ
ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယှတိ။ ပရာမာသသမ္ပယုတ္တံ
မောဟံ။ ပတ္တနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ
ဇေယှတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ပရာမာသသမ္ပယုတ္တော ရာဂေါ။
မောဟော။ ပတ္တနာ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ ဒေါသဿ။ မောဟဿ။
မာနဿ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ပ။ ဖလသမာပတ္တိယာ
ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၇၂။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊
ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ

ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေယျေတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။
မာနံ။ပ။ ပတ္တနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ
ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ
ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ပညာ။ ရာဂေါ။ပ။ မာနော။ ပတ္တနာ။
ကာယိကံ သုခံ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ မာနဿ။
ပတ္တနာယ။ ကာယိကဿ သုခဿ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ပရာမာသ-
သမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ပရာမာသ-
သမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ သဒ္ဓါ။ပ။ သေနာသနံ ပရာမာသသမ္ပယုတ္တဿ
ရာဂဿ။ပ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဗုဒ္ဓဇောတ

၇၃။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။
အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရမ္မ ပရာမာသဝိပ္ပယုတ္တော ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ
သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယ-
ဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—စက္ကာယတနံ
စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု ပရာမာသ-
ဝိပ္ပယုတ္တာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ပရာ-
မာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ပရာမာသ-
သမ္ပယုတ္တကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္ဆိမာဇာတာသေဝန

၇၄။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ ဒွေ။

ကမ္မာဒိ

၇၅။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ပရာမာသသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ ပရာမာသသမ္ပယုတ္တာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ ပရာမာသသမ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပရာမာသသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ ပရာမာသဝိပ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ ပရာမာသဝိပ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဝိပါကပစ္စယေန ပစ္စယော။ ဧကံ။ အာဟာရပစ္စယေန ပစ္စယော။ စတ္တာရိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ စတ္တာရိ။ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။

ဝိပ္ပယုတ္တ

၇၆။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ ဗုဒ္ဓဇာတံ ဝတ္ထု ပရာမာသသမ္ပယုတ္တကာနံ ခန္ဓာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၇၇။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ ပရာမာသသမ္ပယုတ္တော ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ
အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ ပရာမာသသမ္ပယုတ္တာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ (မူလံ ကာတမ္ပံ။) (၂)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ စ ပရာမာသ-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ပရာမာသသမ္ပယုတ္တော
ဧကော ခန္ဓော တိဏ္ဍန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (၃)

၇၈။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ ဗုဒ္ဓဇာတံ စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ
ပရာမာသသမ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ဝတ္ထု ပရာမာသသမ္ပယုတ္တကာနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၇၉။ ပရာမာသသမ္ပယုတ္တော စ ပရာမာသဝိပ္ပယုတ္တော စ ဓမ္မာ ပရာမာသ-
သမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။
သဗ္ဗာဇာတော ပရာမာသသမ္ပယုတ္တော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍိန္ဒ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

ပရာမာသသမ္ပယုတ္တော စ ပရာမာသဝိပ္ပယုတ္တော စ ဓမ္မာ ပရာမာသ-
ဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊
အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗာဇာတော ပရာမာသသမ္ပယုတ္တော ခန္ဓာ စ မဟာ-
ဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော
ပရာမာသသမ္ပယုတ္တော ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ပရာမာသသမ္ပယုတ္တော
ခန္ဓာ စ ရူပဇိဝိဇိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၀။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊
နိဿယေ သတ္တ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဒွေ၊ ပစ္ဆာဇာတေ ဒွေ၊
အာသေဝနေ ဒွေ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဧကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ
စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပ္ပယုတ္တေ တီဏိ၊
အတ္ထိယာ သတ္တ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ သတ္တ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၈၁။ ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

ပရာမာသသမ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ စ ပရာမာသ-
ဝိပ္ပယုတ္တဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ (၃)

၈၂။ ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသဝိပ္ပယုတ္တဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ (၁)

ပရာမာသဝိပ္ပယုတ္တော ဓမ္မော ပရာမာသသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန
ပစ္စယော။ (၂)

ပရာမာသသမ္ပယုတ္တော စ ပရာမာသဝိပ္ပယုတ္တော စ ဓမ္မော ပရာမာသ-
သမ္ပယုတ္တဿ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ။ (၁)

ပရာမာသသမ္ပယုတ္တော စ ပရာမာသဝိပ္ပယုတ္တော စ ဓမ္မော ပရာမာသဝိပ္ပ-
ယုတ္တဿ ဓမ္မဿ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၃။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ပဉ္စ၊ နအညမညေ ပဉ္စ၊
နနိဿယေ ပဉ္စ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ
သတ္တ၊ (သဗ္ဗတ္ထ သတ္တ၊) နမဂ္ဂေ သတ္တ၊ နသမ္ပယုတ္တေ ပဉ္စ၊ နဝိပ္ပယုတ္တေ စတ္တာရိ၊
နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ
စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

ဟေတုဒုက

၈၄။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ စတ္တာရိ၊
နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ

စတ္တာရိ၊ (သဗ္ဗတ္ထ စတ္တာရိ၊) နမဂ္ဂေ စတ္တာရိ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ၊
 နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယာပစ္စနိယာနုလောမ

၈၅။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ပဉ္စ၊ (အနု-
 လောမမာတိကာ ကာတဗ္ဗာ)။ပ။ အဝိဂတေ သတ္တ။

ပရာမာသသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၅၃-ပရာမာသပရာမဋ္ဌဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂဝါရ

ဟေတု

၈၆။ ပရာမာသဉ္စေ ပရာမဋ္ဌ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေ နော စ
 ပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမာသံ ပဋိစ္စ သမ္ပယုတ္တကာ
 ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၁)

ပရာမဋ္ဌဉ္စေ နော စ ပရာမာသံ ဓမ္မံ ပဋိစ္စ ပရာမဋ္ဌော စေ နော စ
 ပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမဋ္ဌဉ္စေ နော စ ပရာမာသံ
 ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
 ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) (၁)

ပရာမဋ္ဌဉ္စေ နော စ ပရာမာသံ ဓမ္မံ ပဋိစ္စ ပရာမာသော စေ ပရာမဋ္ဌော စ
 ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမဋ္ဌော စေ နော စ ပရာမာသော ခန္ဓေ
 ပဋိစ္စ ပရာမာသော။ (၂)

ပရာမဋ္ဌဉ္စေ နော စ ပရာမာသံ ဓမ္မံ ပဋိစ္စ ပရာမာသော စေ ပရာမဋ္ဌော စ
 ပရာမဋ္ဌော စေ နော စ ပရာမာသော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
 ပရာမဋ္ဌဉ္စေ နော စ ပရာမာသံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ပရာမာသော စ
 စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

ပရာမာသဉ္စေ ပရာမဋ္ဌ ပရာမဋ္ဌဉ္စေ နော စ ပရာမာသဉ္စေ ဓမ္မံ ပဋိစ္စ
 ပရာမဋ္ဌော စေ နော စ ပရာမာသော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။

ပရာမဋ္ဌဇ္ဇေဝ နော စ ပရာမာသံ ဧကံ ခန္ဓဉ္စ ပရာမာသဉ္စ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (သံခိတ္တံ။)

(သဗ္ဗေ ဝါရာ ယထာ ပရာမာသဒုကံ၊ ဧဝံ ကာတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

၅၃-ပရာမာသပရာမဋ္ဌဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂီဝါရ

ဟေတု

၈၇။ ပရာမဋ္ဌော စေဝ နော စ ပရာမာသော ခမ္မော ပရာမဋ္ဌဿ စေဝ
နော စ ပရာမာသဿ ခမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ပရာမဋ္ဌာ စေဝ
နော စ ပရာမာသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

ပရာမဋ္ဌော စေဝ နော စ ပရာမာသော ခမ္မော ပရာမာသဿ စေဝ
ပရာမဋ္ဌဿ စ ခမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ပရာမဋ္ဌာ စေဝ နော စ
ပရာမာသာ ဟေတူ ပရာမာသဿ ဟေတုပစ္စယေန ပစ္စယော။ (၂)

ပရာမဋ္ဌော စေဝ နော စ ပရာမာသော ခမ္မော ပရာမာသဿ စေဝ ပရာ-
မဋ္ဌဿ စ ပရာမဋ္ဌဿ စေဝ နော စ ပရာမာသဿ စ ခမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
ပရာမာသဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၈၈။ ပရာမာသော စေဝ ပရာမဋ္ဌော စ ခမ္မော ပရာမာသဿ စေဝ
ပရာမဋ္ဌဿ စ ခမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (အာရဟ္တ
ကာတဗ္ဗာနိ။ ပရာမာသဒုကသဒိသံ။)

၈၉။ ပရာမဋ္ဌော စေဝ နော စ ပရာမာသော ခမ္မော ပရာမဋ္ဌဿ စေဝ နော
စ ပရာမာသဿ ခမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။
ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ
ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ ဥဒ္ဓစ္စံ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။
အရိယာ ဂေါတြဘုံ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။

ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ စက္ခု။ပ။ ဝတ္ထု ပရာမဋ္ဌေ စေဝ နော စ ပရာမာသေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ (ယာဝ အာဝဇ္ဇနာ သဗ္ဗံ ကာတဗ္ဗံ။) (၁)

ပရာမဋ္ဌော စေဝ နော စ ပရာမာသော ဓမ္မော ပရာမာသဿ စေဝ ပရာမဋ္ဌဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု ပရာမဋ္ဌေ စေဝ နော စ ပရာမာသေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

ပရာမဋ္ဌော စေဝ နော စ ပရာမာသော ဓမ္မော ပရာမာသဿ စေဝ ပရာမဋ္ဌဿ စ ပရာမဋ္ဌဿ စေဝ နော စ ပရာမာသဿ စ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု ပရာမဋ္ဌေ စေဝ နော စ ပရာမာသေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ပရာမာသော စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

(ဧဝံ ဣတရေပိ တီဏိ။ အာရဟ္တ ကာတဗ္ဗာနိ။ ဣမံ ဒုကံ ပရာမာသဒုက-သဒိသံ။ လောကုတ္တရံ ယဟိံ န လဗ္ဘတိ၊ တဟိံ န ကာတဗ္ဗံ။)

၅၄-ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုက ဝ-ပဋိစ္စဝါရ

ဝ-ပစ္စယာနုလောမ ဝ-ဝိဘင်္ဂဝါရ

ဟောတု

၉၀။ ပရာမာသဝိပ္ပယုတ္တံ ပရာမဋ္ဌံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော ပရာမဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပရာမာသဝိပ္ပယုတ္တံ ပရာမဋ္ဌံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။

ပရာမာသဝိပ္ပယုတ္တံ အပရာမဋ္ဌံ ဓမ္မံ ပဋိစ္စ ပရာမာသဝိပ္ပယုတ္တော အပရာမဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။)

(ယထာ စူဠန္တရဒုကေ လောကီယဒုကံ၊ ဧဝံ ကာတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌဒုကံ နိဋ္ဌိတံ။

ပရာမာသဂေါစ္ဆကံ နိဋ္ဌိတံ။

၁၀-မဟန္တရဒုက

၅၅-သာရမ္မဏဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂီဝါရ

ဟေတု

၁။ သာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သာရမ္မဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္နိက္ခဏေ။ပ။ (၁)

သာရမ္မဏံ ဓမ္မံ ပဋိစ္စ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
သာရမ္မဏေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

သာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ သာရမ္မဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

၂။ အနာရမ္မဏံ ဓမ္မံ ပဋိစ္စ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊
ဥပါဒါရူပံ။ (၁)

အနာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သာရမ္မဏာ ခန္ဓာ။ (၂)

အနာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သာရမ္မဏာ ခန္ဓာ၊ မဟာဘူတေ
ပဋိစ္စ ကဋတ္တာရူပံ။ (၃)

၃။ သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ပဋိသန္နိက္ခဏေ သာရမ္မဏံ ဧကံ ခန္ဓဉ္စ ဝတ္ထု၌ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

သာရမ္ပဏဉ္စ အနာရမ္ပဏဉ္စ ဓမ္မံ ပဋိစ္စ အနာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သာရမ္ပဏေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သာရမ္ပဏဉ္စ အနာရမ္ပဏဉ္စ ဓမ္မံ ပဋိစ္စ သာရမ္ပဏော စ အနာရမ္ပဏော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ သာရမ္ပဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ သာရမ္ပဏေ ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၃)

အာရမ္ပဏ

၄။ သာရမ္ပဏံ ဓမ္မံ ပဋိစ္စ သာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္ပဏပစ္စယာ။
သာရမ္ပဏံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။

အနာရမ္ပဏံ ဓမ္မံ ပဋိစ္စ သာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္ပဏပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ သာရမ္ပဏာ ခန္ဓာ။

သာရမ္ပဏဉ္စ အနာရမ္ပဏဉ္စ ဓမ္မံ ပဋိစ္စ သာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္ပဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ သာရမ္ပဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (သံခိတ္တံ။)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅။ ဟေတုယာ နဝ၊ အာရမ္ပဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊
ဥပနိဿယေ တီဏိ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊
ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊
သမ္ပယုတ္တေ တီဏိ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ
တီဏိ၊ အဝိဂတေ နဝ။

နယောဘု

၆။ သာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ သာရမ္မဏံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။
အဟေတုကပဋိသန္နိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ
ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

သာရမ္မဏံ ဓမ္မံ ပဋိစ္စ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကေ သာရမ္မဏေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိ-
သန္နိက္ခဏေ။ပ။ (၂)

သာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နဟေတုပစ္စယာ။ အဟေတုကံ သာရမ္မဏံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (၃)

၇။ အနာရမ္မဏံ ဓမ္မံ ပဋိစ္စ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ ဧကံ မဟာဘူတံ။ပ။ အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ (၁)

အနာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သာရမ္မဏာ ခန္တာ။ (၂)

အနာရမ္မဏံ ဓမ္မံ ပဋိစ္စ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နဟေတုပစ္စယာ။ အဟေတုကပဋိသန္နိက္ခဏေ ဝတ္ထု ပဋိစ္စ သာရမ္မဏာ ခန္တာ။
မဟာဘူတေ ပဋိစ္စ ကဋုတ္တာရူပံ။ (၃)

၈။ သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကပဋိသန္နိက္ခဏေ သာရမ္မဏံ ဧကံ ခန္တဉ္စ ဝတ္ထုဉ္စ
ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကေ သာရမ္မဏေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (၂)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပဋိစ္စ သာရမ္မဏော စ အနာရမ္မဏော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကပဋိသန္နိက္ခဏေ သာရမ္မဏံ ဧကံ

ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ သာရမ္ပဏေ ခန္ဓေ စ
မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၃)

နအာရမ္ပဏာ

၉။ သာရမ္ပဏံ ဓမ္မံ ပဋိစ္စ အနာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္ပဏ-
ပစ္စယာ။ သာရမ္ပဏေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အနာရမ္ပဏံ ဓမ္မံ ပဋိစ္စ အနာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္ပဏပစ္စယာ။
(ယာဝ အသညသတ္တာ။) (၁)

သာရမ္ပဏဉ္စ အနာရမ္ပဏဉ္စ ဓမ္မံ ပဋိစ္စ အနာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္ပဏပစ္စယာ။ သာရမ္ပဏေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀။ နဟေတုယာ နဝ၊ နအာရမ္ပဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
ဒွေ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ ဒွေ၊ နမဂ္ဂေ
နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊ နော-
ဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၁။ ဟေတုပစ္စယာ နအာရမ္ပဏေ တိဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ
ဧကံ။ပ။ နဝိပ္ပယုတ္တေ ဧကံ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၁၂။ နဟေတုပစ္စယာ အာရမ္ပဏေ တိဏိ။ပ။ သဟဇာတေ နဝ။ပ။ မဂ္ဂေ
ဧကံ။ပ။ အဝိဂတေ နဝ။

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၅၅-သာရမ္မဏဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေဘု

၁၃။ သာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။ (ပဋိစ္စသဒ္ဓိသာ။)

၁၄။ အနာရမ္မဏံ ဓမ္မံ ပစ္စယာ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊
ဥပါဒါရူပံ။ (၁)

အနာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဝတ္ထု
ပစ္စယာ သာရမ္မဏာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပစ္စယာ သာရမ္မဏာ ခန္ဓာ။ (၂)

အနာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ သာရမ္မဏာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၅။ သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သာရမ္မဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ သာရမ္မဏေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ သာရမ္မဏော စ အနာရမ္မဏော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ သာရမ္မဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ သာရမ္မဏေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၁၆။ သာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ သာရမ္မဏံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အနာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယရိညာဏံ။
ဝတ္ထု ပစ္စယာ သာရမ္မဏာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စက္ခုရိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ကာယရိညာဏသဟဂတံ။ပ။ သာရမ္မဏံ
ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
(သံခိတ္တံ)။ (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ
တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊
ဥပနိဿယေ တီဏိ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ တီဏိ၊ ကမ္မေ နဝ၊
ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊
သမ္ပယုတ္တေ တီဏိ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ
တီဏိ၊ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၈။ သာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ တီဏိ။ (ပဋိစ္စဝါရသဒိသံ။)

အနာရမ္မဏံ ဓမ္မံ ပစ္စယာ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
ဧကံ မဟာဘူတံ။ပ။ အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ (၁)

အနာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ရိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ သာရမ္မဏာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။
ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

အနာရမ္မဏံ ဓမ္မံ ပစ္စယာ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ အဟေတုကာ သာရမ္မဏာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၉။ သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ အဟေတုကံ သာရမ္မဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ အနာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ သာရမ္မဏေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သာရမ္မဏဉ္စ အနာရမ္မဏဉ္စ ဓမ္မံ ပစ္စယာ သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ သာရမ္မဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကေ သာရမ္မဏေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ အဟေတုကံ သာရမ္မဏံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကေ သာရမ္မဏေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ ကဋတ္တာရူပံ။ပ။ (သံခိတ္တံ) (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၂၀။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ စတ္တာရိ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၂၁။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ ဧကံ။ပ။ နဝိပ္ပယုတ္တေ ဧကံ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၂၂။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ။ပ။ မဂ္ဂေ တီဏိ။ပ။ အဝိဂတေ နဝ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၅၅-သာရမ္မဏဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

၂၃။ သာရမ္မဏံ ဓမ္မံ သံသဋ္ဌော သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ သာရမ္မဏံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ သံသဋ္ဌာ
ဒွေ ခန္တာ။ ပဋိသန္တိက္ခဏေ။ပ။

၂၄။ ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ၊ (သဗ္ဗတ္ထ
ဧကံ။) အဝိဂတေ ဧကံ။

အနုလောမံ။

၂၅။ သာရမ္မဏံ ဓမ္မံ သံသဋ္ဌော သာရမ္မဏော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ သာရမ္မဏံ ဧကံ ခန္တံ သံသဋ္ဌာ တယော ခန္တာ။ပ။ ဒွေ
ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂၆။ နဟေတုယာ ဧကံ၊ နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ၊ နပစ္ဆာ-
ဇာတေ ဧကံ၊ နအာသေဝနေ ဧကံ၊ နကမ္မေ ဧကံ၊ နဝိပါဏေ ဧကံ၊ နဈာနေ
ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗာ။)

ဟေတု

၂၇။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သာရမ္မဏာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ သာရမ္မဏာ ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

သာရမ္မဏော ဓမ္မော သာရမ္မဏဿ စ အနာရမ္မဏဿ စ ဓမ္မဿ ဟေတု- ပစ္စယေန ပစ္စယော။ သာရမ္မဏာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာ- နာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၂၈။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတ္တာ တံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ သာရမ္မဏေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန သာရမ္မဏစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။ အကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာ- ယတနံ နေဝသညာနာသညာယတနဿ။ပ။ သာရမ္မဏာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ ယထာကမ္မူပဂ- ဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

၂၉။ အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊

မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ အနာရမ္မဏာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၃၀။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ။ပ။ ဖလံ ဂရုံ။ပ။ သာရမ္မဏော ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—သာရမ္မဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

သာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—သာရမ္မဏာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

သာရမ္မဏော ဓမ္မော သာရမ္မဏဿ စ အနာရမ္မဏဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—သာရမ္မဏာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၃၁။ အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အနန္တရဘဒ္ဒိ

၃၂။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ သာရမ္မဏာ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။ ဧကံ။ သဟဇာတပစ္စယေန ပစ္စယော။ သတ္တ။ (ပဋိစ္စဝါရေ သဟဇာတသဒိသာ။) အညမညပစ္စယေန ပစ္စယော။ ဆ။ (ပဋိစ္စဝါရေ အညမညသဒိသံ။) နိဿယပစ္စယေန ပစ္စယော။ သတ္တ။ (ပစ္စယဝါရေ နိဿယသဒိသော။)

ဥပနိဿယ

၃၃။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—သဒ္ဓိ ဥပနိဿယ ဒါနံ ဒေတိ။ပ။ မာနံ ဇေယတိ။ဒိဋ္ဌိဂဏှာတိ။သီလံ။ပ။ပညံ။ရာဂံ။ပ။ပတ္တနံ။ကာယိကံ သုခံ။ကာယိကံ ဒုက္ခံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ပညာ။ ရာဂေါ။ပ။ ပတ္တနာ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—ဥတု။ ဘောဇနံ။ သေနာသနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတု။ ဘောဇနံ။ သေနာသနံ သဒ္ဓါယ။ပ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပုရေဇာတ

၃၄။ အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ

ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဓတ္တုပုရေဇာတံ—
စက္ကာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။
ဝတ္ထု သာရမ္ပဏာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ပစ္ဆာဇာတာသေဝန

၃၅။ သာရမ္ပဏော ဓမ္မော အနာရမ္ပဏဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ ဧကံ။

သာရမ္ပဏော ဓမ္မော သာရမ္ပဏဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။
ဧကံ။

ကမ္မ

၃၆။ သာရမ္ပဏော ဓမ္မော သာရမ္ပဏဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ သာရမ္ပဏာ စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
နာနာက္ခဏိကာ သာရမ္ပဏာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန
ပစ္စယော။ (၁)

သာရမ္ပဏော ဓမ္မော အနာရမ္ပဏဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ သာရမ္ပဏာ စေတနာ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
နာနာက္ခဏိကာ သာရမ္ပဏာ စေတနာ ကဋတ္တာရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ (၂)

သာရမ္ပဏော ဓမ္မော သာရမ္ပဏဿ စ အနာရမ္ပဏဿ စ ဓမ္မဿ ကမ္မ-
ပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ
သာရမ္ပဏာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ သာရမ္ပဏာ
စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါက အာဟာရ

၃၇။ သာရမ္ပဏော ဓမ္မော သာရမ္ပဏဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ တိဏိ။

သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
တီဏိ။

အနာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန
ပစ္စယော။ (၁)

ဣန္ဒြိယ

၃၈။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန
ပစ္စယော။ တီဏိ။

အနာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတိဂ္ဂါရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။
စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ ဣန္ဒြိယ-
ပစ္စယေန ပစ္စယော။ (၁)

သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော သာရမ္မဏဿ ဓမ္မဿ
ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ စက္ခုဝိညာဏဉ္စ စက္ခုဝိညာဏ-
သဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ ကာယိန္ဒြိယဉ္စ ကာယဝိညာ-
ဏဉ္စ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဈာနာဒိ

၃၉။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။
တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဧကံ။

ဝိပ္ပယုတ္တ

၄၀။ သာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု သာရမ္မဏာနံ

ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာဓံ စက္ခာယတနံ စက္ခု-
ဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ ဝတ္ထု သာရမ္ပဏာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၄၁။ သာရမ္ပဏော ဓမ္မော သာရမ္ပဏဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သာရမ္ပဏော ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန
ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သာရမ္ပဏော ဓမ္မော အနာရမ္ပဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

သာရမ္ပဏော ဓမ္မော သာရမ္ပဏဿ စ အနာရမ္ပဏဿ စ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ (ပဋိစ္စသဒ္ဓိသံ။) (၃)

၄၂။ အနာရမ္ပဏော ဓမ္မော အနာရမ္ပဏဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။သမာဇာဓံ ဧကံ မဟာဘူတံ။ပ။
(ယာဝ အသညသတ္တာ။) (၁)

အနာရမ္ပဏော ဓမ္မော သာရမ္ပဏဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။သမာဇာဓံ ပဋိသန္ဓိက္ခဏေ ဝတ္ထု သာရမ္ပ-
ဏာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာဓံ စက္ခု။ပ။ ဝတ္ထု
အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ
သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။
ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု သာရမ္ပဏာနံ ခန္ဓာနံ
အတ္ထိပစ္စယေန ပစ္စယော။ (၂)

၄၃။ သာရမ္ပဏော စ အနာရမ္ပဏော စ ဓမ္မော သာရမ္ပဏဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဇာဓော
စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခာယတနဉ္စ တိဏ္ဍနံ ခန္ဓာနံ
အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ကာယဝိညာဏသဟဂတော
ဧကော ခန္ဓော စ ကာယာယတနဉ္စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။
ဒွေ ခန္ဓာ စ။ပ။ သာရမ္ပဏော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ
အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော အနာရမ္မဏဿ ဓမ္မဿ
 အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
 သဗ္ဗဇာတာ သာရမ္မဏာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
 အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ သာရမ္မဏာ
 ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန
 ပစ္စယော။ ပစ္ဆာဇာတာ သာရမ္မဏာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ
 အတ္ထိပစ္စယေန ပစ္စယော။ (၂)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၄။ ဟေတုယာ တိဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ
 ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊ နိဿယေ
 သတ္တ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္ဆာဇာတေ ဧကံ၊ အာသေဝနေ
 ဧကံ၊ ကမ္မေ တိဏိ၊ ဝိပါကေ တိဏိ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ ဆ၊ ဈာနေ
 တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ ဒွေ၊ အတ္ထိယာ သတ္တ၊
 နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ သတ္တ။

၂-ပစ္စနိယုဒ္ဓါရ

၄၅။ သာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
 ကမ္မပစ္စယေန ပစ္စယော။ (၁)

သာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ သဟဇာတပစ္စယေန
 ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

သာရမ္မဏော ဓမ္မော သာရမ္မဏဿ စ အနာရမ္မဏဿ စ ဓမ္မဿ
 သဟဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၄၆။ အနာရမ္မဏော ဓမ္မော အနာရမ္မဏဿ ဓမ္မဿ သဟဇာတပစ္စယေန
 ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အနာရမ္မဏော ဓမ္မော သာရမ္မဏဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၂)

သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော သာရမ္မဏဿ ဓမ္မဿ သဟဇာတံ၊
ပုရေဇာတံ။ (၁)

သာရမ္မဏော စ အနာရမ္မဏော စ ဓမ္မော အနာရမ္မဏဿ ဓမ္မဿ
သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၇။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ။ပ။ နအနန္တရေ သတ္တ၊
နသမနန္တရေ သတ္တ၊ နသဟဇာတေ ဆ၊ နအညမညေ ဆ၊ နနိဿယေ ဆ၊
နဥပနိဿယေ သတ္တ၊ နပုရေဇာတေ သတ္တ၊ နပစ္ဆာဇာတေ သတ္တ။ပ။ နမဂ္ဂေ
သတ္တ၊ နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောအတ္ထိယာ စတ္တာရိ၊
နောနတ္ထိယာ သတ္တ၊ နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနီယ

၄၈။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ။ပ။ နအနန္တရေ
တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ တိဏိ။ပ။ နမဂ္ဂေ
တိဏိ၊ နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ
တိဏိ။

၄-ပစ္စယပစ္စနီယာနုလောမ

၄၉။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ
ဧကံ။ (အနုလောမဓာတိကာ ကာတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

သာရမ္မဏဒုကံ နိဋ္ဌိတံ။

ဟေဘု

၅၀။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋတ္တာ စ ရူပံ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ ပဋိစ္စ ဧကော ခန္ဓော စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ ပဋိစ္စ။ပ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ ပဋိစ္စ ဧကော ခန္ဓော စိတ္တဉ္စ ကဋတ္တာ စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထုဉ္စ ပဋိစ္စ နောစိတ္တော ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ ကဋတ္တာရူပံ။ (၁)

အာရမ္မဏ

၅၁။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏ-
ပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ ပဋိစ္စ။ပ။
ပဋိသန္ဓိက္ခဏေ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထုပဉ္စ ပဋိစ္စ နောစိတ္တာ ခန္ဓာ။ (၁) (သံခိတ္တံ။)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၂။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ပဉ္စ၊
သမနန္တရေ ပဉ္စ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊
ဥပနိဿယေ ပဉ္စ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ
ပဉ္စ၊ အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ ပဉ္စ၊ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ပဉ္စ၊
ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္တိယာ ပဉ္စ၊ နတ္တိယာ ပဉ္စ၊ ဝိဂတေ ပဉ္စ၊ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ခ-ဝိဘင်္ဂါရ

နဟေတု

၅၃။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ စိတ္တံ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ စိတ္တံ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ
ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာ-
သဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စ-
သဟဂတော မောဟော။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ
နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တံ။ အဟေတုကပဋိသန္ဓိက္ခဏေ နောစိတ္တော ခန္ဓေ ပဋိစ္စ
စိတ္တံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။
အဟေတုကံ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ
ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု
ပဋိစ္စ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ဒွေ ခန္ဓေ စ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ
ဒွေ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တဉ္စ
ဝတ္ထုဉ္စ ပဋိစ္စ နောစိတ္တာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ စိတ္တဉ္စ
သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော
မောဟော။ (၁)

နအာရမ္မဏာ

၅၄။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) (၂)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တဉ္စ မဟာဘူတေ စ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ
ကဋ္ဌတ္တာရူပံ။ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၁)

နအဓိပတျာဒိ

၅၅။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။ ပဉ္စ။
နအနန္တရပစ္စယာ။ပ။ နဥပနိဿယပစ္စယာ။ တိဏိ။

နပုရေဇာတာဒိ

၅၆။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ နောစိတ္တော ခန္ဓေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ
နောစိတ္တော ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

နောစိတ္တံ ဓမ္မံ ပဋိစ္စ စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နပုရေဇာတ-
ပစ္စယာ။ အရူပေ နောစိတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။
နောစိတ္တော ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထု ပဋိစ္စ နောစိတ္တာ ခန္ဓာ။
ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ စိတ္တဉ္စ
မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၁)

နပစ္ဆာဇာတပစ္စယာ။ နအာသေဝနပစ္စယာ။

နကမ္မ

၅၇။ စိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ စိတ္တံ
ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

နောစိတ္တံ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ နောစိတ္တော ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတု-သမုဋ္ဌာနံ။ပ။ (၁)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ နောစိတ္တော ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၈။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊ နပုရေ-ဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၅၉။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၆၀။ နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ၊ အနန္တရေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊) မဂ္ဂေ တိဏိ။ပ။ အဝိဂတေ ပဉ္စ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၅၆-စိတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၆၁။ စိတ္တံ ဓမ္မံ ပစ္စယာ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တံ ဓမ္မံ ပစ္စယာ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိကုဏေ။ပ။ (ယာဝ မဟာဘူတာ။) ဝတ္ထု ပစ္စယာ နောစိတ္တာ ခန္ဓာ။ (၁)

နောစိတ္တံ ဓမ္မံ ပစ္စယာ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တော ခန္ဓေ ပစ္စယာ စိတ္တံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္ဓိကုဏေ နောစိတ္တော ခန္ဓေ ပစ္စယာ စိတ္တံ။ ပဋိသန္ဓိကုဏေ ဝတ္ထု ပစ္စယာ စိတ္တံ။ (၂)

နောစိတ္တံ ဓမ္မံ ပစ္စယာ စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ ပဋိသန္ဓိကုဏေ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိကုဏေ ဝတ္ထု ပစ္စယာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပစ္စယာ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တဉ္စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တဉ္စ ဝတ္ထုဉ္စ ပစ္စယာ နောစိတ္တာ ခန္ဓာ။ ပဋိသန္ဓိကုဏေ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိကုဏေ စိတ္တဉ္စ မဟာဘူတေ စ ပစ္စယာ ကဋတ္တာရူပံ။ ပဋိသန္ဓိကုဏေ စိတ္တဉ္စ ဝတ္ထုဉ္စ ပစ္စယာ နောစိတ္တာ ခန္ဓာ။ (၁)

အာရမ္မဏ

၆၂။ စိတ္တံ ဓမ္မံ ပစ္စယာ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဧကံ။ (ပဋိစ္စဝါရသဒိသံ။)

နောစိတ္တံ ဓမ္မံ ပစ္စယာ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိကုဏေ။ပ။ ပဋိသန္ဓိကုဏေ ဝတ္ထု ပစ္စယာ ခန္ဓာ။ စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏသဟဂတာ ခန္ဓာ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏသဟဂတာ ခန္ဓာ။ ဝတ္ထု ပစ္စယာ နောစိတ္တာ ခန္ဓာ။ (၁)

နောစိတ္တံ ဓမ္မံ ပစ္စယာ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ နောစိတ္တော ခန္ဓေ ပစ္စယာ စိတ္တံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္ဓိကုဏေ

နောစိတ္တေ ခန္ဓေ ပစ္စယာ စိတ္တံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပစ္စယာ စိတ္တံ။ စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာနံ။ (၂)

နောစိတ္တံ ခမ္မံ ပစ္စယာ စိတ္တော စ နောစိတ္တော စ ခမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏ-ပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပစ္စယာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနံ သမ္ပယုတ္တကာ စ ခန္ဓာ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာနံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ခမ္မံ ပစ္စယာ နောစိတ္တော ခမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-ပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တဉ္စ ဝတ္ထု ပစ္စယာ နောစိတ္တာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထု ပစ္စယာ နောစိတ္တာ ခန္ဓာ။ စက္ခယတနဉ္စ စက္ခုပ္ပါနာဉ္စ ပစ္စယာ စက္ခုပ္ပါနာသဟဂတာ ခန္ဓာ။ပ။ ကာယာယတနဉ္စ။ပ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၆၃။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊) အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နဟေတု

၆၄။ စိတ္တံ ခမ္မံ ပစ္စယာ နောစိတ္တော ခမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ စိတ္တံ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

၆၅။ နောစိတ္တံ ခမ္မံ ပစ္စယာ နောစိတ္တော ခမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ အဟေတုကံ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနာသဟဂတာ ခန္ဓာ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာနာသဟဂတာ ခန္ဓာ။ ဝတ္ထု ပစ္စယာ အဟေတုကာ

နောစိတ္တာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ
ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နောစိတ္တံ ဓမ္မံ ပစ္စယာ စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကေ နောစိတ္တေ ခန္ဓေ ပစ္စယာ စိတ္တံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပစ္စယာ စိတ္တံ။ စက္ခာယတနံ
ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ (၂)

နောစိတ္တံ ဓမ္မံ ပစ္စယာ စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတု-
ပစ္စယာ။ အဟေတုကံ နောစိတ္တံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။
အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပစ္စယာ
စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ သမ္ပယုတ္တကာ
စ ခန္ဓာ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ပ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ ပစ္စယာ နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တဉ္စ ဝတ္ထုဉ္စ ပစ္စယာ နောစိတ္တာ ခန္ဓာ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထုဉ္စ ပစ္စယာ
နောစိတ္တာ ခန္ဓာ။ စက္ခာယတနဉ္စ စက္ခုရိညာဏဉ္စ ပစ္စယာ စက္ခုရိညာဏ-
သဟဂတာ ခန္ဓာ။ပ။ ကာယာယတနဉ္စ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟ-
ဂတေ ခန္ဓေ စ စိတ္တဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော
မောဟော။ (၁) (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၆၆။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ
တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ တိဏိ၊
နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊
နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ
ပဉ္စ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ
တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၆၇။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ ပဉ္စ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၆၈။ နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ၊ အနန္တရေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊) မဂ္ဂေ တီဏိ။ပ။ အဝိဂတေ ပဉ္စ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၅၆-စိတ္တဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၆၉။ စိတ္တံ ဓမ္မံ သံသဋ္ဌော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တံ ဓမ္မံ သံသဋ္ဌော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ သံသဋ္ဌော ဧကော ခန္ဓော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တံ ဓမ္မံ သံသဋ္ဌော စိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောစိတ္တော ခန္ဓေ သံသဋ္ဌံ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နောစိတ္တံ ဓမ္မံ သံသဋ္ဌော စိတ္တော စ နောစိတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓံ သံသဋ္ဌာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

စိတ္တဉ္စ နောစိတ္တဉ္စ ဓမ္မံ သံသဋ္ဌော နောစိတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ နောစိတ္တံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊) အဝိဂတေ ပဉ္စ။ (သံခိတ္တံ။)

နဟေတုယာ ပဉ္စ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္စာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ ပဉ္စ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ သဗ္ဗေ ကာတဗ္ဗာ။)

၅၆-စိတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၇၀။ နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောစိတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောစိတ္တာ ဟေတု စိတ္တဿ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နောစိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောစိတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာ-နဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၇၁။ စိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စိတ္တံ အာရမ္မံ စိတ္တံ ဥပ္ပဇ္ဇတိ။ (မူလံ ကာတဗ္ဗံ။) စိတ္တံ အာရမ္မံ နောစိတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) စိတ္တံ အာရမ္မံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၇၂။ နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မံ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ

ဝုဋ္ဌဟိတ္တာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
 ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အာဝဇ္ဇနာယ အာရမ္မဏ-
 ပစ္စယေန ပစ္စယော။ အရိယာ နောစိတ္တော ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။
 ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။
 စက္ခု။ပ။ ဝတ္ထု၊ နောစိတ္တော ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန
 စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ စေတော-
 ပရိယဉာဏေန နောစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ။ပ။
 အာကိဉ္စညာယတနံ။ပ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။
 ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ နောစိတ္တာ ခန္ဓာ
 ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊
 ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
 ပစ္စယေန ပစ္စယော။ (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ
 ဒတွာ။ပ။ (ပဌမဂမနသဒိသံ။ နိန္နာနာကရဏံ။ ဣမံ နာနံ။) ရူပါယတနံ စက္ခု-
 ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နောစိတ္တာ ခန္ဓာ
 ဣဒ္ဓိဝိဉာဏဿ။ပ။ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

နောစိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ ဒါနံ ဒတွာ။ပ။ (ပဌမဂမနသဒိသံ။ နိန္နာနာကရဏံ။ ဣမံ နာနံ။)
 ရူပါယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ
 ကာယဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ နောစိတ္တာ ခန္ဓာ ဣဒ္ဓိဝိဉာ-
 ဉာဏဿ။ပ။ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

စိတ္တော စ နောစိတ္တော စ ဓမ္မော စိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ အာရဟ္တ စိတ္တံ ဥပ္ပဇ္ဇတိ။ တိဏိ။

အဓိပတိ

၇၃။ စိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
 အာရမ္မဏာဓိပတိ—စိတ္တံ ဂရုံ ကတွာ စိတ္တံ ဥပ္ပဇ္ဇတိ။ (၁)

စိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
 အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—စိတ္တံ ဂရုံ

ကတွာ နောစိတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—စိတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

စိတ္တာ ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—စိတ္တံ ဂရုံ ကတွာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

၇၄။ နောစိတ္တာ ဓမ္မော နောစိတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ ပ။ သီလံ။ ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ ပ။ ဈာနာ။ ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ ပ။ ဝတ္ထု နောစိတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောစိတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောစိတ္တာ ဓမ္မော စိတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (ဒွေပိ ဂမနာ ပဌမဂမနသဒိသံ။ နိန္ဒာနာကရဏံ။ အာရမ္မဏာဓိပတိ သဟဇာတာဓိပတိ ကာတဗ္ဗာ။) (၂)

စိတ္တာ စ နောစိတ္တာ စ ဓမ္မော စိတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ (တီဏိပိ ဂရုကာရမ္မဏာ ကာတဗ္ဗာ။ အာရမ္မဏာဓိပတိယေဝ။)

အနန္တရ

၇၅။ စိတ္တာ ဓမ္မော စိတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တံ ပစ္ဆိမဿ ပစ္ဆိမဿ စိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ (၁)

စိတ္တာ ဓမ္မော နောစိတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တံ ပစ္ဆိမာနံ ပစ္ဆိမာနံ နောစိတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ စိတ္တံ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (၂)

စိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တံ ပစ္စိမဿ ပစ္စိမဿ စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၆။ နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောစိတ္တာ ခန္ဓာ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (ဣမေ ဒွေ ပူရေတုကာမေန ကာတဗ္ဗာ ပုရိမဂမနသဒိသံ။)

စိတ္တော စ နောစိတ္တော စ ဓမ္မာ စိတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ စိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမံ ပုရိမံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောစိတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမံ ပုရိမံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ အညမည-ပစ္စယေန ပစ္စယော။ (ပဋိစ္စဝါရသဒိသာ။) နိဿယပစ္စယေန ပစ္စယော။ ပဉ္စ။ (ပစ္စယဝါရသဒိသာ။)

ဥပနိဿယ

၇၇။ စိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—စိတ္တံ စိတ္တဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ မာနံ ဇေပေတိ။ ဒိဋ္ဌိ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ (ဣမေ ဒွေပိ ပူရေတုကာမေန သဗ္ဗတ္ထ ကာတဗ္ဗာ။ ပဌမဂမနသဒိသံ။ နိန္နာနာ-ကရဏံ။)

စိတ္တော စ နောစိတ္တော စ ဓမ္မာ စိတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏပုနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ပကတူပနိဿယော—စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တဿ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

ပုရေဇာတ

၇၈။ နောစိတ္တော ဓမ္မာ နောစိတ္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုရိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယရိညာဏသဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုရိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု နောစိတ္တာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နောစိတ္တော ဓမ္မာ စိတ္တဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုရိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယရိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုရိညာဏဿ။ပ။ ကာယာယတနံ ကာယရိညာဏဿ။ပ။ ဝတ္ထု စိတ္တဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောစိတ္တော ဓမ္မာ စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုရိညာဏဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုရိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ကာယာယတနံ ကာယရိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဝတ္ထု စိတ္တဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၇၉။ စိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
(သံခိတ္တံ။) (၁)

နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
(သံခိတ္တံ။) (၁)

စိတ္တော စ နောစိတ္တော စ ဓမ္မော နောစိတ္တဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (သံခိတ္တံ။) (၁)

စိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မ

၈၀။ နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နောစိတ္တာ စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောစိတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ
ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊
နာနာက္ခဏိကာ။ ။သဟဇာတာ နောစိတ္တာ စေတနာ စိတ္တဿ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောစိတ္တာ စေတနာ
ဝိပါကဿ စိတ္တဿ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောစိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ နောစိတ္တာ စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောစိတ္တာ စေတနာ
ဝိပါကာနံ ခန္ဓာနံ စိတ္တဿ စ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၈၁။ စိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
ပဉ္စ။ အာဟာရပစ္စယေန ပစ္စယော။ ပဉ္စ။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဉ္စ။
နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တိဏိ။
မဂ္ဂပစ္စယေန ပစ္စယော။ တိဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။

ဝိပုယုတ္တ

၈၂။ စိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။သဗ္ဗဇာတော နောစိတ္တာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ နောစိတ္တာ ခန္ဓာ ကဋ္ဌတ္တာရူပါနံ။ပ။ နောစိတ္တာ ခန္ဓာ ဝတ္ထုဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သုဓရေဇာတံ စက္ခာယတနံ စက္ခဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယာယတနံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဝတ္ထု နောစိတ္တာနံ ခန္ဓာနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော နောစိတ္တာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သုဓရေဇာတံ စက္ခာယတနံ စက္ခဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထု စိတ္တဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ (၂)

နောစိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သုဓရေဇာတံ စက္ခာယတနံ စက္ခဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ပ။ ကာယာယတနံ ကာယဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဝတ္ထု စိတ္တဿ စ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပုယုတ္တပစ္စယေန ပစ္စယော။ (၃)

စိတ္တော စ နောစိတ္တော စ ဓမ္မော နောစိတ္တဿ ဓမ္မဿ ဝိပုယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အတ္ထိ

၈၃။ စိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော နောစိတ္တာ ခန္ဓာ စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ (ပုရေဇာတသဒိသံ၊ သံခိတ္တံ။) (၂)

နောစိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော နောစိတ္တော ဧကော ခန္ဓော ဒွိန္ဒ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ နောစိတ္တော ဧကော ခန္ဓော။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု။ပ။ (ပုရေဇာတသဒိသံ၊ သံခိတ္တံ။) (၃)

၈၄။ စိတ္တော စ နောစိတ္တော စ ဓမ္မော နောစိတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော နောစိတ္တော ဧကော ခန္ဓော စ စိတ္တဉ္စ ဒွိန္ဒ ခန္ဓာနံ စိတ္တ- သမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတံ စိတ္တဉ္စ ဝတ္ထုဉ္စ နောစိတ္တာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိသန္ဓိက္ခဏေပိ ဒွေ။) သဟဇာတံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ စိတ္တဉ္စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိသန္ဓိက္ခဏေပိ ဒွေ။) ပစ္ဆာဇာတံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ရူပဇိဝိတိန္ဒြိယဉ္စ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၅။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ

နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ ပဉ္စ၊ အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ တီဏိ၊
မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္တိယာ ပဉ္စ၊ နတ္တိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ ပဉ္စ။

၂-ပစ္စနိယုဒ္ဓါရ

၈၆။ စိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

စိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (၂)

စိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၈၇။ နောစိတ္တော ဓမ္မော နောစိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောစိတ္တော ဓမ္မော စိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောစိတ္တော ဓမ္မော စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၈၈။ စိတ္တော စ နောစိတ္တော စ ဓမ္မော စိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

စိတ္တော စ နောစိတ္တော စ ဓမ္မော နောစိတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

စိတ္တော စ နောစိတ္တော စ ဓမ္မာ စိတ္တဿ စ နောစိတ္တဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၈၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နောအဝိဂတေ
နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၉၀။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ပ။ နအနန္တရေ တီဏိ၊ နသမနန္တရေ
တီဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ တီဏိ၊ (သဗ္ဗတ္ထ တီဏိ။) နမဂ္ဂေ
တီဏိ၊ နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ
တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၉၁။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (အနုလောမ-
မာတိကာ ကာတဗ္ဗာ။)

စိတ္တဒုကံ နိဋ္ဌိတံ။

၅၇-စေတသိကဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေဘု

၉၂။ စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စေတသိကံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ ပဋိစ္စ ဧကော ခန္ဓော။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စေတသိကေ ခန္ဓေ ပဋိစ္စ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ
စေတသိကေ ခန္ဓေ ပဋိစ္စ စိတ္တဉ္စ ကဋတ္တာ စ ရူပံ။ (၂)

စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၉၃။ အစေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ ကဋတ္တာရူပံ။
စိတ္တံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ စိတ္တံ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

အစေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု
ပဋိစ္စ စေတသိကာ ခန္ဓာ။ (၂)

အစေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ပဋိသန္ဓိက္ခဏေ စိတ္တံ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တဉ္စ သမ္ပယုတ္တကာ စ
ခန္ဓာ။ (၃)

၉၄။ စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ
ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ (၁)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စေတသိကေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
စေတသိကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ
စေတသိကေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ကဋတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စေတသိကေ
ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စေတသိကေ
ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ စိတ္တံ။ (၂)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ
ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ

ခန္ဓန္တ စိတ္တန္တ ပဋိစ္စ ဒွေ ခန္ဓာ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ
စေတသိကံ ဧကံ ခန္ဓန္တ ဝတ္ထုန္တ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တန္တ။ ဒွေ ခန္ဓေ စ ဝတ္ထုန္တ
ပဋိစ္စ ဧကော ခန္ဓော စိတ္တန္တ။ (၃)

အာရမ္မဏ

၉၅။ စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စေတသိကံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၁)

စေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
စေတသိကေ ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
အာရမ္မဏပစ္စယာ။ စေတသိကံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တန္တ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၉၆။ အစေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၁)

အစေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စေတသိကာ ခန္ဓာ။ (၂)

အစေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တန္တ သမ္ပယုတ္တကာ
စ ခန္ဓာ။ (၃)

စေတသိကန္တ အစေတသိကန္တ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စေတသိကံ ဧကံ ခန္ဓန္တ စိတ္တန္တ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။
ပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ ခန္ဓန္တ စိတ္တန္တ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။
ပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ ခန္ဓန္တ ဝတ္ထုန္တ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ
စ။ပ။ (၁)

စေတသိကန္တ အစေတသိကန္တ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စေတသိကေ ခန္ဓေ စ ဝတ္ထုန္တ ပဋိစ္စ စိတ္တံ။(၂)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ပဋိသန္နိက္ခဏေ စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ပ။ (၃)

အဓိပတိ

၉၇။ စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ (သံခိတ္တံ။)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ (သဗ္ဗတ္ထ
နဝ။) အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ခ-ဝိဘင်္ဂါရ

နယောဘု

၉၉။ စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နယောဘုပစ္စယာ။
အယောဘုကံ စေတသိကံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အယောဘုက-
ပဋိသန္နိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

စေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နယောဘုပစ္စယာ။
အယောဘုကေ စေတသိကေ ခန္ဓေ ပဋိစ္စ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
အယောဘုကပဋိသန္နိက္ခဏေ။ပ။ (၂)

စေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မာ
ဥပ္ပဇ္ဇန္တိ နယောဘုပစ္စယာ။ အယောဘုကံ စေတသိကံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ
စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ အယောဘုကပဋိသန္နိက္ခဏေ။ပ။ (၃)

၁၀၀။ အစေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုက- ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ ကဋုတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ စိတ္တံ။ ဧကံ မဟာဘူတံ။ပ။ အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ (၁)

အစေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စေတသိကာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဒစ္စသဟဂတံ စိတ္တံ ပဋိစ္စ ဝိစိကိစ္ဆာ- သဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

အစေတသိကံ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋုတ္တာ စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၀၁။ စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စ- သဟဂတေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ စေတသိကေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကေ စေတသိကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စေတသိကေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ကဋုတ္တာ- ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စေတသိကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋုတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စေတသိကေ ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ စိတ္တံ။ (၂)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ စေတသိကော စ အစေတသိကော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ

ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စေတသိကံ
ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ
စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ပ။ (၃)

နအာရမ္မဏ

၁၀၂။ စေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ စေတသိကေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အစေတသိကံ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) (၁)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပဋိစ္စ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ စေတသိကေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
စေတသိကေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
(ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ၊ သံခိတ္တံ။)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၀၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဆ၊
နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊
နောဝိဂတေ တီဏိ။

၃-ပစ္စယာနုလောမပစ္စနီယ

၁၀၄။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၁၀၅။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အနန္တရေ နဝ။ပ။ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ (သဗ္ဗတ္ထ နဝ။) မဂ္ဂေ တိဏိ။ပ။ အဝိဂတေ နဝ။

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၅၇-စေတသိကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၁၀၆။ စေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသော။)

အစေတသိကံ ဓမ္မံ ပစ္စယာ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္နိက္ခဏေ
စိတ္တံ ပစ္စယာ ကဋ္ဌတ္တာရူပံ။ စိတ္တံ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ စိတ္တံ။ ဧကံ
မဟာဘူတံ။ပ။ (၁)

အစေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ၊ ဝတ္ထု ပစ္စယာ စေတသိကာ ခန္ဓာ၊
(ပဋိသန္နိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၂)

အစေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော စ အစေတသိကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ဝတ္ထု ပစ္စယာ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ။ (ပဋိသန္နိက္ခဏေ ဒွေပိ
ကာတဗ္ဗာ။) (၃)

၁၀၇။ စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ (ပဋိသန္နိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၁)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပစ္စယာ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စေတသိကေ ခန္ဓေ စ စိတ္တဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
စေတသိကေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ စေတသိကေ
ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။ (ပဋိသန္ဓိက္ခဏေ တိဏိပိ ကာတဗ္ဗာ။) (၂)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပစ္စယာ စေတသိကော စ အစေတသိကော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ
ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၃)

အာရမ္မဏ

၁၀၈။ စေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသာ။)

အစေတသိကံ ဓမ္မံ ပစ္စယာ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ
ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အစေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏသဟဂတာ ခန္ဓာ။ပ။ ကာယာ-
ယတနံ ပစ္စယာ။ပ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ဝတ္ထု ပစ္စယာ
စေတသိကာ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၂)

အစေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော စ အစေတသိကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ သမ္ပယုတ္တကာ
စ ခန္ဓာ။ပ။ ကာယာယတနံ ပစ္စယာ။ပ။ ဝတ္ထု ပစ္စယာ စိတ္တံ သမ္ပယုတ္တကာ စ
ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဧကံ။) (၃)

၁၀၉။ စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခုရိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခုရိညာဏဉ္စ
ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စက္ခုရိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ
စက္ခာယတနဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ကာယဝိညာဏသဟဂတံ။ပ။
စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စေတသိကံ ဧကံ
ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေ။) (၁)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပစ္စယာ အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတေ ခန္ဓေ စ စက္ခာယတနဉ္စ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏသဟဂတေ။ပ။ စေတသိကေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။ (ပဋိသန္ဓိက္ခဏေ ဧကံ။) (၂)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ ပစ္စယာ စေတသိကော စ အစေတသိကော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ ပစ္စယာ ဒွေ ခန္ဓာ စက္ခုဝိညာဏဉ္စ။ ဒွေ ခန္ဓေ စ။ပ။ စေတသိကံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဧကံ။ သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၁၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။) ပုရေဇာတေ နဝ၊ အာသေဝနေ နဝ။ပ။ အဝိဂတေ နဝ။



၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၁၁။ စေတသိကံ ဓမ္မံ ပစ္စယာ စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-ပစ္စယာ။ အဟေတုကံ စေတသိကံ။ (သံခိတ္တံ။)

(နဝ ပညာ၊ ပဉ္စဝိညာဏမ္ဘိ ယထာ အာရမ္မဏပစ္စယာ ဧဝံ ကာတဗ္ဗံ။ တီသုယေဝ မောဟော။ သဗ္ဗေ ပညာ ပဝတ္တိပဋိသန္ဓိယာ ကာတဗ္ဗာ အသမ္မော-ဟန္တေန။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၁၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ

၄၁၂ အဘိဓမ္မပိဋက ဓမ္မာနုလောမ ဒုကပဋ္ဌာနပါဠိ

စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ နဝ၊
နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၁၃။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၁၁၄။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အနန္တရေ နဝ၊ (သဗ္ဗတ္ထ နဝ။)
မဂ္ဂေ တိဏိ။ပ။ အဝိဂတေ နဝ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၅၇-စေတသိကဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဟေတု

၁၁၅။ စေတသိကံ ဓမ္မံ သံသဋ္ဌော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္တာ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္နိက္ခဏေ။ပ။ (၁)

စေတသိကံ ဓမ္မံ သံသဋ္ဌော အစေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ စေတသိကေ ခန္ဓေ သံသဋ္ဌံ စိတ္တံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

စေတသိကံ ဓမ္မံ သံသဋ္ဌော စေတသိကော စ အစေတသိကော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္တာ စိတ္တဉ္စ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

အစေတသိကံ ဓမ္မံ သံသဋ္ဌော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္တာ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

စေတသိကဉ္စ အစေတသိကဉ္စ ဓမ္မံ သံသဋ္ဌော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စေတသိကံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ
စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁) (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၁၁၆။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ
ပဉ္စ။) အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

၁၁၇။ စေတသိကံ ဓမ္မံ သံသဋ္ဌော စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ (ဧဝံ ပဉ္စပိ ပဉ္စာ ကာတဗ္ဗာ၊ တိဏိယေဝ မောဟော။ သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၁၈။ နဟေတုယာ ပဉ္စ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊
နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ ပဉ္စ၊
နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။ (ဧဝံ ဣတရေ ဒွေ ဂဏနာပိ
သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၅၇-စေတသိကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၁၁၉။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ စေတသိကာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
စေတသိကာ ဟေတူ စိတ္တဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ စေတသိကာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခ-
ဏေ။ပ။ (၃)

အာရမ္မဏ

၁၂၀။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ စေတသိကေ ခန္ဓေ အာရမ္မ စေတသိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ
ပုစ္ဆိတဗ္ဗံ။) စေတသိကေ ခန္ဓေ အာရမ္မ စိတ္တံ ဥပ္ပဇ္ဇတိ။ (မူလံ ပုစ္ဆိတဗ္ဗံ။)
စေတသိကေ ခန္ဓေ အာရမ္မ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ဥပ္ပဇ္ဇန္တိ။ (၃)

၁၂၁။ အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ
ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ
အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု အစေတသိကေ ခန္ဓေ
အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ စိတ္တံ ဥပ္ပဇ္ဇတိ။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
စေတောပရိယဉာဏေန အစေတသိကစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။ အာကာ-
သာနဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ ရူပါယတနံ စက္ခုဝိညာ-
ဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ အစေတသိကာ ခန္ဓာ
ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊
အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အစေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ (ပဌမဂမန-
သဒိသံ။) စက္ခု။ပ။ ဝတ္ထု အစေတသိကေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ
ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ
သုဏာတိ။ စေတောပရိယဉာဏေန အစေတသိကစိတ္တသမင်္ဂီဿ စိတ္တံ ဇာနာတိ။
အာကာသာနဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာ-
ယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာ-
ယတနံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ အစေတသိကာ ခန္ဓာ ဣဒ္ဓိဝိဓ-
ဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ၊ အနာဂတံ-
သဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အစေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ နိဗ္ဗာန် ပစ္စဝေက္ခန္တိ။ (ပဌမဂမနသဒိသံ။) စက္ခု။ပ။ ဝတ္ထု အစေတသိကေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္တတိ၊ တံ အာရပ္ပ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အာရမ္မဏပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ အစေတသိကာ ခန္ဓာ ဣဒ္ဓိဝိဇ္ဇာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၃)

၁၂၂။ စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စေတသိကေ ခန္ဓေ စ စိတ္တဉ္စ အာရပ္ပ စေတသိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) စေတသိကေ ခန္ဓေ စ စိတ္တဉ္စ အာရပ္ပ စိတ္တံ ဥပ္ပဇ္ဇတိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) စေတသိကေ ခန္ဓေ စ စိတ္တဉ္စ အာရပ္ပ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၁၂၃။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—စေတသိကေ ခန္ဓေ ဂရုံ ကတွာ စေတသိကာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—စေတသိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) အာရမ္မဏာဓိပတိ—စေတသိကေ ခန္ဓေ ဂရုံ ကတွာ စိတ္တံ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—စေတသိကာဓိပတိ စိတ္တဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) အာရမ္မဏာဓိပတိ—စေတသိကေ ခန္ဓေ ဂရုံ ကတွာ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—စေတသိကာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၁၂၄။ အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ နိဗ္ဗာန် ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် ဂေါတြဘူသု၊ ဝေါဒါနုသု၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။

စက္ခု။ပ။ ဝတ္ထု အစေတသိကေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ စိတ္တံ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ — အစေတသိကာဓိပတိ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

အစေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ — အရိယာ
မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ။ပ။ (ပဌမဂမနသဒိသံ။) စက္ခု။ပ။ ဝတ္ထု
အစေတသိကေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ
ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ — အစေတသိကာဓိပတိ
သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

အစေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။
အာရမ္မဏာဓိပတိ — အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ပ။ နိဗ္ဗာနံ။ပ။ (ပဌမဂမနံ။)
အစေတသိကေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ
စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ — အစေတသိကာ-
ဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၃)

စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ ဓမ္မဿ အဓိပတိ-
ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (အာရမ္မဏာဓိပတိယေဝ။)

အနန္တရာဒိ

၁၂၅။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမာ ပုရိမာ စေတသိကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ စေတသိကာနံ
ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပုရိမာ ပုရိမာ စေတသိကာ
ခန္ဓာ ပစ္စိမဿ ပစ္စိမဿ စိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။)
ပုရိမာ ပုရိမာ စေတသိကာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ စေတသိကာနံ ခန္ဓာနံ
စိတ္တဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၁၂၆။ အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ အနန္တရပစ္စယေန
ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တံ ပစ္စိမဿ ပစ္စိမဿ စိတ္တဿ အနန္တရပစ္စယေန
ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန
ပစ္စယော။ (၁)

အစေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
(ဧဝံ တီဏိ ကာတဗ္ဗာနိ၊ ပဌမဂမနသဒိသံ။ ပူရိတွာ ကာတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ ဓမ္မဿ
အနန္တရပစ္စယေန ပစ္စယော။ တီဏိ။ (အာဝဇ္ဇနာပိ ဝုဋ္ဌာနဗ္ဗိ နတ္ထိ။)

သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။
(ပဋိစ္စဝါရသဒိသံ။) အညမညပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စဝါရသဒိသံ။)
နိဿယပစ္စယေန ပစ္စယော။ နဝ။ (ပစ္စယဝါရသဒိသံ။)

ဥပနိဿယ

၁၂၇။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ပကတူပနိဿယော—စေတသိကာ ခန္ဓာ စေတသိကာနံ ခန္ဓာနံ
ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။ တီဏိ ဥပနိဿယာ။) စေတ-
သိကာ ခန္ဓာ စိတ္တဿ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။ တီဏိ
ဥပနိဿယာ။) စေတသိကာ ခန္ဓာ စေတသိကာနံ ခန္ဓာနံ စိတ္တဿ စ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၃)

၁၂၈။ အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ပကတူပနိဿယော—ဥတုံ။ ဘောဇနံ။ သေနာသနံ စိတ္တံ
ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတုံ။ ဘောဇနံ။ သေနာသနံ
စိတ္တံ သဒ္ဓါယ။ပ။ ပညာယ။ ရာဂဿ။ပ။ ပတ္တနာယ ကာယိကဿ သုခဿ၊
ကာယိကဿ ဒုက္ခဿ၊ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

အစေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-
ယော။ပ။ ။ပကတူပနိဿယော—ဥတုံ။ ဘောဇနံ။ သေနာသနံ စိတ္တံ
ဥပနိဿယ ဒါနံ ဒေတိ။ပ။ (တီဏိ။ ပဌမဂမနသဒိသံ။ နိန္ဒာနာကရဏံ။)

စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ ဓမ္မဿ
ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

ပုရေဇာတ

၁၂၉။ အစေတသိက္ခော ဓမ္မော အစေတသိက္ခဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-
ပုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ ဝိပဿတိ၊ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရမ္မံ စိတ္တံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ
သောတဓာတုယာ သဒ္ဓံ သုဏာတိ၊ ရူပါယတနံ စက္ခုဝိညာဏဿ။ ပ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ
စက္ခုဝိညာဏဿ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ပ။ ဝတ္ထု စိတ္တဿ
ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အစေတသိက္ခော ဓမ္မော စေတသိက္ခဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—
စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ
ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခု-
ဝိညာဏသဟဂတာနံ ခန္ဓာနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏသဟ-
ဂတာနံ ခန္ဓာနံ။ ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏသဟဂတာနံ
ခန္ဓာနံ။ ပ။ ကာယာယတနံ။ ပ။ ဝတ္ထု စေတသိကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန
ပစ္စယော။ (၂)

အစေတသိက္ခော ဓမ္မော စေတသိက္ခဿ စ အစေတသိက္ခဿ စ ဓမ္မဿ
ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။
အာရမ္မဏပုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ ဝိပဿတိ၊ အဿာ-
ဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဒိဗ္ဗေန
စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ
စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ။ ပ။ ဝတ္ထု-
ပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ ပ။
ကာယာယတနံ။ ပ။ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၁၃၀။ စေတသိက္ခော ဓမ္မော အစေတသိက္ခဿ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

စေတသိကော စ အစေတသိကော စ ဓမ္မော အစေတသိကဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။)

စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အာသေဝနပစ္စယေန
ပစ္စယော။ (သံခိတ္တံ။)

ကမ္မ

၁၃၁။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ စေတသိကာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
နာနာက္ခဏိကာ စေတသိကာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန
ပစ္စယော။ (၁)

စေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ စေတသိကာ စေတနာ
စိတ္တဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
နာနာက္ခဏိကာ စေတသိကာ စေတနာ ဝိပါကဿ စိတ္တဿ ကဋတ္တာ စ
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

စေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။သဟဇာတာ
စေတသိကာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ
စေတသိကာ စေတနာ ဝိပါကာနံ ခန္ဓာနံ စိတ္တဿ ကဋတ္တာ စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကဒိ

၁၃၂။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ နဝ။ အာဟာရပစ္စယေန ပစ္စယော။ နဝ။ ဣန္ဒြိယပစ္စယေန ပစ္စယော။
နဝ။ ဈာနပစ္စယေန ပစ္စယော။ တိဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တိဏိ။
သမ္ပယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။

ဝိပ္ပယုတ္တ

၁၃၃။ စေတသိက္ခော ဓမ္မော အစေတသိက္ခဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

အစေတသိက္ခော ဓမ္မော အစေတသိက္ခဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။သဟဇာတံ စိတ္တံ စိတ္တ-သမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ စိတ္တံ ကဋတ္တာ-ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ စိတ္တံ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခယတနံ စက္ခုဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပ။ ကာယာယတနံ ကာယ-ဝိညာဏဿ။ ပ။ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ စိတ္တံ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အစေတသိက္ခော ဓမ္မော စေတသိက္ခဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စေတသိကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခယတနံ စက္ခုဝိညာဏ-သဟဂတာနံ ခန္ဓာနံ။ ပ။ ကာယာယတနံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ။ ပ။ ဝတ္ထု စေတသိကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အစေတသိက္ခော ဓမ္မော စေတသိက္ခဿ စ အစေတသိက္ခဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စေတသိကာနံ ခန္ဓာနံ စိတ္တဿ စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ ပ။ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

စေတသိက္ခော စ အစေတသိက္ခော စ ဓမ္မော အစေတသိက္ခဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။)

အတ္ထိ

၁၃၄။ စေတသိက္ခော ဓမ္မော စေတသိက္ခဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စဝါရသဒိသံ။)

စေတသိက္ခော ဓမ္မော အစေတသိက္ခဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

စေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စဝါရသဒိသံ။) (၃)

၁၃၅။ အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ။) (၁)

အစေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗဇာတံ စိတ္တံ စေတသိကာနံ ခန္ဓာနံ အတ္ထိ-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ စိတ္တံ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု
စေတသိကာ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု
အနိစ္စတော။ပ။ (ပုရေဇာတသဒိသံ၊ နိဇ္ဈာနာကရဏံ။) (၂)

အစေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗဇာတံ စိတ္တံ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ စိတ္တံ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု စေတသိကာနံ ခန္ဓာနံ စိတ္တဿ
စ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။
(ပုရေဇာတသဒိသံ နိဇ္ဈာနံ။) (၃)

၁၃၆။ စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဗ္ဗဇာတော
စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခယတနဉ္စ ဒွိန္ဒ ခန္ဓာနံ။ပ။
ကာယဝိညာဏသဟဂတော။ပ။ စေတသိကော ဧကော ခန္ဓော စ ဝတ္ထု စ
ဒွိန္ဒ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ သဗ္ဗဇာတော
စေတသိကော ဧကော ခန္ဓော စ စိတ္တဉ္စ ဒွိန္ဒ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
ဒွေ ခန္ဓာ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၁)

စေတသိကော စ အစေတသိကော စ ဓမ္မော အစေတသိကဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ ။သဗ္ဗဇာတော စက္ခုဝိညာဏသဟဂတာ ခန္ဓာ စ စက္ခယတနဉ္စ
စက္ခုဝိညာဏဿ။ပ။ ကာယဝိညာဏဿ။ပ။ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ စေတသိကာ ခန္ဓာ စ
စိတ္တဉ္စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

သဟဇာတာ စေတသိကာ ခန္ဓာ စ ဝတ္ထု စ စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိသန္ဓိက္ခဏေ တိဏိပိ ကာတဗ္ဗာ။) ပစ္ဆာဇာတာ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ကဗဠိကာဇော အာဟာဇော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ စေတသိကာ ခန္ဓာ စ စိတ္တဉ္စ ရူပဇိဗိဇိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

စေတသိကော စ အစေတသိကော စ ဓမ္မာ စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတာ စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခာယတနဉ္စ ဒွိန္ဒံ ခန္ဓာနံ စက္ခုဝိညာဏဿ စ အတ္ထိပစ္စယေန ပစ္စယော။ပ။ ကာယဝိညာဏသဟဂတော ဧကော ခန္ဓော စ ကာယာယတနဉ္စ ဒွိန္ဒံ ခန္ဓာနံ ကာယဝိညာဏဿ စ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတာ စေတသိကော ဧကော ခန္ဓော စ ဝတ္ထု စ ဒွိန္ဒံ ခန္ဓာနံ စိတ္တဿ စ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ (ပဋိသန္ဓိယာ ဒွေ ကာတဗ္ဗာ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၃၇။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တိဏိ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၃၈။ စေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

စေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

စေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၁၃၉။ အစေတသိကော ဓမ္မော အစေတသိကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အစေတသိကော ဓမ္မော စေတသိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အစေတသိကော ဓမ္မော စေတသိကဿ စ အစေတသိကဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၁၄၀။ စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

စေတသိကော စ အစေတသိကော စ ဓမ္မော အစေတသိကဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

စေတသိကော စ အစေတသိကော စ ဓမ္မော စေတသိကဿ စ အစေတသိ-
ကဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၄၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ
နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၄၂။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ တီဏိ၊ (သဗ္ဗတ္ထ တီဏိ၊) နမဂ္ဂေ တီဏိ၊ နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၄၃။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-မာတိကာ ကာတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

စေတသိကဒုကံ နိဋ္ဌိတံ။

၅၈-စိတ္တသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ယောဇာ

၁၄၄။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ၊ ဒွေ ခန္ဓေ ပဋိစ္စ ဧကော ခန္ဓော ပဋိသန္နိက္ခဏေ။ပ။ (၁)

စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၂)

စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္နိက္ခဏေ။ပ။ (၃)

၁၄၅။ စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ပဋိသန္နိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ (၂)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။
မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ။ (၃)

၁၄၆။ စိတ္တသမ္ပယုတ္တဉ္စ စိတ္တဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ (၁)

စိတ္တသမ္ပယုတ္တဉ္စ စိတ္တဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ စိတ္တဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ
ကဋတ္တာရူပံ။ (၂)

စိတ္တသမ္ပယုတ္တဉ္စ စိတ္တဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ ကဋတ္တာရူပံ။ (၃)

အာရမ္မဏ

၁၄၇။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ (၁)

စိတ္တသမ္ပယုတ္တဉ္စ စိတ္တဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ
ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၄၈။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ တီဏိ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ တီဏိ၊ ဝိဂတေ တီဏိ၊ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၁၄၉။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

(ဧဝံ နဝပိ ပဉှာ ကာတဗ္ဗာ။ “အဟေတုက”န္တိ သဗ္ဗတ္ထ နိယာမေတဗ္ဗံ၊ ဧကံယေဝ မောဟံ မူလပဒေ။)

နအာရမ္မဏ

၁၅၀။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (၁)

စိတ္တဝိပွယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-ပစ္စယာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

စိတ္တသမ္ပယုတ္တံ စိတ္တဝိပွယုတ္တံ ဓမ္မံ ပဋိစ္စ စိတ္တဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ ဧကံ။ (သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၅၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
ဒွေ၊ နဝိပါဏေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဒွေ၊
နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၅၂။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ
ဧကံ၊ နဝိပါဏေ ပဉ္စ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ
တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၅၃။ နဟေတုပစ္စယာ အာရမ္မဏေ တိဏိ၊ အနန္တရေ တိဏိ၊ သမနန္တရေ
တိဏိ။ပ။ အညမညေ ဆ။ပ။ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ
နဝ။ပ။ မဂ္ဂေ ဧကံ။ပ။ အဝိဂတေ နဝ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၅၈-စိတ္တသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁၅၄။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသာ။)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဧကံ။ (ပဋိစ္စသဒိသံ။) (၁)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝတ္ထု ပစ္စယာ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၅၅။ စိတ္တသမ္ပယုတ္တန္တ စိတ္တဝိပ္ပယုတ္တန္တ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓန္တ ဝတ္ထုန္တ ပစ္စယာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသမ္ပယုတ္တန္တ စိတ္တဝိပ္ပယုတ္တန္တ ဓမ္မံ ပစ္စယာ စိတ္တဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စိတ္တသမ္ပယုတ္တန္တ စိတ္တဝိပ္ပယုတ္တန္တ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော စ
စိတ္တဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓန္တ
ဝတ္ထုန္တ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ စ
မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၁၅၆။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ ဧကံ။ (ပဋိစ္စသဒ္ဓိသံ။) (၁)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခယဝိညာဏသဟဂတာ ခန္ဓာ။ပ။ ကာယာ-
ယတနံ ပစ္စယာ ကာယဝိညာဏသဟဂတာ ခန္ဓာ။ပ။ ဝတ္ထု ပစ္စယာ
စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသမ္ပယုတ္တန္တ စိတ္တဝိပ္ပယုတ္တန္တ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စက္ခယဝိညာဏသဟဂတံ ဧကံ ခန္ဓန္တ စက္ခယတနန္တ ပစ္စယာ
ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ကာယဝိညာဏသဟဂတံ ဧကံ ခန္ဓန္တ ကာယာ-
ယတနန္တ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓန္တ ဝတ္ထု
ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၅၇။ ဟေတုယာ နဝ၊ အာရမ္မဏေ တီဏိ၊ အဓိပတိယာ နဝ၊ အနန္တရေ တီဏိ၊ သမနန္တရေ တီဏိ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ တီဏိ၊ ပုရေဇာတေ တီဏိ၊ အာသေဝနေ တီဏိ၊ ကမ္မေ နဝ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နဟေတု

၁၅၈။ စိတ္တသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စသဒ္ဓိသာ။)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏသဟဂတာ ခန္ဓာ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု ပစ္စယာ အဟေတုကာ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ အဟေတုကာ စိတ္တသမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

စိတ္တသမ္ပယုတ္တံ စိတ္တဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ စိတ္တသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓံ စက္ခယတနံ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ကာယဝိညာဏသဟဂတံ ဧကံ ခန္ဓံ ကာယာယတနံ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုကံ စိတ္တသမ္ပယုတ္တံ ဧကံ ခန္ဓံ ဝတ္ထု ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ အဟေတုက-ပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (ဧဝံ ဒွေ ပညာ ပဝတ္တိပဋိသန္ဓိ ကာတဗ္ဗာ။ သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၅၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊
 နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
 တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
 စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ စတ္တာရိ၊
 နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ တီဏိ၊
 နောဝိဂတေ တီဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၆၀။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ။ပ။ နကမ္မေ တီဏိ။ပ။
 နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၆၁။ နဟေတုပစ္စယာ အာရမ္မဏေ တီဏိ။ပ။ မဂ္ဂေ တီဏိ။ပ။ အဝိဂတေ
 နဝ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၅၈-စိတ္တသမ္ပယုတ္တဒုက ၅-သံသဇ္ဈဝါရ

၁-ပစ္စယာနုလောမာဒိ

၁၆၂။ စိတ္တသမ္ပယုတ္တံ ဓမ္မံ သံသဇ္ဈာ စိတ္တသမ္ပယုတ္တာ ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ စိတ္တသမ္ပယုတ္တံ ဧကံ ခန္တံ သံသဇ္ဈာ ဒွေ ခန္တာ။ ဒွေ ခန္ဓေ။ပ။
 ပဋိသန္ဓိက္ခဏေ။ပ။

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ၊ (သဗ္ဗတ္ထ ဧကံ၊)
 အဝိဂတေ ဧကံ။

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ၊ နပစ္ဆာဇာတေ ဧကံ၊ နအာသေဝနေ ဧကံ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗျော။)

၅၈-စိတ္တသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၁၆၃။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ စိတ္တသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ စိတ္တသမ္ပယုတ္တာ ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ စ စိတ္တဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ စိတ္တသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၁၆၄။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယဉာဏေန စိတ္တသမ္ပယုတ္တ-သမင်္ဂိဿ စိတ္တံ ဇာနန္တိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။

အာကိဉ္ဇညာယတနံ နေဝသညာနာသညာယတနဿ။ပ။ စိတ္တသမ္ပယုတ္တာ ခန္ဓာ
ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊
ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၁)

၁၆၅။ စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ အရိယာ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊
မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။
ဝတ္ထု စိတ္တဝိပ္ပယုတ္တေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန
စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ
စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ စိတ္တဝိပ္ပယုတ္တာ
ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊
အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အဓိပတိ

၁၆၆။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။
အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။
ပုဗ္ဗေ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။
ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ စိတ္တသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတ-
ဓိပတိ—စိတ္တသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ အဓိပတိပစ္စယေန
ပစ္စယော။ (၁)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ သဟဇာတာဓိပတိ—စိတ္တသမ္ပယုတ္တာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၂)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ စ စိတ္တဝိပ္ပယုတ္တဿ စ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ သဟဇာတာဓိပတိ—စိတ္တသမ္ပယုတ္တာဓိပတိ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၃)

၁၆၇။ စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာ နိဗ္ဗာန် ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာန် ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု စိတ္တဝိပ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အနန္တရာဒိ

၁၆၈။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ စိတ္တသမ္ပယုတ္တာ ခန္ဓာ။ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ သတ္တ။ (ပဋိစ္စသဒ္ဓိဿ၊ ပညာဗုဒ္ဓနာ နတ္ထိ။) အညမညပစ္စယေန ပစ္စယော။ ဆ။ (ပဋိစ္စသဒ္ဓိဿ။) နိဿယပစ္စယေန ပစ္စယော။ သတ္တ။ (ပစ္စယဝါရသဒ္ဓိဿ၊ ပညာဗုဒ္ဓနာ နတ္ထိ။)

ဥပနိဿယ

၁၆၉။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ မာနံ ဇေယျတိ။ ဒိဋ္ဌိ ဂဏှာတိ။ သီလံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။ ကာယိကံ ဒုက္ခံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ကာယိကံ ဒုက္ခံ သဒ္ဓါယ။ပ။ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပ-နိဿယော—ဥတုံ။ ဘောဇနံ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတု။ ဘောဇနံ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ပုရေဇာတ

၁၇၀။ စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏ-ပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန

စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဝတ္ထုပုရေဇာတံ— စက္ခာယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထုစိတ္တသမ္ပယုတ္တကာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ပစ္ဆာဇာတာသေဝန

၁၇၁။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။) ဧကံ။ အာသေဝနပစ္စယေန ပစ္စယော။ ဧကံ။

ကမ္မ

၁၇၂။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ စိတ္တသမ္ပယုတ္တာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။
နာနာက္ခဏိကာ စိတ္တသမ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန
ပစ္စယော။ (၁)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ စိတ္တသမ္ပယုတ္တာ စေတနာ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာ-
က္ခဏိကာ စိတ္တသမ္ပယုတ္တာ စေတနာ ကဋတ္တာရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ (၂)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ စ စိတ္တဝိပ္ပယုတ္တဿ စ ဓမ္မဿ
ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ
စိတ္တသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသမ္ပယုတ္တာ
စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဟာရ

၁၇၃။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဝိပါကပစ္စယေန
ပစ္စယော။ တိဏိ။

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ တိဏိ။

စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

ဣန္ဒြိယာဒိ

၁၇၄။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။

စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပ။ ကာယိန္ဒြိယံ။ ပ။ (၂)

စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ ဥပေက္ခိန္ဒြိယဉ္စ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပ။ ကာယိန္ဒြိယဉ္စ သုခိန္ဒြိယဉ္စ။ ပ။ ကာယိန္ဒြိယဉ္စ ဒုက္ခိန္ဒြိယဉ္စ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တ-ပစ္စယေန ပစ္စယော။ ဧကံ။

ဝိပ္ပယုတ္တ

၁၇၅။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တသမ္ပယုတ္တကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခယာတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပ။ ကာယာယတနံ။ ပ။ ဝတ္ထု စိတ္တသမ္ပယုတ္တကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၁၇၆။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ဧကံ။ (ပဋိစ္စသဒ္ဓိသံ။) (၁)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ စ စိတ္တဝိပ္ပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒ္ဓိသံ။) (၃)

၁၇၇။ စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

စိတ္တဝိပ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဓာဓာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တသမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု။ ပ။ ဝတ္ထု အနိစ္စတော။ ပ။ (ပုရေဇာတသဒ္ဓိသံ။) (၂)

၁၇၈။ စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သမာဓာဓာတံ စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခယတနဉ္စ ဒွိန္ဒ ခန္ဓာနံ။ ပ။ ကာယဝိညာဏသဟဂတော ဧကော ခန္ဓော စ ကာယာယတနဉ္စ ဒွိန္ဒ ခန္ဓာနံ။ ပ။ စိတ္တသမ္ပယုတ္တော ဧကော ခန္ဓော စ ဝတ္ထု စ ဒွိန္ဒ ခန္ဓာနံ။ ပ။ ဒွေ ခန္ဓာ စ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

စိတ္တသမ္ပယုတ္တော စ စိတ္တဝိပ္ပယုတ္တော စ ဓမ္မော စိတ္တဝိပ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သမာဓာဓာတံ စိတ္တသမ္ပယုတ္တာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ ပစ္ဆာဓာဓာတံ စိတ္တသမ္ပယုတ္တကာ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဓာဓာတံ စိတ္တသမ္ပယုတ္တကာ ခန္ဓာ စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၇၉။ ဟေတုယာ တိဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊
အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ သတ္တ၊ အညမညေ ဆ၊
နိဿယေ သတ္တ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဧကံ၊ ပစ္ဆာဇာတေ ဧကံ၊
အာသေဝနေ ဧကံ၊ ကမ္မေ တိဏိ၊ ဝိပါကေ တိဏိ၊ အာဟာရေ စတ္တာရိ၊
ဣန္ဒြိယေ ဆ၊ ဈာနေ တိဏိ၊ မဂ္ဂေ တိဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပွယုတ္တေ ဒွေ၊
အတ္ထိယာ သတ္တ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ သတ္တ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၁၈၀။ စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တဝိပွယုတ္တဿ ဓမ္မဿ သဟဇာတပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

စိတ္တသမ္ပယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ စ စိတ္တဝိပွယုတ္တဿ စ ဓမ္မဿ
သဟဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၁၈၁။ စိတ္တဝိပွယုတ္တော ဓမ္မော စိတ္တဝိပွယုတ္တဿ ဓမ္မဿ သဟဇာတပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

စိတ္တဝိပွယုတ္တော ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

စိတ္တသမ္ပယုတ္တော စ စိတ္တဝိပွယုတ္တော စ ဓမ္မော စိတ္တသမ္ပယုတ္တဿ ဓမ္မဿ
သဟဇာတံ၊ ပုရေဇာတံ။ (၁)

စိတ္တသမ္ပယုတ္တော စ စိတ္တဝိပွယုတ္တော စ ဓမ္မော စိတ္တဝိပွယုတ္တဿ ဓမ္မဿ
သဟဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၈၂။ နဟေတုယာ သတ္တ၊ နအာရမ္မဏေ သတ္တ၊ နအဓိပတိယာ သတ္တ၊
 နအနန္တရေ သတ္တ၊ နသမနန္တရေ သတ္တ၊ နသဟဇာတေ ဆ၊ နအညမညေ ဆ၊
 နနိဿယေ ဆ၊ နဥပနိဿယေ သတ္တ၊ နပုရေဇာတေ သတ္တ၊ (သဗ္ဗတ္ထ သတ္တ။)
 နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ သတ္တ၊
 နောဝိဂတေ သတ္တ၊ နောအဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၈၃။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ
 တိဏိ၊ (သဗ္ဗတ္ထ တိဏိ။) နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ
 တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၈၄။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊
 (အနုလောမမာတိကာ ကာတဗ္ဗာ။) ပ။ အဝိဂတေ သတ္တ။

စိတ္တသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၅၉-စိတ္တသံသန္ဓဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

၁၈၅။ စိတ္တသံသန္ဓံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ
 ဟေတုပစ္စယာ။ စိတ္တသံသန္ဓံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ ပ။
 ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

စိတ္တသံသန္ဓံ ဓမ္မံ ပဋိစ္စ စိတ္တဝိသံသဋ္ဌော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
 စိတ္တသံသဋ္ဌော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၂)

(စိတ္တသံသဋ္ဌာဒုကံ ယထာ စိတ္တသမ္ပယုတ္တဒုကံ၊ ဧဝံ ကာတဗ္ဗံ၊ နိန္ဒာနာ-
ကရဏံ။)

စိတ္တသံသဋ္ဌာဒုကံ နိဋ္ဌိတံ။

၆၀-စိတ္တသမုဋ္ဌာနဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂဝါရ

ဗောဓု

၁၈၆။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ
ခန္ဓေ။ပ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊
ဥပါဒါရူပံ။ (၁)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ
စိတ္တံ ကဋ္ဌတ္တာ စ ရူပံ။ (၂)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ
ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (၃)

၁၈၇။ နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထု၊
ဝတ္ထု ပဋိစ္စ စိတ္တံ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊
ဥပါဒါရူပံ။ (၁)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသမုဋ္ဌာနာ ခန္ဓာ။ (၂)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ
ကဋ္ဌတ္တာ စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၈၈။ စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ
ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ
ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ
ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ (၁)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ
စိတ္တဉ္စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ
စိတ္တံ။ (၂)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ
နောစိတ္တသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ
စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ
ခန္ဓေ စ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ
စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ (၃)

အာရမ္မဏ

၁၈၉။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ ပ။
ပဋိသန္ဓိက္ခဏေ။ ပ။ (၁)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စိတ္တသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၂)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ
စိတ္တဉ္စ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (၃)

၁၉၀။ နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၁)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသမုဋ္ဌာနာ ခန္ဓာ။ (၂)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ
သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၁၉၁။ စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ
ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ
ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ (၁)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ
ပဋိစ္စ စိတ္တံ။ (၂)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ
နောစိတ္တသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ
စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၉၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ
နဝ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ အာဟာရေ
နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ နဝ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ (သဗ္ဗတ္ထ နဝ။)
အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၁၉၃။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ
ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ စိတ္တသမုဋ္ဌာနံ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ၊ ဥပါဒါရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ
ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကေ စိတ္တသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ ကဋ္ဌတ္တာ စ ရူပံ။ (၂)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ
ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၁၉၄။ နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ စိတ္တံ
ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ စိတ္တံ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ
ကာတဗ္ဗာ။) (၁)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ စိတ္တံ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသမုဋ္ဌာနာ
ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဒစ္စသဟဂတော မောဟော။ (၂)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ
စိတ္တံ သမ္ပယုတ္တကာ ခန္ဓာ စ။ (၃)

၁၉၅။ စိတ္တသမုဋ္ဌာနန္တ နောစိတ္တသမုဋ္ဌာနန္တ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တု စိတ္တပဋိစ္စ ဒွေ ခန္တာ စိတ္တသမုဋ္ဌာနန္တ ရူပံ။ ဒွေ ခန္တေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တု စိတ္တပဋိစ္စ ဒွေ ခန္တာ။ ဒွေ ခန္တေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တု ဝတ္ထုန္တ ပဋိစ္စ ဒွေ ခန္တာ။ ဒွေ ခန္တေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္တေ စ စိတ္တပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

စိတ္တသမုဋ္ဌာနန္တ နောစိတ္တသမုဋ္ဌာနန္တ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္တေ စ စိတ္တပဋိစ္စ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္တေ စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္တေ စ ဝတ္ထုန္တ ပဋိစ္စ စိတ္တံ။ (၂)

စိတ္တသမုဋ္ဌာနန္တ နောစိတ္တသမုဋ္ဌာနန္တ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တု စိတ္တပဋိစ္စ ဒွေ ခန္တာ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ ခန္တေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တု ဝတ္ထုန္တ ပဋိစ္စ ဒွေ ခန္တာ စိတ္တပဋိစ္စ။ ဒွေ ခန္တေ။ပ။ (၃)

နအာရမ္မဏာ

၁၉၆။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တသမုဋ္ဌာနေ ခန္တေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တသမုဋ္ဌာနံ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ဥပါဒါရူပံ။ (၁)

စိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ပဋိသန္နိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္တေ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (၂)

၁၉၇။ နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ပဋိသန္နိက္ခဏေ စိတ္တံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထုန္တ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ
ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ
ပဋိစ္စ ကဋ္ဌတ္တာရူပံ။ (သံခိတ္တံ) (၂)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၉၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ ဆ၊ နအဓိပတိယာ နဝ၊
နအနန္တရေ ဆ၊ နသမနန္တရေ ဆ၊ နအညမညေ ဆ၊ နဥပနိဿယေ ဆ၊
နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊
နဝိပါကေ ပဉ္စ၊ နအာဟာရေ ဧကံ၊ နက္ခိန္တိယေ ဧကံ၊ နဈာနေ ဆ၊ နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ ဆ၊ နောဝိဂတေ ဆ။

၃-ပစ္စယာနုလောမပစ္စနီယ

၁၉၉။ ဟေတုပစ္စယာ နအာရမ္မဏေ ဆ၊ နအဓိပတိယာ နဝ။ပ။ နကမ္မေ
တိဏိ၊ နဝိပါကေ ပဉ္စ၊ နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ ဆ၊
နောဝိဂတေ ဆ။

၄-ပစ္စယပစ္စနီယာနုလောမ

၂၀၀။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ
နဝ။ပ။ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ။ပ။ ဈာနေ နဝ၊ မဂ္ဂေ တိဏိ။ပ။
အဝိဂတေ နဝ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၆၀-စိတ္တသမုဋ္ဌာနဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေဘု

၂၀၁။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ တိဏိ။ (ပဋိစ္စဝါရသဒိသံ။)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိစ္စဝါရသဒိသာ။) (၁)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဝတ္ထု
ပစ္စယာ စိတ္တသမုဋ္ဌာနာ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၂)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ စိတ္တံ သမ္ပယုတ္တကာ စ
ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဒွေ။ (ပဋိစ္စဝါရသဒိသံ။) (၃)

၂၀၂။ စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ။ပ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။
(ပဋိသန္ဓိက္ခဏေ ဒွေပိ ပဋိစ္စဝါရသဒိသာ။) (၁)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ နောစိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။
(ပဋိသန္ဓိက္ခဏေ တိဏိပိ ကာတဗ္ဗာ။ ပဋိစ္စဝါရသဒိသာ။) (၂)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော စ
နောစိတ္တသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ
ကာတဗ္ဗာ။ ပဋိစ္စဝါရသဒိသာ။) (၃)

အာရမ္မဏ

၂၀၃။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ တိဏိ။ (ပဋိစ္စဝါရသဒိသာ။)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနာဏံ။ပ။ ကာယာယတနံ
ပစ္စယာ ကာယဝိညာဏံ။ပ။ ဝတ္ထု ပစ္စယာ စိတ္တံ။ (၁)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနာဏသဟဂတာ ခန္ဓာ။ပ။ ကာယာ-
ယတနံ ပစ္စယာ ကာယဝိညာဏသဟဂတာ ခန္ဓာ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ
ခန္ဓာ။ ဝတ္ထု ပစ္စယာ စိတ္တသမုဋ္ဌာနာ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ။) (၂)

နောစိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနာဏံ
သမ္ပယုတ္တကာ စ ခန္ဓာ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု ပစ္စယာ စိတ္တံ သမ္ပယုတ္တကာ
စ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂၀၄။ စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ
ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၁)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ နောစိတ္တသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခုပ္ပါနာဏသဟဂတေ ခန္ဓေ စ စက္ခာ-
ယတနဉ္စ ပစ္စယာ စက္ခုပ္ပါနာဏံ။ပ။ ကာယဝိညာဏသဟဂတေ။ပ။ စိတ္တ-
သမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော စ
နောစိတ္တသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စက္ခုပ္ပါနာဏ-
သဟဂတံ ဧကံ ခန္ဓဉ္စ စက္ခယတနဉ္စ ပစ္စယာ ဒွေ ခန္ဓာ စက္ခုပ္ပါနာဉ္စ။ ဒွေ
ခန္ဓေ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ
ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃) (သံခိတ္တံ။)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၀၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။)
အဝိဂတေ နဝ။

၂-ပစ္စယပစ္စနီယ ၁-ဝိဘင်္ဂဝါရ

နယောဘု

၂၀၆။ စိတ္တသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သဗ္ဗေ နဝပိ ပဉှာ ကာတဗ္ဗာ၊ ပဋိစ္စဝါရသဒိသာ။ ပဉ္စဝိညာဏမ္ပိ ကာတမ္ပံ။ တိဏိယေဝ၊ မောဟော။)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၀၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ ဆ၊ နအဓိပတိယာ နဝ၊ နအနန္တရေ ဆ၊ နသမနန္တရေ ဆ၊ နအညမညေ ဆ၊ နဥပနိဿယေ ဆ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါဏေ နဝ၊ နအာဟာရေ ဧကံ၊ နဣန္ဒြိယေ ဧကံ၊ နဈာနေ နဝ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ ဆ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ ဆ၊ နောဝိဂတေ ဆ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)



၁-ပစ္စယာနုလောမာဒိ

၂၀၈။ စိတ္တသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္တာ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္နိက္ခဏေ။ ပ။ (၁)

စိတ္တသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော နောစိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနေ ခန္ဓေ သံသဋ္ဌံ စိတ္တံ။ ပဋိသန္နိက္ခဏေ။ ပ။ (၂)

စိတ္တသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္တာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္နိက္ခဏေ။ ပ။ (၃)

၂၀၉။ နောစိတ္တသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသမုဋ္ဌာနဉ္စ နောစိတ္တသမုဋ္ဌာနဉ္စ ဓမ္မံ သံသဋ္ဌော စိတ္တသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ သံသဋ္ဌာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ) (၁)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။) အဝိဂတေ ပဉ္စ။

စိတ္တသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ (ပဉ္စ ပဉ္စာ ကာတဗ္ဗာ။ တီဏိ။ မောဟော။)

နဟေတုယာ ပဉ္စ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ
ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ
ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၆၀-စိတ္တသမုဋ္ဌာနဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၂၁၀။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ စိတ္တသမုဋ္ဌာနာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ စိတ္တသမုဋ္ဌာနာ ဟေတူ စိတ္တဿ ဟေတုပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနာ ဟေတူ စိတ္တဿ ကဋတ္တာ စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ (၂)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၂၁၁။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနေ ခန္ဓေ အာရပ္ပံ စိတ္တသမုဋ္ဌာနာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) စိတ္တသမုဋ္ဌာနေ ခန္ဓေ အာရပ္ပံ စိတ္တံ ဥပ္ပဇ္ဇတိ။ (မူလံ ကာတဗ္ဗံ။) စိတ္တသမုဋ္ဌာနေ ခန္ဓေ အာရပ္ပံ စိတ္တသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ ဥပ္ပဇ္ဇန္တိ။ (၃)

၂၁၂။ နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘူဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောစိတ္တသမုဋ္ဌာနေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပံ စိတ္တံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နောစိတ္တသမုဋ္ဌာနစိတ္တသမဂ္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ နောစိတ္တသမုဋ္ဌာနာ ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂါ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ (ပဌမဂမနသဒိသံ။) စက္ခု။ပ။ ဝတ္ထု နောစိတ္တသမုဋ္ဌာနေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ နောစိတ္တသမုဋ္ဌာနာ ခန္ဓာ ဣဒ္ဓိဝိဉောဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂါ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ (ပဌမဂမနသဒိသံ။) နောစိတ္တသမုဋ္ဌာနေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရပ္ပံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။

နောစိတ္တသမုဋ္ဌာနာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေ-
နိဝါသာနဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ (၃)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာနဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (အာရမ္မဏ ကာတဗ္ဗာ။)

အဓိပတိ

၂၁၃။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
စိတ္တသမုဋ္ဌာနေ ခန္ဓေ ဂရုံ ကတွာ စိတ္တသမုဋ္ဌာနာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာ-
ဓိပတိ—စိတ္တသမုဋ္ဌာနာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (တီဏိပိ။ အာရမ္မဏာဓိပတိ သဟဇာတာ-
ဓိပတိပိ ကာတဗ္ဗာ။) (၃)

နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာ မဂ္ဂါ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ။ပ။
နောစိတ္တသမုဋ္ဌာနေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ
ကတွာ စိတ္တံ ဥပ္ပဇ္ဇတိ။ (၁)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—
အရိယာ မဂ္ဂါ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ပ။ နောစိတ္တသမုဋ္ဌာနေ ခန္ဓေ
ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။
ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောစိတ္တသမုဋ္ဌာနာဓိပတိ သမ္ပယုတ္တကာနံ
ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—အရိယာ မဂ္ဂါ။ပ။
နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ပ။ နောစိတ္တသမုဋ္ဌာနေ ခန္ဓေ ဂရုံ ကတွာ။ပ။
စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာနဿ
ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။ တီဏိ။ (အာရမ္မဏာ-
ဓိပတိယေဝ။)

အနန္တရသမနန္တရ

၂၁၄။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တီဏိ။ (ဝုဋ္ဌာနံ နတ္ထိ။)

နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တံ ပစ္ဆိမဿ ပစ္ဆိမဿ။ပ။ နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (ဣတရေ ဒွေ ဂဏနာ၊ ဣမဿ သဒိသာယေဝ ကာတဗ္ဗာ။)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (တီဏိ ကာတဗ္ဗာ။ ဝုဋ္ဌာနံ နတ္ထိ။) သမနန္တရ-ပစ္စယေန ပစ္စယော။

သဟဇာတာဒိ

၂၁၅။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ သဟဇာတ-ပစ္စယေန ပစ္စယော။ (ပဋိစ္စဝါရသဒိသံ။) အညမညပစ္စယေန ပစ္စယော။ (ပဋိစ္စဝါရသဒိသံ။) နိဿယပစ္စယေန ပစ္စယော။ (ပစ္စယဝါရသဒိသံ။)

ဥပနိဿယ

၂၁၆။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—(တီဏိ ပဉ္စာ ကာတဗ္ဗာ။) (၃)

နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဥပနိဿယ-ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-နိဿယော။ပ။ ။ ပကတူပနိဿယော—ဥတုံ။ ဘောဇနံ။ သေနာသနံ စိတ္တံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတု။ ဘောဇနံ။ သေနာသနံ စိတ္တံ စိတ္တဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿ-ယော။ပ။ ။ ပကတူပနိဿယော—ဥတုံ။ ဘောဇနံ။ သေနာသနံ စိတ္တံ

ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတု။ ဘောဇနံ။ သေနာသနံ စိတ္တံ သဒ္ဓါယ။ပ။ မဂ္ဂဿ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဥတု။ ဘောဇနံ။ သေနာသနံ စိတ္တံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ ဥတု။ ဘောဇနံ။ သေနာသနံ စိတ္တံ စိတ္တသမုဋ္ဌာနာနံ ခန္ဓာနံ စိတ္တဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—တိဏိ။

ပုရေဇာတ

၂၁၇။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ—စိတ္တသမုဋ္ဌာနေ ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ပ။ ဝိပဿတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

စိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ—စိတ္တသမုဋ္ဌာနေ ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ပ။ ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ စိတ္တံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ—စိတ္တသမုဋ္ဌာနေ ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ပ။ ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။

ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ (၃)

၂၁၈။ နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ကာယံ။ ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ ဝတ္ထု အနိစ္စတော။ပ။ တံ အာရမ္မံ စိတ္တံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တသမုဋ္ဌာနာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ တံ အာရမ္မံ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၂၁၉။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ စိတ္တသမုဋ္ဌာနံ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခုဝိညာဏသဟဂတာနံ

ခန္ဓာနံ။ပ။ စိတ္တသမုဋ္ဌာနံ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာယတနဉ္စ ကာယဝိညာဏ-
သဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနံ ရူပါယတနဉ္စ
ဝတ္ထု စ စိတ္တသမုဋ္ဌာနာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ စိတ္တသမုဋ္ဌာနံ
ဖောဋ္ဌဗ္ဗာယတနဉ္စ ဝတ္ထု စ။ပ။ (၁)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ နောစိတ္တသမုဋ္ဌာနဿ
ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။
စိတ္တသမုဋ္ဌာနံ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခဝိညာဏဿ။ပ။ စိတ္တသမုဋ္ဌာနံ
ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာယတနဉ္စ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန
ပစ္စယော။ စိတ္တသမုဋ္ဌာနံ ရူပါယတနဉ္စ ဝတ္ထု စ စိတ္တဿ ပုရေဇာတပစ္စယေန
ပစ္စယော။ပ။ စိတ္တသမုဋ္ဌာနံ ဖောဋ္ဌဗ္ဗာယတနဉ္စ ဝတ္ထု စ။ပ။ (၂)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာနဿ စ နော-
စိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊
ဝတ္ထုပုရေဇာတံ။ စိတ္တသမုဋ္ဌာနံ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခဝိညာဏဿ
သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ စိတ္တသမုဋ္ဌာနံ
ဖောဋ္ဌဗ္ဗာယတနဉ္စ။ပ။ စိတ္တသမုဋ္ဌာနံ ရူပါယတနဉ္စ ဝတ္ထု စ စိတ္တဿ သမ္ပယုတ္တ-
ကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ စိတ္တသမုဋ္ဌာနံ ဖောဋ္ဌဗ္ဗာ-
ယတနဉ္စ ဝတ္ထု စ။ပ။ (၃)

ပစ္ဆာဇာတာသေဝန

၂၂၀။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ စိတ္တသမုဋ္ဌာနာ ခန္ဓာ ပုရေဇာတဿ
ဣဓဿ စိတ္တသမုဋ္ဌာနဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (ဣမိနာ-
ကာရေနေဝ ပစ္ဆာဇာတော ဝိတ္တာရေတဗ္ဗော။) အာသေဝနပစ္စယေန ပစ္စယော။
နဝ။

ကမ္မဝိပါက

၂၂၁။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ စိတ္တသမုဋ္ဌာနာ
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသမုဋ္ဌာနာ စေတနာ
ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

စိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ စိတ္တသမုဋ္ဌာနာ စေတနာ စိတ္တဿ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသမုဋ္ဌာနာ စေတနာ ဝိပါကဿ စိတ္တဿ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ စိတ္တသမုဋ္ဌာနာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသမုဋ္ဌာနာ စေတနာ ဝိပါကာနံ ခန္ဓာနံ စိတ္တဿ စ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ နဝ။

အာဟာရ

၂၂၂။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) စိတ္တသမုဋ္ဌာနာ အာဟာရာ စိတ္တဿ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ စိတ္တသမုဋ္ဌာနော ကဗဠိကာရော အာဟာရော ဣမဿ နောစိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) စိတ္တသမုဋ္ဌာနာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂၂၃။ နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ နောစိတ္တသမုဋ္ဌာနာ အာဟာရာ ကဋတ္တာရူပါနံ အာဟာရပစ္စယေန ပစ္စယော။ နောစိတ္တသမုဋ္ဌာနော ကဗဠိကာရော အာဟာရော ဣမဿ နောစိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နောစိတ္တသမုဋ္ဌာနာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ နောစိတ္တသမုဋ္ဌာနာ

အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (၃)

၂၂၄။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနာ စ နောစိတ္တသမုဋ္ဌာနာ စ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနာ စ နောစိတ္တသမုဋ္ဌာနာ စ အာဟာရာ ကဋတ္တာရူပါနံ အာဟာရပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ကဗဠိကာရော အာဟာရော ဣမဿ နောစိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနာ စ နောစိတ္တသမုဋ္ဌာနာ စ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (၃)

ဣန္ဒြိယာဓိ

၂၂၅။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ တိဏိ။

နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ နောစိတ္တသမုဋ္ဌာနာ ဣန္ဒြိယာ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ။ပ။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နောစိတ္တသမုဋ္ဌာနာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ စက္ခုန္ဒြိယံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယိန္ဒြိယံ။ပ။ (မူလံ ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ နောစိတ္တသမုဋ္ဌာနာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ စက္ခုဝိညာဏသဟဂတာနဉ္စ ခန္ဓာနံ။ပ။ ကာယိန္ဒြိယံ။ပ။ (၃)

၂၂၆။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စိတ္တသမုဋ္ဌာနာ စ နောစိတ္တသမုဋ္ဌာနာ စ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန

ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ စက္ခုန္တိယဉ္စ ဥပေက္ခိန္တိယဉ္စ စက္ခုဝိညာဏသဟ-
 ဂတာနံ ခန္ဓာနံ။ပ။ ကာယိန္တိယဉ္စ သုခိန္တိယဉ္စ။ပ။ ကာယိန္တိယဉ္စ ဒုက္ခိန္တိယဉ္စ
 ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (မူလံ
 ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနာ စ နောစိတ္တသမုဋ္ဌာနာ စ ဣန္ဒြိယာ
 ကဋ္ဌတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္တိယဉ္စ ဥပေက္ခိန္တိယဉ္စ စက္ခုဝိညာ-
 ဏဿ။ပ။ ကာယိန္တိယဉ္စ။ပ။ (မူလံ ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ စိတ္တသမုဋ္ဌာနာ
 စ နောစိတ္တသမုဋ္ဌာနာ စ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ
 ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္တိယဉ္စ ဥပေက္ခိန္တိယဉ္စ စက္ခုဝိညာဏဿ
 သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ကာယိန္တိယဉ္စ။ပ။ (၃)

ဈာနပစ္စယေန ပစ္စယော။ တိဏိ၊ မဂ္ဂပစ္စယေန ပစ္စယော။ တိဏိ၊ သမ္ပယုတ္တ-
 ပစ္စယေန ပစ္စယော။ ပဉ္စ။ပ။

ဝိပ္ပယုတ္တ

၂၂၇။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တ-
 ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

စိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာဓံ ပဋိသန္ဓိက္ခဏေ။
 (သံခိတ္တံ။) (၂)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ
 ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၃)

၂၂၈။ နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တ-
 ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာဓံ
 ပဋိသန္ဓိက္ခဏေ စိတ္တံ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ စိတ္တံ ဝတ္ထုဿ
 ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
 ပုရေဇာဓံ စက္ခယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-
 ဝိညာဏဿ။ပ။ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ
 နောစိတ္တသမုဋ္ဌာနာ ခန္ဓာ ပုရေဇာတဿ ဣမဿ နောစိတ္တသမုဋ္ဌာနဿ
 ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၃)

၂၂၉။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၃)

အတ္ထိ

၂၃၀။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

စိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ။ (သံခိတ္တံ။) (၂)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၃)

နောစိတ္တသမုဋ္ဌာနော ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ။ (သံခိတ္တံ။) (၃)

၂၃၁။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာ-
နဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာ-
ဇာတံ။ ။ သဗ္ဗာဇာဓော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော။ပ။
(သံခိတ္တံ။) (၁)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ နောစိတ္တသမုဋ္ဌာနဿ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊
အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗာဇာဓော စက္ခုဝိညာဏသဟဂတော ခန္ဓာ စ စက္ခာ-
ယတနဉ္စ စက္ခုဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ပ။ ကာယဝိညာဏသဟ-
ဂတာ။ပ။ သဗ္ဗာဇာဓော စိတ္တသမုဋ္ဌာနာ။ပ။ (ပစ္စယဝါရသဒိသံ ပဋိသန္ဓိပိ
ပဝတ္တိပိ ကာတဗ္ဗာ သဗ္ဗေသမ္ပိ ပညာနံ။) ပစ္ဆာဇာဓော စိတ္တသမုဋ္ဌာနာ ခန္ဓာ စ
စိတ္တဉ္စ ပုရေဇာတဿ ဣမဿ နောစိတ္တသမုဋ္ဌာနဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာဓော စိတ္တသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ ကဗဠိကာရော
အာဟာရော စ ဣမဿ နောစိတ္တသမုဋ္ဌာနဿ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာဓော စိတ္တသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ ရူပဇိဝိတိန္ဒြိယဉ္စ
ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မာ စိတ္တသမုဋ္ဌာနဿ စ
နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေ-
ဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗာဇာဓော စက္ခုဝိညာဏသဟဂတော။ပ။
(သံခိတ္တံ။) (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၃၂။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ ပစ္ဆာဇာတေ နဝ၊ အာသေဝနေ နဝ၊
ကမ္မေ တိဏိ၊ ဝိပါကေ နဝ၊ (သဗ္ဗတ္ထ နဝ၊) ဣန္ဒြိယေ နဝ၊ ဈာနေ တိဏိ၊ မဂ္ဂေ
တိဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ နဝ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၂၃၃။ စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
 ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
 ပစ္စယော။ (၁)

စိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

နာစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသမုဋ္ဌာနော ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (၃)

၂၃၅။ စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ မ္မော စိတ္တသမုဋ္ဌာနဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (၁)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော နောစိတ္တသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ (၂)

စိတ္တသမုဋ္ဌာနော စ နောစိတ္တသမုဋ္ဌာနော စ ဓမ္မော စိတ္တသမုဋ္ဌာနဿ စ နောစိတ္တသမုဋ္ဌာနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၃၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၂၃၇။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊ နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ ဒွေ၊ နဥပနိဿယေ တိဏိ။ပ။ နမဂ္ဂေ တိဏိ၊ နသမ္ပယုတ္တေ ဒွေ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၂၃၈။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမဂဏနာ ကာတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

စိတ္တသမုဋ္ဌာနဒုကံ နိဋ္ဌိတံ။

၆၁-စိတ္တသမာဓိသုတ္တံ ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၂၃၉။ စိတ္တသမာဓိံ ဓမ္မံ ပဋိစ္စ စိတ္တသမာဓိံ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသမာဓိံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမာဓိံ စိတ္တသမုဋ္ဌာနဉ္စ

ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘုံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ။ပ။ (၁)

စိတ္တသဟာဘုံ ခမ္မံ ပဋိစ္စ နောစိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တသဟာဘူ ခန္ဓေ ပဋိစ္စ စိတ္တံ နောစိတ္တသဟာဘူ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘူ ခန္ဓေ ပဋိစ္စ စိတ္တံ ကဋတ္တာ စ ရူပံ။ (၂)

စိတ္တသဟာဘုံ ခမ္မံ ပဋိစ္စ စိတ္တသဟာဘူ စ နောစိတ္တသဟာဘူ စ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသဟာဘုံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသဟာဘူ စ
နောစိတ္တသဟာဘူ စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ
စိတ္တသဟာဘုံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (၃)

၂၄၀။ နောစိတ္တသဟာဘုံ ခမ္မံ ပဋိစ္စ နောစိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ နောစိတ္တသဟာဘူ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ
စိတ္တံ ပဋိစ္စ ကဋတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ စိတ္တံ။ ဧကံ
မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ နောစိတ္တသဟာဘူ စိတ္တသမုဋ္ဌာနံ ရူပံ၊
ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

နောစိတ္တသဟာဘုံ ခမ္မံ ပဋိစ္စ စိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသဟာဘူ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ
စိတ္တသဟာဘူ ခန္ဓာ။ မဟာဘူတေ ပဋိစ္စ စိတ္တသဟာဘူ စိတ္တသမုဋ္ဌာနံ ရူပံ၊
ဥပါဒါရူပံ။ (၂)

နောစိတ္တသဟာဘုံ ခမ္မံ ပဋိစ္စ စိတ္တသဟာဘူ စ နောစိတ္တသဟာဘူ စ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသဟာဘူ စ
နောစိတ္တသဟာဘူ စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ
ခန္ဓာ ကဋတ္တာ စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု၊ ပဋိစ္စ စိတ္တဉ္စ သမ္ပယုတ္တကာ စ
ခန္ဓာ။ မဟာဘူတေ ပဋိစ္စ စိတ္တသဟာဘူ စ နောစိတ္တသဟာဘူ စ စိတ္တသမုဋ္ဌာနံ
ရူပံ၊ ဥပါဒါရူပံ။ (၃)

၂၄၁။ စိတ္တသဟာဘူဉ္စ နောစိတ္တသဟာဘူဉ္စ ခမ္မံ ပဋိစ္စ စိတ္တသဟာဘူ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသဟာဘုံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ
စိတ္တသဟာဘူ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘုံ
ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘုံ

ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသဟာဘူ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသဟာဘူ စိတ္တသမုဋ္ဌာနံ ရူပံ၊ ဥပါဒါရူပံ။ (၁)

စိတ္တသဟာဘူဉ္စ နောစိတ္တသဟာဘူဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသဟာဘူ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ နောစိတ္တသဟာဘူ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘူ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘူ ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ စိတ္တံ။ စိတ္တသဟာဘူ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ နောစိတ္တသဟာဘူ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၂)

စိတ္တသဟာဘူဉ္စ နောစိတ္တသဟာဘူဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ စ နောစိတ္တသဟာဘူ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသဟာဘူ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသဟာဘူ စ နောစိတ္တသဟာဘူ စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘူ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသဟာဘူ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသဟာဘူ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (သံခိတ္တံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၄၂။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ (အရူပံ သဗ္ဗံ ဥဒ္ဓရိတဗ္ဗံ။ စိတ္တသမုဋ္ဌာနဒုကသဒိသံ။) အဓိပတိယာ နဝ၊ (မဟာဘူတာ ဆသုပိ ပဉ္စေသု ကာတဗ္ဗာ။ အဓိပတိယာ တီသု နတ္ထိ။) အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ (သဗ္ဗတ္ထ နဝ၊) အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၂-ဝိဘင်္ဂါရ

နဟေဘု

၂၄၃။ စိတ္တသဟာဘူ ဓမ္မံ ပဋိစ္စ စိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသဟာဘူ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသဟာဘူ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ

ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (ဧဝံ နဝပိ ပဉှာ ကာတဗ္ဗာ။ “အဟေတုက” နိဗ္ဗာနိယာမေတဗ္ဗံ။ ယထာ အနုလောမေ လဗ္ဘတိ၊ ဧဝံ ကာတဗ္ဗံ။ တီဏိ၊ မောဟော။ ယထာ စိတ္တသမုဋ္ဌာန-ဒုကေ၊ ဧဝမေဝ ကာတဗ္ဗာ။)

နကမ္မ

၂၄၄။ စိတ္တသဟဘုံ ဓမ္မံ ပဋိစ္စ စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ စိတ္တသဟဘူ ခန္ဓေ ပဋိစ္စ စိတ္တသဟဘူ စေတနာ။

နောစိတ္တသဟဘုံ ဓမ္မံ ပဋိစ္စ နောစိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ ပ။

နောစိတ္တသဟဘုံ ဓမ္မံ ပဋိစ္စ စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။

စိတ္တသဟဘူဉ္စ နောစိတ္တသဟဘူဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ စိတ္တသဟဘူ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။

နဈာန

၂၄၅။ စိတ္တသဟဘုံ ဓမ္မံ ပဋိစ္စ စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ နဈာနပစ္စယာ။ ပဉ္စဝိညာဏသဟဂတံ။ ပ။

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၄၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ နဝ၊ နသမနန္တရေ နဝ၊ နအညမညေ နဝ၊ နဥပနိဿယေ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ။ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ သ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။ (ဧဝံ ဣတရေ ဒွေပိ ဂဏနာ ကာတဗ္ဗာ။)

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

ဟေဘု

၂၄၇။ စိတ္တသဟဘုံ ခမ္မံ ပစ္စယာ စိတ္တသဟဘူ ခမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ တီဏိ။ (ပဋိစ္စသဒ္ဓိသာ။)

နောစိတ္တသဟဘုံ ခမ္မံ ပစ္စယာ နောစိတ္တသဟဘူ ခမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ဝတ္ထု ပစ္စယာ စိတ္တံ။ စိတ္တံ ပစ္စယာ နောစိတ္တသဟဘူ စိတ္တသမုဋ္ဌာနံ
ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိစ္စဝါရသဒ္ဓိသံ။ သဗ္ဗေ မဟာဘူတာ။) (၁)

နောစိတ္တသဟဘုံ ခမ္မံ ပစ္စယာ စိတ္တသဟဘူ ခမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသဟဘူ စိတ္တသမုဋ္ဌာနန္တရံ ရူပံ။ ဝတ္ထု ပစ္စယာ
စိတ္တသဟဘူ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (သဗ္ဗေ မဟာဘူတာ။ ပဋိစ္စသဒ္ဓိသံ။) (၂)

နောစိတ္တသဟဘုံ ခမ္မံ ပစ္စယာ စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ခမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသဟဘူ စ
နောစိတ္တသဟဘူ စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ စိတ္တန္တ သမ္ပယုတ္တကာ စ
ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိစ္စသဒ္ဓိသံ။ သဗ္ဗေ မဟာဘူတာ။) (၃)

၂၄၈။ စိတ္တသဟဘူဉ္စ နောစိတ္တသဟဘူဉ္စ ခမ္မံ ပစ္စယာ စိတ္တသဟဘူ ခမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသဟဘုံ ဧကံ ခန္ဓန္တ စိတ္တန္တ ပစ္စယာ ဒွေ ခန္ဓာ
စိတ္တသဟဘူ စိတ္တသမုဋ္ဌာနန္တရံ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသဟဘုံ ဧကံ ခန္ဓန္တ
ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိစ္စသဒ္ဓိသံ။
သဗ္ဗေ မဟာဘူတာ။) (၁)

စိတ္တသဟဘူဉ္စ နောစိတ္တသဟဘူဉ္စ ခမ္မံ ပစ္စယာ နောစိတ္တသဟဘူ ခမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသဟဘူ ခန္ဓေ စ စိတ္တန္တ ပစ္စယာ နောစိတ္တသဟဘူ
စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တသဟဘူ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။ စိတ္တသဟဘူ
ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ နောစိတ္တသဟဘူ စိတ္တသမုဋ္ဌာနံ ရူပံ။
ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိစ္စသဒ္ဓိသံ။ သဗ္ဗေ မဟာဘူတာ။) (၂)

စိတ္တသဟဘူဉ္စ နောစိတ္တသဟဘူဉ္စ ခမ္မံ ပစ္စယာ စိတ္တသဟဘူ စ နောစိတ္တ-
သဟဘူ စ ခမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသဟဘုံ ဧကံ ခန္ဓန္တ စိတ္တန္တ

ပစ္စယာ ဒွေ ခန္ဓာ စိတ္တသဟာဘူ စ နောစိတ္တသဟာဘူ စ စိတ္တသမုဋ္ဌာနံ ရူပံ။
 စိတ္တသဟာဘုံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ စ။ပ။
 ပဋိသန္ဓိက္ခဏေ။ပ။ (ပဋိစ္စသဒ္ဓိသံ။ သဗ္ဗေ မဟာဘူတာ။) (၃)

အာရမ္မဏ

၂၄၉။ စိတ္တသဟာဘုံ ဓမ္မံ ပစ္စယာ စိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
 ပစ္စယာ။ တီဏိ။ (ပဋိစ္စသဒ္ဓိသံ။)

နောစိတ္တသဟာဘုံ ဓမ္မံ ပစ္စယာ နောစိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
 ပစ္စယာ။ပ။ စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ။ပ။
 (ဣမံ စိတ္တသမုဋ္ဌာနဒုကံ ပစ္စယဝါရေ အာရမ္မဏသဒ္ဓိသံ ဆန္နမ္ပိ။ ဣမေသံ
 ပဉ္စဝိညာဏမူလာ ကာတဗ္ဗာ။ သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၅၀။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ
 နဝ။) အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၂၅၁။ စိတ္တသဟာဘုံ ဓမ္မံ ပစ္စယာ စိတ္တသဟာဘူ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
 ပစ္စယာ။ အဟေတုကံ စိတ္တသဟာဘုံ ဧကံ ခန္ဓံ။ပ။ (သံခိတ္တံ။ သဗ္ဗံ ကာတဗ္ဗံ။)
 (ပစ္စယဝါရဿ ပဉ္စဝိညာဏံ ဆန္နမ္ပိ မူလာ ကာတဗ္ဗာ။ သဗ္ဗေ မဟာဘူတေ
 တီဏိယေဝ။ မောဟော။ သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၅၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
 နဝ၊ နသမနန္တရေ နဝ၊ နအညမညေ နဝ၊ နဥပနိဿယေ နဝ၊ နပုရေဇာတေ

နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ
နဝ၊ နအာဟာရေ ဇကံ၊ နက္ခန္တိယေ ဇကံ၊ နဈာနေ နဝ၊ နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၂၅၃။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ (သပ္ပတ္တ နဝ။) နကမ္မေ တီဏိ၊
နဝိပါကေ နဝ၊ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ နဝ၊
နောဝိဂတေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

၂၅၄။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အနန္တရေ နဝ၊ (သပ္ပတ္တ နဝ။)
မဂ္ဂေ တီဏိ။ပ။ အဝိဂတေ နဝ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၁-ပစ္စယာနုလောမာဒိ

၂၅၅။ စိတ္တသဟဘုံ ဓမ္မံ သံသဋ္ဌော စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသဟဘုံ ဇကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသဟဘုံ ဓမ္မံ သံသဋ္ဌော နောစိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ စိတ္တသဟဘူ ခန္ဓေ သံသဋ္ဌံ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စိတ္တသဟဘုံ ဓမ္မံ သံသဋ္ဌော စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသဟဘုံ ဇကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂၅၆။ နောစိတ္တသဟဘုံ ဓမ္မံ သံသဋ္ဌော စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသဟဘူဉ္စ နောစိတ္တသဟဘူဉ္စ ဓမ္မံ သံသဋ္ဌော စိတ္တသဟဘူ ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယော။ စိတ္တသဟဘုံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ သံသဋ္ဌာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ) (၂)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။) အဝိဂတေ ပဉ္စ။

အနုလောမံ။

နဟေတုယာ ပဉ္စ၊ (တိဏိ၊ မောဟော။) နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ
ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ ပဉ္စ၊
နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။ (ဣတရေ ဒွေ ဂဏနာပိ
သမ္ပယုတ္တဝါရောပိ သမ္ပ ကာတမ္ပံ။)

၆၁-စိတ္တသဟဘူဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေဘူ

၂၅၇။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ စိတ္တသဟဘူ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသဟဘူနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
စိတ္တသဟဘူ ဟေတူ စိတ္တဿ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ စိတ္တသဟဘူ ဟေတူ စိတ္တဿ ကဋတ္တာ
စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ စိတ္တသဟဘူ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တဿ စ စိတ္တသဟဘူနဉ္စ နောစိတ္တသဟဘူနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၂၅၈။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ နဝ။ (စိတ္တသမုဋ္ဌာနဒုကသဒိသံ နိန္နာနာကရဏံ။)

အဓိပတိ

၂၅၉။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။ (အာရမ္မဏာဓိပတိပိ သဟဇာတာဓိပတိပိ ကာတဗ္ဗာ။)

နောစိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တီဏိ။ (အာရမ္မဏာဓိပတိပိ သဟဇာတာဓိပတိပိ ဣမေသမ္ပိ တိဏ္ဏံ ကာတဗ္ဗာ။ နဝပိ ပညာ စိတ္တသမုဋ္ဌာနဒုကသဒိသာ။ အန္တေ တီဏိ အာရမ္မဏာ-ဓိပတိယေဝ။)

အနန္တရာဒိ

၂၆၀။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ နဝ။ (စိတ္တသမုဋ္ဌာနဒုကသဒိသံ နိန္ဒာနာကရဏံ။) သမနန္တရပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စသဒိသာ။) သဟဇာတပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စသဒိသာ။) အညမညပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စသဒိသာ။) နိဿယပစ္စယေန ပစ္စယော။ နဝ။ (ပစ္စယဝါရသဒိသာ။) ဥပနိဿယပစ္စယေန ပစ္စယော။ နဝ။ (စိတ္တသမုဋ္ဌာနဒုကသဒိသာ။)

ပုရေဇာတ

၂၆၁။ နောစိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ပုရေဇာတ-ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ တီဏိ။ (နောစိတ္တ-သဟဘူမူလံယေဝ လဗ္ဘတိ။ စိတ္တသမုဋ္ဌာနဒုကသဒိသာ။ တီဏိပိ နိန္ဒာနာ-ကရဏံ။)

ပစ္ဆာဇာတာသေဝန

၂၆၂။ စိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ပစ္ဆာဇာတ-ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ စိတ္တသဟဘူ ခန္ဓာ ပုရေဇာတဿ ဣမဿ နောစိတ္တသဟဘူဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပ။ (၁)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မ

၂၆၃။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သမာဇာတာ စိတ္တသဟဘူ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသဟဘူ စေတနာ ဝိပါကာနံ စိတ္တသဟဘူနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

စိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သမာဇာတာ စိတ္တသဟဘူ စေတနာ စိတ္တဿ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသဟဘူ စေတနာ ဝိပါကဿ စိတ္တဿ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သမာဇာတာ စိတ္တသဟဘူ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသဟဘူနဉ္စ နောစိတ္တသဟဘူနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ စိတ္တသဟဘူ စေတနာ ဝိပါကာနံ ခန္ဓာနံ စိတ္တဿ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၂၆၄။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ (စိတ္တသမုဋ္ဌာနဒုကသဒိသံ။) အာဟာရပစ္စယေန ပစ္စယော။ နဝ။ (စိတ္တသမုဋ္ဌာနဒုကသဒိသာ။ ဣမမ္ပိ ဧကံ ကဗဠိကာရအာဟာရသဒိသံ။) စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ နဝ။ (စိတ္တသမုဋ္ဌာနဒုကသဒိသံ နိန္နာနာကရဏံ။) ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။

ဝိပ္ပယုတ္တ

၂၆၅။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သမာဇာတာ စိတ္တသဟဘူ ခန္ဓာ စိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

စိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော စိတ္တသဟဘူ ခန္ဓာ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတော စိတ္တသဟဘူ ခန္ဓာ ပုရေဇာတဿ ဣမဿ နောစိတ္တသဟဘူဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတော စိတ္တသဟဘူ ခန္ဓာ စိတ္တသဟဘူနဉ္စ နောစိတ္တသဟဘူနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

၂၆၆။ နောစိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော စိတ္တံ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ စိတ္တံ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ စိတ္တံ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ စိတ္တံ ပုရေဇာတဿ ဣမဿ နောစိတ္တသဟဘူဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော စိတ္တံ စိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တသဟဘူနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော စိတ္တံ စိတ္တသဟဘူနဉ္စ နောစိတ္တသဟဘူနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထုပုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

၂၆၇။ စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ စိတ္တသဟဘူဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ စိတ္တသဟဘူ ခန္ဓာ စ စိတ္တဉ္စ စိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ နောစိတ္တသဟဘူဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတံ စိတ္တသဟဘူ ခန္ဓာ စ စိတ္တဉ္စ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတံ စိတ္တသဟဘူ ခန္ဓာ စ စိတ္တဉ္စ ပုရေဇာတဿ ဣမဿ နောစိတ္တသဟဘူဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ စိတ္တသဟဘူ ခန္ဓာ စ စိတ္တဉ္စ စိတ္တသဟဘူနဉ္စ နောစိတ္တသဟဘူနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

အတ္ထိ

၂၆၈။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ စိတ္တသဟဘူ ဧကော ခန္ဓော။ပ။ (ပဋိစ္စသဒိသံ။) (၁)

စိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ စိတ္တသဟဘူ ဧကော ခန္ဓော။ပ။ (ပဋိစ္စသဒိသံ။) (၃)

နောစိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၁)

နောစိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) (၂)

နောစိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) (၃)

၂၆၉။ စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ စိတ္တသဟဘူဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာဇော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခာယတနဉ္စ စက္ခုဝိညာဏဉ္စ ဒွိန္ဒ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ စ။ပ။ (သဗ္ဗံ ပဋိသန္ဓိယံ ကာတဗ္ဗံ။ သဟဇာတံ ပုရေဇာတမ္ပိ။) (၁)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ နောစိတ္တသဟဘူဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာဇော စက္ခုဝိညာဏသဟဂတော ခန္ဓာ စ စက္ခာယတနဉ္စ စက္ခုဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ပ။ ကာယဝိညာဏသဟဂတော။ပ။ စိတ္တသဟဘူ ခန္ဓာ စ စိတ္တဉ္စ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာဇော စိတ္တသဟဘူ ခန္ဓာ စ ဝတ္ထု စ စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာဇော စိတ္တသဟဘူ ခန္ဓာ စ မဟာဘူတာ စ နောစိတ္တသဟဘူနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိသန္ဓိက္ခဏေ တိဏိပိ ကာတဗ္ဗာ။) ပစ္ဆာဇာဇော စိတ္တသဟဘူ ခန္ဓာ စ စိတ္တဉ္စ ပုရေဇာတဿ ဣမဿ နောစိတ္တသဟဘူဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇော စိတ္တသဟဘူ ခန္ဓာ စ ကဗဠိကာဇော အာဟာရော စ ဣမဿ နောစိတ္တသဟဘူဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဇော စိတ္တသဟဘူ ခန္ဓာ စ ရူပဇိဝိတိန္ဒြိယဉ္စ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာဇော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခာယတနဉ္စ။ပ။ (ပစ္စယဝါရသဒိသံ။) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၇၀။ ဟေတုယာ တိဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊

ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊
မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယဒ္ဓါရ

၂၇၁။ စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ကမ္မပစ္စယေန ပစ္စယော။ (၁)

စိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၃)

၂၇၂။ နောစိတ္တသဟဘူ ဓမ္မော နောစိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောစိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသဟဘူ ဓမ္မော စိတ္တသဟဘူဿ စ နောစိတ္တသဟဘူဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၂၇၃။ စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ စိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ နောစိတ္တသဟဘူဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

စိတ္တသဟဘူ စ နောစိတ္တသဟဘူ စ ဓမ္မာ စိတ္တသဟဘူဿ စ နောစိတ္တ-
သဟဘူဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၂၇၄။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နော-
အဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၂၇၅။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ တိဏိ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ (သဗ္ဗတ္ထ တိဏိ။) နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ
တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၂၇၆။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ (အနုလောမ-
မာတိကာ ကာတဗ္ဗာ။)

စိတ္တသဟဘူဒုကံ နိဋ္ဌိတံ။

၆၂-စိတ္တာနုပရိဝတ္တိဒုက ၁-ပဋိစ္စဝါရ

၂၇၇။ စိတ္တာနုပရိဝတ္တိ ဓမ္မံ ပဋိစ္စ စိတ္တာနုပရိဝတ္တိ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တာနုပရိဝတ္တိ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တာနုပရိဝတ္တိ

စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယထာ စိတ္တသဟဘူဒကံ၊
ဧဝံ ဣမံ ဒုကံ ကာတဗ္ဗံ၊ နိန္ဒာနာကရဏံ။)

စိတ္တာနုပရိဝတ္တိဒုကံ နိဋ္ဌိတံ။

၆၃-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂိဝါရ

ဟေတု

၂၇၈။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ
ခန္ဓေ ပဋိစ္စ ဧကော ခန္ဓော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ ကဋတ္တာ စ ရူပံ။ (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တ-
သံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ
ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (၃)

၂၇၉။ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ
စိတ္တံ ပဋိစ္စ ကဋတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ စိတ္တံ။ ဧကံ မဟာဘူတံ။ပ။
မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနာ
ခန္ဓာ။ (၂)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋတ္တာ စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၂၈၀။ စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ကဋတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋတ္တာရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ စိတ္တံ။ (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ကဋတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ (သံခိတ္တံ) (၃)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၈၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ ဝိပါကေ နဝ၊ (သဗ္ဗတ္ထ နဝ။) အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နယောဘု

၂၈၂။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္နိက္ခဏေ။ပ။ (၃)

၂၈၃။ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ စိတ္တံ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ အဟေတုကပဋိသန္နိက္ခဏေ ဝတ္ထု၊ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ စိတ္တံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုကပဋိသန္နိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ အဟေတုကပဋိသန္နိက္ခဏေ ဝတ္ထု၊ ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၂၈၄။ စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပဋိစ္စ စိတ္တံ။ (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (အဟေတုကပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၃)

နအာရမ္မဏာ

၂၈၅။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ စိတ္တံ ပဋိစ္စ ဝတ္ထု။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပဋိစ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ

ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ
မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (ပဋိသန္တိက္ခဏေ ဒွေ။ သံခိတ္တံ။) (၁)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၈၆။ နဟေတုယာ နဝ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ
စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဆ၊ နမဂ္ဂေ
နဝ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ
တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၂၈၇။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနိယာနုလောမ

၂၈၈။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အနန္တရေ နဝ ။(သံခိတ္တံ။)

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၆၃-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ယောဇု

၂၈၉။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (သံခိတ္တံ။) တိဏိ။ (ပဋိစ္စဝါရသဒိသော။)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ မဟာဘူတာ။) (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ဝတ္ထု ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) တိဏိ။ (၃)

၂၉၀။ စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ စိတ္တဉ္စ ပစ္စယာ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ရူပံ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ရူပံ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။ (ပဋိသန္ဓိက္ခဏေ တိဏိပိ ကာတဗ္ဗာ။) (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၃)

အာရမ္မဏ

၂၉၁။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ တိဏိ။ (ပဋိစ္စသဒိသာ။)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု ပစ္စယာ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏသဟဂတာ ခန္ဓာ။ပ။ ကာယာယတနံ။ပ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ဝတ္ထု ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၂)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ သမ္ပယုတ္တကာ စ ခန္ဓာ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု ပစ္စယာ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဧကံ ကာတဗ္ဗံ။) (၃)

၂၉၂။ စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ စက္ခုဝိညာဏဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေ ကာတဗ္ဗာ။) (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတေ ခန္ဓေ စ စက္ခာယတနဉ္စ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏသဟဂတေ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ စိတ္တံ။ (ပဋိသန္ဓိက္ခဏေ ဧကံ ကာတဗ္ဗံ။) (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ (ပဋိသန္ဓိက္ခဏေ ဧကံ ကာတဗ္ဗံ။ သံခိတ္တံ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၉၃။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ၊) အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

၂၉၄။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ ပစ္စယာ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (ဧဝံ နဝ ပညာ ကာတဗ္ဗာ။ ပစ္စယဝါရေ ပဇ္ဇဝိညာဏမ္ပိ ကာတမ္ပံ။ တီဏိယေဝ၊ မောဟော။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၉၅။ နဟေတုယာ နဝ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္တိယေ ဧကံ၊ နဈာနေ နဝ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ သ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၆၃-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာရုလောမ ၁-ဝိဘင်္ဂါရ

ဟေတု

၂၉၆။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ သံသဋ္ဌံ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ ခန္တံ သံသဋ္ဌာ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ သံသဋ္ဌာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိ-
သန္တိက္ခဏေ။ပ။ (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဉ္စ ဓမ္မံ သံသဋ္ဌော စိတ္တ-
သံသဋ္ဌသမုဋ္ဌာနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဧကံ
ခန္ဓဉ္စ စိတ္တဉ္စ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္တိက္ခဏေ။ပ။ (၁)
(သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၂၉၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊)
အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

၂၉၈။ စိတ္တသံသဋ္ဌသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော
ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။ တီဏိယေဝ၊ မောဟော။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၂၉၉။ နဟေတုယာ ပဉ္စ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊
နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တီဏိ၊ နဝိပါကေ ပဉ္စ၊
နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၆၃-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၃၀၀။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
ဟေတုပစ္စယေန ပစ္စယော။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ဟေတု သမ္ပယုတ္တကာနံ

ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) စိတ္တသံသဋ္ဌသမုဋ္ဌာနာ ဟေတူ စိတ္တဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) စိတ္တသံသဋ္ဌသမုဋ္ဌာနာ
ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၃၀၁။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ အာရဟ္တ စိတ္တ-
သံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ
အာရဟ္တ စိတ္တံ ဥပ္ပဇ္ဇတိ။ (မူလံ ကာတဗ္ဗံ။) စိတ္တသံသဋ္ဌသမုဋ္ဌာနေ ခန္ဓေ အာရဟ္တ
စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ပ။
နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘူဿ။ပ။ (သံခိတ္တံ။ ယထာ စိတ္တသဟဘူ-
ဒုကေ အာရမ္မဏံ၊ ဧဝံ ကာတဗ္ဗံ။ နိန္ဒာနာကရဏံ။ နဝပိ ပဉ္စာ။)

အဓိပတိ

၃၀၂။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။
(ဒွေပိ အဓိပတိ ကာတဗ္ဗာ။) (၃)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ တီဏိ။
(ဒွေပိ အဓိပတိ ကာတဗ္ဗာ။) (၃)

စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော စိတ္တသံသဋ္ဌ-
သမုဋ္ဌာနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ။
(ဧကာယေဝ အဓိပတိ ကာတဗ္ဗာ၊ နဝပိ ပဉ္စာ။ ယထာ စိတ္တသဟဘူဒုကံ၊
ဧဝံ ကာတဗ္ဗံ။ နိန္ဒာနာကရဏံ။)

အနန္တရာဒိ

၃၀၃။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (နဝပိ ပညာ။ စိတ္တသဟဘူဒကသဒိသာ။) သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စသဒိသာ။) အညမညပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စသဒိသာ။) နိဿယပစ္စယေန ပစ္စယော။ နဝ။ (ပစ္စယသဒိသာ။) ဥပနိဿယပစ္စယေန ပစ္စယော။ (နဝပိ ပညာ။ စိတ္တသဟဘူဒကသဒိသာ။ နိန္နာနာကရဏံ။)

ပုရေဇာတာဒိ

၃၀၄။ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ တီဏိ။ (စိတ္တသဟဘူဒကသဒိသာ။ နိန္နာနာကရဏံ။)

စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (စိတ္တသဟဘူဒကသဒိသာ။ နိန္နာနာကရဏံ။ တီဏိပိ ပစ္ဆာဇာတာ။ ဒွေ။ ဧကမူလာနံ ဧကာ ဃဋ္ဌနာ။) အာသေဝနပစ္စယေန ပစ္စယော။ နဝ။

ကမ္မာဒိ

၃၀၅။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ တီဏိ။ (စိတ္တသဟဘူဒကသဒိသာ။ နိန္နာနာကရဏံ။ တီဏိပိ သဟဇာတာ၊ နာနာက္ခဏိကာ။) ဝိပါကပစ္စယေန ပစ္စယော။ နဝ။ အာဟာရပစ္စယေန ပစ္စယော။ နဝ။ (စိတ္တသဟဘူဂမနသဒိသာ။ ဧကံယေဝ ကဗဠိကာရံ အာဟာရံ။) ဣန္ဒြိယပစ္စယေန ပစ္စယော။ နဝ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။

ဝိပ္ပယုတ္တ

၃၀၆။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။
(သံခိတ္တံ။) (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတံ
ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တသံသဋ္ဌသမုဋ္ဌာနာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပုရေဇာတံ စက္ခာယတနံ စက္ခဝိညာဏသဟဂတာနံ ခန္ဓာနံ ဝိပ္ပယုတ္တ-
ပစ္စယေန ပစ္စယော။ပ။ ကာယာယတနံ။ပ။ ဝတ္ထု စိတ္တသံသဋ္ဌသမုဋ္ဌာနာနံ
ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ စ နောစိတ္တ-
သံသဋ္ဌသမုဋ္ဌာနဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ
ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခ-
ဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ပ။
ကာယာယတနံ။ပ။ ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန
ပစ္စယော။ (၃)

စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော နောစိတ္တ-
သံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပစ္ဆာဇာတံ။ (သံခိတ္တံ။)

အတ္ထိ

၃၀၇။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသာ။) စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော
နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပစ္ဆာဇာတံ။ (သံခိတ္တံ။) စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌ-
သမုဋ္ဌာနဿ စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
(ပဋိစ္စသဒိသာ။) (၃)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော၊ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (ပုရေဇာတသဒိသံ၊ ပုရေဇာတံ ကာတဗ္ဗံ။ သဗ္ဗံ သံခိတ္တံ။ ဝိတ္ထာရေ-
တဗ္ဗံ။) (၁)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတံ စိတ္တံ
သမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ စိတ္တံ
သမ္ပယုတ္တကာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝတ္ထု
စိတ္တသံသဋ္ဌသမုဋ္ဌာနာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (ပုရေဇာတံ
ပုရေဇာတသဒိသံ။ နိန္ဒာနာကရဏံ။) (၂)

နောစိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ စ နောစိတ္တ-
သံသဋ္ဌသမုဋ္ဌာနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဗ္ဗဇာတံ စိတ္တံ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ စိတ္တံ သမ္ပယုတ္တကာနံ ခန္ဓာနံ
ကဋ္ဌတ္တာ စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ
သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (ပုရေဇာတံ ပုရေဇာတ-
သဒိသံ။) (၃)

၃၀၈။ စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော
စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ။ ။ သဗ္ဗဇာတော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော
စ စက္ခုဝိညာဏဉ္စ ဒွိန္ဒ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ စ။ပ။ စက္ခုဝိညာဏသဟဂတော
ဧကော ခန္ဓော စ စက္ခယတနဉ္စ ဒွိန္ဒ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ စ။ပ။ ကာယ-
ဝိညာဏသဟဂတော။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဧကော ခန္ဓော စ စိတ္တဉ္စ ဒွိန္ဒ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနော
ဧကော ခန္ဓော စ ဝတ္ထု စ ဒွိန္ဒ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ
ခန္ဓာ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၁)

စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မော နောစိတ္တ-
သံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊
ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗဇာတော စက္ခုဝိညာဏသဟဂတာ
ခန္ဓာ စ စက္ခယတနဉ္စ စက္ခုဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ပ။
ကာယဝိညာဏသဟဂတာ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ စိတ္တ-
သံသဋ္ဌသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ
စ မဟာဘူတာ စ စိတ္တသံသဋ္ဌသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ စ ဝတ္ထု စ စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။

(ပဋိသန္ဓိက္ခဏေ တီဏိ ကာတဗ္ဗာ။) ပစ္ဆာဇာတာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ ပုရေဇာတဿ ဣမဿ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ ကဗဠိကာရော အာဟာရော စ ဣမဿ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ခန္ဓာ စ စိတ္တဉ္စ ရူပဇီဝိဗျိုဟိကဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

စိတ္တသံသဋ္ဌသမုဋ္ဌာနော စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနော စ ဓမ္မာ စိတ္တသံသဋ္ဌသမုဋ္ဌာနဿ စ နောစိတ္တသံသဋ္ဌသမုဋ္ဌာနဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခာယတနဉ္စ ဒွိန္ဒ ခန္ဓာနံ စက္ခုဝိညာဏဿ စ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ ကာယဝိညာဏသဟဂတော။ပ။ သဟဇာတော စိတ္တသံသဋ္ဌသမုဋ္ဌာနော ဧကော ခန္ဓော စ စိတ္တဉ္စ ဒွိန္ဒ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဧကော ခန္ဓော စ ဝတ္ထု စ ဒွိန္ဒ ခန္ဓာနံ စိတ္တဿ စ အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ စ။ပ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၀၉။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၃၁၀။ စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော စိတ္တသံသဋ္ဌသမုဋ္ဌာနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

၆၅-စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက ၁-ပဋိစ္စဝါရ ၄၉၁

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

၃၁၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနီယ

၃၁၄။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ ဧကံ၊ နဥပနိဿယေ တီဏိ၊ (သဗ္ဗတ္ထ တီဏိ၊) နသမ္ပယုတ္တေ ဧကံ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနီယာနုလောမ

၃၁၅။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ၊ အနုလောမမာတိကာ။)

စိတ္တသံသဋ္ဌသမုဋ္ဌာနဒုကံ နိဋ္ဌိတံ။

၆၄-စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုက ၁-ပဋိစ္စဝါရ

ဗောဓု

၃၁၆။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုံ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယထာ စိတ္တသံသဋ္ဌသမုဋ္ဌာနဒုကံ၊ ဧဝံ ဣမမ္ပိ ဒုကံ၊ နိန္ဒာနာကရဏံ။)

စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုကံ နိဋ္ဌိတံ။

၆၅-စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက ၁-ပဋိစ္စဝါရ

ဗောဓု

၃၁၇။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ ဓမ္မံ ပဋိစ္စ စိတ္တသံသဋ္ဌသမုဋ္ဌာနာ- နုပရိဝတ္တိ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ

ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ၊ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယထာ
စိတ္တသံသဋ္ဌသမုဋ္ဌာနဒုကသဒိသံ၊ နိန္ဒာနာကရဏံ။)

စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုကံ နိဋ္ဌိတံ။

၆၆-အဇ္ဈတ္တိကဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂဝါရ

မောဇု

၃၁၈။ အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။ (၁)

အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ စိတ္တံ
ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ
သမ္ပယုတ္တကာ ခန္ဓာ ဗာဟိရံ ကဋ္ဌတ္တာ စ ရူပံ။ (၂)

အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ အဇ္ဈတ္တိကဉ္စ
ဗာဟိရဉ္စ ကဋ္ဌတ္တာရူပံ။ (၃)

၃၁၉။ ဗာဟိရံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဗာဟိရံ
ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ
ဗာဟိရံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ ဗာဟိရံ ကဋ္ဌတ္တာ စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ
ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တ-
သမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဗာဟိရေ ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ ဗာဟိရေ ခန္ဓေ ပဋိစ္စ စိတ္တံ
အဇ္ဈတ္တိကံ ကဋ္ဌတ္တာ စ ရူပံ။ ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ဗာဟိရံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္တံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ

ကဋကတ္တရူပံ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၃၂၀။ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ အဇ္ဈတ္တိကံ ကဋကတ္တရူပံ။ (၁)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ဗာဟိရံ ကဋကတ္တာ စ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ ဗာဟိရံ ကဋကတ္တရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဗာဟိရာ ခန္ဓာ။ (၂)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ကဋကတ္တရူပံ။ ဒွေ ခန္ဓေ စ။ပ။ (၃)

အာရမ္မဏ

၃၂၁။ အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၁)

ဗာဟိရံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဗာဟိရေ ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ ဗာဟိရေ ခန္ဓေ ပဋိစ္စ စိတ္တံ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏ-ပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။
ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ စ။ပ။
ပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ
စ။ပ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ခါဝါရ

သုဒ္ဓိ

၃၂၂။ ဟေတုယာ နဝ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ ပဉ္စ၊
သမနန္တရေ ပဉ္စ၊ သဟဇာတေ နဝ၊ အညမညေ ပဉ္စ၊ နိဿယေ နဝ၊
ဥပနိဿယေ ပဉ္စ၊ ပုရေဇာတေ ပဉ္စ၊ အာသေဝနေ ပဉ္စ၊ ကမ္မေ နဝ၊ ဝိပါကေ
နဝ၊ (သဗ္ဗတ္ထ နဝ၊) သမ္ပယုတ္တေ ပဉ္စ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ
ပဉ္စ၊ ဝိဂတေ ပဉ္စ၊ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၃၂၃။ အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။ (၁)

အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ ဗာဟိရံ ကဋ္ဌတ္တာ စ ရူပံ။
ဝိစိကိစ္ဆာသဟဂတံ ဥဒ္ဓစ္စသဟဂတံ စိတ္တံ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နဟေတုပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ
အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ကဋ္ဌတ္တာရူပံ။ (၃)

၃၂၄။ ဗာဟိရံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။

အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော
မောဟော။ (၁)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကေ ဗာဟိရေ ခန္ဓေ ပဋိစ္စ စိတ္တံ။ အဟေတုကပဋိသန္ဓိက္ခဏေ
ဗာဟိရေ ခန္ဓေ ပဋိစ္စ စိတ္တံ အဇ္ဈတ္တိကံ ကဋ္ဌတ္တာ စ ရူပံ။ အဟေတုက-
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ စိတ္တံ။ (၂)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတု-
ပစ္စယာ။ အဟေတုကံ ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ
စိတ္တဉ္စ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု
ပဋိစ္စ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။ (၃)

၃၂၅။ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ
ပဋိစ္စ အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။ (၁)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ
ခန္ဓေ။ပ။ အဟေတုကံ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
အဟေတုကပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ ဗာဟိရံ
ကဋ္ဌတ္တာ စ ရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တဉ္စ မဟာဘူတေ စ ပဋိစ္စ
ဗာဟိရံ ကဋ္ဌတ္တာရူပံ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တဉ္စ ဝတ္ထုဉ္စ ပဋိစ္စ ဗာဟိရာ
ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ စိတ္တဉ္စ ပဋိစ္စ ဝိစိကိစ္ဆာ-
သဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ
စိတ္တဉ္စ ပဋိစ္စ ဒွေ ခန္ဓာ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ကဋ္ဌတ္တာရူပံ။ ဒွေ ခန္ဓေ စ။ပ။ (၃)

နအာရမ္မဏ

၃၂၆။ အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။ (၁)

အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ စိတ္တံ
ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ ဗာဟိရံ ကဋ္ဌတ္တာရူပံ။ (၂)

အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နအာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ ပဋိစ္စ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ
ကဋ္ဌတ္တာရူပံ။ (၃)

ဗာဟိရံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ဗာဟိရေ
ဓန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ ဗာဟိရေ ဓန္ဓေ ပဋိစ္စ ဗာဟိရံ
ကဋ္ဌတ္တာရူပံ။ ဗာဟိရေ ဓန္ဓေ ပဋိစ္စ ဝတ္ထု။ ဧကံ မဟာဘူတံ။ပ။ (ယာဝ
အသညသတ္တာ။) (၁)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဗာဟိရေ ဓန္ဓေ ပဋိစ္စ အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။ (၂)

ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအာရမ္မဏ-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဗာဟိရေ ဓန္ဓေ ပဋိစ္စ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ
ကဋ္ဌတ္တာရူပံ။ (၃)

၃၂၇။ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ဓန္ဓေ ပဋိစ္စ
အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။ (၁)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ဗာဟိရေ ဓန္ဓေ စ စိတ္တဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တဉ္စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (ပဋိသန္ဓိက္ခဏေ ဒွေ ကာတဗ္ဗာ။)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နအာရမ္မဏပစ္စယာ။ ပဋိသန္ဓိက္ခဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ဓန္ဓေ ပဋိစ္စ
အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ကဋ္ဌတ္တာရူပံ။ (သံခိတ္တံ။) (၃)

နဇျာန

၃၂၈။ အဇ္ဈတ္တိကံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။
စက္ခုဝိညာဏံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ပ။ ကာယဝိညာဏံ။ပ။

ဗာဟိရံ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။ စက္ခုဝိညာဏ-
သဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ကာယဝိညာဏသဟဂတံ။ပ။
ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ အသညသတ္တာနံ။ပ။ ။ ဗာဟိရံ ဓမ္မံ
ပဋိစ္စ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။ စက္ခုဝိညာဏသဟဂတေ
ခန္ဓေ ပဋိစ္စ စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏသဟဂတေ ခန္ဓေ ပဋိစ္စ ကာယ-
ဝိညာဏံ။ ။ ဗာဟိရံ ဓမ္မံ ပဋိစ္စ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နဇျာနပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ ဒွေ ခန္ဓာ စက္ခုဝိညာ-
ဏဉ္စ။ ဒွေ ခန္ဓေ။ပ။ ကာယဝိညာဏသဟဂတံ ဧကံ ခန္ဓံ။ပ။ (၃)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပဋိစ္စ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။
စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခုဝိညာဏဉ္စ ပဋိစ္စ ဒွေ ခန္ဓာ။ ဒွေ
ခန္ဓေ။ပ။ ကာယဝိညာဏံ။ (စက္ကံ။)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

၃၂၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
နဝ၊ (သဗ္ဗတ္ထ နဝ။) နကမ္မေ တိဏိ၊ နဝိပါဏေ ပဉ္စ၊ နအာဟာရေ ဧကံ၊
နက္ခန္တိယေ ဧကံ၊ နဗျာနေ ပဉ္စ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ ပဉ္စ၊
နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနီယ

၃၃၀။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ။ (သံခိတ္တံ။)

၄-ပစ္စယပစ္စနီယာနုလောမ

၃၃၁။ နဟေတုပစ္စယာ အာရမ္မဏေ ပဉ္စ၊ အနန္တရေ ပဉ္စ၊ သမနန္တရေ ပဉ္စ၊
သဟဇာတေ နဝ။ပ။ မဂ္ဂေ တိဏိ။ (သံခိတ္တံ။)

(သဟဇာတဝါရောပိ ပဋိစ္စဝါရသဒိသော။)

၆၆-အဇ္ဈတ္တိကဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေဘု

၃၃၂။ အဇ္ဈတ္တိကံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။ (ပဋိသန္ဓိကုဏေ)

ဗာဟိရံ ဓမ္မံ ပစ္စယာ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဗာဟိရံ
ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ (ပဋိသန္ဓိကုဏေ
ဒွေပိ ကာတဗ္ဗာ၊ ယာဝံ အဇ္ဈတ္တိကာ မဟာဘူတာ။) ဝတ္ထု ပစ္စယာ ဗာဟိရော
ခန္ဓာ။ ။ ဗာဟိရံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဗာဟိရေ ခန္ဓေ ပစ္စယာ စိတ္တံ။ ဝတ္ထု ပစ္စယာ စိတ္တံ။ (ပဋိသန္ဓိကုဏေ ဒွေပိ
ကာတဗ္ဗာ။) ။ ဗာဟိရံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော
ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ စိတ္တဉ္စ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ စိတ္တံ သမ္ပယုတ္တကာ စ ခန္ဓာ။
(ပဋိသန္ဓိကုဏေ ဒွေပိ ကာတဗ္ဗာ။) (၃)

၃၃၃။ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ပဋိသန္ဓိကုဏေ စိတ္တဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ အဇ္ဈတ္တိကံ
ကဋ္ဌတ္တာရူပံ။ ။ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပစ္စယာ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။
ဒွေ ခန္ဓေ။ပ။ စိတ္တဉ္စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ စိတ္တဉ္စ ဝတ္ထု
ပစ္စယာ ဗာဟိရော ခန္ဓာ။ (ပဋိသန္ဓိကုဏေ တိဏိပိ ကာတဗ္ဗာ။) ။ အဇ္ဈတ္တိကဉ္စ
ဗာဟိရဉ္စ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ပဋိသန္ဓိကုဏေ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ
ကဋ္ဌတ္တာရူပံ။ ဒွေ ခန္ဓေ။ပ။ (၃)

အာရမ္မဏ

၃၃၄။ အဇ္ဈတ္တိကံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ စက္ခာယတနံ ပစ္စယာ စက္ခာဝိညာဏံ။ပ။ ကာယာယတနံ။ပ။ ။
အဇ္ဈတ္တိကံ ဓမ္မံ ပစ္စယာ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။

စက္ကာယတနဉ္စ စက္ခုဝိညာဏဉ္စ ပစ္စယာ စက္ခုဝိညာဏသဟဂတာ ခန္ဓာ။ပ။
ကာယာယတနဉ္စ။ပ။ စိတ္တံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ ။
အဇ္ဈတ္တိကံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ
အာရမ္မဏပစ္စယာ။ စက္ကာယတနံ ပစ္စယာ စက္ခုဝိညာဏံ သမ္ပယုတ္တကာ စ ခန္ဓာ။ပ။
ကာယာယတနံ။ပ။ (၃)

ဗာဟိရံ ဓမ္မံ ပစ္စယာ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဗာဟိရံ
ဧကံ ခန္ဓံ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပစ္စယာ
ဗာဟိရာ ခန္ဓာ။ ။ ဗာဟိရံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ ဗာဟိရေ ခန္ဓေ ပစ္စယာ စိတ္တံ။ ဝတ္ထု ပစ္စယာ စိတ္တံ။
(ပဋိသန္ဓိက္ခဏေ ဒွေပိ ကာတဗ္ဗာ။) ။ ဗာဟိရံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော
စ ဗာဟိရော စ ဓမ္မာ ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဝတ္ထု ပစ္စယာ စိတ္တဉ္စ
သမ္ပယုတ္တကာ စ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဧကံ ကာတဗ္ဗံ။) (၃)

၃၃၅။ အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတေ ခန္ဓေ စ စက္ကာယတနဉ္စ ပစ္စယာ
စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏသဟဂတေ။ပ။ ။အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ
ပစ္စယာ ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတံ
ဧကံ ခန္ဓဉ္စ စက္ကာယတနဉ္စ စက္ခုဝိညာဏဉ္စ ပစ္စယာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။
ကာယဝိညာဏသဟဂတံ။ပ။ ။ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ဒွေ ခန္ဓာ။
ဒွေ ခန္ဓေ။ပ။ စိတ္တဉ္စ ဝတ္ထုဉ္စ ပစ္စယာ ဗာဟိရာ ခန္ဓာ။ (ပဋိသန္ဓိက္ခဏေ ဒွေပိ
ကာတဗ္ဗာ။) အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော စ ဗာဟိရော
စ ဓမ္မာ ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ
စက္ကာယတနဉ္စ ပစ္စယာ ဒွေ ခန္ဓာ စက္ခုဝိညာဏဉ္စ။ ဒွေ ခန္ဓေ။ပ။
(သံခိတ္တံ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၃၃၆။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ နဝ၊ (သဗ္ဗတ္ထ
နဝ။) အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နယောဘု

၃၃၇။ အဇ္ဈတ္တိကံ ဓမ္မံ ပစ္စယာ အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ စိတ္တံ ပစ္စယာ အဇ္ဈတ္တိကံ ကဋ္ဌတ္တာရူပံ။
စက္ခယတနံ ပစ္စယာ စက္ခုပ္ပါနံ။ (သံခိတ္တံ။) (ဧဝံ နဝပိ ပဉှာ ကာတဗ္ဗာ၊
ပဉ္စဝိညာဏမ္ပိ ပဝေသေတွာ တီဏိယေဝ မောဟော။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၃၈။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
နဝ၊ နသမနန္တရေ နဝ၊ နအညမညေ နဝ၊ နဥပနိဿယေ နဝ၊ နပုရေဇာတေ
နဝ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါဏေ ပဉ္စ၊
နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ နဝ၊ နမဂ္ဂေ နဝ၊ နသမ္ပယုတ္တေ
နဝ၊ နဝိပ္ပယုတ္တေ ပဉ္စ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၆၆-အဇ္ဈတ္တိကဒုက ၅-သံသဉ္ဇဝါရ

၁-ပစ္စယာနုလောမာဒိ

၃၃၉။ အဇ္ဈတ္တိကံ ဓမ္မံ သံသဉ္ဇော ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
စိတ္တံ သံသဉ္ဇာ သမ္ပယုတ္တကာ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ စိတ္တံ သံသဉ္ဇာ သမ္ပယုတ္တကာ
ခန္ဓာ။ (၁)

ဗာဟိရံ ဓမ္မံ သံသဉ္ဇော ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဗာဟိရံ
ဧကံ ခန္ဓံ သံသဉ္ဇာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ဗာဟိရံ
ဓမ္မံ သံသဉ္ဇော အဇ္ဈတ္တိကော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဗာဟိရေ ခန္ဓေ
သံသဉ္ဇံ စိတ္တံ။ ပဋိသန္ဓိက္ခဏေ။ပ။ ။ ဗာဟိရံ ဓမ္မံ သံသဉ္ဇော အဇ္ဈတ္တိကော စ
ဗာဟိရော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဗာဟိရံ ဧကံ ခန္ဓံ သံသဉ္ဇာ ဒွေ
ခန္ဓာ စိတ္တဉ္စ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ သံသဋ္ဌော ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယော။ ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ သံသဋ္ဌာ ဒွေ ခန္ဓာ။ ဒွေ ခန္ဓေ။ပ။
ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ပဉ္စ၊ အဓိပတိယာ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ။)
အဝိဂတေ ပဉ္စ။ (အနုလောမံ။)

အဇ္ဈတ္တိကံ ဓမ္မံ သံသဋ္ဌော ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယော။ (ဧဝံ
ပဉ္စ ကာတဗ္ဗာ၊ တိဏိယေဝ မောဟော။)

နဟေတုယာ ပဉ္စ၊ နအဓိပတိယာ ပဉ္စ၊ နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ
ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ ပဉ္စ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ
ပဉ္စ၊ နဝိပ္ပယုတ္တေ ပဉ္စ။ (ပစ္စနိယံ။)

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၆၆-အဇ္ဈတ္တိကဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါဝါရ

ဟေတု

၃၄၀။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ဗာဟိရာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဗာဟိရာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ
ဗာဟိရာနဉ္စ ကဋ္ဌတ္တာရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဗာဟိရာ
ဟေတူ စိတ္တဿ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဗာဟိရာ ဟေတူ
စိတ္တဿ အဇ္ဈတ္တိကာနဉ္စ ကဋ္ဌတ္တာရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ဗာဟိရာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဗာဟိရာ ဟေတူ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ အဇ္ဈတ္တိကာနဉ္စ ဗာဟိရာနဉ္စ ကဋ္ဌတ္တာရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၃၄၁။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စိတ္တံ အာရဟ္တ စိတ္တံ ဥပ္ပဇ္ဇတိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) စိတ္တံ အာရဟ္တ ဗာဟိရာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) စိတ္တံ အာရဟ္တ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ။ပ။ ဖလံ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ဗာဟိရေ ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ ဇာနန္တိ။ ရူပေ။ပ။ ဝတ္ထု ဗာဟိရေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန ဗာဟိရစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ အာရမ္မဏပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဗာဟိရာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ စိတ္တံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနံ။ပ။ (သံခိတ္တံ။ သဗ္ဗံ ကာတဗ္ဗံ။) ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ ရူပေ။ပ။ ဝတ္ထု ဗာဟိရေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ။ အဿာဒေတိ အဘိနန္ဒတိ။ တံ အာရဟ္တ စိတ္တံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဗာဟိရာ ခန္ဓာ ဣဒ္ဓိဝိဓဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာ-
ဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။
(သံခိတ္တံ။ သဗ္ဗံ ကာတဗ္ဗံ။) ဗာဟိရေ ခန္ဓေ အနိစ္စတော။ပ။ ဝိပဿတိ၊
အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ စိတ္တဉ္စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ စ
သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဗာဟိရာ ခန္ဓာ ဣဒ္ဓိဝိ-
ဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာ-
ကမ္မူပဂဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ (၃)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ တိဏိ။

အဓိပတိ

၃၄၂။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ—စိတ္တံ ဂရုံ ကတွာ စိတ္တံ ဥပ္ပဇ္ဇတိ။ (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—စိတ္တံ ဂရုံ
ကတွာ ဗာဟိရာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—စိတ္တာဓိပတိ သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ။)
အာရမ္မဏာဓိပတိ—အဇ္ဈတ္တိကံ စိတ္တံ ဂရုံ ကတွာ စိတ္တဉ္စ သမ္ပယုတ္တကာ စ
ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ။ပ။
တိဏိ။ (ဒေ အဓိပတိ၊ တိဏ္ဏမ္ပိ ကာတဗ္ဗာ။) (၃)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ တိဏိ။ (တိဏ္ဏမ္ပိ ဧကာယေဝ အဓိပတိ။)

အနန္တရဘိ

၃၄၃။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမံ ပုရိမံ စိတ္တံ ပစ္ဆိမဿ ပစ္ဆိမဿ စိတ္တဿ အနန္တရပစ္စယေန ပစ္စယော။ တိဏိ။

ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဗာဟိရာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ပ။ တိဏိ။ (တိဏ္ဍမ္ပိ ဧကသဒိသာ။)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ တိဏိ။ သမနန္တရပစ္စယေန ပစ္စယော။ တိဏိ။ သဟဇာတပစ္စယေန ပစ္စယော။ နဝ။ (ပဋိစ္စသဒိသာ။) အညမညပစ္စယေန ပစ္စယော။ ပဉ္စ။ (ပဋိစ္စသဒိသာ။) နိဿယပစ္စယေန ပစ္စယော။ နဝ။ (ပစ္စယဝါရသဒိသာ။)

ဥပနိဿယ

၃၄၄။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—စိတ္တံ စိတ္တဿ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏိ။

ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ မာနံ ဧပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (တိဏိပိ ပူရေတွာ ကာတဗ္ဗာ။ “စိတ္တဿာ”တိ ကာတဗ္ဗာ။ “သမ္ပယုတ္တကာနဉ္စာ”တိ ကာတဗ္ဗာ။)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ တိဏိ။

ပုရေဇာတ

၃၄၅။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—

စက္ခု။ပ။ ကာယံ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟန္တံ စိတ္တံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ကာယံ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿဟဂတာနံ ခန္ဓာနံ။ပ။ ကာယာယတနံ ကာယဝိညာဏဿဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။ ကာယံ အနိစ္စတော။ပ။ ဝိပဿတိ၊ တံ အာရဟန္တံ စိတ္တဉ္စ သမ္ပယုတ္တကာ ခန္ဓာ စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—စက္ခာယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ကာယာယတနံ ကာယဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၃၄၆။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဗာဟိရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထု အနိစ္စတော။ပ။ တံ အာရဟန္တံ စိတ္တံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု စိတ္တဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။အာရမ္မဏပုရေဇာတံ—ရူပေ။ပ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထု အနိစ္စတော။ပ။ တံ အာရဟန္တံ စိတ္တဉ္စ သမ္ပယုတ္တကာ ခန္ဓာ စ ဥပ္ပဇ္ဇန္တိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ

သဒ္ဓိံ သုဏာတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၃၄၇။ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မာ အဇ္ဈတ္တိကဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ စက္ခာယတနဉ္စ ဝတ္ထု စ စိတ္တဿ။ပ။ ကာယာယတနဉ္စ ဝတ္ထု စ စိတ္တဿ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခုပ္ပါနဉ္စာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာယတနဉ္စ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မာ ဗာဟိရဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ စက္ခာယတနဉ္စ ဝတ္ထု စ ဗာဟိရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ကာယာယတနဉ္စ ဝတ္ထု စ ဗာဟိရာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခုပ္ပါနဉ္စာဏသဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာယတနဉ္စ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မာ အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ စက္ခာယတနဉ္စ ဝတ္ထု စ စိတ္တဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ကာယာယတနဉ္စ ဝတ္ထု စ။ပ။ ရူပါယတနဉ္စ စက္ခာယတနဉ္စ စက္ခုပ္ပါနဉ္စာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ။ပ။ (၃)

ပစ္ဆာဇာတာသေဝန

၃၄၈။ အဇ္ဈတ္တိကော ဓမ္မာ အဇ္ဈတ္တိကဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အဇ္ဈတ္တိကာ ခန္ဓာ ပုရေဇာတဿ ဣမဿ အဇ္ဈတ္တိကဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပစ္ဆာဇာတာ အဇ္ဈတ္တိကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဗာဟိရဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပစ္ဆာဇာတာ အဇ္ဈတ္တိကာ ခန္ဓာ ပုရေဇာတဿ ဣမဿ အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ

ကာယဿ ပစ္စာဇာတပစ္စယေန ပစ္စယော။ (ဧဝံ နဝပိ ပညာ ကာတဗ္ဗာ။)
အာသေဝနပစ္စယေန ပစ္စယော။ (နဝ ပညာ ကာတဗ္ဗာ။)

ကမ္မ ဝိပါက

၃၄၉။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ ဗာဟိရော စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ ဗာဟိရော စေတနာ ဝိပါကာနံ ဗာဟိရေန
ခန္ဓာနံ ကဋ္ဌတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ ဗာဟိရော စေတနာ စိတ္တဿ
ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ ဗာဟိရော
စေတနာ ဝိပါကဿ စိတ္တဿ အဇ္ဈတ္တိကာနဉ္စ ကဋ္ဌတ္တာရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဗ္ဗဇာတာ ဗာဟိရော
စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ ဗာဟိရော
စေတနာ ဝိပါကာနံ ခန္ဓာနံ စိတ္တဿ စ အဇ္ဈတ္တိကာနဉ္စ ဗာဟိရာနဉ္စ ကဋ္ဌတ္တာ-
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃) ဝိပါကပစ္စယေန ပစ္စယော။ နဝ။

အာဟာရ

၃၅၀။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ အာဟာရာ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ
အာဟာရပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
အဇ္ဈတ္တိကာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ အာဟာရာ
သမ္ပယုတ္တကာနံ ခန္ဓာနံ ဗာဟိရာနဉ္စ ကဋ္ဌတ္တာရူပါနံ အာဟာရပစ္စယေန
ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ အာဟာရာ

သမ္ပယုတ္တကာနံ ခန္ဓာနံ အဇ္ဈတ္တိကာနဉ္စ ဗာဟိရာနဉ္စ ကဋ္ဌတ္တာရူပါနံ အာဟာရ-
ပစ္စယေန ပစ္စယော။ (၃)

၃၅၁။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ ဗာဟိရာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ဗာဟိရော
ကဗဠိကာရော အာဟာရော ဗာဟိရဿ ကာယဿ အာဟာရပစ္စယေန
ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကာဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
ဗာဟိရာ အာဟာရာ စိတ္တဿ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ
ဗာဟိရာ အာဟာရာ စိတ္တဿ အဇ္ဈတ္တိကာနဉ္စ ကဋ္ဌတ္တာရူပါနံ အာဟာရ-
ပစ္စယေန ပစ္စယော။ ဗာဟိရော ကဗဠိကာရော အာဟာရော အဇ္ဈတ္တိကာဿ
ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကာဿ စ ဗာဟိရဿ စ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ ဗာဟိရာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ
စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ
ဗာဟိရာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ အဇ္ဈတ္တိကာနဉ္စ
ဗာဟိရာနဉ္စ ကဋ္ဌတ္တာရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ဗာဟိရော
ကဗဠိကာရော အာဟာရော အဇ္ဈတ္တိကာဿ စ ဗာဟိရဿ စ ကာယဿ
အာဟာရပစ္စယေန ပစ္စယော။ (၃)

၃၅၂။ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကာဿ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရာ စ အာဟာရာ
အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဗာဟိရဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ အဇ္ဈတ္တိကာ စ ဗာဟိရာ စ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ
အဇ္ဈတ္တိကာ စ ဗာဟိရာ စ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဗာဟိရာနဉ္စ
ကဋ္ဌတ္တာရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကာဿ စ ဗာဟိရဿ စ ဓမ္မဿ
အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရာ စ

အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ အဇ္ဈတ္တိကာနဉ္စ ဗာဟိရာနဉ္စ ကဋတ္တာရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (၃)

ဣန္ဒြိယ

၃၅၃။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ ဣန္ဒြိယာ အဇ္ဈတ္တိကာနံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ အဇ္ဈတ္တိကာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဗာဟိရာနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ အဇ္ဈတ္တိကာနဉ္စ ဗာဟိရာနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၃)

၃၅၄။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဗာဟိရာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဗာဟိရာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဗာဟိရာနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ဗာဟိရာနံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဗာဟိရာ ဣန္ဒြိယာ စိတ္တဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဗာဟိရာ ဣန္ဒြိယာ စိတ္တဿ အဇ္ဈတ္တိကာနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ အဇ္ဈတ္တိကာနံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဗာဟိရော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဗာဟိရော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တဿ စ အဇ္ဈတ္တိကာနဉ္စ ဗာဟိရေနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ အဇ္ဈတ္တိကာနဉ္စ ဗာဟိရေနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၃)

၃၅၅။ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရော စ ဣန္ဒြိယာ အဇ္ဈတ္တိကာနံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ ဥပေက္ခိန္ဒြိယဉ္စ စက္ခုဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ ကာယိန္ဒြိယဉ္စ သုခိန္ဒြိယဉ္စ။ပ။ ကာယိန္ဒြိယဉ္စ ဒုက္ခိန္ဒြိယဉ္စ ကာယဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဗာဟိရဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ အဇ္ဈတ္တိကာ စ ဗာဟိရော စ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရော စ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဗာဟိရေနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ ဥပေက္ခိန္ဒြိယဉ္စ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ ကာယိန္ဒြိယဉ္စ သုခိန္ဒြိယဉ္စ။ပ။ ကာယိန္ဒြိယဉ္စ ဒုက္ခိန္ဒြိယဉ္စ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရော စ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ အဇ္ဈတ္တိကာနဉ္စ ဗာဟိရေနဉ္စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ ဥပေက္ခိန္ဒြိယဉ္စ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ကာယိန္ဒြိယဉ္စ။ပ။ (၃)

ဈာနာဒိ

၃၅၆။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တိဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တိဏိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ပဉ္စ။

ဝိပ္ပယုတ္တ

၃၅၇။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတံ ပဋိသန္ဓိက္ခဏေ စိတ္တံ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ကာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-ဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အဇ္ဈတ္တိကာ ခန္ဓာ ပုရေဇာတဿ ဣမဿ အဇ္ဈတ္တိကဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတော အဇ္ဈတ္တိကာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပုရေဇာတံ စက္ကာယတနံ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ။ပ။ ကာယာ-ယတနံ ကာယဝိညာဏသဟဂတာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အဇ္ဈတ္တိကာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဗာဟိရဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဝိပ္ပယုတ္တ-ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတော ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ ခန္ဓာ အဇ္ဈတ္တိကာနဉ္စ ဗာဟိရာနဉ္စ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ကာယတနံ စက္ခုဝိညာဏဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ။ပ။ ကာယာယတနံ ကာယဝိညာဏဿ သမ္ပယုတ္တ-ကာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော အဇ္ဈတ္တိကာ ခန္ဓာ ပုရေဇာတဿ ဣမဿ အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ကာယဿ ဝိပ္ပယုတ္တ-ပစ္စယေန ပစ္စယော။ (၃)

၃၅၈။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတော ဗာဟိရာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဗာဟိရာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဗာဟိရာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဗာဟိရဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗာဇာတာ ပဋိသန္ဓိက္ခဏေ ဗာဟိရော ခန္ဓာ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဗုဒ္ဓဇာတံ ဝတ္ထု စိတ္တဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဗာဟိရော ခန္ဓာ ပုရေဇာတဿ ဣမဿ အဇ္ဈတ္တိကဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၃)

၃၅၉။ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗာဇာတာ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရော စ ခန္ဓာ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ — ပစ္ဆာဇာတာ။ပ။ (သံခိတ္တံ။) (၁)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဗာဟိရဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၂)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗာဇာတာ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရော စ ခန္ဓာ။ပ။ (သံခိတ္တံ။) (၃)

အတ္ထိအာဒိ

၃၆၀။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗာဇာတံ ပဋိသန္ဓိက္ခဏေ စိတ္တံ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ဗုဒ္ဓဇာတံ စက္ခု။ပ။ ကာယံ အနိစ္စတော။ပ။ (ပုရေဇာတသဒိသံ နိန္နာနာကရဏံ။) ပစ္ဆာဇာတံ — (ပစ္ဆာဇာတသဒိသံ ကာတဗ္ဗံ။) (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗာဇာတံ — သဟဇာတာ အဇ္ဈတ္တိကာ ခန္ဓာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၂)

(ဣဓ အတ္ထိ သဗ္ဗဋ္ဌာနေ သဟဇာတံ ပစ္စယဝါရသဒိသံ၊ ပုရေဇာတံ ပုရေဇာတသဒိသံ၊ ပစ္ဆာဇာတံ ပစ္ဆာဇာတသဒိသံ ကာတဗ္ဗံ။ နိန္ဒာနာကရဏံ။)

အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၃)

၃၆၁။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သဗ္ဗံ ဝိတ္တာရေတဗ္ဗံ။) (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ။) (၃)

၃၆၂။ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အတ္ထိ- ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဗ္ဗာဇာတာ စက္ခုဝိညာဏသဟဂတာ ခန္ဓာ စ စက္ခယတနဉ္စ စက္ခုဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ပ။ ကာယဝိညာဏသဟဂတာ ခန္ဓာ စ။ပ။ ပဋိသန္ဓိက္ခဏေ အဇ္ဈတ္တိကာ စ ဗာဟိရော စ ခန္ဓာ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခယတနဉ္စ ဝတ္ထု စ စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။ပ။ ကာယာယတနဉ္စ ဝတ္ထု စ စိတ္တဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပါယတနဉ္စ စက္ခယတနဉ္စ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာယတနဉ္စ ကာယဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အဇ္ဈတ္တိကာ စ ဗာဟိရော စ ခန္ဓာ ပုရေဇာတဿ ဣမဿ အဇ္ဈတ္တိကဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အဇ္ဈတ္တိကာ စ ဗာဟိရော စ ခန္ဓာ ကဗဠိကာရော အာဟာရော စ ဣမဿ အဇ္ဈတ္တိကဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အဇ္ဈတ္တိကာ စ ဗာဟိရော စ ခန္ဓာ ရူပဇီဝိတိန္ဒြိယဉ္စ အဇ္ဈတ္တိကာနံ ကဋ္ဌတ္တာရူပါနံ အတ္ထိ- ပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဗာဟိရဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။

သဟဇာတော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခာယတနဉ္စ
စက္ခုဝိညာဏဉ္စ ဒွိန္ဒ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ (သဟဇာတပစ္စယ-
ဝါရသဒိသံ နိန္နာနာကရဏံ၊ ပဌမဂမနသဒိသံယေဝ။ သဗ္ဗေ ပဒါ ပဌမဃဋ္ဌနာ-
နယေန ဝိဘဇိတဗ္ဗာ။) (၂)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မာ အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ ။ သဟဇာတော စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ
စက္ခာယတနဉ္စ ဒွိန္ဒ ခန္ဓာနံ စက္ခုဝိညာဏဿ စ အတ္ထိပစ္စယေန ပစ္စယော။
(သံခိတ္တံ။ သဗ္ဗေ ပဒါ ဝိဘဇိတဗ္ဗာ၊ ပဌမဃဋ္ဌနာနယေန။) (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန
ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၆၃။ ဟေတုယာ တီဏိ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ပဉ္စ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ ပုရေဇာတေ နဝ၊ ပစ္ဆာဇာတေ နဝ၊ အာသေဝနေ နဝ၊
ကမ္မေ တီဏိ၊ ဝိပါကေ နဝ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ နဝ၊ ဈာနေ တီဏိ၊
မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ပဉ္စ၊ ဝိပွယုတ္တေ နဝ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊
ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၃၆၄။ အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော ဓမ္မော ဗာဟိရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၃)

၃၆၅။ ဗာဟိရော ဓမ္မော ဗာဟိရဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။
အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။
အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

ဗာဟိရော ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
ကမ္မပစ္စယေန ပစ္စယော။ (၃)

၃၆၆။ အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၁)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော ဗာဟိရဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

အဇ္ဈတ္တိကော စ ဗာဟိရော စ ဓမ္မော အဇ္ဈတ္တိကဿ စ ဗာဟိရဿ စ ဓမ္မဿ
အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၃၆၇။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နောအဝိဂတေ
နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၃၆၈။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ (သဗ္ဗတ္ထ တီဏိ၊) နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ တီဏိ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၆၉။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-မာတိကာ ကာတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

အဇ္ဈတ္တိကဒုကံ နိဋ္ဌိတံ။

၆၇-ဥပါဒါဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေဘု

၃၇၀။ ဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နောဥပါဒါ ခန္ဓာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နောဥပါဒါ စ ကဋ္ဌတ္တာရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဧကံ မဟာဘူတံ။ပ။ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောဥပါဒါ ခန္ဓေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ မဟာဘူတေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-ပစ္စယာ။ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ နောဥပါဒါ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။
ဒွေ ခန္ဓေ စ။ပ။ (၁)

အာရမ္မဏ

၃၇၁။ ဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နောဥပါဒါ ခန္ဓာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (၁)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ နောဥပါဒါ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ (၁)

အဓိပတျာဒိ

၃၇၂။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။ နောဥပါဒါ
ခန္ဓေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ။ မဟာဘူတေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ အဓိပတိ-
ပစ္စယာ။ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဥပါဒါ စ နောဥပါဒါ
စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

အနန္တရပစ္စယာ တိဏိ။ သမနန္တရပစ္စယာ တိဏိ။ သဟဇာတပစ္စယာ ပဉ္စ။

အညမည

၃၇၃။ ဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။
ပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နောဥပါဒါ ခန္ဓာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။
နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။

ဧကံ မဟာဘူတံ။ပ။ အသညသတ္တာနံ ဧကံ မဟာဘူတံ ပဋိစ္စ။ပ။ ဒွေ
မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အညမညပစ္စယာ။
ပဋိသန္ဓိက္ခဏေ နောဥပါဒါ ခန္ဓေ ပဋိစ္စ ဝတ္ထု။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ အညမည-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ
ဝတ္ထု စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အညမည-
ပစ္စယာ။ ပဋိသန္ဓိက္ခဏေ နောဥပါဒါ ဧကံ ခန္ဓန္တ ဝတ္ထုန္တ ပဋိစ္စ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (သံခိတ္တံ။) (၁)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၇၄။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ တိဏိ၊ အနန္တရေ
တိဏိ၊ သမနန္တရေ တိဏိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ
ပဉ္စ၊ ဥပနိဿယေ တိဏိ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊
ဝိပါကေ ပဉ္စ၊ (သဗ္ဗတ္ထ ပဉ္စ၊) သမ္ပယုတ္တေ တိဏိ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ
ပဉ္စ၊ နတ္ထိယာ တိဏိ၊ ဝိဂတေ တိဏိ၊ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၃၇၅။ ဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကပဋိသန္ဓိက္ခဏေ ဝတ္ထု ပဋိစ္စ နောဥပါဒါ ခန္ဓာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နောဥပါဒါ စ
စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဧကံ
မဟာဘူတံ။ပ။ အသညသတ္တာနံ ဧကံ မဟာဘူတံ ပဋိစ္စ တယော
မဟာဘူတာ။ပ။ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ ဝိစိကိစ္ဆာသဟဂတေ

ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကေ နောဥပါဒါ ခန္ဓေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ။ အဟေတုက-ပဋိသန္ဓိက္ခဏေ။ပ။ မဟာဘူတေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ, ကဋတ္တာရူပံ, ဥပါဒါရူပံ။ပ။ (ယာဝ အသညသတ္တာ။) (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတုပစ္စယာ။ အဟေတုကံ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကပဋိသန္ဓိက္ခဏေ နောဥပါဒါ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

နအာရမ္မဏာဒိ

၃၇၆။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ နောဥပါဒါ ခန္ဓေ ပဋိစ္စ နောဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ နောဥပါဒါ ခန္ဓေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ မဟာဘူတေ ပဋိစ္စ ဥပါဒါ စိတ္တသမုဋ္ဌာနံ ရူပံ, ကဋတ္တာရူပံ, ဥပါဒါရူပံ။ (ယာဝ အသညသတ္တာ။) (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအာရမ္မဏပစ္စယာ။ နောဥပါဒါ ခန္ဓေ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

နအဓိပတိပစ္စယာ ပဉ္စ။ နအနန္တရပစ္စယာ တိဏိ။ပ။ နဥပနိဿယပစ္စယာ ပဉ္စ။ နပုရေဇာတပစ္စယာ ပဉ္စ။ နပစ္ဆာဇာတပစ္စယာ ပဉ္စ။ နအသေဝနပစ္စယာ ပဉ္စ။

နကမ္မ

၃၇၇။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
 နောဥပါဒါ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ
 ဥတုသမုဋ္ဌာနံ။ပ။ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဗာဟိရေ
 အာဟာရသမုဋ္ဌာနေ ဥတုသမုဋ္ဌာနေ မဟာဘူတေ ပဋိစ္စ ဥပါဒါရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ
 နကမ္မပစ္စယာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ
 ပဋိစ္စ တယော မဟာဘူတာ ဥပါဒါ စ ရူပံ။ပ။ ဒွေ မဟာဘူတေ။ပ။ (၃)

နဝိပါက

၃၇၈။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဝိပါကပစ္စယာ။
 နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ
 ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ၊ ဧဝံ တိဏိ၊
 နောဥပါဒါမူလကေ။)

နအာဟာရ

၃၇၉။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရ-
 ပစ္စယာ။ ဗာဟိရံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ ဒွေ
 မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရပစ္စယာ။ ဗာဟိရံ
 ဥတုသမုဋ္ဌာနံ အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ ဥပါဒါရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နအာဟာရ-
 ပစ္စယာ။ ဗာဟိရံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ ဧကံ မဟာဘူတံ ပဋိစ္စ
 တယော မဟာဘူတာ ဥပါဒါ စ ရူပံ။ပ။ ဒွေ မဟာဘူတေ။ပ။ (၃)

နက္ခန္ဓိယ

၃၈၀။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နက္ခန္ဓိယပစ္စယာ။
 ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ။ပ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နက္ခန္ဓိယပစ္စယာ။ ဗာဟိရေ အာဟာရသမုဋ္ဌာနေ ဥတုသမုဋ္ဌာနေ မဟာဘူတေ ပဋိစ္စ ဥပါဒါရူပံ။ အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ ရူပဇီဝိတိန္ဒြိယံ။

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နက္ခန္ဓိယပစ္စယာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ။ပ။ (၃)

နဇျာနာဒိ

၃၈၁။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။ ပဉ္စဝိညာဏသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ။ပ။ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။ ဗာဟိရေ အာဟာရသမုဋ္ဌာနေ ဥတုသမုဋ္ဌာနေ အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ ဥပါဒါ ကဋတ္တာရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဇျာန-
ပစ္စယာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ ဧကံ
မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ။ပ။ ဒွေ မဟာဘူတေ။ပ။ မဟာဘူတေ
ပဋိစ္စ ဥပါဒါ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၃)

ဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နမဂ္ဂပစ္စယာ ပဉ္စ။
နသမ္ပယုတ္တပစ္စယာ။ တိဏိ။

နဝိပ္ပယုတ္တာဒိ

၃၈၂။ နောဥပါဒါ ဓမ္မံ ပဋိစ္စ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တ-
ပစ္စယာ။ အရူပေ နောဥပါဒါ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ
ခန္ဓေ။ပ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ ဧကံ
မဟာဘူတံ။ပ။ (၁)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တပစ္စယာ။
ဗာဟိရေ အာဟာရသမုဋ္ဌာနေ ဥတုသမုဋ္ဌာနေ အသညသတ္တာနံ မဟာဘူတေ
ပဋိစ္စ ဥပါဒါ ကဋတ္တာရူပံ၊ ဥပါဒါရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပဋိစ္စ ဥပါဒါ စ နောဥပါဒါ စ ဓမ္မာ ဥပ္ပဇ္ဇန္တိ နဝိပ္ပယုတ္တ-
ပစ္စယာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ ပဋိစ္စ
တယော မဟာဘူတာ ဥပါဒါ စ ရူပံ။ပ။ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ
မဟာဘူတာ ဥပါဒါ စ ရူပံ။ အသညသတ္တာနံ ဧကံ မဟာဘူတံ ပဋိစ္စ
တယော မဟာဘူတာ ကဋ္ဌတ္တာ စ ရူပံ၊ ဥပါဒါရူပံ။ပ။ ဒွေ မဟာဘူတေ
ပဋိစ္စ ဒွေ မဟာဘူတာ ကဋ္ဌတ္တာ စ ရူပံ၊ ဥပါဒါရူပံ။ နောနတ္ထိပစ္စယာ။
နောဝိဂတပစ္စယာ။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓ

၃၈၃။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊
နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ၊ နအညမညေ တိဏိ၊ နဥပနိဿယေ
တိဏိ၊ နပုရေဇာတေ ပဉ္စ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊ နကမ္မေ
တိဏိ၊ နဝိပါကေ တိဏိ၊ နအာဟာရေ တိဏိ၊ နက္ခန္ဓိယေ တိဏိ၊ နဈာနေ တိဏိ၊
နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊
နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၃၈၄။ ဟေတုပစ္စယာ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ။ပ။ နကမ္မေ
ဧကံ၊ နဝိပါကေ တိဏိ။ပ။ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ
တိဏိ၊ နောဝိဂတေ တိဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၃၈၅။ နဟေတုပစ္စယာ အာရမ္မဏေ တိဏိ၊ အနန္တရေ တိဏိ၊ သမနန္တရေ
တိဏိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ
တိဏိ၊ ပုရေဇာတေ ဧကံ၊ အာသေဝနေ ဧကံ။ပ။ မဂ္ဂေ ဧကံ။ပ။ အဝိဂတေ
ပဉ္စ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

ဟေတု

၃၈၆။ ဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဝတ္ထု ပစ္စယာ နောဥပါဒါ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
တိဏိ။ (နောဥပါဒါမူလကေ တိဏိပိ ပဋိစ္စသဒ္ဓိသာ၊ နိန္နာနာကရဏာ။) (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောဥပါဒါ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

အာရမ္မဏ

၃၈၇။ ဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
စက္ခာယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ ဝတ္ထု ပစ္စယာ နောဥပါဒါ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
ဧကံ။ (ပဋိစ္စသဒ္ဓိသံ။) (၁)

ဥပါဒါ ဓမ္မဉ္စ နောဥပါဒါ ဓမ္မဉ္စ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ
အာရမ္မဏပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ နောဥပါဒါ
ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပဋိ-
သန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။) (၁)

သုဒ္ဓိ

၃၈၈။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ တိဏိ၊ အဓိပတိယာ ပဉ္စ၊ အနန္တရေ
တိဏိ၊ သမနန္တရေ တိဏိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊
ဥပနိဿယေ တိဏိ၊ ပုရေဇာတေ တိဏိ၊ အာသေဝနေ တိဏိ၊ ကမ္မေ ပဉ္စ။ပ။
အဝိဂတေ ပဉ္စ။ (ဧဝံ ဂဏေတပွဲ။)

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၃၈၉။ ဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နောဥပါဒါ ခန္ဓာ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နောဥပါဒါ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ နောဥပါဒါ စ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (တိဏိပိ။ ပဋိစ္စသဒိသာ နိန္နာနာကရဏာ။) (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ စက္ခုဝိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခယတနဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ကာယဝိညာဏသဟဂတံ။ပ။ အဟေတုကံ နောဥပါဒါ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

နအာရမ္မဏပစ္စယာ တိဏိ။ နအာသေဝနပစ္စယာ ပဉ္စ။

နကမ္မာဒိ

၃၉၀။ ဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဝတ္ထု ပစ္စယာ နောဥပါဒါ စေတနာ။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ နောဥပါဒါ ခန္ဓေ ပစ္စယာ သမ္ပယုတ္တကာ စေတနာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ။ပ။ ဒွေ မဟာဘူတေ ပစ္စယာ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဗာဟိရေ အာဟာရသမုဋ္ဌာနေ ဥတုသမုဋ္ဌာနေ မဟာဘူတေ ပစ္စယာ ဥပါဒါရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပစ္စယာ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နကမ္မ-
ပစ္စယာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ ပစ္စယာ
တယော မဟာဘူတာ ဥပါဒါ စ ရူပံ။ပ။ ဒွေ မဟာဘူတေ။ပ။ (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မ-
ပစ္စယာ။ နောဥပါဒါ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ နောဥပါဒါ စေတနာ။ (၁)

နဝိပါကပစ္စယာ ပဉ္စ။ နအာဟာရပစ္စယာ တိဏိ။ နက္ခန္ဓိယပစ္စယာ တိဏိ။

နုဇျာနာဒိ

၃၉၁။ ဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နုဇျာနပစ္စယာ။
စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယ-
ဝိညာဏံ။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နုဇျာနပစ္စယာ။ ပဉ္စ-
ဝိညာဏသဟဂတံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဗာဟိရံ
အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ။ပ။ ဒွေ မဟာဘူတေ
ပစ္စယာ ဒွေ မဟာဘူတာ။ (၁)

နောဥပါဒါ ဓမ္မံ ပစ္စယာ ဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နုဇျာနပစ္စယာ။ ဗာဟိရေ
အာဟာရသမုဋ္ဌာနေ ဥတုသမုဋ္ဌာနေ အသညသတ္တာနံ မဟာဘူတေ ပစ္စယာ
ဥပါဒါ ကဋ္ဌတ္တာရူပံ။ (၂)

နောဥပါဒါ ဓမ္မံ ပစ္စယာ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပ္ပဇ္ဇန္တိ နုဇျာန-
ပစ္စယာ။ ဗာဟိရံ အာဟာရသမုဋ္ဌာနံ ဥတုသမုဋ္ဌာနံ အသညသတ္တာနံ ဧကံ
မဟာဘူတံ ပစ္စယာ တယော မဟာဘူတာ ဥပါဒါ စ ကဋ္ဌတ္တာရူပံ။ပ။
ဒွေ။ပ။ (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မံ ပစ္စယာ နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ
နုဇျာနပစ္စယာ။ စက္ခုရိညာဏသဟဂတံ ဧကံ ခန္ဓဉ္စ စက္ခာယတနဉ္စ ပစ္စယာ
တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

နမဂ္ဂပစ္စယာ ပဉ္စ။ နသမ္ပယုတ္တပစ္စယာ တိဏိ။ နဝိပ္ပယုတ္တပစ္စယာ တိဏိ။
နောနတ္ထိပစ္စယာ တိဏိ။ နောဝိဂတပစ္စယာ တိဏိ။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၉၂။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ ပဉ္စ၊
 နအနန္တရေ တိဏိ၊ နသမနန္တရေ တိဏိ။ပ။ နကမ္မေ ပဉ္စ၊ နဝိပါဏေ ပဉ္စ၊
 နအာဟာရေ တိဏိ၊ နက္ခန္ဓိယေ တိဏိ၊ နဈာနေ ပဉ္စ၊ နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ
 တိဏိ၊ နဝိပ္ပယုတ္တေ တိဏိ၊ နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၆၇-ဥပါဒါဒုက ၅-သံသဇ္ဇဝါရ

၁-ပစ္စယာနုလောမာဒိ

၃၉၃။ နောဥပါဒါ ဓမ္မံ သံသဇ္ဇော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
 ပစ္စယာ။ နောဥပါဒါ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ သံသဋ္ဌာ
 ဒွေ ခန္ဓာ။ ပဋိသန္ဓိက္ခဏေ။ပ။ (သံခိတ္တံ။)

ဟေတုယာ ဧကံ၊ အာရမ္မဏေ ဧကံ၊ အဓိပတိယာ ဧကံ၊ (သဗ္ဗတ္ထ ဧကံ၊)
 အဝိဂတေ ဧကံ။

အနုလောမံ။

နောဥပါဒါ ဓမ္မံ သံသဇ္ဇော နောဥပါဒါ ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
 အဟေတုကံ နောဥပါဒါ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
 အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ
 သံသဇ္ဇော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဧကံ၊ နပုရေဇာတေ ဧကံ၊ နပစ္ဆာဇာတေ
 ဧကံ၊ နအာသေဝနေ ဧကံ၊ နကမ္မေ ဧကံ၊ နဝိပါဏေ ဧကံ၊ နဈာနေ ဧကံ၊
 နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဧကံ။

ပစ္စနိယံ။

(ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၆၇-ဥပါဒါဒက ၇-ပညာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂါရ

ဟေဘု

၃၉၄။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
နောဥပါဒါ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နော-
ဥပါဒါ ဟေတု ဥပါဒါ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ (၂)

နောဥပါဒါ ဓမ္မော ဥပါဒါ စ နောဥပါဒါ စ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ နောဥပါဒါ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါဒါ စ နောဥပါဒါ
စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၃)

အာရမ္မဏ

၃၉၅။ ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
စက္ခု။ပ။ ကာယံ။ ရူပေ။ပ။ ရသေ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿံ
ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ
သုဏာတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ရသာယတနံ ဇီဝှိဝိညာဏဿ
အာရမ္မဏပစ္စယေန ပစ္စယော။ ဥပါဒါ ခန္ဓာ ဣဒ္ဓိဝိဗျေဏဿ၊ ပုဗ္ဗေနိဝါသာ-
နုဿတိညာဏဿ၊ အနာဂတံသညာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။
ဈာနာ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ။ပ။
နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ ပစ္စဝေက္ခန္တိ။ ဝိက္ခမ္ဘိတေ
ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ ဖောဋ္ဌဗ္ဗေ နောဥပါဒါ ခန္ဓေ အနိစ္စတော။ပ။
ဒေါမနဿံ ဥပ္ပဇ္ဇတိ။ စေတောပရိယညဏေန နောဥပါဒါစိတ္တသမုဋ္ဌာနာနံ စိတ္တံ

ဇာနတ်။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာ-
ယတနံ နေဝသညာနာသညာယတနဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာ-
ဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ နောဥပါဒါ ခန္ဓာ ဣဒ္ဓိဝိဗျဉာဏဿ၊
စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂ-
ဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ (၁)

အဓိပတိ

၃၉၆။ ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ— စက္ခု။ပ။ ကာယံ။ ရူပေ။ပ။ ရသေ ဝတ္ထု ဂရုံ ကတွာ
အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။
သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ
အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိတ္တာနိ။ပ။
ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ။ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ။ပ။
ဖလံ။ပ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြာဉာဏဿ၊ ဝေါဒါနဿ၊
မဂ္ဂဿ၊ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗေ နောဥပါဒါ ခန္ဓေ ဂရုံ
ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ
ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောဥပါဒါဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ
နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
သဟဇာတာဓိပတိ—နောဥပါဒါဓိပတိ ဥပါဒါ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါ ဓမ္မော ဥပါဒါ စ နောဥပါဒါ စ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ သဟဇာတာဓိပတိ—နောဥပါဒါဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ
ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန
ပစ္စယော။ (၃)

အနန္တရဘိ

၃၉၇။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ နောဥပါဒါ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောဥပါဒါ ခန္ဓာနံ
အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘူဿ။ပ။ ဖလသမာပတ္တိယာ
အနန္တရပစ္စယေန ပစ္စယော။ (၁)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ (ပဋိစ္စ-
သဒိသံ။) အညမညပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) နိဿယပစ္စယေန
ပစ္စယော။ (ပစ္စယဝါရေ နိဿယသဒိသံ။)

ဥပနိဿယ

၃၉၈။ ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—
စက္ခုသမ္ပဒံ။ပ။ ကာယသမ္ပဒံ။ ဝဏ္ဏသမ္ပဒံ။ သဒ္ဓသမ္ပဒံ။ ဂန္ဓသမ္ပဒံ။ ရသသမ္ပဒံ။
ဘောဇနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ စက္ခုသမ္ပဒါ။ပ။
ကာယသမ္ပဒါ။ ဝဏ္ဏသမ္ပဒါ။ သဒ္ဓသမ္ပဒါ။ ဂန္ဓသမ္ပဒါ။ ရသသမ္ပဒါ။ ဘောဇနံ
သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။
မာနံ ဇေယှတိ။ ဒိဋ္ဌိံ ဂဏှတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။ ပတ္တနံ။ ကာယိကံ သုခံ။
ကာယိကံ ဒုက္ခံ။ ဥတုံ။ သေနာသနံ ဥပနိဿယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။
သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန
ပစ္စယော။ (၁)

ပုရေဇာတ

၃၉၉။ ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။
အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ပ။
ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။
ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏှတိ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။

ရသာယတနံ ဇိဝှိဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—စက္ကာယတနံ စက္ခု-
ဝိညာဏဿ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု နောဥပါဒါ ခန္ဓာနံ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။
အာရမ္မဏပုရေဇာတံ—ဖောဋ္ဌဗ္ဗေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော နောဥပါဒါ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ဖောဋ္ဌဗ္ဗာယတနံ ကာယာ-
ယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနံ
ဝတ္ထု စ နောဥပါဒါ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ပစ္ဆာဇာတာသေဝန

၄၀၀။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ နော-
ဥပါဒါ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။)
ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒါ ကာယဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ပစ္ဆာဇာတာ နောဥပါဒါ
ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒါ ကာယဿ စ နောဥပါဒါ ကာယဿ စ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၃) အာသေဝနပစ္စယေန ပစ္စယော။ ဧကံ။

ကမ္မ

၄၀၁။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နောဥပါဒါ စေတနာ
သမ္ပယုတ္တကာနံ ခန္ဓာနံ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောဥပါဒါ စေတနာ
ဝိပါကာနံ ခန္ဓာနံ နောဥပါဒါ စ ကဋ္ဌတ္တာရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊
နာနာက္ခဏိကာ။ ။ သဟဇာတာ နောဥပါဒါ စေတနာ ဥပါဒါ စိတ္တ-
သမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာ-
က္ခဏိကာ နောဥပါဒါ စေတနာ ဥပါဒါ ကဋ္ဌတ္တာရူပါနံ ကမ္မပစ္စယေန
ပစ္စယော။ (၂)

နောဥပါဒါ ဓမ္မော ဥပါဒါ စ နောဥပါဒါ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နောဥပါဒါ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ နောဥပါဒါ စေတနာ ဝိပါကာနံ ခန္ဓာနံ ဥပါဒါ စ နောဥပါဒါ စ ကဋတ္တာရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါက

၄၀၂။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော နောဥပါဒါ ဧကော ခန္ဓော တိဏ္ဏန္တံ ခန္ဓာနံ။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ တိဏ္ဏိ။

အာဟာရ

၄၀၃။ ဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ကဗဠိကာရော အာဟာရော ဣမဿ ဥပါဒါ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ကဗဠိကာရော အာဟာရော ဣမဿ နောဥပါဒါ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (မူလံ ပုစ္ဆိတဗ္ဗံ။) ကဗဠိကာရော အာဟာရော ဣမဿ ဥပါဒါ ကာယဿ စ နောဥပါဒါ ကာယဿ စ အာဟာရပစ္စယေန ပစ္စယော။ (၃)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ နောဥပါဒါ အာဟာရော သမ္ပယုတ္တကာနံ ခန္ဓာနံ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (နောဥပါဒါမူလကေ တိဏ္ဏိ။ ပဋိသန္ဓိက္ခဏေ တိဏ္ဏိပိ ကာတဗ္ဗာ။) (၃)

ဣန္ဒြိယ

၄၀၄။ ဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ ရူပဇီဝိတိန္ဒြိယံ ဥပါဒါ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယဝိညာဏဿ ရူပဇီဝိတိန္ဒြိယံ နောဥပါဒါ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ရူပဇီဝိတိန္ဒြိယံ ဥပါဒါ စ နောဥပါဒါ စ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၃)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ တီဏိ။ ပဋိသန္ဓိက္ခဏေ။ပ။

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော နောဥပါဒါ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယဉ္စ စက္ခုဝိညာဏဉ္စ စက္ခုဝိညာဏသဟဂတာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ပ။ ကာယိန္ဒြိယဉ္စ။ပ။

ဈာနာဒိ

၄၀၅။ နော ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ တီဏိ။ ပဋိသန္ဓိက္ခဏေ။ပ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဧကံ။

ဝိပ္ပယုတ္တ

၄၀၆။ ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဗ္ဗဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု နောဥပါဒါ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခု-ဝိညာဏဿ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု နောဥပါဒါ ခန္ဓာနံ ဝိပ္ပယုတ္တ-ပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတော နောဥပါဒါ ခန္ဓာ နောဥပါဒါ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ နောဥပါဒါ ခန္ဓာ နောဥပါဒါ ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ နောဥပါဒါ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတော နောဥပါဒါ ခန္ဓာ ဥပါဒါ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတော နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒါ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ စ နောဥပါဒါ ဓမ္မဿ စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဗ္ဗဇာတော နောဥပါဒါ ခန္ဓာ

ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာဓာ နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ
ဥပါဒါ ကာယဿ စ နောဥပါဒါ ကာယဿ စ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။(၃)

အတ္ထိ

၄၀၇။ ဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ အာဟာရံ၊
ဣန္ဒြိယံ။ ကဗဠိကာဇော အာဟာရော ဣမဿ ဥပါဒါ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ ရူပဇီဝိဇိန္ဒြိယံ ဥပါဒါ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပုရေဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတံ ပဋိသန္ဓိက္ခဏေ ဝတ္ထု
နောဥပါဒါ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခု အနိစ္စတော။ပ။
(သံခိတ္တံ။ ပုရေဇာတသဒိသံ။ နိန္နာနာကရဏံ။) ကဗဠိကာဇော အာဟာရော
ဣမဿ နောဥပါဒါ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇီဝိဇိန္ဒြိယံ
နောဥပါဒါ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ စ နောဥပါဒါ ဓမ္မဿ စ အတ္ထိပစ္စယေန
ပစ္စယော။ အာဟာရံ၊ ဣန္ဒြိယံ။ ကဗဠိကာဇော အာဟာရော ဣမဿ ဥပါဒါ
ကာယဿ စ နောဥပါဒါ ကာယဿ စ အတ္ထိပစ္စယေန ပစ္စယော။ ရူပဇီဝိဇိန္ဒြိယံ
ဥပါဒါ စ နောဥပါဒါ စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၄၀၈။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော နောဥပါဒါ
ဧကော ခန္ဓော တိဏ္ဍနံ ခန္ဓာနံ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဧကံ မဟာဘူတံ
တိဏ္ဍနံ မဟာဘူတာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ မဟာဘူတာ ဒွိန္ဒ
မဟာဘူတာနံ အတ္ထိပစ္စယေန ပစ္စယော။ (ယာဝ အသညသတ္တာ။)
ပုရေဇာတံ— ဖောဋ္ဌဗ္ဗေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဖောဋ္ဌဗ္ဗာယတနံ
ကာယဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာဓာ နောဥပါဒါ
ခန္ဓာ ပုရေဇာတဿ ဣမဿ နောဥပါဒါ ကာယဿ အတ္ထိပစ္စယေန
ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊
ပစ္ဆာဇာတံ။ ။ သဟဇာတော နောဥပါဒါ ခန္ဓာ ဥပါဒါ စိတ္တသမုဋ္ဌာနာနံ

ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ
 နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒါ ကာယဿ အတ္ထိပစ္စယေန
 ပစ္စယော။ (၂)

နောဥပါဒါ ဓမ္မော ဥပါဒါ စ နောဥပါဒါ စ ဓမ္မဿ အတ္ထိပစ္စယေန
 ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော နောဥပါဒါ ဧကော
 ခန္ဓော တိဏ္ဍနံ ခန္ဓာနံ ဥပါဒါ စ နောဥပါဒါ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
 အတ္ထိပစ္စယေန ပစ္စယော။ ဒွေ ခန္ဓာ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ပစ္ဆာဇာတာ
 နောဥပါဒါ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒါ ကာယဿ စ နောဥပါဒါ
 ကာယဿ စ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၄၀၉။ ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပါဒါ ဓမ္မဿ အတ္ထိပစ္စယေန
 ပစ္စယော။ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ
 စ ကဗဠိကာရော အာဟာရော စ ဣမဿ ဥပါဒါ ကာယဿ အတ္ထိပစ္စယေန
 ပစ္စယော။ ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ စ ရူပဇိဝိတိန္ဒြိယဉ္စ ဥပါဒါ
 ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော နောဥပါဒါ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
 သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော
 စက္ခုဝိညာဏသဟဂတော ဧကော ခန္ဓော စ စက္ခုယတနဉ္စ တိဏ္ဍနံ ခန္ဓာနံ
 အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ နောဥပါဒါ ဧကော ခန္ဓော စ ဝတ္ထု
 စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပဋိသန္ဓိက္ခဏေ
 နောဥပါဒါ ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန
 ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပုရေဇာတံ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာ-
 ယတနဉ္စ ကာယဝိညာဏဿ အတ္ထိပစ္စယေန ပစ္စယော။ ဖောဋ္ဌဗ္ဗာယတနဉ္စ ဝတ္ထု
 စ နောဥပါဒါ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နောဥပါဒါ
 ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ နောဥပါဒါ ကာယဿ
 အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ စ ရူပဇိဝိတိန္ဒြိယဉ္စ
 နောဥပါဒါ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပါဒါ ဓမ္မဿ စ နောဥပါဒါ ဓမ္မဿ
 စ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
 ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ စ ကဗဠိကာရော အာဟာရော စ ဣမဿ
 ဥပါဒါ ကာယဿ စ နောဥပါဒါ ကာယဿ စ အတ္ထိပစ္စယေန ပစ္စယော။

ပစ္ဆာဇာတာ နောဥပါဒါ ခန္ဓာ စ ရူပဒိဓိတိန္ဒြိယဉ္စ ဥပါဒါ စ နောဥပါဒါ စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၁၀။ ဟေတုယာ တီဏိ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိ၊ အနန္တရေ ဧကံ၊ သမနန္တရေ ဧကံ၊ သဟဇာတေ ပဉ္စ၊ အညမညေ ပဉ္စ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ ဒွေ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ ဧကံ၊ ကမ္မေ တီဏိ၊ ဝိပါကေ တီဏိ၊ အာဟာရေ ဆ၊ ဣန္ဒြိယေ သတ္တ၊ ဈာနေ တီဏိ၊ မဂ္ဂေ တီဏိ၊ သမ္ပယုတ္တေ ဧကံ၊ ဝိပ္ပယုတ္တေ စတ္တာရိ၊ အတ္ထိယာ နဝ၊ နတ္ထိယာ ဧကံ၊ ဝိဂတေ ဧကံ၊ အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၄၁၁။ ဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

ဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ စ နောဥပါဒါ ဓမ္မဿ စ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၃)

၄၁၂။ နောဥပါဒါ ဓမ္မော နောဥပါဒါ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါ ဓမ္မော ဥပါဒါ ဓမ္မဿ စ နောဥပါဒါ ဓမ္မဿ စ သဟ-
ဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ (၃)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပါဒါ ဓမ္မဿ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ (၁)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော နောဥပါဒါ ဓမ္မဿ သဟဇာတံ၊ ပုရေဇာတံ၊
ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၂)

ဥပါဒါ စ နောဥပါဒါ စ ဓမ္မော ဥပါဒါ ဓမ္မဿ စ နောဥပါဒါ ဓမ္မဿ စ
ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၃)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၁၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နသမ္ပယုတ္တေ
နဝ၊ နဝိပ္ပယုတ္တေ ဆ၊ နောအတ္ထိယာ စတ္တာရိ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ
နဝ၊ နောအဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနီယ

၄၁၄။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ တီဏိ၊
နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ
တီဏိ၊ (သဗ္ဗတ္ထ တီဏိ။) နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဧကံ၊ နောနတ္ထိယာ
တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနီယာနုလောမ

၄၁၅။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အဓိပတိယာ စတ္တာရိပ။
(အနုလောမမာတိကာ ဝိတ္တာရေတဗ္ဗာ။)ပ။ အဝိဂတေ နဝ။

ဥပါဒါဒုကံ နိဋ္ဌိတံ။

ဟောဘု

၄၁၆။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ
ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒိန္နော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတု-
ပစ္စယာ။ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ (၃)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ဧကံ မဟာဘူတံ ပဋိစ္စ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ဥပါဒါရူပံ။(၁)

ဥပါဒိန္နဉ္စ အနုပါဒိန္နဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒိန္နော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

အာရမ္မဏ

၄၁၇။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။
ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

အဓိပတိ

၄၁၈။ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ
ခန္ဓေ။ ပ။ ဧကံ မဟာဘူတံ ပဋိစ္စ။ ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊
ဥပါဒါရူပံ။ (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၁၉။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဒွေ၊
သမနန္တရေ ဒွေ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ
ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ၊
အာဟာရေ ပဉ္စ၊ ဣန္ဒြိယေ ပဉ္စ၊ ဈာနေ ပဉ္စ၊ မဂ္ဂေ ပဉ္စ၊ သမ္ပယုတ္တေ ဒွေ၊
ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္တိယာ ပဉ္စ၊ နတ္တိယာ ဒွေ၊ ဝိဂတေ ဒွေ၊ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နဟေတု

၄၂၀။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ ပ။ ဒွေ ခန္ဓေ။ ပ။
အဟေတုကပဋိသန္ဓိက္ခဏေ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ စ
ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ
ပဋိစ္စ။ ပ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ အသညသတ္တာနံ ဧကံ
မဟာဘူတံ ပဋိစ္စ။ ပ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကေ ဥပါဒိန္နော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပ္ပဇ္ဇန္တိ နဟေတု-
ပစ္စယာ။ အဟေတုကံ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

၄၂၁။ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
 အဟေတုကံ အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနံ ရူပံ။ပ။
 ဒွေ ခန္ဓေ။ပ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊
 ဥပါဒါရူပံ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ။ပ။
 မဟာဘူတေ ပဋိစ္စ ဥပါဒါရူပံ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဒစ္စသဟဂတေ ခန္ဓေ
 ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဒစ္စသဟဂတော မောဟော။ (၁)

ဥပါဒိန္နံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
 ပစ္စယာ။ အဟေတုကေ ဥပါဒိန္နော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
 ရူပံ။ (၁)

နအာရမ္မဏ

၄၂၂။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
 ပဋိသန္ဓိက္ခဏေ ဥပါဒိန္နော ခန္ဓေ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ခန္ဓေ ပဋိစ္စ ဝတ္ထု။ ဧကံ
 မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ အသညသတ္တာနံ
 ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
 ဥပါဒိန္နော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။
 အနုပါဒိန္နော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဧကံ မဟာဘူတံ။ပ။ ဗာဟိရံ။
 အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ
 ဥပါဒါရူပံ။ (၁)

ဥပါဒိန္နံ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
 ပစ္စယာ။ ဥပါဒိန္နော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နအဓိပတျာဒိ

၄၂၃။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအဓိပတိပစ္စယာ။
 နအနန္တရပစ္စယာ။ နသမနန္တရပစ္စယာ။ နအညမညပစ္စယာ။ နဥပနိဿယပစ္စယာ။

နပုရေဇာတာဒိ

၄၂၄။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
 အရူပေ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။

ပဋိသန္ဓိက္ခဏေ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋတ္တာ စ ရူပံ။ပ။
ဒွေ ခန္ဓေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
ဥပါဒိန္နော ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အနုပါဒိန္နော
ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဧကံ မဟာဘူတံ။ပ။ (ယာဝ အသည-
သတ္တာ။) (၁)

ဥပါဒိန္နဉ္စ အနုပါဒိန္နဉ္စ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ ဥပါဒိန္နော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
နပစ္ဆာဇာတပစ္စယာ။ နအာသေဝနပစ္စယာ။ (၁)

နကမ္မ

၄၂၅။ အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။
အနုပါဒိန္နော ခန္ဓေ ပဋိစ္စ အနုပါဒိန္နာ စေတနာ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။
ဥတုသမုဋ္ဌာနံ။ပ။ မဟာဘူတေ ပဋိစ္စ ဥပါဒါရူပံ။ (၁)

နဝိပါက

၄၂၆။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပါကပစ္စယာ။
အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ ကဋတ္တာရူပံ၊
ဥပါဒါရူပံ။ (၁)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပါကပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။
ဧကံ မဟာဘူတံ။ပ။ (ယာဝ ဥတုသမုဋ္ဌာနံ။)

နအာဟာရ

၄၂၇။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရပစ္စယာ။
အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ (၁)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နအာဟာရပစ္စယာ။
ဗာဟိရံ။ ဥတုသမုဋ္ဌာနံ။ပ။ (၁)

နက္ခန္ဓိယ

၄၂၈။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နက္ခန္ဓိယပစ္စယာ။
အသညသတ္တာနံ မဟာဘူတေ ပဋိစ္စ ရူပဇီဝိတိန္ဒြိယံ။ (၁)

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နက္ခန္ဓိယပစ္စယာ။ ဗာဟိရံ။
အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။ (၁)

နဇျာနာဒိ

၄၂၉။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။
ပဇ္ဇဝိညာဏသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
အသညသတ္တာနံ။ပ။

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဇျာနပစ္စယာ။ ဗာဟိရံ။
အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။

ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နမဂ္ဂပစ္စယာ။ (နဟေတု-
သဒိသံ။ မောဟော နတ္ထိ။) နသမ္ပယုတ္တပစ္စယာ။

နဝိပ္ပယုတ္တာဒိ

၄၃၀။ ဥပါဒိန္နံ ဓမ္မံ ပဋိစ္စ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တပစ္စယာ။
အရူပေ ဥပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အသညသတ္တာနံ
ဧကံ မဟာဘူတံ ပဋိစ္စ။ပ။

အနုပါဒိန္နံ ဓမ္မံ ပဋိစ္စ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဝိပ္ပယုတ္တပစ္စယာ။
အရူပေ အနုပါဒိန္နံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ဗာဟိရံ။
အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။ နောနတ္ထိပစ္စယာ။ နောဝိဂတပစ္စယာ။

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၃၁။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ ပဉ္စ၊
နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ စတ္တာရိ၊ နဥပနိဿယေ
စတ္တာရိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအသေဝနေ ပဉ္စ၊

နကမ္မေ ဧကံ၊ နဝိပါကေ ဒွေ၊ နအာဟာရေ ဒွေ၊ နက္ခိန္ဒိယေ ဒွေ၊ နဈာနေ ဒွေ၊
နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ စတ္တာရိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊
နောဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

၄၃၂။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ
စတ္တာရိ၊ နသမနန္တရေ စတ္တာရိ။ပ။ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊
နအာသေဝနေ ပဉ္စ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ။ပ။ နသမ္ပယုတ္တေ စတ္တာရိ၊
နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၄၃၃။ နဟေတုပစ္စယာ အာရမ္မဏေ ဒွေ၊ အနန္တရေ ဒွေ၊ သမနန္တရေ ဒွေ၊
သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ ဒွေ၊
ပုရေဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ မဂ္ဂေ ဧကံ၊
သမ္ပယုတ္တေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၆-ဥပါဒိန္နဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၄၃၄။ ဥပါဒိန္နံ ဓမ္မံ ပစ္စယာ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ
ဥပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ ကဋ္ဌတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ
ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပစ္စယာ
ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဝတ္ထု ပစ္စယာ ဥပါဒိန္နာ ခန္ဓာ။ (၁)

ဥပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒိန္နော
ခန္ဓေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ အနုပါဒိန္နာ ခန္ဓာ။ (၂)

ဥပါဒိန္နံ ဓမ္မံ ပစ္စယာ ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ဥပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

အနုပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။
ဧကံ မဟာဘူတံ။ ပ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊ ဥပါဒါရူပံ။ (၁)

ဥပါဒိန္နဉ္စ အနုပါဒိန္နဉ္စ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-
ပစ္စယာ။ ဥပါဒိန္နော ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။
အနုပါဒိန္နံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ ပ။ ဒွေ ခန္ဓေ စ။ ပ။ (၁)

အာရမ္မဏ

၄၃၅။ ဥပါဒိန္နံ ဓမ္မံ ပစ္စယာ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
ဥပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။
ဝတ္ထု ပစ္စယာ ခန္ဓာ။ စက္ခယတနံ ပစ္စယာ စက္ခယဝိညာဏံ။ ပ။ ကာယာယတနံ။ ပ။
ဝတ္ထု ပစ္စယာ ဥပါဒိန္နာ ခန္ဓာ။ (၁)

ဥပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဝတ္ထု
ပစ္စယာ အနုပါဒိန္နာ ခန္ဓာ။ (၂)

အနုပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၁)

ဥပါဒိန္နဉ္စ အနုပါဒိန္နဉ္စ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏ-
ပစ္စယာ။ အနုပါဒိန္နံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ ပ။ ဒွေ
ခန္ဓေ စ။ ပ။ (၁)

အဓိပတိ

၄၃၆။ ဥပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။
ဝတ္ထု ပစ္စယာ အနုပါဒိန္နာ ခန္ဓာ။ (၁)

အနုပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ
ခန္ဓေ။ ပ။ ဧကံ မဟာဘူတံ။ ပ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ၊
ဥပါဒါရူပံ။ (၁)

ဥပါဒိန္နံ အနုပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ အဓိပတိ-
ပစ္စယာ။ အနုပါဒိန္နံ ဧကံ ခန္ဓံ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ
ခန္ဓေ စ။ပ။ (၁) (သံခိတ္တံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၃၇။ ဟေတုယာ ပဉ္စ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ တိဏိ၊
အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ စတ္တာရိ၊
နိဿယေ ပဉ္စ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ စတ္တာရိ၊ အာသေဝနေ
တိဏိ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ ပဉ္စ။ပ။ အဝိဂတေ ပဉ္စ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါရ

နဟေတု

၄၃၈။ ဥပါဒိန္နံ ဓမ္မံ ပစ္စယာ ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဥပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု၊ ဝတ္ထု ပစ္စယာ ခန္ဓာ။
ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပစ္စယာ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။
အသညသတ္တာနံ ဧကံ မဟာဘူတံ။ပ။ စက္ခယတနံ ပစ္စယာ စက္ခုဝိညာဏံ။ပ။
ကာယာယတနံ။ပ။ ဝတ္ထု ပစ္စယာ အဟေတုကာ ဥပါဒိန္နာ ခန္ဓာ။ (၁)

ဥပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကေ ဥပါဒိန္နံ ခန္ဓေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ
အဟေတုကာ အနုပါဒိန္နာ ခန္ဓာ။ ဝတ္ထု ပစ္စယာ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၂)

ဥပါဒိန္နံ ဓမ္မံ ပစ္စယာ ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
နဟေတုပစ္စယာ။ အဟေတုကံ ဥပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၃၉။ အနုပါဒိန္နံ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ အနုပါဒိန္နံ ဧကံ ခန္ဓံ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။

ဒွေ ခန္ဓေ။ပ။ ဧကံ မဟာဘူတံ။ပ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

ဥပါဒိန္နဉ္စ အနုပါဒိန္နဉ္စ ဓမ္မံ ပစ္စယာ အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကေ ဥပါဒိန္နော ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ
ရူပံ။ အဟေတုကံ အနုပါဒိန္နံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။
ဒွေ ခန္ဓေ စ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁) (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၄၀။ နဟေတုယာ ပဉ္စ၊ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ ပဉ္စ၊
နအနန္တရေ စတ္တာရိ၊ နသမနန္တရေ စတ္တာရိ၊ နအညမညေ စတ္တာရိ၊ နဥပနိဿယေ
စတ္တာရိ၊ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊ နအာသေဝနေ ပဉ္စ၊
နကမ္မေ တိဏိ၊ နဝိပါကေ စတ္တာရိ၊ နအာဟာရေ ဒွေ၊ နဣန္ဒြိယေ ဒွေ၊ နဈာနေ
ဒွေ၊ နမဂ္ဂေ ပဉ္စ၊ နသမ္ပယုတ္တေ စတ္တာရိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊
နောဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

၄၄၁။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ၊ နအဓိပတိယာ ပဉ္စ၊ နအနန္တရေ
စတ္တာရိ၊ နသမနန္တရေ စတ္တာရိ။ပ။ နပုရေဇာတေ စတ္တာရိ၊ နပစ္ဆာဇာတေ ပဉ္စ၊
နအာသေဝနေ ပဉ္စ၊ နကမ္မေ တိဏိ၊ နဝိပါကေ တိဏိ။ပ။ နသမ္ပယုတ္တေ
စတ္တာရိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၄၄၂။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အနန္တရေ စတ္တာရိ။ပ။ မဂ္ဂေ
တိဏိ။ပ။ အဝိဂတေ ပဉ္စ။

(နိဿယဝါရော ပစ္စယဝါရသဒိသော။)

၆၈-ဥပါဒိန္နဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

၄၄၃။ ဥပါဒိန္နံ ဓမ္မံ သံသဋ္ဌော ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒိန္နံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။

အနုပါဒိန္နံ ဓမ္မံ သံသဋ္ဌော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
အနုပါဒိန္နံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဟေတုယာ ဒွေ၊ အာရမ္မဏေ ဒွေ၊ အဓိပတိယာ ဧကံ၊ အနန္တရေ ဒွေ၊
သမနန္တရေ ဒွေ၊ သဟဇာတေ ဒွေ၊ အညမညေ ဒွေ၊ နိဿယေ ဒွေ၊
ဥပနိဿယေ ဒွေ၊ ပုရေဇာတေ ဒွေ၊ အာသေဝနေ ဧကံ၊ ကမ္မေ ဒွေ၊
ဝိပါကေ ဒွေ။ပ။ အဝိဂတေ ဒွေ။

အနုလောမံ။

၄၄၄။ ဥပါဒိန္နံ ဓမ္မံ သံသဋ္ဌော ဥပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ ဥပါဒိန္နံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (၁)

အနုပါဒိန္နံ ဓမ္မံ သံသဋ္ဌော အနုပါဒိန္နော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။
အဟေတုကံ အနုပါဒိန္နံ ဧကံ ခန္ဓံ သံသဋ္ဌာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။
ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော
ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နဟေတုယာ ဒွေ၊ နအဓိပတိယာ ဒွေ၊ နပုရေဇာတေ ဒွေ၊ နပစ္ဆာဇာတေ
ဒွေ၊ နအာသေဝနေ ဒွေ၊ နကမ္မေ ဧကံ၊ နဝိပါကေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဒွေ၊ နဝိပ္ပယုတ္တေ ဒွေ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

ဟောဘု

၄၄၅။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။
ဥပါဒိန္နာ ဟောတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဟောတုပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏော ဥပါဒိန္နာ ဟောတု သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ
ဟောတုပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။
ဥပါဒိန္နာ ဟောတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟောတုပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ဟောတုပစ္စယေန
ပစ္စယော။ ဥပါဒိန္နာ ဟောတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဟောတုပစ္စယေန ပစ္စယော။ (၃)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဟောတုပစ္စယေန ပစ္စယော။
အနုပါဒိန္နာ ဟောတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟောတု-
ပစ္စယေန ပစ္စယော။ (၁)

အာရမ္မဏ

၄၄၆။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ စက္ခု။ပ။ ကာယံ ဥပါဒိန္နေ ရူပေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထု
ဥပါဒိန္နေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ
နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဥပါဒိန္နံ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ ဥပါဒိန္နံ ဂန္ဓာယတနံ ဃာနဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ
ကာယဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
စက္ခု။ပ။ ကာယံ ဥပါဒိန္နေ ရူပေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထု ဥပါဒိန္နေ
ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ဥပါဒိန္နံ ရူပံ
ပဿတိ။ စေတောပရိယဉာဏေန ဥပါဒိန္နစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။

ဥပါဒိန္နာ ခန္ဓာ ဣဒ္ဓိဝိဗျေဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာ-
နဿတိဉာဏဿ၊ အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။ (၂)

၄၄၇။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန
ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။
အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ
သုစိဏ္ဍာနံ။ပ။ ဈာနာ။ပ။ အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။
နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ
အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ
ကိလေသေ။ပ။ ပုဗ္ဗေ။ပ။ အနုပါဒိန္နော ရူပေ။ သဒ္ဓေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ
အနုပါဒိန္နော ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ
အနုပါဒိန္နံ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတော-
ပရိယဉာဏေန အနုပါဒိန္နစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာ-
ယတနံ။ပ။ အာကိဉ္စညာယတနံ။ပ။ အနုပါဒိန္နာ ခန္ဓာ ဣဒ္ဓိဝိဗျေဏဿ၊ စေတော-
ပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊
အနာဂတံသဉာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အနုပါဒိန္နော ရူပေ။ သဒ္ဓေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ အနုပါဒိန္နော ခန္ဓေ
အနိစ္စတော။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော
တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ အာကာသာနဉ္စာယတနကုသလံ ဝိညာဏဉ္စာယတန-
ဝိပါကဿ။ပ။ အာကိဉ္စညာယတနကုသလံ။ပ။ အနုပါဒိန္နံ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ သဒ္ဓါယတနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ
အာရမ္မဏပစ္စယေန ပစ္စယော။ (၂)

အဓိပတိ

၄၄၈။ ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အဓိပတိပစ္စယေန
ပစ္စယော။ အာရမ္မဏာဓိပတိ—စက္ခု။ပ။ ကာယံ။ ဥပါဒိန္နော ရူပေ။ ဂန္ဓေ။ ရသေ။
ဖောဋ္ဌဗ္ဗေ။ ဝတ္ထု ဥပါဒိန္နော ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ
ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၁)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
 အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။
 သီလံ။ပ။ ဥပါသထကမ္ပံ ကတွာ တံ ဂရုံ ကတွာ ပစ္စယေကွတိ၊ အဿာဒေတိ
 အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။
 အရိယာ မဂ္ဂါ ပုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စယေကွတိ၊ ဖလံ။ပ။ နိဗ္ဗာနံ ဂရုံ
 ကတွာ ပစ္စယေကွတိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ
 အဓိပတိပစ္စယေန ပစ္စယော။ အနုပါဒိန္နေ ရူပေ။ သဒ္ဓေ။ ဂန္ဓေ။ ရသေ။
 ဖောဋ္ဌဗ္ဗေ အနုပါဒိန္နေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ
 ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—အနုပါဒိန္နာ-
 ဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန
 ပစ္စယော။ (၁)

အနန္တရ

၄၄၉။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
 ပုရိမာ ပုရိမာ ဥပါဒိန္နာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒိန္နာနံ ခန္ဓာနံ အနန္တရ-
 ပစ္စယေန ပစ္စယော။ ပဉ္စဝိညာဏံ ဝိပါကမနောဓာတုယာ အနန္တရပစ္စယေန
 ပစ္စယော။ ဝိပါကမနောဓာတု ဝိပါကမနောဝိညာဏဓာတုယာ အနန္တရ-
 ပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
 ဘဝင်္ဂ အာဝဇ္ဇနာယ။ ဝိပါကမနောဝိညာဏဓာတု ကိရိယမနောဝိညာဏ-
 ဓာတုယာ အနန္တရပစ္စယေန ပစ္စယော။ (၂)

၄၅၀။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အနန္တရပစ္စယေန
 ပစ္စယော။ ပုရိမာ ပုရိမာ အနုပါဒိန္နာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ အနုပါဒိန္နာနံ
 ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ပ။ ဖလသမာ-
 ပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
 အာဝဇ္ဇနာ ပဉ္စန္ဒံ ဝိညာဏာနံ။ပ။ အနုပါဒိန္နာ ခန္ဓာ ပုဋ္ဌာနဿ အနန္တရ-
 ပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
 ပစ္စယော။ ပဉ္စ။ (ပဋိစ္စသဒ္ဓိသာ။) အညမညပစ္စယေန ပစ္စယော။ ဒွေ။
 (ပဋိစ္စသဒ္ဓိသာ။) နိဿယပစ္စယေန ပစ္စယော။ (ပစ္စယဝါရေ နိဿယသဒ္ဓိသာ။)
 ပဉ္စ။

ဥပနိဿယ

၄၅၁။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
 အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—
 ကာယိကံ သုခံ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ ဥပနိဿယ-
 ပစ္စယေန ပစ္စယော။ ကာယိကံ ဒုက္ခံ။ ဥပါဒိန္နံ ဥတု။ ဘောဇနံ ကာယိကဿ
 သုခဿ။ ကာယိကဿ ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ
 သုခံ။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ ကာယိကဿ သုခဿ။ ကာယိကဿ
 ဒုက္ခဿ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
 အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
 ပကတူပနိဿယော—ကာယိကံ သုခံ ဥပနိဿယာယ ဒါနံ ဒေတိ။ပ။ သံဃံ
 ဘိန္ဒတိ။ ကာယိကံ ဒုက္ခံ။ ဥပါဒိန္နံ ဥတု။ ဘောဇနံ ဥပနိဿယာယ ဒါနံ
 ဒေတိ။ပ။ သမာပတ္တိံ ဥပ္ပါဒေတိ။ ပါဏံ ဟနတိ။ပ။ သံဃံ ဘိန္ဒတိ။ ကာယိကံ
 သုခံ။ ကာယိကံ ဒုက္ခံ။ ဥတု။ ဘောဇနံ သဒ္ဓါယ။ပ။ ပတ္ထနာယ မဂ္ဂဿ၊
 ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

၄၅၂။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဥပနိဿယပစ္စယေန
 ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော
 ။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿယာယ ဒါနံ ဒေတိ။ မာနံ ဇေပေတိ၊
 ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပတ္ထနံ။ ဥတု။ ဘောဇနံ။ သေနာသနံ ဥပနိဿယာယ
 ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။ သဒ္ဓါ။ပ။ ပတ္ထနာ။ ဥတု။ ဘောဇနံ။ သေနာသနံ
 သဒ္ဓါယ။ပ။ ပတ္ထနာယ မဂ္ဂဿ၊ ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန
 ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
 အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ
 ဥပနိဿယာယ အတ္တာနံ အာတာပေတိ ပရိတာပေတိ၊ ပရိယိဋ္ဌိမူလကံ ဒုက္ခံ
 ပစ္စနဘောတိ။ သီလံ။ပ။ ပတ္ထနံ။ ဥတု။ ဘောဇနံ။ သေနာသနံ ဥပနိဿယာယ
 အတ္တာနံ အာတာပေတိ ပရိတာပေတိ၊ ပရိယိဋ္ဌိမူလကံ ဒုက္ခံ ပစ္စနဘောတိ။
 သဒ္ဓါ။ပ။ သေနာသနံ ကာယိကဿ သုခဿ။ ကာယိကဿ ဒုက္ခဿ
 ဥပနိဿယပစ္စယေန ပစ္စယော။ ကုသလာကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယ-
 ပစ္စယေန ပစ္စယော။ (၂)

ပုရေဇာတ

၄၅၃။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ — စက္ခု။ ပ။ ကာယံ။ ဥပါဒိန္နေ ရူပေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထု အနိစ္စတော။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ ဥပါဒိန္နံ ရူပါယတနံ စက္ခုဝိညာဏဿ။ ပ။ ဂန္ဓာယတနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ ပ။ ဝတ္ထုပုရေဇာတံ — စက္ခာယတနံ စက္ခုဝိညာဏဿ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ။ ပ။ ဝတ္ထု ဥပါဒိန္နာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ — စက္ခု။ ပ။ ကာယံ။ ဥပါဒိန္နေ ရူပေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ ဝတ္ထု အနိစ္စတော။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ဥပါဒိန္နံ ရူပံ ပဿတိ။ ဝတ္ထုပုရေဇာတံ — ဝတ္ထု အနုပါဒိန္နာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

၄၅၄။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ — အနုပါဒိန္နေ ရူပေ။ သဒ္ဓေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ အနုပါဒိန္နံ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ — အနုပါဒိန္နေ ရူပေ။ သဒ္ဓေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ အနုပါဒိန္နံ ရူပါယတနံ စက္ခုဝိညာဏဿ။ ပ။ သဒ္ဓါယတနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အနုပါဒိန္နံ ရူပါယတနံ စက္ခာယတနံ စက္ခုဝိညာဏဿ။ ပ။ သဒ္ဓါယတနံ သောတာယတနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ အနုပါဒိန္နံ ရူပါယတနံ ဝတ္ထု စ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ဝတ္ထု စ ဥပါဒိန္နာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ အနုပါဒိန္နံ
ရူပါယတနဉ္စ ဝတ္ထု စ။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ ဝတ္ထု စ အနုပါဒိန္နာနံ ခန္ဓာနံ
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ပစ္ဆိမာဇာတာသေဝန

၄၅၅။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ပစ္ဆိမာဇာတပစ္စယေန
ပစ္စယော။ ပစ္ဆိမာဇာတာ ဥပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ
ကာယဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။
ပစ္ဆိမာဇာတာ ဥပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ အနုပါဒိန္နဿ
ကာယဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ပစ္ဆိမာဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၃)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။
(သံခိတ္တံ။) (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ပစ္ဆိမာဇာတပစ္စယေန ပစ္စယော။
(သံခိတ္တံ။) (၂)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ပစ္ဆိမာဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၃)

၄၅၆။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာသေဝနပစ္စယေန
ပစ္စယော။ ဧကံ။ (သံခိတ္တံ။)

ကမ္မ

၄၅၇။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
ဥပါဒိန္နာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ ဥပါဒိန္နာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋ္ဌတ္တာ စ
ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
ဥပါဒိန္နာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ကမ္မပစ္စယေန
ပစ္စယော။ ဥပါဒိန္နာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ (၃)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
အနုပါဒိန္နာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
နာနာက္ခဏိကာ အနုပါဒိန္နာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ
ကမ္မပစ္စယေန ပစ္စယော။ (၂)

ဝိပါက

၄၅၈။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
ဥပါဒိန္နော ဧကော ခန္ဓော၊ (သံခိတ္တံ။ ဥပါဒိန္နမူလကေ တိဏိ။)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။
ဝိပါကော အနုပါဒိန္နော ဧကော ခန္ဓော တိတ္ထန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ
ဝိပါကပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ။ပ။ (၁)

အာဟာရ

၄၅၉။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
ဥပါဒိန္နာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ အာဟာရပစ္စယေန ပစ္စယော။
ပဋိသန္ဓိက္ခဏေ။ပ။ ဥပါဒိန္နော ကဗဠိကာရော အာဟာရော ဣမဿ ဥပါဒိန္နဿ
ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
ဥပါဒိန္နာ အာဟာရာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
ဥပါဒိန္နော ကဗဠိကာရော အာဟာရော ဣမဿ အနုပါဒိန္နဿ ကာယဿ
အာဟာရပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ ဥပါဒိန္နာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ-
သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ဥပါဒိန္နော ကဗဠိကာရော
အာဟာရော ဣမဿ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ အာဟာရ-
ပစ္စယေန ပစ္စယော။ (၃)

၄၆၀။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ အနုပါဒိန္နာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ အနုပါဒိန္နော ကဗဠိကာရော အာဟာရော
ဣမဿ အနုပါဒိန္နဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။
အနုပါဒိန္နော ကဗဠိကာရော အာဟာရော ဣမဿ ဥပါဒိန္နဿ ကာယဿ
အာဟာရပစ္စယေန ပစ္စယော။ (၂)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ အာဟာရ-
ပစ္စယေန ပစ္စယော။ အနုပါဒိန္နော ကဗဠိကာရော အာဟာရော ဣမဿ
ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၃)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ ဥပါဒိန္နော စ အနုပါဒိန္နော စ ကဗဠိကာရော အာဟာရော ဣမဿ
ဥပါဒိန္နဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာဟာရပစ္စယေန
ပစ္စယော။ ဥပါဒိန္နော စ အနုပါဒိန္နော စ ကဗဠိကာရော အာဟာရော ဣမဿ
အနုပါဒိန္နဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ
အာဟာရပစ္စယေန ပစ္စယော။ ဥပါဒိန္နော စ အနုပါဒိန္နော စ ကဗဠိကာရော
အာဟာရော ဣမဿ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ အာဟာရ-
ပစ္စယေန ပစ္စယော။ (၃)

ဣန္ဒြိယာဒိ

၄၆၁။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဥပါဒိန္နာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ပဋိသန္ဓိကွဏေ ဥပါဒိန္နာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ။ပ။ ကာယိန္ဒြိယံ ကာယ-ဝိညာဏဿ။ပ။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ။ပ။ (ဥပါဒိန္နမူလကေ တီဏိ၊ ပဌမဿေဝ ရူပဇီဝိတိန္ဒြိယံ၊ ဣတရေသု နတ္ထိ။) (၃)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ အနုပါဒိန္နာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယ-ပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဈာနပစ္စယေန ပစ္စယော။ စတ္တာရိ။ မဂ္ဂပစ္စယေန ပစ္စယော။ စတ္တာရိ။ သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဒွေ။

ဝိပ္ပယုတ္တ

၄၆၂။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတာ ပဋိသန္ဓိကွဏေ ဥပါဒိန္နာ ခန္ဓာ ကဋတ္တာရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယ-ဝိညာဏဿ။ပ။ ဝတ္ထု ဥပါဒိန္နာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ ။ သမာဇာတာ ဥပါဒိန္နာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု အနုပါဒိန္နာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ အနုပါဒိန္နဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

၄၆၃။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ အနုပါဒိန္နာ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနုပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ အနုပါဒိန္နဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနုပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနုပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

အတ္ထိအာဒိ

၄၆၄။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (သံခိတ္တံ၊ ယထာ နိက္ခိတ္တပဒါနိ ဝိဘဇိတဗ္ဗာနိ ပရိပုဏ္ဏာနိ။) (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ။ (သံခိတ္တံ၊ ယထာ နိက္ခိတ္တပဒါနိ ဝိတ္တာရေတဗ္ဗာနိ။) (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ အာဟာရံ။ (သံခိတ္တံ၊ ယထာ နိက္ခိတ္တပဒါနိ ဝိတ္တာရေတဗ္ဗာနိ။) (၃)

အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ။ (သံခိတ္တံ၊ ယထာ နိက္ခိတ္တပဒါနိ ဝိဘဇိတဗ္ဗာနိ။) (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ။ ။ ပုရေဇာတံ—အနုပါဒိန္န ရူပေ။ သဒ္ဓေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ အနိစ္စတော။ ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ အနုပါဒိန္နံ

ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။
ပစ္ဆာဇာတာ အနုပါဒိန္နာ ခန္ဓာ ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ အနုပါဒိန္နော ကဗဠိကာရော အာဟာရော
ဣမဿ ဥပါဒိန္နဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ ပစ္ဆာဇာတ်၊ အာဟာရံ။ ။ ပစ္ဆာဇာတာ အနုပါဒိန္နာ ခန္ဓာ
ပုရေဇာတဿ ဣမဿ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ အနုပါဒိန္နော ကဗဠိကာရော အာဟာရော ဣမဿ
ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၃)

၄၆၅။ ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မာ ဥပါဒိန္နဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ ပုရေဇာတ်၊ ပစ္ဆာဇာတ်၊ အာဟာရံ၊ ဣန္ဒြိယံ။ ။
ပုရေဇာတ် အနုပါဒိန္နံ ရူပါယတနဉ္စ စက္ခုယတနဉ္စ စက္ခုဝိညာဏဿ။ပ။
အနုပါဒိန္နံ ဖောဋ္ဌဗ္ဗာယတနဉ္စ ကာယာယတနဉ္စ ကာယဝိညာဏဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ အနုပါဒိန္နံ ရူပါယတနဉ္စ ဝတ္ထု စ။ပ။ ဖောဋ္ဌဗ္ဗာယတနဉ္စ
ဝတ္ထု စ ဥပါဒိန္နာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒိန္နာ
ခန္ဓာ စ အနုပါဒိန္နော ကဗဠိကာရော အာဟာရော စ ဣမဿ ဥပါဒိန္နဿ
ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ အနုပါဒိန္နာ ခန္ဓာ စ
ရူပဇိဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မာ အနုပါဒိန္နဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတ်၊ ပုရေဇာတ်၊ ပစ္ဆာဇာတ်၊ အာဟာရံ။ ။ သဟဇာတာ
ဥပါဒိန္နာ ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတာ အနုပါဒိန္နော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ
ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ ပုရေဇာတ် အနုပါဒိန္နံ
ရူပါယတနဉ္စ ဝတ္ထု စ အနုပါဒိန္နာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။
ဖောဋ္ဌဗ္ဗာယတနဉ္စ ဝတ္ထု စ အနုပါဒိန္နာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။
ပစ္ဆာဇာတာ ဥပါဒိန္နာ ခန္ဓာ စ အနုပါဒိန္နော ကဗဠိကာရော အာဟာရော
စ ဣမဿ အနုပါဒိန္နဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မာ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ အာဟာရံ— ဥပါဒိန္နော စ အနုပါဒိန္နော စ

ကဗဠိကာရော အာဟာရော ဣမဿ ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၆၆။ ဟေတုယာ စတ္တာရိ၊ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ဒွေ၊ အနန္တရေ စတ္တာရိ၊ သမနန္တရေ စတ္တာရိ၊ သဟဇာတေ ပဉ္စ၊ အညမညေ ဒွေ၊ နိဿယေ ပဉ္စ၊ ဥပနိဿယေ စတ္တာရိ၊ ပုရေဇာတေ ဆ၊ ပစ္ဆာဇာတေ ဆ၊ အာသေဝနေ ဧကံ၊ ကမ္မေ ပဉ္စ၊ ဝိပါကေ စတ္တာရိ၊ အာဟာရေ နဝ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဒွေ၊ ဝိပွယုတ္တေ ဆ၊ အတ္ထိယာ နဝ၊ နတ္ထိယာ စတ္တာရိ၊ ဝိဂတေ စတ္တာရိ၊ အဝိဂတေ နဝ။

၂-ပစ္စနိယုဒ္ဓါရ

၄၆၇။ ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဥပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ (၂)

ဥပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ (၃)

၄၆၈။ အနုပါဒိန္နော ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ (၁)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန
ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ (၂)

အနုပါဒိန္နော ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ (၃)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပါဒိန္နဿ ဓမ္မဿ ပုရေဇာတံ၊
ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ (၁)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော အနုပါဒိန္နဿ ဓမ္မဿ သဟဇာတံ၊
ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ။ (၂)

ဥပါဒိန္နော စ အနုပါဒိန္နော စ ဓမ္မော ဥပါဒိန္နဿ စ အနုပါဒိန္နဿ စ ဓမ္မဿ
အာဟာရပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၄၆၉။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ၊) နအာဟာရေ
အဋ္ဌ။ပ။ နသမ္ပယုတ္တေ နဝ၊ နဝိပ္ပယုတ္တေ နဝ၊ နောအတ္ထိယာ စတ္တာရိ၊
နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ၊ နောအဝိဂတေ စတ္တာရိ။

၃-ပစ္စယာနုလောမပစ္စနိယ

၄၇၀။ ဟေတုပစ္စယာ နအာရမ္မဏေ စတ္တာရိ။ပ။ နအညမညေ တီဏိ၊
နဥပနိဿယေ စတ္တာရိ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဒွေ၊ နောနတ္ထိယာ
စတ္တာရိ၊ နောဝိဂတေ စတ္တာရိ။

၄-ပစ္စယပစ္စနိယာနုလောမ

၄၇၁။ နဟေတုပစ္စယာ အာရမ္မဏေ စတ္တာရိ၊ အဓိပတိယာ ဒွေ၊ (အနု-
လောမမာတိကာ ကာတဗ္ဗာ)။ပ။ အဝိဂတေ နဝ။

ဥပါဒိန္နဒုကံ နိဋ္ဌိတံ။

မဟန္တရဒုကံ နိဋ္ဌိတံ။

၁၁-ဥပါဒါနနိစ္ဆိက

၆၉-ဥပါဒါနဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၁။ ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌါ-
ပါဒါနံ ပဋိစ္စ ကာမုပါဒါနံ။ ကာမုပါဒါနံ ပဋိစ္စ ဒိဋ္ဌါပါဒါနံ။ သီလဗ္ဗတုပါဒါနံ ပဋိစ္စ
ကာမုပါဒါနံ။ ကာမုပါဒါနံ ပဋိစ္စ သီလဗ္ဗတုပါဒါနံ။ အတ္တဝါဒုပါဒါနံ ပဋိစ္စ
ကာမုပါဒါနံ။ ကာမုပါဒါနံ ပဋိစ္စ အတ္တဝါဒုပါဒါနံ။ (၁)

ဥပါဒါနံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒါနော ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ ဒိဋ္ဌါပါဒါနံ ပဋိစ္စ ကာမုပါဒါနံ သမ္ပယုတ္တကာ စ ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ကာမုပါဒါနံ။ပ။ (သမ္ပံ စက္ကံ ကာတမ္ပံ) (၃)

၂။ နောဥပါဒါနံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောဥပါဒါနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခယော နောဥပါဒါနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋ္ဌတ္တာ
စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ
မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊ ကဋ္ဌတ္တာရူပံ၊
ဥပါဒါရူပံ။ (၁)

နောဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောဥပါဒါနော ခန္ဓေ ပဋိစ္စ ဥပါဒါနာ။ (၂)

နောဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ နောဥပါဒါနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဥပါဒါနာ စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ ပဋိစ္စ ဒွေ ခန္ဓာ ဥပါဒါနာ စ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ (၃)

၃။ ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ ဒိဋ္ဌုပါဒါနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ကာမုပါဒါနံ။
(သဗ္ဗေ စက္ကာ ကာတဗ္ဗာ။) (၁)

ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ
ဟေတုပစ္စယာ။ နောဥပါဒါနံ ဧကံ ခန္ဓဉ္စ ဥပါဒါနဉ္စ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဥပါဒါနဉ္စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော စ နောဥပါဒါနော စ
ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောဥပါဒါနံ ဧကံ ခန္ဓဉ္စ ဒိဋ္ဌုပါဒါနဉ္စ ပဋိစ္စ
တယော ခန္ဓာ ကာမုပါဒါနဉ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကာ
ကာတဗ္ဗံ။) (၃)

အာရမ္မဏ

၄။ ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။
(နဝပိ ပဉ္စာ ကာတဗ္ဗာ။ ရူပံ ဆဇ္ဈေတဗ္ဗံ။)

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၅။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။)
ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂါဝါရ

နယောဘု

၆။ နောဥပါဒါနံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတု-
ပစ္စယာ။ အဟေတုကံ နောဥပါဒါနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တ-
သမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္တိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ
ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ၊ ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ ဗာဟိရံ။ အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။
အသညသတ္တာနံ။ပ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ
ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နအာရမ္မဏာဒိ

၇။ ဥပါဒါနံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ ဥပါဒါနေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နောဥပါဒါနံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏ-
ပစ္စယာ။ နောဥပါဒါနေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ
နောဥပါဒါနေ ခန္ဓေ ပဋိစ္စ ကဋ္ဌတ္တာရူပံ။ ခန္ဓေ ပဋိစ္စ ဝတ္ထု။ ဧကံ မဟာဘူတံ။ ပ။
(ယာဝ အသညသတ္တာ။) (၁)

ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ
နအာရမ္မဏပစ္စယာ။ ဥပါဒါနေ စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ ဥပါဒါနေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နအဓိပတိပစ္စယာ။ နအနန္တရပစ္စယာ။ ပ။ နဥပနိဿယပစ္စယာ။

နပုရေဇာတ

၈။ ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတ-
ပစ္စယာ။ အရူပေ အတ္တဝါဒုပါဒါနံ ပဋိစ္စ ကာမုပါဒါနံ။ ကာမုပါဒါနံ ပဋိစ္စ
အတ္တဝါဒုပါဒါနံ။ (၁)

ဥပါဒါနံ ဓမ္မံ ပဋိစ္စ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။
အရူပေ ဥပါဒါနေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ ဥပါဒါနေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (သံခိတ္တံ။ နဝပိ ပညာ အရူပေ ဒွေ ဥပါဒါနာ။)

၂-ပစ္စယပစ္စနီယံ ၂-သင်္ချာဝါရ

သုဒ္ဓိ

၉။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တိဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
တိဏိ။ ပ။ နဥပနိဿယေ တိဏိ၊ နပုရေဇာတေ နဝ၊ နပစ္စာဇာတေ နဝ၊
နအာသေဝနေ နဝ၊ နကမ္မေ တိဏိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ
ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ နဝ၊
နောနတ္ထိယာ တိဏိ၊ နောဝိဂတေ တိဏိ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၀။ ဟေတုပစ္စယာ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ။ပ။
နဥပနိဿယေ တီဏိ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ နဝ၊ နအာသေဝနေ
နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ နဝ၊
နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၁။ နဟေတုပစ္စယာ အာရမ္မဏေ ဧကံ၊ (သဗ္ဗတ္ထ ဧကံ။) မဂ္ဂေ ဧကံ။ပ။
အဝိဂတေ ဧကံ။

(သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။ ဝိဘဇ္ဈေန ဒိဋ္ဌုပါဒါနံ “သဟ-
ဇာတံ ကာမုပါဒါန”န္တိ ကာတဗ္ဗံ။)

၆၉-ဥပါဒါနဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမာဒိ

ဟေတု

၁၂။ ဥပါဒါနံ ဓမ္မံ ပစ္စယာ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဒိဋ္ဌုပါဒါနံ ပစ္စယာ ကာမုပါဒါနံ။ တီဏိ။ (ပဋိစ္စသဒိသာ။)

နောဥပါဒါနံ ဓမ္မံ ပစ္စယာ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောဥပါဒါနံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပစ္စယာ ဝတ္ထု။ပ။ (ယာဝ အဇ္ဈတ္တိကာ
မဟာဘူတာ။) ဝတ္ထု ပစ္စယာ နောဥပါဒါနာ ခန္တာ။ (၁)

နောဥပါဒါနံ ဓမ္မံ ပစ္စယာ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
နောဥပါဒါနေ ခန္ဓေ ပစ္စယာ ဥပါဒါနာ။ ဝတ္ထု ပစ္စယာ ဥပါဒါနာ။ (၂)

နောဥပါဒါနံ ဓမ္မံ ပစ္စယာ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ
ဟေတုပစ္စယာ။ နောဥပါဒါနံ ဧကံ ခန္တံ ပစ္စယာ တယော ခန္တာ ဥပါဒါနာ စ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဝတ္ထု ပစ္စယာ ဥပါဒါနာ။ မဟာဘူတေ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဝတ္ထု ပစ္စယာ ဥပါဒါနာ သမ္ပယုတ္တကာ စ ခန္တာ။(၃)

၁၃။ ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပစ္စယာ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌပါဒါနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ ကာမုပါဒါနံ။ ကာမုပါဒါနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပစ္စယာ ဒိဋ္ဌပါဒါနံ။ (စက္ကံ ကာတဗ္ဗံ။) ဒိဋ္ဌပါဒါနဉ္စ ဝတ္ထုဉ္စ ပစ္စယာ ကာမုပါဒါနံ။ (စက္ကံ ကာတဗ္ဗံ။) (၁)

ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပစ္စယာ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ နောဥပါဒါနံ ဧကံ ခန္ဓဉ္စ ဥပါဒါနဉ္စ ပစ္စယာ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (စက္ကံ ကာတဗ္ဗံ။) ဥပါဒါနေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဥပါဒါနဉ္စ ဝတ္ထုဉ္စ ပစ္စယာ နောဥပါဒါနာ ခန္ဓာ။ (၂)

ဥပါဒါနဉ္စ နောဥပါဒါနဉ္စ ဓမ္မံ ပစ္စယာ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ နောဥပါဒါနံ ဧကံ ခန္ဓဉ္စ ဒိဋ္ဌပါဒါနဉ္စ ပစ္စယာ တယော ခန္ဓာ ကာမုပါဒါနံ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ (စက္ကံ။) ဒိဋ္ဌပါဒါနဉ္စ ဝတ္ထုဉ္စ ပစ္စယာ ကာမုပါဒါနံ သမ္ပယုတ္တကာ စ ခန္ဓာ။ပ။ (စက္ကံ။) (၃)

အာရမ္မဏပစ္စယာ။ (အာရမ္မဏေ နောဥပါဒါနမူလကေ ပဉ္စာယတနဉ္စ ဝတ္ထုဉ္စ ကာတဗ္ဗာ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

အနုလောမံ။

၁၄။ နောဥပါဒါနံ ဓမ္မံ ပစ္စယာ နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ နောဥပါဒါနံ ဧကံ ခန္ဓံ ပစ္စယာ။ပ။ အဟေတုက- ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခု- ဝိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ ဝတ္ထု ပစ္စယာ အဟေတုကာ နောဥပါဒါနာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။

နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ။ပ။ နပုရေဇာတေ နဝ။ပ။ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ (ပဋိစ္စသဒိသံ။)ပ။ နောဝိဂတေ တီဏိ။

ပစ္စနီယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၁၅။ ဥပါဒါနံ ဓမ္မံ သံသဋ္ဌော ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဒိဋ္ဌုပါဒါနံ သံသဋ္ဌံ ကာမုပါဒါနံ။ ကာမုပါဒါနံ သံသဋ္ဌံ ဒိဋ္ဌုပါဒါနံ။ (စက္ကံ။ ဧဝံ
နဝပိ ပညာ ကာတဗ္ဗာ။)

ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (သဗ္ဗတ္ထ နဝ။)
ဝိပါကေ ဧကံ။ပ။ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

အနုလောမံ။

၁၆။ နောဥပါဒါနံ ဓမ္မံ သံသဋ္ဌော နောဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကံ နောဥပါဒါနံ ဧကံ ခန္တံ သံသဋ္ဌာ တယော
ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္တိက္ခဏေ။ပ။ ဝိစိကိစ္ဆာသဟဂတေ
ဥဒ္ဓစ္စသဟဂတေ ခန္ဓေ သံသဋ္ဌော ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော
မောဟော။

နဟေတုယာ ဧကံ၊ နအဓိပတိယာ နဝ၊ နပုရေဇာတေ နဝ၊ နပစ္ဆာဇာတေ
နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ တီဏိ၊ နဝိပါကေ နဝ၊ နဈာနေ ဧကံ၊ နမဂ္ဂေ
ဧကံ၊ နဝိပ္ပယုတ္တေ နဝ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၁၇။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။
ဥပါဒါနာ ဟေတူ သမ္ပယုတ္တကာနံ ဥပါဒါနာနံ ဟေတုပစ္စယေန ပစ္စယော။
(မူလံ ကာတဗ္ဗံ။) ဥပါဒါနာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ

ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါဒါနာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၈။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောဥပါဒါနာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ နောဥပါဒါနာ ဟေတု သမ္ပယုတ္တကာနံ ဥပါဒါနာနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) နောဥပါဒါနာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါဒါနာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၁၉။ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဥပါဒါနာ စ နောဥပါဒါနာ စ ဟေတု သမ္ပယုတ္တကာနံ ဥပါဒါနာနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနာ စ နောဥပါဒါနာ စ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနာ စ နောဥပါဒါနာ စ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါဒါနာနဉ္စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၂၀။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပါဒါနေ အာရမ္မ ဥပါဒါနာ ဥပ္ပဇ္ဇန္တိ။ တီဏိ။ (အာရမ္မ ကာတဗ္ဗာ။)

နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္ပံ ကတွာ တံ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိက္ကာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ။ ဖလံ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ နောဥပါဒါနေ ပဟိနေ

ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ၊ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ စက္ခု။ပ။ ဝတ္ထု နောဥပါဒါနေ ခန္ဓေ အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။ စေတောပရိယဉာဏေန နောဥပါဒါနစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။ အာကာသာနဉ္စာယတနံ ဝိညာဏဉ္စာယတနဿ။ပ။ အာကိဉ္စညာယတနံ နေဝသညာနာသညာယတနဿ။ပ။ ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ နောဥပါဒါနာ ခန္ဓာ ဣဒ္ဓိဝိဉာဏဿ၊ စေတောပရိယဉာဏဿ၊ ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မုပဂဉာဏဿ၊ အနာဂတံသညာဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောဥပါဒါနေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ။ပ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ပုဋ္ဌဟိတွာ ဈာနံ။ပ။စက္ခု။ပ။ ဝတ္ထု နောဥပါဒါနေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဗ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (အာရဗ္ဗ ကာတဗ္ဗာ။)

အဓိပတိ

၂၁။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ—ဥပါဒါနေ ဂရံ ကတွာ ဥပါဒါနာ ဥပ္ပဇ္ဇန္တိ။ တီဏိ။ (အာရမ္မဏာဓိပတိယေဝ။)

၂၂။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာဓိပတိ—ဒါနံ ဒတွာ၊ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနာ ပုဋ္ဌဟိတွာ ဈာနံ ဂရံ ကတွာ ပစ္စဝေက္ခတိ။ အဿာဒေတိ အဘိနန္ဒတိ။ အရိယာ မဂ္ဂါ

ပုဋ္ဌဟိတွာ မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ပ။ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု နောဥပါဒါနေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ— နောဥပါဒါနာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ ကတွာ တံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ပုဗ္ဗေ။ပ။ ဈာနာ။ပ။ စက္ခု။ပ။ ဝတ္ထု နောဥပါဒါနေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—နောဥပါဒါနာဓိပတိ သမ္ပယုတ္တကာနံ ဥပါဒါနာနံ အဓိပတိပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာ- ဓိပတိ—ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ။ပ။ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု နောဥပါဒါနေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ။ တံ ဂရုံ ကတွာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—နောဥပါဒါနာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါ- ဒါနာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ အဓိပတိ- ပစ္စယေန ပစ္စယော။ တီဏိ။ အာရမ္မဏာဓိပတိ။ တီဏိ။ (အာရဟန္တာ ကာတဗ္ဗာ၊ အာရမ္မဏာဓိပတိယေဝ။)

အနန္တရာဒိ

၂၃။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပါဒါနာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) ပုရိမာ ပုရိမာ ဥပါဒါနာ ပစ္စိမာနံ ပစ္စိမာနံ နောဥပါဒါနာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ဥပါဒါနံ ပုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) ပုရိမာ ပုရိမာ ဥပါဒါနာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၄။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောဥပါဒါနာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောဥပါဒါနာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောဥပါဒါနာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဥပါဒါနာနံ အနန္တရပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ နောဥပါဒါနာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

၂၅။ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ နောဥပါဒါနာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) အညမညပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) နိဿယပစ္စယေန ပစ္စယော။ (ပစ္စယသဒိသံ။)

ဥပနိဿယ

၂၆။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ ပ။ ။ ပကတူပနိဿယော—ဥပါဒါနာ ဥပါဒါနာနံ ဥပနိဿယပစ္စယေန ပစ္စယော။ တီဏိ။

၂၇။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော— သဒ္ဓိံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ရာဂံ။ပ။
ပတ္တနံ။ ကာယိကံ သုခံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ။ မာနံ ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ ပါဏံ ဟနတိ။ပ။
သံဃံ ဘိန္နတိ။ သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ဖလသမာပတ္တိယာ
ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဥပနိဿယပစ္စယေန
ပစ္စယော။ ပကတူပနိဿယော— သဒ္ဓိံ ဥပနိဿာယ မာနံ ဇေပေတိ။ ဒိဋ္ဌိံ
ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ အဒိန္နံ။ပ။ မုသာ။ပ။ ပိသုဏံ။ပ။
သမ္ပံ။ပ။ သန္တိံ။ပ။ နိဇ္ဈောပံ။ပ။ ဧကာဂါရိကံ။ပ။ ပရိပန္နော။ပ။ ပရဒါရံ။ပ။
ဂါမဃာတံ။ပ။ နိဂမဃာတံ ကရောတိ။ သဒ္ဓါ။ပ။ သေနာသနံ ဥပါဒါနာနံ
ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) သဒ္ဓိံ ဥပနိဿာယ မာနံ
ဇေပေတိ။ ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ သေနာသနံ ဥပနိဿာယ အဒိန္နံ
အာဒိယတိ။ မုသာ။ပ။ ပိသုဏံ။ပ။ သမ္ပံ။ပ။ သန္တိံ။ပ။ နိဇ္ဈောပံ။ပ။ ဧကာ-
ဂါရိကံ။ပ။ ပရိပန္နော။ပ။ ပရဒါရံ။ပ။ ဂါမဃာတံ။ပ။ နိဂမဃာတံ ကရောတိ။
သဒ္ဓါ။ပ။ သေနာသနံ ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဥပနိဿယပစ္စယေန
ပစ္စယော။ (၃)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူ-
ပနိဿယော။ပ။ ။ ပကတူပနိဿယော—တိဏိ။

ပုရေဇာတ

၂၈။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ပုရေဇာတပစ္စယေန
ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—
စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန စက္ခုနာ ရူပံ
ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓိံ သုဏှာတိ။ ရူပါယတနံ စက္ခု-
ဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ။ပ။ ဝတ္ထုပုရေဇာတံ—
စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ ကာယဝိညာဏဿ။ပ။
ဝတ္ထု နောဥပါဒါနာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္မ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဥပါဒါနာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။ ။ အာရမ္မဏပုရေဇာတံ—စက္ခု။ ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္မ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ ဝတ္ထုပုရေဇာတံ—ဝတ္ထု ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၂၉။ ဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁) အာသေဝနပစ္စယေန ပစ္စယော။

ကမ္မ

၃၀။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သဟဇာတာ နောဥပါဒါနာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ ပ။ နာနာက္ခဏိကာ နောဥပါဒါနာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နောဥပါဒါနာ စေတနာ သမ္ပယုတ္တကာနံ ဥပါဒါနာနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ နောဥပါဒါနာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဥပါဒါနာနဉ္စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

ဝိပါကာဒိ

၃၁။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော နောဥပါဒါနော ဧကော ခန္ဓော။ပ။ ဧကံ။

နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ တိဏိ။ (ဧကောယေဝ ကဗဠိကာရော အာဟာရော။) ဣန္ဒြိယပစ္စယေန ပစ္စယော။ တိဏိ။ (ရူပဇီဝိတိန္ဒြိယံ ဧကံယေဝ။) ဈာနပစ္စယေန ပစ္စယော။ တိဏိ။

ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော။ ဥပါဒါနာနိ မဂ္ဂင်္ဂါနိ သမ္ပယုတ္တကာနံ ဥပါဒါနာနံ မဂ္ဂပစ္စယေန ပစ္စယော။ (ဣမိနာ ကာရဏေန နဝ ပဉှာ ကာတဗ္ဗာ။) သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။

ဝိပ္ပယုတ္တ

၃၂။ ဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ ဥပါဒါနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတံ—ပစ္ဆာဇာတာ ဥပါဒါနာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ။ (သံခိတ္တံ။) (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဥပါဒါနာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဥပါဒါနာနံ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၃)

၃၃။ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော နောဥပါဒါနဿ ဓမ္မဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (၁)

အတ္ထိ

၃၄။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
ဒိဋ္ဌုပါဒါနံ ကာမုပါဒါနဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၁)

ဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။
သဟဇာတံ၊ ပစ္ဆာဇာတံ။ ။ သဟဇာတော ဥပါဒါနာ သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဥပါဒါနာ
ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။ ပဋိစ္စသဒိသံ။) (၃)

၃၅။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ။ ဝိတ္တာရေတဗ္ဗံ။) (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟ-
ဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတံ—(သဟဇာတသဒိသံ။) ပုရေဇာတံ—
(ပုရေဇာတသဒိသံ။) (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ
အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။ သဟဇာတ-
သဒိသံ။ သဟဇာတံ ဝိဘဇိတဗ္ဗံ။ ပုရေဇာတသဒိသံ ပုရေဇာတံ။) (၃)

၃၆။ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတံ ဒိဋ္ဌုပါဒါနဉ္စ
သမ္ပယုတ္တကာ စ ခန္ဓာ ကာမုပါဒါနဿ အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။)
သဟဇာတံ ဒိဋ္ဌုပါဒါနဉ္စ ဝတ္ထု စ ကာမုပါဒါနဿ အတ္ထိပစ္စယေန ပစ္စယော။
(စက္ကံ။) (၁)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊
ဣန္ဒြိယံ။ ။ သဟဇာတော နောဥပါဒါနော ဧကော ခန္ဓော စ ဥပါဒါနာ စ
တိက္ကန္တံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ ပ။ ဒွေ
ခန္ဓာ စ။ ပ။ သဟဇာတော ဥပါဒါနာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ

ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတာ ဥပါဒါနာ စ ဝတ္ထု စ
 နောဥပါဒါနာနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒါနာ
 စ သမ္ပယုတ္တကာ စ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန
 ပစ္စယော။ ပစ္ဆာဇာတာ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ကဗဠိကာရော
 အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတာ
 ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ
 အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မာ ဥပါဒါနဿ စ နောဥပါဒါနဿ စ
 ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။သဟဇာတော
 နောဥပါဒါနော ဧကော ခန္ဓော စ ဒိဋ္ဌုပါဒါနဉ္စ တိဏ္ဏန္တံ ခန္ဓာနံ ကာမုပါဒါနဿ
 စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (စက္ကံ။)
 သဟဇာတံ ဒိဋ္ဌုပါဒါနဉ္စ ဝတ္ထု စ ကာမုပါဒါနဿ သမ္ပယုတ္တကာနဉ္စ ခန္ဓာနံ
 အတ္ထိပစ္စယေန ပစ္စယော။ (စက္ကံ။) (၃)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၃၇။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
 သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊ ဥပနိဿယေ
 နဝ၊ ပုရေဇာတေ တီဏိ၊ ပစ္ဆာဇာတေ တီဏိ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊
 ဝိပါကေ ဧကံ၊ အာဟာရေ တီဏိ၊ ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊
 သမ္ပယုတ္တေ နဝ၊ ဝိပုယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊
 အဝိဂတေ နဝ။

အနုလောမံ။

၂-ပစ္စနိယုဒ္ဓါရ

၃၈။ ဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန
 ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၃၉။ နောဥပါဒါနော ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

နောဥပါဒါနော ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၄၀။ ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော နောဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနော စ နောဥပါဒါနော စ ဓမ္မော ဥပါဒါနဿ စ နောဥပါဒါနဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၄၁။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ (သဗ္ဗတ္ထ နဝ။) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၄၂။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ နဝ။ပ။ နအညမညေ တိဏိ၊ နဥပနိဿယေ နဝ၊ (သဗ္ဗတ္ထ နဝ။) နသမ္ပယုတ္တေ တိဏိ၊ နဝိပ္ပယုတ္တေ နဝ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

၄၃။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-မာတိကာ ကာတဗ္ဗာ။) ပ။ အဝိဂတေ နဝ။

ဥပါဒါနဒုကံ နိဋ္ဌိတံ။

၇၀-ဥပါဒါနိယဒုက ၁-ပဋိစ္စဝါရ

၄၄။ ဥပါဒါနိယံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနိယံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (ယထာ လောကီယဒုကံ၊ ဧဝံ ကာတဗ္ဗံ။ နိန္ဒာနာကရဏံ။)

ဥပါဒါနိယဒုကံ နိဋ္ဌိတံ။

၇၁-ဥပါဒါနသမ္ပယုတ္တဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေဘု

၄၅။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ ပဋိစ္စ လောဘော စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ လောဘော စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၆။ ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ ဥပါဒါနဝိပ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ကဋတ္တာ စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ခန္ဓေ ပဋိစ္စ ဝတ္ထု၊ ဝတ္ထု၊ ပဋိစ္စ ခန္ဓာ။ ဧကံ မဟာဘူတံ။ပ။ (၁)

ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၃)

၄၇။ ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၃)

အာရမ္မဏ

၄၈။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဥပါဒါနသမ္ပယုတ္တံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ ပဋိစ္စ လောဘော။ (၂)

ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ လောဘော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၄၉။ ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဥပါဒါနဝိပ္ပယုတ္တံ ဧကံ ခန္ဓံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိသန္ဓိက္ခဏေ။ပ။ ဝတ္ထု ပဋိစ္စ ခန္ဓာ။ (၁)

ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဥပါဒါနသမ္ပယုတ္တံ ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ အာရမ္မဏပစ္စယာ။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတံ ဧကံ ခန္ဓံ လောဘံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၃) (သံခိတ္တံ။)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၀။ ဟေတုယာ နဝ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ နဝ၊ အနန္တရေ ဆ၊ သမနန္တရေ ဆ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ ဆ၊ ပုရေဇာတေ ဆ၊ အာသေဝနေ ဆ၊ ကမ္မေ နဝ၊ ဝိပါကေ ဧကံ၊ အာဟာရေ နဝ၊ (သဗ္ဗတ္ထ နဝ၊) မဂ္ဂေ နဝ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊ နတ္တိယာ ဆ၊ ဝိဂတေ ဆ၊ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ၁-ဝိဘင်္ဂဝါရ

နယောဘု

၅၁။ ဥပါဒါနဝိပွယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ အဟေတုကံ ဥပါဒါနဝိပွယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ အဟေတုကပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ ပဋိစ္စ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (၁)

နအာရမ္မဏာဒိ

၅၂။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

ဥပါဒါနဝိပွယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ဥပါဒါနဝိပွယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တံ လောဘံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္ဓိက္ခဏေ။ပ။ (ယာဝ အသညသတ္တာ။) (၁)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပွယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နအာရမ္မဏပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၁)

နအဓိပတိပစ္စယာ။ နအနန္တရပစ္စယာ။ နသမနန္တရပစ္စယာ။ နဥပနိဿယ-ပစ္စယာ။

နပုရေဇာဘာဒိ

၅၃။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ ဥပါဒါနသမ္ပယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နပုရေ-ဇာတပစ္စယာ။ အရူပေ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ ခန္ဓေ ပဋိစ္စ လောဘော။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပဿယုတ္တော စ
မေဃာ ဥပ္ပဇ္ဇန္တိ နပုရေဇာတပစ္စယာ။ အရူပေ ဒိဋ္ဌိဂတဝိပဿယုတ္တလောဘသဟဂတံ
ဧကံ ခန္တံ ပဋိစ္စ တယော ခန္တာ လောဘော စ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

၅၄။ ဥပါဒါနဝိပဿယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပဿယုတ္တော မေဃာ ဥပ္ပဇ္ဇတိ
နပုရေဇာတပစ္စယာ။ အရူပေ ဥပါဒါနဝိပဿယုတ္တံ ဧကံ ခန္တံ ပဋိစ္စ တယော
ခန္တာ။ပ။ ဒွေ ခန္ဓေ။ပ။ ဥပါဒါနဝိပဿယုတ္တေ ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။
ဒိဋ္ဌိဂတဝိပဿယုတ္တံ လောဘံ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ပဋိသန္နိက္ခဏေ။ပ။ (ယာဝ
အသညသတ္တာ။) (၁)

ဥပါဒါနဝိပဿယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော မေဃာ ဥပ္ပဇ္ဇတိ နပုရေ-
ဇာတပစ္စယာ။ အရူပေ ဒိဋ္ဌိဂတဝိပဿယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ
ခန္တာ။ (၂)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပဿယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော
မေဃာ ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ အရူပေ ဒိဋ္ဌိဂတဝိပဿယုတ္တလောဘသဟဂတံ
ဧကံ ခန္တဉ္စ လောဘဉ္စ ပဋိစ္စ တယော ခန္တာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပဿယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပဿယုတ္တော
မေဃာ ဥပ္ပဇ္ဇတိ နပုရေဇာတပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ
စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပဿယုတ္တလောဘသဟဂတေ ခန္ဓေ စ
လောဘဉ္စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

နပစ္ဆာဇာတပစ္စယာ။ နအာသေဝနပစ္စယာ။

နကမ္မ

၅၅။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော မေဃာ ဥပ္ပဇ္ဇတိ
နကမ္မပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁)

ဥပါဒါနဝိပဿယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပဿယုတ္တော မေဃာ ဥပ္ပဇ္ဇတိ နကမ္မ-
ပစ္စယာ။ ဥပါဒါနဝိပဿယုတ္တေ ခန္ဓေ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ ဗာဟိရံ။
အာဟာရသမုဋ္ဌာနံ။ ဥတုသမုဋ္ဌာနံ။ပ။ (၁)

ဥပါဒါနဝိပဿယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော မေဃာ ဥပ္ပဇ္ဇတိ နကမ္မ-
ပစ္စယာ။ ဒိဋ္ဌိဂတဝိပဿယုတ္တံ လောဘံ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၂)

ဥပါဒါနသမ္ပယုတ္တံ ဥပါဒါနဝိပွယုတ္တံ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နကမ္မပစ္စယာ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ပဋိစ္စ သမ္ပယုတ္တကာ စေတနာ။ (၁) (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

သုဒ္ဓိ

၅၆။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ သတ္တံ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပွယုတ္တေ သ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဣတရေ ဒွေ ဂဏနာပိ ကာတဗ္ဗာ။ သဟဇာတဝါရော ပဋိစ္စဝါရသဒိသော။)

၇၁-ဥပါဒါနသမ္ပယုတ္တဒုက ၃-ပစ္စယဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၅၇။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ ပစ္စယာ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ တီဏိ။ (ပဋိစ္စသဒိသံ။)

ဥပါဒါနဝိပွယုတ္တံ ဓမ္မံ ပစ္စယာ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ ဥပါဒါနဝိပွယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ။ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာ-ဘူတာ။) ဝတ္ထု ပစ္စယာ ဥပါဒါနဝိပွယုတ္တာ ခန္ဓာ။ ဝတ္ထု ပစ္စယာ ဒိဋ္ဌိဂတ-ဝိပွယုတ္တော လောဘော။ (၁)

ဥပါဒါနဝိပွယုတ္တံ ဓမ္မံ ပစ္စယာ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတု-ပစ္စယာ။ ဝတ္ထု ပစ္စယာ ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ။ ဒိဋ္ဌိဂတဝိပွယုတ္တံ လောဘံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဥပါဒါနိဝိပွယုတ္တံ ဓမ္မံ ပစ္စယာ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပွယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဝတ္ထု ပစ္စယာ ဥပါဒါနသမ္ပယုတ္တကာ ခန္ဓာ။ မဟာဘူတေ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တံ လောဘံ ပစ္စယာ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ဝတ္ထု ပစ္စယာ ဒိဋ္ဌိဂတဝိပွယုတ္တ-
လောဘသဟဂတာ ခန္ဓာ စ လောဘော စ။ (၃)

၅၈။ ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနိဝိပွယုတ္တဉ္စ ဓမ္မံ ပစ္စယာ ဥပါဒါန-
သမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တံ ဧကံ ခန္ဓဉ္စ
ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘ-
သဟဂတံ ဧကံ ခန္ဓဉ္စ လောဘဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနိဝိပွယုတ္တဉ္စ ဓမ္မံ ပစ္စယာ ဥပါဒါနိဝိပွယုတ္တော
ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ စ မဟာဘူတေ စ
ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ ခန္ဓေ စ
လောဘဉ္စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတေ
ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ လောဘော။ (၂)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနိဝိပွယုတ္တဉ္စ ဓမ္မံ ပစ္စယာ ဥပါဒါနသမ္ပယုတ္တော စ
ဥပါဒါနိဝိပွယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တံ ဧကံ
ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဥပါဒါနသမ္ပယုတ္တေ
ခန္ဓေ စ မဟာဘူတေ စ ပစ္စယာ စိတ္တသမုဋ္ဌာနံ ရူပံ။ ဒိဋ္ဌိဂတဝိပွယုတ္တလောဘ-
သဟဂတံ ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ ပစ္စယာ တယော ခန္ဓာ လောဘော စ။ပ။
ဒွေ ခန္ဓေ စ။ပ။ (၃) (သံခိတ္တံ။ အာရမ္မဏပစ္စယမှိ ပဉ္စ ဝိညာဏာ ကာတဗ္ဗာ။)

ခ-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

၅၉။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊
(သဗ္ဗတ္ထ နဝ၊) ဝိပါကေ ဧကံ။ပ။ အဝိဂတေ နဝ။

၂-ပစ္စယပစ္စနိယ ခ-ဝိဘင်္ဂဝါရ

နဟေတု

၆၀။ ဥပါဒါနိဝိပွယုတ္တံ ဓမ္မံ ပစ္စယာ ဥပါဒါနိဝိပွယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ
နဟေတုပစ္စယာ။ အဟေတုကံ ဥပါဒါနိဝိပွယုတ္တံ ဧကံ ခန္ဓံ ပစ္စယာ။ပ။ (ယာဝ

အသညသတ္တာ။) စက္ခာယတနံ ပစ္စယာ စက္ခုရိညာဏံ။ပ။ ကာယာယတနံ ပစ္စယာ ကာယဝိညာဏံ။ပ။ ဝတ္ထု ပစ္စယာ အဟေတုကာ ဥပါဒါနဝိပ္ပယုတ္တာ ခန္ဓာ။ ဝိစိကိစ္ဆာသဟဂတေ ဥဒ္ဓစ္စသဟဂတေ ခန္ဓေ စ ဝတ္ထုဉ္စ ပစ္စယာ ဝိစိကိစ္ဆာသဟဂတော ဥဒ္ဓစ္စသဟဂတော မောဟော။ (သံခိတ္တံ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၆၁။ နဟေတုယာ ဧကံ၊ နအာရမ္မဏေ တီဏိ၊ နအဓိပတိယာ နဝ၊ နအနန္တရေ တီဏိ၊ နသမနန္တရေ တီဏိ၊ နအညမညေ တီဏိ၊ နဥပနိဿယေ တီဏိ၊ နပုရေဇာတေ သတ္တ၊ နပစ္စာဇာတေ နဝ၊ နအာသေဝနေ နဝ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ နဝ၊ နအာဟာရေ ဧကံ၊ နက္ခန္ဓိယေ ဧကံ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နသမ္ပယုတ္တေ တီဏိ၊ နဝိပ္ပယုတ္တေ ဆ၊ နောနတ္ထိယာ တီဏိ၊ နောဝိဂတေ တီဏိ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ နိဿယဝါရောပိ ကာတဗ္ဗော။)

၇၁-ဥပါဒါနသမ္ပယုတ္တဒုက ၅-သံသဋ္ဌဝါရ

၁-ပစ္စယာနုလောမာဒိ

၆၂။ ဥပါဒါနသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနသမ္ပယုတ္တံ ဧကံ ခန္ဓံ သံသဋ္ဌာ။ တီဏိ။

ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ပဋိစ္စသဒ္ဓိသံ။ အရူပံယေဝ ကာတဗ္ဗံ။)

ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ပဋိစ္စသဒ္ဓိသံ။ အရူပံယေဝ ကာတဗ္ဗံ။)

ဥပါဒါနသမ္ပယုတ္တဉ္စ ဥပါဒါနဝိပ္ပယုတ္တဉ္စ ဓမ္မံ သံသဋ္ဌော ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ (ပဋိစ္စသဒ္ဓိသံ။ အရူပံယေဝ ကာတဗ္ဗံ။)

ဟေတုယာ ဆ၊ အာရမ္မဏေ ဆ၊ အဓိပတိယာ ဆ၊ (သဗ္ဗတ္ထ ဆ၊) ဝိပါကေ ဧကံ။ပ။ အဝိဂတေ ဆ။

အနုလောမံ။

ဥပါဒါနဝိပ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပ္ပဇ္ဇတိ နဟေတုပစ္စယာ။ (သံခိတ္တံ။)

နဟေတုယာ ဧကံ၊ နအဓိပတိယာ ဆ၊ နပုရေဇာတေ ဆ၊ နပစ္ဆာဇာတေ ဆ၊ နအာသေဝနေ ဆ၊ နကမ္မေ စတ္တာရိ၊ နဝိပါကေ ဆ၊ နဈာနေ ဧကံ၊ နမဂ္ဂေ ဧကံ၊ နဝိပ္ပယုတ္တေ ဆ။

ပစ္စနိယံ။

(ဧဝံ ဣတရေ ဒွေ ဂဏနာပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗော။)

၇၁-ဥပါဒါနသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

၁-ပစ္စယာနုလောမ ၁-ဝိဘင်္ဂိဝါရ

ဟေတု

၆၃။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ဥပါဒါနသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
ဟေတုပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန
ပစ္စယော။ ဥပါဒါနသမ္ပယုတ္တာ ဟေတု စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ဟေတု ဒိဋ္ဌိဂတဝိပ္ပယုတ္တ-
လောဘဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ
ကာတဗ္ဗံ။) ဥပါဒါနသမ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ
ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ဟေတု
သမ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု-
ပစ္စယေန ပစ္စယော။ (၃)

၆၄။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ ဟေတု-
ပစ္စယေန ပစ္စယော။ ဥပါဒါနဝိပ္ပယုတ္တာ ဟေတု သမ္ပယုတ္တကာနံ ခန္ဓာနံ
စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တော
လောဘော စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ပဋိ-
သန္တိက္ခဏေ။ပ။ (မူလံ ကာတဗ္ဗံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော သမ္ပယုတ္တ-
ကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တော

လောဘော သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

၆၅။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော မောဟော စ လောဘော စ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော မောဟော စ လောဘော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတော မောဟော စ လောဘော စ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)

အာရမ္မဏ

၆၆။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ ဥပါဒါနဝိပ္ပယုတ္တာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ အာရဟ္တ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

၆၇။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ သီလံ။ပ။ ဥပေါသထကမ္မံ။ပ။ ပုဗ္ဗေ သုစိဏ္ဏာနိ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟ္တ ဒိဋ္ဌိဂတဝိပ္ပယုတ္တော ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ။ ဈာနေ ပရိဟိနေ ဝိပ္ပဋိသာရိဿ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ၊ ဖလံ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ၊ ဖလဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ အရိယာ ဥပါဒါနဝိပ္ပယုတ္တေ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ ကိလေသေ။ပ။ စက္ခု။ပ။ ဝတ္ထု ဥပါဒါနဝိပ္ပယုတ္တ

ခန္ဓေ စ လောဘဉ္စ အနိစ္စတော။ပ။ ဝိပဿတိ၊ အဿာဒေတိ အဘိနန္ဒတိ၊
 တံ အာရဟန္တ ခိဋ္ဌိဂတဝိပဿယုတ္တော ရာဂေါ။ပ။ ဝိစိကိစ္ဆာ။ပ။ ဥဒ္ဓစ္စံ။ပ။
 ဒေါမနဿံ ဥပ္ပဇ္ဇတိ။ပ။ (သဗ္ဗံ ပရိပုဏ္ဏံ။) ဒိဗ္ဗေန စက္ခုနာ။ (ယာဝ ကာယ-
 ဝိညာဏံ။) ဥပါဒါနဝိပဿယုတ္တာ ခန္ဓာ ဣဒ္ဓိဝိဗ္ဗေဏဿ၊ စေတောပရိယဉာဏဿ၊
 ပုဗ္ဗေနိဝါသာနဿတိဉာဏဿ၊ ယထာကမ္မူပဂဉာဏဿ၊ အနာဂတံသဉာ-
 ဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနဝိပဿယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
 ပစ္စယေန ပစ္စယော။ ဒါနံ။ပ။ ဈာနံ။ပ။ စက္ခု။ပ။ ဝတ္ထု ဥပါဒါနဝိပဿယုတ္တေ
 ခန္ဓေ စ လောဘဉ္စ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဟန္တ ရာဂေါ ဥပ္ပဇ္ဇတိ။
 ခိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

ဥပါဒါနဝိပဿယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပဿယုတ္တဿ
 စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခု။ပ။ ဝတ္ထု ဥပါဒါန-
 ဝိပဿယုတ္တေ ခန္ဓေ စ လောဘဉ္စ အာရဟန္တ ခိဋ္ဌိဂတဝိပဿယုတ္တလောဘသဟဂတာ
 ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

၆၈။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပဿယုတ္တော စ ဓမ္မော ဥပါဒါန-
 သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ခိဋ္ဌိဂတဝိပဿယုတ္တလောဘ-
 သဟဂတေ ခန္ဓေ စ လောဘဉ္စ အာရဟန္တ ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။
 (မူလံ ကာတဗ္ဗံ။) ခိဋ္ဌိဂတဝိပဿယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ
 အာရဟန္တ ဥပါဒါနဝိပဿယုတ္တာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။)
 ခိဋ္ဌိဂတဝိပဿယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ အာရဟန္တ ခိဋ္ဌိဂတ-
 ဝိပဿယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

အဓိပတိ

၆၉။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိ-
 ပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။အာရမ္မဏာ-
 ဓိပတိ—ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ
 ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—ဥပါဒါနသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ

အဓိပတိပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—ဥပါဒါနသမ္ပယုတ္တာဓိပတိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာဓိပတိ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဥပါဒါနသမ္ပယုတ္တေ ခန္ဓေ ဂရုံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—ဥပါဒါနသမ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၃)

၇၀။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ ပ။ သီလံ။ ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ ပ။ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ။ ပ။ ဖလဿ အဓိပတိပစ္စယေန ပစ္စယော။ စက္ခု။ ပ။ ဝတ္ထု ဥပါဒါနဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော ရာဂေါ ဥပ္ပဇ္ဇတိ။ သဟဇာတာဓိပတိ—ဥပါဒါနဝိပ္ပယုတ္တာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ ပ။ ဈာနံ။ ပ။ စက္ခု။ ပ။ ဝတ္ထု ဥပါဒါနဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (၂)

ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အာရမ္မဏာဓိပတိ—စက္ခု။ ပ။ ဝတ္ထု ဥပါဒါနဝိပ္ပယုတ္တေ ခန္ဓေ စ လောဘဉ္စ ဂရုံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

၇၁။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မာ ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ ။ အာရမ္မဏာဓိပတိ—
ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ကာတဗ္ဗံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ဥပ္ပဇ္ဇတိ။ (မူလံ ကာတဗ္ဗံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတေ ခန္ဓေ စ လောဘဉ္စ ဂရံ ကတွာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ (၃)

အနန္တရ

၇၂။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ ပစ္စိမဿ ပစ္စိမဿ ဒိဋ္ဌိဂတဝိပ္ပယုတ္တဿ လောဘဿ အနန္တရပစ္စယေန ပစ္စယော။ ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၃။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ပစ္စိမဿ ပစ္စိမဿ ဒိဋ္ဌိဂတဝိပ္ပယုတ္တဿ လောဘဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမော ပုရိမော ဥပါဒါနဝိပ္ပယုတ္တာ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနဝိပ္ပယုတ္တာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ အနုလောမံ ဂေါတြဘုဿ။ ပ။ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ အာဝဇ္ဇနာ ဥပါဒါနသမ္ပယုတ္တကာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမော ပုရိမော ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ အနန္တရပစ္စယေန ပစ္စယော။

အာဝဇ္ဇနာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

၇၄။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ပစ္စိမဿ ပစ္စိမဿ ဒိဋ္ဌိဂတဝိပ္ပယုတ္တဿ လောဘဿ အနန္တရပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဝုဋ္ဌာနဿ အနန္တရပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ပုရိမာ ပုရိမာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ပစ္စိမာနံ ပစ္စိမာနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ အနန္တရပစ္စယေန ပစ္စယော။ (၃)

သမနန္တရာဒိ

၇၅။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) နဝ။ အညမညပစ္စယေန ပစ္စယော။ (ပဋိစ္စသဒိသံ။) ဆ။ နိဿယပစ္စယေန ပစ္စယော။ (ပစ္စယဝါရသဒိသံ။) နဝ။

ဥပနိဿယ

၇၆။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဥပါဒါနသမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဥပါဒါနဝိပ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (မူလံ ကာတဗ္ဗံ။) ဥပါဒါနသမ္ပယုတ္တာ ခန္ဓာ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၇၇။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပ-
နိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။
သမာပတ္တိံ ဥပ္ပါဒေတိ၊ မာနံ ဇေယျေတိ။ သီလံ။ပ။ ပညံ။ ဥပါဒါနဝိပ္ပယုတ္တံ ရာဂံ။
မာနံ။ ပတ္တနံ။ပ။ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ။ပ။ သံဃံ ဘိန္ဒတိ။
သဒ္ဓါ။ပ။ သေနာသနံ သဒ္ဓါယ။ပ။ ပညာယ ဥပါဒါနဝိပ္ပယုတ္တဿ ရာဂဿ။
မာနဿ။ ပတ္တနာယ။ ကာယိကဿ သုခဿ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (တိဏိ ဥပနိဿယာ။) သဒ္ဓံ ဥပနိဿာယ မာနံ ဇေယျေတိ။
ဒိဋ္ဌိံ ဂဏှာတိ။ သီလံ။ပ။ ပညံ။ ဥပါဒါနဝိပ္ပယုတ္တံ ရာဂံ။ မာနံ။ ပတ္တနံ။
သေနာသနံ ဥပနိဿာယ အဒိန္နံ။ပ။ မုသာ။ပ။ ပိသုဏ်။ပ။ သမ္ပံ။ပ။ သန္တိံ။ပ။
နိဇ္ဈောပံ။ပ။ ဧကာဂါရိကံ။ပ။ ပရိပန္နော။ပ။ ပရဒါရံ။ပ။ ဂါမဃာတံ။ပ။
နိဂမဃာတံ ကရေတိ။ သဒ္ဓါ။ပ။ သေနာသနံ ဥပါဒါနသမ္ပယုတ္တဿ ရာဂဿ။
မောဟဿ။ မာနဿ။ ဒိဋ္ဌိယာ။ ပတ္တနာယ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပ္ပယုတ္တဿ
စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ အာရမ္မဏူပနိဿယော၊ အနန္တရူပ-
နိဿယော၊ ပကတူပနိဿယော။ပ။ ။ ပကတူပနိဿယော—သဒ္ဓံ ဥပနိဿာယ
မာနံ ဇေယျေတိ။ သီလံ။ပ။ ပညံ။ ဥပါဒါနဝိပ္ပယုတ္တံ ရာဂံ။ပ။ သေနာသနံ
ဥပနိဿာယ အဒိန္နံ အာဒိယတိ။ပ။ ဂါမဃာတံ ကရေတိ။ နိဂမဃာတံ
ကရေတိ။ သဒ္ဓါ။ပ။ သေနာသနံ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ
လောဘဿ စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၇၈။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပ္ပယုတ္တော စ ဓမ္မော ဥပါဒါန-
သမ္ပယုတ္တဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘ-
သဟဂတာ ခန္ဓာ စ လောဘော စ ဥပါဒါနသမ္ပယုတ္တကာနံ ခန္ဓာနံ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ
ခန္ဓာ စ လောဘော စ ဥပါဒါနဝိပ္ပယုတ္တာနံ ခန္ဓာနံ လောဘဿ စ ဥပနိဿယ-
ပစ္စယေန ပစ္စယော။ (မူလံ ကာတမ္ပံ။) ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ
ခန္ဓာ စ လောဘော စ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ
စ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

ပုရေဇာတ

၇၉။ ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပါဒါနဝိပွယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏ-
ပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အနိစ္စတော။ပ။ ဒေါမနဿ ဥပ္ပဇ္ဇတိ။ ဒိဗ္ဗေန
စက္ခုနာ ရူပံ ပဿတိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ သုဏာတိ။
ရူပါယတနံ စက္ခုဝိညာဏဿ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ ဝတ္ထုပုရေဇာတ်—
စက္ခာယတနံ စက္ခုဝိညာဏဿ။ပ။ ကာယာယတနံ။ပ။ ဝတ္ထု ဥပါဒါန-
ဝိပွယုတ္တာနံ ခန္ဓာနံ လောဘဿ စ ပုရေဇာတပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ပုရေဇာတ-
ပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထုပုရေဇာတ်။ ။ အာရမ္မဏ-
ပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရမ္မ ရာဂေါ
ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝတ္ထုပုရေဇာတ်—ဝတ္ထု ဥပါဒါနသမ္ပယုတ္တကာနံ ခန္ဓာနံ
ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပွယုတ္တဿ
စ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ အာရမ္မဏပုရေဇာတ်၊ ဝတ္ထု-
ပုရေဇာတ်။ ။ အာရမ္မဏပုရေဇာတ်—စက္ခု။ပ။ ဝတ္ထု အာရမ္မ ဒိဋ္ဌိဂတ-
ဝိပွယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ဥပ္ပဇ္ဇန္တိ။ ဝတ္ထု-
ပုရေဇာတ်—ဝတ္ထု ဒိဋ္ဌိဂတဝိပွယုတ္တလောဘသဟဂတာနံ ခန္ဓာနံ လောဘဿ
စ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

ပစ္ဆာဇာတာသေဝန

၈၀။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပွယုတ္တဿ ဓမ္မဿ
ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

ဥပါဒါနဝိပွယုတ္တော ဓမ္မော ဥပါဒါနဝိပွယုတ္တဿ ဓမ္မဿ ပစ္ဆာဇာတ-
ပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပွယုတ္တော စ ဓမ္မော ဥပါဒါနဝိပွယုတ္တဿ
ဓမ္မဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (သံခိတ္တံ။) (၁) အာသေဝနပစ္စယေန
ပစ္စယော။

ကမ္မဝိပါက

၈၁။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ဥပါဒါနသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သမာဇာတာ ဥပါဒါနသမ္ပယုတ္တာ စေတနာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ စေတနာ လောဘဿ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ နာနာက္ခဏိကာ ဥပါဒါနသမ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပ္ပယုတ္တဿ စ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ ဥပါဒါနသမ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တလောဘသဟဂတာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ လောဘဿ စ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၃)

၈၂။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။ သဟဇာတာ၊ နာနာက္ခဏိကာ။ ။ သမာဇာတာ ဥပါဒါနဝိပ္ပယုတ္တာ စေတနာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ ပဋိသန္ဓိက္ခဏေ။ပ။ နာနာက္ခဏိကာ ဥပါဒါနဝိပ္ပယုတ္တာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော။ ဝိပါကော ဥပါဒါနဝိပ္ပယုတ္တော ဧကော။ပ။ ဧကံ။

အာဟာရာဒိ

၈၃။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ ဈာနပစ္စယေန ပစ္စယော။ မဂ္ဂပစ္စယေန ပစ္စယော။ (ဣမေသု စတူသုပိ ယထာ ကမ္မပစ္စယေ ဒိဋ္ဌိဂတဝိပ္ပယုတ္တော လောဘော ဒဿိတော၊ ဧဝံ ဒဿေတဗ္ဗော။ စတ္တာရိ စတ္တာရိ ပဉ္စ။) သမ္ပယုတ္တပစ္စယေန ပစ္စယော။ ဆ။

ဝိပဿနာ

၈၄။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပဿနာယ ဓမ္မဿ ဝိပဿနာ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) (၁)

ဥပါဒါနဝိပဿနာယ ဓမ္မော ဥပါဒါနဝိပဿနာယ ဓမ္မဿ ဝိပဿနာပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) (၁)

ဥပါဒါနဝိပဿနာယ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ ဝိပဿနာပစ္စယေန
ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဥပါဒါနသမ္ပယုတ္တကာနံ ခန္ဓာနံ ဝိပဿနာပစ္စယေန
ပစ္စယော။ (၂)

ဥပါဒါနဝိပဿနာယ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပဿနာယ စ
ဓမ္မဿ ဝိပဿနာပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု ဒိဋ္ဌိဂတဝိပဿနာ-
လောဘသဟဂတာနံ ခန္ဓာနံ လောဘဿ စ ဝိပဿနာပစ္စယေန ပစ္စယော။ (၃)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနဝိပဿနာယ စ ဓမ္မော ဥပါဒါနဝိပဿနာယ
ဓမ္မဿ ဝိပဿနာပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ ။ သဟဇာတံ
ဒိဋ္ဌိဂတဝိပဿနာလောဘသဟဂတာ ခန္ဓာ စ လောဘော စ စိတ္တသမုဋ္ဌာနာနံ
ရူပါနံ ဝိပဿနာပစ္စယေန ပစ္စယော။ ပစ္စာဇာတံ—။ပ။ (၁)

အတ္ထိအာဒိ

၈၅။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ ဇကံ။ (ပဋိစ္စသဒ္ဓိသံ။) (၁)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပဿနာယ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပစ္စာဇာတံ။ (သံခိတ္တံ။) (၂)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပဿနာယ စ
ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋိစ္စသဒ္ဓိသံ။) (၃)

၈၆။ ဥပါဒါနဝိပဿနာယ ဓမ္မော ဥပါဒါနဝိပဿနာယ ဓမ္မဿ အတ္ထိ-
ပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္စာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။
(သံခိတ္တံ။) (၁)

ဥပါဒါနဝိပဿနာယ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန
ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (သံခိတ္တံ။) (၂)

ဥပါဒါနိဝိပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနိဝိပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ (ဣမေသု သဟဇာတံ သဟဇာတသဒိသံ၊ ပုရေဇာတံ ပုရေဇာတသဒိသံ။) (၃)

၈၇။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဥပါဒါနသမ္ပယုတ္တော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတော ဧကော ခန္ဓော စ လောဘော စ တိဏ္ဍနံ ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၁)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပယုတ္တော စ ဓမ္မော ဥပါဒါနိဝိပယုတ္တဿ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတံ၊ အာဟာရံ၊ ဣန္ဒြိယံ။ ။ သဟဇာတော ဥပါဒါနသမ္ပယုတ္တော ခန္ဓာ စ မဟာဘူတာ စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတာ ခန္ဓာ စ ဝတ္ထု စ လောဘဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ပုရေဇာတဿ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ကမ္မဋ္ဌိကာဇရာ အာဟာရော စ ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ ပစ္ဆာဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတာ ခန္ဓာ စ လောဘော စ ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနိဝိပယုတ္တဿ စ ဓမ္မဿ အတ္ထိပစ္စယေန ပစ္စယော။ သဟဇာတံ၊ ပုရေဇာတံ။ ။ သဟဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတော ဧကော ခန္ဓော စ လောဘော စ တိဏ္ဍနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ သဟဇာတော ဒိဋ္ဌိဂတဝိပယုတ္တလောဘသဟဂတော ဧကော ခန္ဓော စ ဝတ္ထု စ တိဏ္ဍနံ ခန္ဓာနံ လောဘဿ စ အတ္ထိပစ္စယေန ပစ္စယော။ပ။ ဒွေ ခန္ဓာ စ။ပ။ (၃)

နတ္ထိပစ္စယေန ပစ္စယော။ ဝိဂတပစ္စယေန ပစ္စယော။ အဝိဂတပစ္စယေန ပစ္စယော။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၈၈။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ ဆ၊ နိဿယေ နဝ၊ ဥပနိဿယေ နဝ၊ ပုရေဇာတေ တိဏိ၊ ပစ္ဆာဇာတေ တိဏိ၊ အာသေဝနေ နဝ၊ ကမ္မေ စတ္တာရိ၊ ဝိပါကေ ဇကံ၊ အာဟာရေ စတ္တာရိ၊ ဣန္ဒြိယေ စတ္တာရိ၊ ဈာနေ စတ္တာရိ၊ မဂ္ဂေ စတ္တာရိ၊ သမ္ပယုတ္တေ ဆ၊ ဝိပ္ပယုတ္တေ ပဉ္စ၊ အတ္ထိယာ နဝ၊ နတ္ထိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

၂-ပစ္စနိယုဒ္ဓါရ

၈၉။ ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယ-ပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနသမ္ပယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနဝိပ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၉၀။ ဥပါဒါနဝိပ္ပယုတ္တော ဓမ္မော ဥပါဒါနဝိပ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ ကမ္မပစ္စယေန ပစ္စယော။ အာဟာရပစ္စယေန ပစ္စယော။ ဣန္ဒြိယပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနိဝိပွယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏ-
ပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန
ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနိဝိပွယုတ္တော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနိဝိပွယုတ္တဿ
စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပုရေဇာတပစ္စယေန ပစ္စယော။ (၃)

၉၁။ ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပွယုတ္တော စ ဓမ္မော ဥပါဒါန-
သမ္ပယုတ္တဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန
ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပွယုတ္တော စ ဓမ္မော ဥပါဒါနိဝိပွယုတ္တဿ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနသမ္ပယုတ္တော စ ဥပါဒါနိဝိပွယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ
စ ဥပါဒါနိဝိပွယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၃)

၂-ပစ္စယပစ္စနီယ ၂-သင်္ချာဝါရ

၉၂။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊
(သဗ္ဗတ္ထ နဝ။) နောအဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနီယ

၉၃။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
နဝ၊ နသမနန္တရေ နဝ၊ နအညမညေ တိဏိ၊ နဥပနိဿယေ နဝ၊ (သဗ္ဗတ္ထ နဝ။)
နသမ္ပယုတ္တေ တိဏိ၊ နိဝိပွယုတ္တေ ဆ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၄-ပစ္စယပစ္စနီယာနုလောမ

၉၄။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ (အနုလောမ-
မာတိကာ။) ပ။ အဝိဂတေ နဝ။

ဥပါဒါနသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

ဟောဘု

၉၅။ ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌုပါဒါနံ ပဋိစ္စ ကာမုပါဒါနံ။ ကာမုပါဒါနံ ပဋိစ္စ ဒိဋ္ဌုပါဒါနံ။ (စက္ကံ။) (၁)

ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော စေ နော စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနော ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (၂)

ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ ဥပါဒါနိယော စေ နော စ ဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒိဋ္ဌုပါဒါနံ ပဋိစ္စ ကာမုပါဒါနံ သမ္ပယုတ္တကာ စ ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ (စက္ကံ။) (၃)

၉၆။ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနိယော စေ နော စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ ပဋိသန္ဓိက္ခဏေ။ ပ။ (ယာဝ အဇ္ဈတ္တိကာ မဟာဘူတာ။) (၁)

ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနိယော စေ နော စ ဥပါဒါနော ခန္ဓေ ပဋိစ္စ ဥပါဒါနာ။ (၂)

ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ ဥပါဒါနိယော စေ နော စ ဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ ဥပါဒါနာ စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ ပ။ ဒွေ ခန္ဓေ။ ပ။ (၃)

၉၇။ ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေ ဥပါဒါနိယော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌုပါဒါနဉ္စ သမ္ပယုတ္တကေ စ ခန္ဓေ ပဋိစ္စ ကာမုပါဒါနံ။ (စက္ကံ။) (၁)

ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ
ဥပါဒါနိယော စေ နော စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။
ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဧကံ ခန္ဓဉ္စ ဥပါဒါနေ စ ပဋိစ္စ တယော ခန္ဓာ
စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ စ။ပ။ ဥပါဒါနေ စ မဟာဘူတေ စ ပဋိစ္စ
စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနဉ္စ ဓမ္မံ ပဋိစ္စ
ဥပါဒါနော စေ ဥပါဒါနိယော စ ဥပါဒါနိယော စေ နော စ ဥပါဒါနော
စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ ဧကံ ခန္ဓဉ္စ
ဒိဋ္ဌုပါဒါနဉ္စ ပဋိစ္စ တယော ခန္ဓာ ကာမုပါဒါနဉ္စ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ
ခန္ဓေ စ။ပ။ (စက္ကံ။) (၃)

(ယထာ ဥပါဒါနဒုကံ။ ဧဝံ ပဋိစ္စဝါရောပိ သဟဇာတဝါရောပိ ပစ္စယ-
ဝါရောပိ နိဿယဝါရောပိ သံသဋ္ဌဝါရောပိ သမ္ပယုတ္တဝါရောပိ ကာတဗ္ဗာ။
နိန္နာနာကရဏာ၊ အာမသနံ နာနာကရဏံ။)

၇၂-ဥပါဒါနဥပါဒါနိယဒုက ၇-ပဉ္စာဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂဝါရ

ဟေတု

၉၈။ ဥပါဒါနော စေ ဥပါဒါနိယော စ ဓမ္မော ဥပါဒါနဿ စေ ဥပါဒါ-
နိယဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဥပါဒါနာ စေ ဥပါဒါနိယာ စ
ဟေတူ သမ္ပယုတ္တကာနံ ဥပါဒါနာနံ ဟေတုပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနော စေ ဥပါဒါနိယော စ ဓမ္မော ဥပါဒါနိယဿ စေ နော စ
ဥပါဒါနဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဥပါဒါနာ စေ ဥပါဒါနိယာ စ
ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။ (ဥပါဒါနဒုကသဒိသာ၊ နိန္နာနာ။ နဝ ပဉ္စာ။)

အာရမ္မဏ

၉၉။ ဥပါဒါနော စေဝ ဥပါဒါနိယော စ ဓမ္မော ဥပါဒါနဿ စေဝ ဥပါဒါနိယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပါဒါနေ အာရမ္ဘ ဥပါဒါနာ ဥပ္ပဇ္ဇန္တိ။ တီဏိ။

ဥပါဒါနိယော စေဝ နော စ ဥပါဒါနော ဓမ္မော ဥပါဒါနိယဿ စေဝ နော စ ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဒါနံ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္တတိ၊ တံ အာရမ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဝိစိကိစ္ဆာ။ ဥဒ္ဒစ္စံ။ ဒေါမနဿံ ဥပ္ပဇ္ဇတိ။ အရိယာ ဂေါတြာသုံ ပစ္စဝေက္ခန္တိ၊ ဝေါဒါနံ ပစ္စဝေက္ခန္တိ။ ပဟိနေ ကိလေသေ။ပ။ ဝိက္ခမ္ဘိတေ ကိလေသေ။ပ။ ပုဗ္ဗေ သမုဒါစိဏ္ဏေ။ပ။ စက္ခု။ပ။ ဝတ္ထု။ပ။ (သံခိတ္တံ။) အနာဂတံသညဏဿ၊ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနိယော စေဝ နော စ ဥပါဒါနော ဓမ္မော ဥပါဒါနဿ စေဝ ဥပါဒါနိယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ (သံခိတ္တံ။ ဣတရေ ဒွေ ဥပါဒါနဒုကသဒိသာ။) (၃)

ဥပါဒါနော စေဝ ဥပါဒါနိယော စ ဥပါဒါနိယော စေဝ နော စ ဥပါဒါနော စ ဓမ္မော ဥပါဒါနဿ စေဝ ဥပါဒါနိယဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ တီဏိ။ (ဟေဋ္ဌာ အဓိပတိ။ တီဏိ။ ဥပါဒါနဒုကသဒိသာ။)

အဓိပတိ

၁၀၀။ ဥပါဒါနိယော စေဝ နော စ ဥပါဒါနော ဓမ္မော ဥပါဒါနိယဿ စေဝ နော စ ဥပါဒါနဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ ။ အာရမ္မဏာဓိပတိ—ဒါနံ။ပ။ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ဂရုံ ကတွာ ပစ္စဝေက္ခတိ၊ အဿာဒေတိ အဘိနန္တတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ သေက္ခာ ဂေါတြာသုံ ဂရုံ ကတွာ။ပ။ ဝေါဒါနံ။ပ။ စက္ခု။ပ။ ဝတ္ထု။ပ။ ဥပါဒါနိယော စေဝ နော စ ဥပါဒါနေ ခန္ဓေ ဂရုံ ကတွာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ သဟဇာတာဓိပတိ—ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (အဝသေသာ ဒွေပိ အာရမ္မဏာဓိပတိပိ သဟဇာတာဓိပတိပိ ဥပါဒါနဒုကသဒိသာ။) (၃)

(ဃဋ္ဌနာ အဓိပတိပိ တီဏိ။ ဥပါဒါနဒုကသဒိသာ။ သဗ္ဗေ ပစ္စယာ ဥပါဒါနဒုကသဒိသာ။ ဥပါဒါနိယေ လောကုတ္တရံ နတ္ထိ၊ ပစ္စနိယမ္ပိ ဣတရေ ခွေ ဂဏနာပိ ဥပါဒါနဒုကသဒိသံ။)

ဥပါဒါနဥပါဒါနိယဒုကံ နိဋ္ဌိတံ။

၇၃-ဥပါဒါနဥပါဒါနသမ္ပယုတ္တဒုက ခ-ပဋိစ္စဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂိဝါရ

ဗောဓု

၁၀၁။ ဥပါဒါနဇ္ဈေ ဥပါဒါနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေဝ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဒိဋ္ဌုပါဒါနံ ပဋိစ္စ ကာမုပါဒါနံ။ (စက္ကံ ကာတမ္ပံ။) (၁)

ဥပါဒါနဇ္ဈေ ဥပါဒါနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနသမ္ပယုတ္တော စေဝ နော စ ဥပါဒါနော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနေ ပဋိစ္စ သမ္ပယုတ္တကာ ခန္ဓာ။ (၂)

ဥပါဒါနဇ္ဈေ ဥပါဒါနသမ္ပယုတ္တဉ္စ ဓမ္မံ ပဋိစ္စ ဥပါဒါနော စေဝ ဥပါဒါန- သမ္ပယုတ္တော စ ဥပါဒါနသမ္ပယုတ္တော စေဝ နော စ ဥပါဒါနော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။ ဒိဋ္ဌုပါဒါနံ ပဋိစ္စ ကာမုပါဒါနံ သမ္ပယုတ္တကာ စ ခန္ဓာ။ (စက္ကံ။) (၃)

ဥပါဒါနသမ္ပယုတ္တဇ္ဈေ နော စ ဥပါဒါနံ ဓမ္မံ ပဋိစ္စ။ပ။

(သံခိတ္တံ။ အာမသနံ နာနာကရဏံ၊ ဥပါဒါနဒုကသဒိသံ။ နဝ ပညာ။ ရူပံ နတ္ထိ။ ဧဝံ သဗ္ဗေပိ ဝါရာ ဝိတ္တာရေတဗ္ဗာ။ အရူပံယေဝ။)

၇၃-ဥပါဒါနဥပါဒါနသမ္ပယုတ္တဒုက ၇-ပဉ္စာဝါရ

ခ-ပစ္စယာနုလောမ ခ-ဝိဘင်္ဂိဝါရ

ဗောဓု

၁၀၂။ ဥပါဒါနော စေဝ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ စေဝ ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဥပါဒါနာ စေဝ

၁၀၅။ ဥပါဒါနော စေဝ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ စေဝ
ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပါဒါနေ
အာရပ္ပ ဥပါဒါနာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။) ဥပါဒါနေ အာရပ္ပ ဥပါဒါ-
နသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (မူလံ ပုစ္ဆိတဗ္ဗံ။)
ဥပါဒါနေ အာရပ္ပ ဥပါဒါနာ စ သမ္ပယုတ္တကာ စ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (၃)

ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနော ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ
စေ နော စ ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ ဥပါဒါန-
သမ္ပယုတ္တော စေ နော စ ဥပါဒါနေ ခန္ဓေ အာရမ္မ ဥပါဒါနသမ္ပယုတ္တာ စေ
နော စ ဥပါဒါနာ ခန္ဓာ ဥပ္ပဇ္ဇန္တိ။ (တိဏိပိ ကာတဗ္ဗာ၊ ဃဋ္ဌနေ တိဏိပိ
ကာတဗ္ဗာ။)

အဓိပတိ

၁၀၆။ ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ
စေ ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ တိဏိ။(၃)

ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနော ဓမ္မော ဥပါဒါန-
သမ္ပယုတ္တဿ စေ နော စ ဥပါဒါနဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။
အာရမ္မဏာဓိပတိ၊ သဟဇာတာဓိပတိ။ (တိဏိပိ၊ တိသုပိ ဒွေပိ အဓိပတိ
ကာတဗ္ဗာ၊ ဃဋ္ဌနာဓိပတိပိ တိဏိ။)

အနန္တရ

၁၀၇။ ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ စေ
ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ ပုရိမာ ပုရိမာ
ဥပါဒါနာ စေ ဥပါဒါနသမ္ပယုတ္တာ စ ခန္ဓာ ပစ္စိမာနံ ပစ္စိမာနံ ဥပါဒါနာနံ
အနန္တရပစ္စယေန ပစ္စယော။ (ဧဝံ နဝပိ ပဉှာ ကာတဗ္ဗာ၊ အာဝဇ္ဇနာပိ ပုဋ္ဌာနမ္ပိ
နတ္ထိ။)

သမနန္တရာဒိ

၁၀၈။ ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ စေ
ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။ နဝ။ သဟဇာတ-
ပစ္စယေန ပစ္စယော။ နဝ။ အညမညပစ္စယေန ပစ္စယော။ နဝ။ နိဿယပစ္စယေန
ပစ္စယော။ နဝ။

ဥပနိဿယ

၁၀၉။ ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ စေ
ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ပ။ တိဏိ။

ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနော ဓမ္မော ဥပါဒါန-
သမ္ပယုတ္တဿ စေ နော စ ဥပါဒါနဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။
အာရမ္မဏူပနိဿယော၊ အနန္တရူပနိဿယော၊ ပကတူပနိဿယော။ပ။ ။
ပကတူပနိဿယော — ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနာ ဓန္ဓာ
ဥပါဒါနသမ္ပယုတ္တာနဉ္စေ နော စ ဥပါဒါနာနံ ဓန္ဓာနံ ဥပနိဿယပစ္စယေန
ပစ္စယော။ (တီဏိ ဃဋေပနိဿယေပိ တီဏိ။) အာသေဝနပစ္စယေန ပစ္စယော။
နဝ။

ကမ္မာဒိ

၁၁၀။ ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနော ဓမ္မော ဥပါဒါန-
သမ္ပယုတ္တဿ စေ နော စ ဥပါဒါနဿ ဓမ္မဿ ကမ္မပစ္စယေန ပစ္စယော။
တီဏိ။ အာဟာရပစ္စယေန ပစ္စယော။ တီဏိ။ ဣန္ဒြိယပစ္စယေန ပစ္စယော။
တီဏိ။ ဈာနပစ္စယေန ပစ္စယော။ တီဏိ။ မဂ္ဂပစ္စယေန ပစ္စယော။ နဝ။
သမ္ပယုတ္တပစ္စယေန ပစ္စယော။ နဝ။ အတ္တိပစ္စယေန ပစ္စယော။ နဝ။ နတ္တိပစ္စယေန
ပစ္စယော။ နဝ။ ဝိဂတပစ္စယေန ပစ္စယော။ နဝ။ အဝိဂတပစ္စယေန ပစ္စယော။
နဝ။

၁-ပစ္စယာနုလောမ ၂-သင်္ချာဝါရ

သုဒ္ဓိ

၁၁၁။ ဟေတုယာ နဝ၊ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ၊ အနန္တရေ
နဝ၊ သမနန္တရေ နဝ၊ သဟဇာတေ နဝ၊ အညမညေ နဝ၊ နိဿယေ နဝ၊
ဥပနိဿယေ နဝ၊ အာသေဝနေ နဝ၊ ကမ္မေ တီဏိ၊ အာဟာရေ တီဏိ၊
ဣန္ဒြိယေ တီဏိ၊ ဈာနေ တီဏိ၊ မဂ္ဂေ နဝ၊ သမ္ပယုတ္တေ နဝ၊ အတ္တိယာ နဝ၊
နတ္တိယာ နဝ၊ ဝိဂတေ နဝ၊ အဝိဂတေ နဝ။

၂-ပစ္စနီယုဒ္ဓါရ

၁၁၂။ ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ
စေ ဥပါဒါနသမ္ပယုတ္တဿ စ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
သဟဇာတပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၁)

ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနသမ္ပယုတ္တဿ
စေ နော စ ဥပါဒါနဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတ-
ပစ္စယေန ပစ္စယော။ ဥပနိဿယပစ္စယေန ပစ္စယော။ (၂)

ဥပါဒါနော စေ ဥပါဒါနသမ္ပယုတ္တော စ ဓမ္မော ဥပါဒါနဿ စေ
ဥပါဒါနသမ္ပယုတ္တဿ စ ဥပါဒါနသမ္ပယုတ္တဿ စေ နော စ ဥပါဒါနဿ စ
ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ သဟဇာတပစ္စယေန ပစ္စယော။
ဥပနိဿယပစ္စယေန ပစ္စယော။

(ဧဝံ နဝပိ ကာတဗ္ဗာ၊ ဧကေကဿ မူလေ တိဏိ တိဏိ ပဉ္စာ။)

၂-ပစ္စယပစ္စနိယ ၂-သင်္ချာဝါရ

၁၁၃။ နဟေတုယာ နဝ၊ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ (သဗ္ဗတ္ထ
နဝ။) နော အဝိဂတေ နဝ။

၃-ပစ္စယာနုလောမပစ္စနိယ

၁၁၄။ ဟေတုပစ္စယာ နအာရမ္မဏေ နဝ၊ နအဓိပတိယာ နဝ၊ နအနန္တရေ
နဝ၊ နသမနန္တရေ နဝ၊ နဥပနိဿယေ နဝ၊ (သဗ္ဗတ္ထ နဝ။) နမဂ္ဂေ နဝ၊
နသမ္ပယုတ္တေ နဝ၊ နောနတ္ထိယာ နဝ၊ နောဝိဂတေ နဝ။

၄-ပစ္စယပစ္စနိယာနုလောမ

၁၁၅။ နဟေတုပစ္စယာ အာရမ္မဏေ နဝ၊ အဓိပတိယာ နဝ။ပ။ (အနု-
လောမဓာတိကာ ကာတဗ္ဗာ။)

ဥပါဒါနဥပါဒါနသမ္ပယုတ္တဒုကံ နိဋ္ဌိတံ။

၇၇-ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယဒုက ၁-ပဋိစ္စဝါရ

၁-ပစ္စယာနုလောမာဒိ

ဧဟေတု

၁၁၆။ ဥပါဒါနဝိပ္ပယုတ္တံ ဥပါဒါနိယံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပ္ပယုတ္တော
ဥပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနဝိပ္ပယုတ္တံ ဥပါဒါနိယံ

ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ ပဋိ-
သန္တိက္ခဏေ။ပ။ ဧကံ မဟာဘူတံ။ပ။ မဟာဘူတေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ၊
ကဋ္ဌတ္တာရူပံ၊ ဥပါဒါရူပံ။ (၁)

ဥပါဒါနဝိပဿနာ အနုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပဿနာ အနုပါဒါ-
နိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနဝိပဿနာ အနုပါဒါနိယံ ဧကံ
ခန္ဓံ ပဋိစ္စ တယော ခန္ဓာ။ပ။ ဒွေ ခန္ဓေ။ပ။ (၁)

ဥပါဒါနဝိပဿနာ အနုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပဿနာ ဥပါဒါ-
နိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါနဝိပဿနာ အနုပါဒါနိယော
ခန္ဓေ ပဋိစ္စ စိတ္တသမုဋ္ဌာနံ ရူပံ။ (၂)

ဥပါဒါနဝိပဿနာ အနုပါဒါနိယံ ဓမ္မံ ပဋိစ္စ ဥပါဒါနဝိပဿနာ ဥပါဒါနိယော
စ ဥပါဒါနဝိပဿနာ အနုပါဒါနိယော စ ဓမ္မော ဥပ္ပဇ္ဇန္တိ ဟေတုပစ္စယာ။
ဥပါဒါနဝိပဿနာ အနုပါဒါနိယံ ဧကံ ခန္ဓံ ပဋိစ္စ တယော ခန္ဓာ စိတ္တသမုဋ္ဌာနဉ္စ
ရူပံ။ပ။ ဒွေ ခန္ဓေ။ပ။ (၃)

ဥပါဒါနဝိပဿနာ ဥပါဒါနိယဉ္စ ဥပါဒါနဝိပဿနာ အနုပါဒါနိယဉ္စ ဓမ္မံ ပဋိစ္စ
ဥပါဒါနဝိပဿနာ ဥပါဒါနိယော ဓမ္မော ဥပ္ပဇ္ဇတိ ဟေတုပစ္စယာ။ ဥပါဒါန-
ဝိပဿနာ အနုပါဒါနိယော ခန္ဓေ စ မဟာဘူတေ စ ပဋိစ္စ စိတ္တသမုဋ္ဌာနံ
ရူပံ။ (၁)

ဟေတုယာ ပဉ္စ၊ အာရမ္မဏေ ဒွေ။ပ။ အဝိဂတေ ပဉ္စ။

(ဣမံ ဒုကံ စူဠန္တရဒုကေ လောကီယဒုကသဒိသံ။ နိန္ဒာနာကရဏံ။)

ဥပါဒါနဝိပဿနာဥပါဒါနိယဒုကံ နိဋ္ဌိတံ။

ဥပါဒါနဂေါစ္ဆကံ နိဋ္ဌိတံ။



ပဋ္ဌာနပါဠိယာ ဘဘိယဘာဂေ

လက္ခိတဗ္ဗပဒါနံ အနုက္ကမဏိကာ

ပဒါနုက္ကမော	ပိဋကော်	ပဒါနုက္ကမော	ပိဋကော်
[အ]		[အ]	
အစေတသိကာမိပတိ	၄၁၆	အရူပီ စေတနာ	၁၃၀
အစေတသိကာ ဓမ္မော		အရူပီ စေတနာ ကဋတ္တာ-	
ဥပ္ပဇ္ဇတိ	၄၀၃	ရူပါနံ	၁၃၀
အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ ဓမ္မံ		အရူပီ စေတနာ ဝိပါကာနံ	
ပဋိစ္စ	၄၉၅	ခန္ဓာနံ	၁၃၀
အဇ္ဈတ္တိကာ ဓမ္မော ဥပ္ပဇ္ဇတိ	၄၉၂	အရူပေ အလောဘံ	၄
အဇ္ဈတ္တိကဉ္စ ဗာဟိရဉ္စ	၄၉၃	အဟေတုကပဋိသန္နိက္ခဏေ	
အနာဂတံသညဏဿ	၉၇	စိတ္တံ ပဋိစ္စ	၄၉၄
အနိဒဿနာ ခန္ဓာ	၉၈	အဟေတုကံ စိတ္တံ ပဋိစ္စ	၄၉၄
အနိဒဿနာ စေတနာ	၁၀၀	အဟေတုကံ အာသဝဝိပ္ပယုတ္တံ	၁၇၆
အနိဒဿနာမိပတိ		အဟေတုကံ ဓမ္မံ သံသဋ္ဌော	၃၅
သမ္ပယုတ္တကာနံ	၉၇	အဟေတုကံ နဟေတု	၃
အနိဒဿနော ဓမ္မော	၉၆		
အနိဒဿနံ ဓမ္မံ သံသဋ္ဌော	၉၅	[အာ]	
အပ္ပဋိဃစိတ္တသမင်္ဂိဿ စိတ္တံ	၁၁၁	အာကာသာနဉ္စာယတနံ	၃၉
အပ္ပဋိဃာ စေတနာ		အာကိဉ္စညာယတနံ	၃၉
သမ္ပယုတ္တကာနံ	၁၁၄	အာပေါဓာတုံ	၁၁၃
အပ္ပဋိဃာ ခန္ဓာ		အာပေါဓာတု သပ္ပဋိဃာနံ	၁၁၇
ပုရေဇာတဿ	၁၁၆	အာရမ္မဏပုရေဇာတံ	၁၃-၄၅
အပ္ပဋိဃာ ဟေတု		အာရမ္မဏပုရေဇာတံ ဝတ္ထု	၁၁၃
သမ္ပယုတ္တကာနံ	၁၁၁	အာရမ္မဏူပနိဿယော	၁၁
အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ	၁၁၁	အာဝဇ္ဇနာ အာသဝါနံ	၂၀၁
အရူပီ အဓိပတိ စိတ္တသမုဋ္ဌာနာနံ		အာဝဇ္ဇနာ ပဉ္စန္ဒံ ဝိညာဏာနံ	၄၂
ရူပါနံ	၁၂၈	အာဝဇ္ဇနာ သဟေတုကာနံ	
အရူပီ အဓိပတိ သမ္ပယုတ္တကာနံ		ခန္ဓာနံ	၄၃
ခန္ဓာနံ	၁၂၈		

ပဒါနက္ခမော ပိဋကော်

[အ ၁]

အာသဝသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ ၁၇၇

အာသဝဝိပ္ပယုတ္တံ ဓမ္မံ ပစ္စယာ ၁၈၁

အာသဝသမ္ပယုတ္တာဓိပတိ ၁၈၆

အာသဝသမ္ပယုတ္တံ ဓမ္မံ

သံသဋ္ဌာ ၁၈၃

အာသဝံ ဓမ္မံ ပဋိစ္စ ၁၅၄

အာသဝံ ဓမ္မံ ပစ္စယာ ၁၅၇

အာဟာရာ ကဋ္ဌတ္တာရူပါနံ ၄၅၅

အာဟာရာ မောဟဿ ၁၉၃

အာဟာရာ သမ္ပယုတ္တကာနံ

ခန္ဓာနံ ၄၈-၁၉၃

အာဟာရော ဣမဿ

ကာယဿ ၄၈

[ဣ]

ဣန္ဒြိယာ ကဋ္ဌတ္တာရူပါနံ ၄၅၆

ဣန္ဒြိယာ သမ္ပယုတ္တကာနံ

ခန္ဓာနံ ၄၈

ဣန္ဒြိယာ သမ္ပယုတ္တကာနံ

ခန္ဓာနံ ၄၅၆

ဣဒ္ဓိဝိဓဉာဏဿ ၁၁၁

ဣမဿ အပ္ပဋိဃဿ

ကာယဿ ၁၁၇

ဣမဿ အနိဒဿနဿ

ကာယဿ ၉၉

ဣမဿ နောစိတ္တသမုဋ္ဌာနဿ ၄၅၅

ဣမဿ ကာယဿ ပစ္ဆာဇာတ-

ပစ္စယေန ပစ္စယော ၁၄၄

ဣမဿ သပ္ပဋိဃဿ

ကာယဿ ၁၁၇

ပဒါနက္ခမော ပိဋကော်

[ဣ]

ဣမဿ သနိဒဿန ကာယဿ ၉၉

ဣဿာသညောဇနံ ၂၀၉

[ဥ]

ဥဒ္ဓစ္စသဟဂတာ ခန္ဓာ ၁၈၈

ဥဒ္ဓစ္စသဟဂတော မောဟော ၁၈၈

ဥဒ္ဓစ္စသဟဂတံ မောဟံ

ပစ္စယာ ၃၁

ဥဒ္ဓစ္စသဟဂတံ မောဟံ ပစ္စယာ

၁၈၀

ဥဒ္ဓစ္စသဟဂတံ မောဟံ

သံသဋ္ဌာ ၃၆

ဥဒ္ဓစ္စသဟဂတံ မောဟံ ၂၁

ဥပ္ပန္နံ သမာပဇ္ဇန္တိ ၁၄၄

ဥပေါသထကမ္ပံ ကတွာ ၁၀-၆၁

[ဧ]

ဧကော ခန္ဓော စ

စက္ခာယတနဉ္စ ၁၃၃

ဧကော ခန္ဓော စ စိတ္တဉ္စ ၄၈၉

ဧကော ခန္ဓော စ ဝတ္ထု စ ၁၃၃-၄၈၉

ဧကော ခန္ဓော တိဏ္ဍန္တံ

ခန္ဓာနံ ၁၄၅

ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပစ္စယာ ၄၄၆

ဧကံ ခန္ဓဉ္စ စိတ္တဉ္စ ပဋိစ္စ ၄၆၂

ဧကံ ခန္ဓဉ္စ မောဟဉ္စ ပစ္စယာ ၁၈၀

ဧကံ ခန္ဓဉ္စ ဝတ္ထုဉ္စ

ပစ္စယာ ၁၈၀-၃၇၃

ဧကံ ခန္ဓံ သံသဋ္ဌာ ၁၄၀-၄၄၇

ဧကံ ခန္ဓံ ပစ္စယာ ၁၈၁

လက်ကိုင်ပစ္စည်း အနုပညာ

၆၀၉

ပဒါနုတ္တမော ပိဋကော်

[ခ]

ဧကံ ခန္ဓံ သံသဋ္ဌာ ဒွေ ခန္ဓာ ၄၈၃

ဧကံ မဟာဘူတံ ၃၇၃

[ဩ]

ဩဇော ဓမ္မော ဥပ္ပဇ္ဇတိ ၂၉၇

[က]

ကဋ္ဌတ္တာရူပါနံ ဥပါဒါရူပါနံ ၁၀၂

ကဋ္ဌတ္တာရူပါနံ အတ္ထိပစ္စယေန

ပစ္စယော ၈၂-၁၃၂

ကဋ္ဌတ္တာ စ ရူပါနံ ၁၇

ကဋ္ဌတ္တာရူပါနံ ဝိပ္ပယုတ္တ-

ပစ္စယေန ပစ္စယော ၁၀၀

ကဗဠိကာရော အာဟာရော ၁၇

ကဗဠိကာရော အာဟာရော

ဣမဿ ၁၀၁

ကဗဠိကာရော အာဟာရော

ဣမဿ အပ္ပဋိဃဿ ၁၁၅

ကဗဠိကာရံ အာဟာရံ

အနိစ္စတော ၁၁၁

ကဗဠိကာရံ အာဟာရံ ဂရံ

ကတွာ ၁၁၂

ကာမာသဝေါ ၁၆၈

ကာမရာဂသညောဇနံ ပဋိစ္စ ၂၀၉

ကာမာသဝေါ ဒိဋ္ဌာသဝဿ ၁၅၉

ကာမစ္ဆန္တနိဝရဏံ ပဋိစ္စ ၂၉၈

ကာယဝိညာဏဿ ပုရေဇာတ-

ပစ္စယေန ပစ္စယော ၁၁၃

ကာယာယတနံ ပစ္စယာ ၃၂-၂၅၇

ကာယာယတနံ ကာယ-

ဝိညာဏဿ ၁၇-၄၉

အဘိ ၁၀-၃၉

ပဒါနုတ္တမော ပိဋကော်

[က]

ကာယာယတနံ ပစ္စယာ

ကာယဝိညာဏံ ၉၄

ကာယိကံ ဒုက္ခံ ဥပနိဿာယ ၁၂၉

ကာယိန္ဒြိယံ ကာယ-

ဝိညာဏဿ ၁၁၅-၁၃၁

ကာယိကံ သုခံ ဥပနိဿာယ ၄၄

ကာယိကံ သုခံ ကာယိကဿ ၄၄

ကိလေသေ ဇာနန္တိ ၈

ကိလေသေ ပစ္စဝေက္ခန္တိ ၈

ကုသလာကုသလေ နိရုဒ္ဓေ ၅၀

ကေနစိ ဝိညေယျံ ဓမ္မံ ၁၅၀

ကေနစိ ဝိညေယျာ ဟေတူ ၁၅၃

[ခ]

ခန္ဓာ ကဋ္ဌတ္တာရူပါနံ ၄၉

ခန္ဓာ ဝတ္ထုဿ ၄၉

ခန္ဓာနံ အတ္ထိပစ္စယေန ပစ္စယော ၅၁

ခန္ဓာနံ ဣန္ဒြိယပစ္စယေန

ပစ္စယော ၁၃၁

ခန္ဓာ ပုရေဇာတဿ ဣမဿ

ကာယဿ ၁၃၁

ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ၇

ခန္ဓာ ဝတ္ထုဿ ဝိပ္ပယုတ္တပစ္စယေန

ပစ္စယော ၄၉-၁၀၀

ခန္ဓေ အာရဗ္ဗ စေတသိကာ ၄၁၄

ခန္ဓေ ဂရံ ကတွာ ၆၁

ခန္ဓေ ဂရံ ကတွာ စေတသိကာ ၄၁၅

ခန္ဓေ ဂရံ ကတွာ

အဿာဒေတိ ၄၁၆

ပဒါနက္ခမာ	ပိဋကော်	ပဒါနက္ခမာ	ပိဋကော်
[ဂ]		[ခ]	
ဂန္ထဉ္စေ ဂန္ထနိယဉ္စ ဓမ္မံ ပဋိစ္စ	၂၉၁	စိတ္တံ ဓမ္မံ သံသဋ္ဌော	၃၉၃
ဂန္ထံ ဓမ္မံ ပဋိစ္စ	၂၅၃	စိတ္တံ ပဋိစ္စ ကဋ္ဌတ္တာရူပံ	၄၆၂
ဂန္ထံ ဓမ္မံ ပစ္စယာ	၂၅၆	စိတ္တသမ္ပယုတ္တာဓိပတိံ	၄၃၂
ဂန္ထသမ္ပယုတ္တာဓိပတိံ	၂၇၉	စိတ္တသမ္ပယုတ္တံ ဓမ္မံ သံသဋ္ဌော	၄၃၀
ဂန္ထသမ္ပယုတ္တေ ခန္ဓေ		စိတ္တသမုဋ္ဌာနော ဓမ္မော	၄၃၉
ဂရုံ ကတွာ	၂၇၉	စိတ္တသမုဋ္ဌာနံ ဓမ္မံ သံသဋ္ဌော	၄၄၇
ဂန္ထသမ္ပယုတ္တံ ဓမ္မံ ပဋိစ္စ	၂၆၈	စိတ္တသဟဘူ ဓမ္မော ဥပ္ပဇ္ဇတိ	၄၆၁
ဂန္ထာ ဂန္ထာနံ	၂၆၁	စိတ္တသဟဘုံ ဧကံ ခန္ဓံ ပဋိစ္စ	၄၆၃
ဂန္ထော ဓမ္မော	၂၅၈	စိတ္တသံသဋ္ဌသမုဋ္ဌာနော ဓမ္မော	၄၈၄
ဂေါတြဘု မဂ္ဂဿ	၉၉	စုတိစိတ္တံ အဟေတုကဿ	၄၂
ဂေါတြဘုဿ ဝေါဒါနဿ	၂၁၄	စုတိစိတ္တံ သဟေတုကဿ	၄၃
ဂေါတြဘုံ ဂရုံ ကတွာ	၁၄၁	စေတနာ ကဋ္ဌတ္တာရူပါနံ	၄၃၄
ဂေါတြဘုံ ပစ္စဝေက္ခန္တိ	၁၄၁	စေတနာ ဝိပါကာနံ	
[ခ]		အဟေတုကာနံ	၄၇
စက္ခာယတနံ ပစ္စယာ	၃၁	စေတနာ ဝိပါကာနံ	
စက္ခာယတနံ ပစ္စယာ		သဟေတုကာနံ	၄၇
စက္ခုပ္ပါဏံ	၉၄	စေတနာ ဝိပါကာနံ ခန္ဓာနံ	၄၃၄
စက္ခာယတနံ ပစ္စယာ	၄၈၁	စေတနာ သမ္ပယုတ္တကာနံ	
စက္ခာယတနံ စက္ခုပ္ပါဏာ-		ခန္ဓာနံ	၄၇
သဟဂတာနံ	၄၈၇	စေတသိကာ စေတနာ	၄၁၉
စက္ခုနာ ရူပံ ပဿတိ	၄၀	စေတသိကော ဓမ္မော ဥပ္ပဇ္ဇတိ	၄၀၃
စက္ခုပ္ပါဏဿ ပုရေဇာတ-		စေတသိကံ ဓမ္မံ ပစ္စယာ	၄၀၉
ပစ္စယေန ပစ္စယော	၉၉	စေတောပရိယဉာဏေန	၃၉
စက္ခုပ္ပါဏသဟဂတော	၁၁၈	စေတောပရိယဉာဏဿ	၄၀
စက္ခု အာရပ္ပ ဝိစိကိစ္ဆာ-		[ချ]	
သဟဂတာ	၄၀	ဈာနင်္ဂါနိ သမ္ပယုတ္တကာနံ	
စိတ္တံ ကဋ္ဌတ္တာရူပါနံ	၄၅၇	ခန္ဓာနံ	၄၈
စိတ္တံ ဂရုံ ကတွာ	၃၉၅	ဈာနာ ဝုဋ္ဌဟိတွာ	၃၉-၆၁
စိတ္တံ ဓမ္မံ ပဋိစ္စ	၃၈၅	ဈာနံ ဂရုံ ကတွာ	၆၁
စိတ္တံ ဓမ္မံ ပစ္စယာ	၃၈၉		

လက်ကိုင်ပစ္စည်း အနုပညာ

၆၁၁

ပစ္စည်းအမျိုးအမည်

ပမာဏ

[ခ]

ချွန် ဂရု ကတ္တာ ပစ္စည်းကိစ္စ ၁၁၂
ချွန် ပစ္စည်းကိစ္စ ၂၇၈

[ဓ]

တတိယော မဏ္ဍိ ၁၄၃
တဒါရမ္မဏတာ ပစ္စည်း ၃၉
တယော ခန္ဓာ ၁၅၁
တယော မဟာဘူတာ ၁၅၀
တိက္ကန္တ ခန္ဓာ အာသဝါနံ ၁၆၉
တံ အဿာဒေတိ ၁၆၁
တံ အာရမ္မ အာသဝါ ပစ္စည်း ၁၆၁
တံ အာရမ္မ အာသဝါ စ ၁၆၁
တံ အဿာဒေတိ အဘိနန္ဒတိ ၂၆၀
တံ အာရမ္မ ဂန္ထဝိပဿယော ၂၇၈
တံ အာရမ္မ သညောဇနာ ၂၁၅
တံ ဂရု ကတ္တာ ပစ္စည်းကိစ္စ ၈၈
တံ ဂရု ကတ္တာ ရာဂါ ပစ္စည်း ၁၁၂
တံ ဂရု ကတ္တာ ရာဂါ ပစ္စည်း ၁၆၂
တံ ဂရု ကတ္တာ ရာဂါ ပစ္စည်း ၂၆၀
တံ ပစ္စည်းကိစ္စ ၅၉

[န]

ဒါနံ ဒတ္တာ ၁၄၁
ဒိဋ္ဌိဂတဝိပဿယော ၂၇၇
လောဘော ၂၇၇
ဒိဋ္ဌိသညောဇနံ ၂၀၉
ဒိဋ္ဌိ ဂဏှာတိ ၁၁၃
ဒိဋ္ဌာသဝဿ အဝိဇ္ဇာသဝဿ ၁၆၈
ဒိဋ္ဌာသဝေါ ၁၅၅
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ ၁၃

ပစ္စည်းအမျိုးအမည်

ပမာဏ

[န]

ဒိဗ္ဗာယ သောတဓာတုယာ ၁၇
ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဓံ ၄၆
ဒေါမနဿံ ပစ္စည်း ၉၉
ဒေါမနဿသဟဂတံ ၁၇၆
ဒေါမနဿသဟဂတာဓိပတိ ၁၈၇
ဒေါသော သမ္ပယုတ္တကာနံ
ခန္ဓာနံ ၁၈၄

[န]

ဓမ္မော ပစ္စည်း
အဓိပတိပစ္စည်း ၁၀၆
ဓမ္မော ပစ္စည်း
အာရမ္မဏပစ္စည်း ၁၀၆
ဓမ္မော ပစ္စည်း
နဟေတုပစ္စည်း ၁၀၈
ဓမ္မော ပစ္စည်း
ဟေတုပစ္စည်း ၁၀၄

[န]

နဟေတု စေတနာ ၁၄
နဟေတု သဟေတုကာ ဓမ္မော ၈၂
နဟေတု သဟေတုကာ ဓမ္မော ၇၄
နဟေတု အာဟာရာ ၁၄
နဟေတု သဟေတုကေ ခန္ဓေ ၇၄
နာနာက္ခဏိကာ သဟေတုကာ ၆၅
နိဗ္ဗာနံ အာဝဇ္ဇနာယ ၄၀
နိဗ္ဗာနံ ဂရု ကတ္တာ ၄၁
နိဗ္ဗာနံ ဂရု ကတ္တာ ပစ္စည်းကိစ္စ ၄၁၅
နိဗ္ဗာနံ ဂေါတြဘုဿ ၄၀

ပဒါနက္ခမော	ပိဋကော်	ပဒါနက္ခမော	ပိဋကော်
[န]		[ဝ]	
နိဗ္ဗာန် ဂေါတြဘူဿ		ပစ္ဆာဇာတာ အာသဝ-	
ဝေါဒါနဿ	၈၈	သမ္ပယုတ္တကာ ခန္ဓာ	၁၉၂
နိဗ္ဗာန် ဂေါတြဘူဿ		ပစ္ဆာဇာတာ သဟေတုကာ	၄၆
ဝေါဒါနဿ	၂၅၉	ပစ္ဆာဇာတာ ဟေတု	၁၃
နိဗ္ဗာန် မဂ္ဂဿ ဖလဿ	၁၄၂	ပစ္ဆာဇာတာ လောကုတ္တရာ	
နိဝရဏသမ္ပယုတ္တော	၃၃၄	ခန္ဓာ	၁၄၄
နိဝရဏိယော	၃၂၉	ပစ္ဆာဇာတာ ဒေါမနဿ-	
နိဝရဏေ အာရဗ္ဗ	၃၀၆	သဟဂတာ	၁၉၂
နိဝရဏော ဓမ္မော ဥပ္ပဇ္ဇတိ	၂၉၈	ပဋိသန္ဓိက္ခဏေ အဟေတုကာ	
နိဝရဏော ဓမ္မော	၃၀၅	ခန္ဓာ	၄၉
နောအာသဝစိတ္တသမင်္ဂိဿ	၁၆၁	ပဋိသန္ဓိက္ခဏေ သဟေတုကာ	
နောအာသဝေါ ဓမ္မော	၁၆၂	ခန္ဓာ	၄၉
နောအာသဝါ အဓိပတိ	၁၆၂	ပဋိသန္ဓိက္ခဏေ ဝတ္ထု သဟေတု	
နောအာသဝါ ခန္ဓာ	၁၆၃	ကာနံ	၄၉
နောအာသဝါ စေတနာ	၁၆၆	ပဌမော မဂ္ဂေါ	၁၄၃
နောအာသဝါ အာဟာရာ	၁၆၆	ပတ္တနာ ကာယိကဿ သုခဿ	၇၇
နောအာသဝါ ဣန္ဒြိယာ	၁၆၆	ပတ္တနံ ဥပနိဿာယ ဒါနံ	
နောအာသဝံ ဓမ္မံ ပဋိစ္စ	၁၅၄	ဒေတိ	၇၇-၃၆၀
နောစိတ္တာ ခန္ဓာ	၄၀၀	ပရာမဋ္ဌဉ္စ ဓမ္မံ ပဋိစ္စ	၃၆၆
နောစိတ္တာ စေတနာ	၃၉၉	ပရာမာသသမ္ပယုတ္တော	
နောစိတ္တသမုဋ္ဌာနာဓိပတိ	၄၅၀	ဓမ္မော	၃၅၇
နောစိတ္တာ စေတနာ	၃၉၉	ပရာမာသံ ဓမ္မံ ပဋိစ္စ	၃၃၇
		ပရာမာသံ ဓမ္မံ ပစ္စယာ	၃၃၉
[ဝ]		ပရိကမ္မံ ပဌမဿ မဂ္ဂဿ	၁၄၃
ပကတူပနိဿယော	၁၂-၄၅	ပုရိမာ ပုရိမာ ဟေတု	၁၀
ပကတူပနိဿယော		ပုရိမာ ပုရိမာ အာသဝါ	၂၀၁
ကာယိကံ သုခံ	၇၇	ပုရိမာ ပုရိမာ သဟေတုကာ ခန္ဓာ	၄၂
ပစ္ဆာဇာတာ အဟေတုကာ	၄၆	ပုရေဇာတဿ ဣမဿ	
ပစ္ဆာဇာတာ အာသဝါ	၁၆၅	ကာယဿ	၁၉၄
		ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ	၉၇

လက်ကိုင်ပစ္စည်း အနုပညာမဏိကာ

၆၁၃

ပဒါနုတ္တမော	ပိဋကော်	ပဒါနုတ္တမော	ပိဋကော်
[ဗ]		[မ]	
ဖလသမာပတ္တိယာ	၆၂	မဂ္ဂါ ဝုဋ္ဌဟိတွာ	၃၉
ဖလံ ဂရုံ ကတွာ	၆၁	မဂ္ဂေါ ဖလဿ	၄၂
ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ	၁၄၂	မဂ္ဂံ ဂရုံ ကတွာ	၄၁
ဖလံ ပစ္စဝေက္ခန္တိ	၅၉	မဂ္ဂံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ	၁၁၂
ဖလံ ဖလဿ	၄၂	မဂ္ဂံ ပစ္စဝေက္ခန္တိ	၅၉
ဖလံ ဝုဋ္ဌာနဿ	၁၄၃	မဟာဘူတေ ပစ္စယာ	၃၂
ဖောဋ္ဌဗ္ဗေ အနိစ္စတော	၁၁၃	မဟာဘူတာ သနိဒဿနာနံ	၁၀၁
ဖောဋ္ဌဗ္ဗာယတနံ ဣတ္ထိန္ဒြိယဿ	၁၁၆	မာနံ ဇေယျတိ	၆၄
ဖောဋ္ဌဗ္ဗာယတနံ		မောဟော စိတ္တသမုဋ္ဌာနာနံ	
ကာယဝိညာဏဿ	၄၅	ရူပါနံ	၃၉
ဖောဋ္ဌဗ္ဗေ ဂရုံ ကတွာ	၁၁၂	မောဟော ပစ္ဆိမဿ	၄၂
ဖောဋ္ဌဗ္ဗာယတနံ ပဋိစ္စ		မောဟော သမ္ပယုတ္တကာနံ	
စက္ကာယတနံ	၁၀၅	ခန္ဓာနံ	၃၉
[ဗ]		မောဟံ ဥပနိဿာယ	၄၅
ဗာဟိရံ ဧကံ ခန္ဓံ ပဋိစ္စ	၄၉၂	မောဟံ ဥပနိဿာယ ဒါနံ	
ဗာဟိရံ ဧကံ ခန္ဓဉ္စ စိတ္တဉ္စ	၄၉၃	ဒေတိ	၁၉၀
ဗာဟိရံ ကဋ္ဌတ္တာ စ ရူပံ	၄၉၄	မောဟံ ဥပနိဿာယ	
ဗာဟိရံ ကဋ္ဌတ္တာရူပံ	၄၉၅	ပါဏံ ဟနတိ	၁၉၀
ဗာဟိရဉ္စ ကဋ္ဌတ္တာရူပံ	၄၉၃	[ယ]	
ဗာဟိရော ဓမ္မော ဥပ္ပဇ္ဇတိ	၄၉၂	ယထာကမ္မူပဂဉာဏဿ	၉၇
[ဘ]		ယောဂေါ ဓမ္မော ဥပ္ပဇ္ဇတိ	၂၉၇
ဘဝရာဂသညောဇနံ	၂၀၉	[ခ]	
ဘဝင်္ဂိ အဟေတုကဿ	၄၂	ရသာယတနံ	၁၀၅
ဘဝင်္ဂိ သဟေတုကဿ	၄၃	ရာဂံ ဂရုံ ကတွာ	၃၂၁
ဘောဇနံ ဥပနိဿာယ		ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ	၃၂၂
ဒါနံ ဒေတိ	၁၁၃	ရာဂံ ဂရုံ ကတွာ အဿာဒေတိ	၃၅၈
ဘောဇနံ သေနာသနံ	၄၅၁	ရာဂေါ ဥပ္ပဇ္ဇတိ	၄၁-၃၂၀
ဘောဇနံ သေနာသနံ		ရူပဇီဝိတိန္ဒြိယံ ကဋ္ဌတ္တာ-	
မောဟော စ	၄၄	ရူပါနံ	၁၇-၁၃၁
ဘောဇနံ	၂၃၆		

ပဒါနက္ခမော	ပိဋကော်	ပဒါနက္ခမော	ပိဋကော်
[ခ]		[ဝ]	
ရူပဇီဝိတိန္ဒြိယဉ္စ ကဋ္ဌတ္တာရူပါနံ	၈၃	ဝဏ္ဏသမ္ပဒံ ပတ္တယမာနော	၉၈
ရူပဇီဝိတိန္ဒြိယံ အနိဒဿနာနံ	၁၀၁	ဝတ္ထု အရူပိနံ ခန္ဓာနံ	၁၂၉
ရူပဇီဝိတိန္ဒြိယံ သနိဒဿနာနံ	၁၀၂	ဝတ္ထု အဟေတုကာနံ ခန္ဓာနံ	၄၆
ရူပဇီဝိတိန္ဒြိယံ သပ္ပဋိဃာနံ	၁၁၇	ဝတ္ထု အာသဝါနံ	၁၆၅
ရူပါနံ ဟေတုပစ္စယေန		ဝတ္ထု စေတသိကာနံ ခန္ဓာနံ	၄၂၀
ပစ္စယော	၃၈	ဝတ္ထု နဟေတူနံ ခန္ဓာနံ	၁၅
ရူပါယတနဉ္စ စက္ခာယတနဉ္စ	၁၀၂	ဝတ္ထုပုရေဇာတံ	၁၂၉
ရူပါယတနံ စက္ခာဝိညာဏဿ	၄၀	ဝတ္ထု လောကီယာနံ ခန္ဓာနံ	၁၄၄
ရူပါယတနဉ္စ ဝတ္ထု စ	၉၉	ဝတ္ထု ဟေတူနံ	၁၆
ရူပံ ဂရုံ ကတွာ အဿာဒေတိ	၉၇	ဝတ္ထု အာရဗ္ဗ ဝိစိကိစ္ဆာ-	
ရူပိ ဓမ္မံ ပဋိစ္စ	၁၂၁	သဟဂတာ	၄၆
ရူပိ ဓမ္မံ ပစ္စယာ	၁၂၃	ဝတ္ထု ပစ္စယာ အဟေတုကာ	၃၁
ရူပိ ဓမ္မော ဥပ္ပဇ္ဇတိ		ဝတ္ထု ပစ္စယာ	၃၂-၁၃၇
ဟေတုပစ္စယာ	၁၂၃	ဝတ္ထု ပဋိစ္စ သဟေတုကာ	၂၇
[ဓ]		ဝိက္ခမ္ဘိတေ ကိလေသေ	
လောကီယစိတ္တသမင်္ဂိဿ	၁၄၁	ပစ္စဝေက္ခန္တိ	၁၁၁
လောကီယာ အာဟာရာ	၁၄၆	ဝိစိကိစ္ဆာသဟဂတာ	၂၅
လောကီယာ စေတနာ	၁၄၅	ဝိပါကာ သဟေတုကာ ခန္ဓာ	၄၇
လောကီယာ ခန္ဓာ	၁၄၁	ဝိပါကာ တဒါရမ္မဏတာ	၄၆
လောကီယာယ သဒ္ဓါယ	၁၄၃	ဝေါဒါနံ မဂ္ဂဿ	၉၉
လောကီယာ ဟေတူ	၁၄၀	ဝေါဒါနံ ဂရုံ ကတွာ	၁၄၁
လောကီယေ ခန္ဓေ ဂရုံ ကတွာ	၁၄၂	[သ]	
လောကီယော ဓမ္မော ဥပ္ပဇ္ဇတိ	၁၃၅	သင်္ခါရေ အနိစ္စတော	၁၄၄
လောကီယံ ဓမ္မံ ပစ္စယာ	၁၃၇	သညောဇနေ အာရဗ္ဗ	၂၁၄
လောကုတ္တရာ စေတနာ	၁၄၅	သညောဇနသမ္ပယုတ္တာ	
လောကုတ္တရာ ခန္ဓာ	၁၄၁	စေတနာ	၂၃၉
လောကုတ္တရာဓိပတိ	၁၄၂	သဒ္ဓါယတနံ သောတ-	
လောကုတ္တရော ဓမ္မော	၁၃၅	ဝိညာဏဿ	၉၇
လောဘော မောဟဿ	၁၆	သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ	၁၂၉
လောဘံ ပဋိစ္စ မောဟော	၅၅	သပ္ပစ္စယာ ခန္ဓာ	၈၈

လက်ကိုင်စာပေဒါန အနုတ္တမဏိကာ

၆၁၅

ပဒါနုတ္တမော	ပိဋကော်	ပဒါနုတ္တမော	ပိဋကော်
[သ]		[သ]	
သပ္ပစ္စယော ဓမ္မော	၈၇	သေနာသနံ ကာယိကဿ	
သပ္ပစ္စယံ ဓမ္မံ	၈၆	သုခဿ	၄၄
သမာပတ္တိံ ဥပ္ပါဒေတိ	၂၁၇	သေနာသနံ စိတ္တံ ဥပနိဿာယ	
သဟဇာတာ အာသဝါ	၁၆၇	ဒါနံ ဒေတိ	၄၁၇
သဟဇာတာဓိပတိ	၉	သေနာသနံ ရာဂဿ	၂၁၇
သဟေတုကာ ခန္ဓာ	၄၄	[ဗ]	
သဟေတုကာ စေတနာ	၄၇	ဟေတု ဓမ္မော	၇
သဟေတုကော ဓမ္မော	၂၁	ဟေတူ စေတနာ သမ္ပယုတ္တကာနံ	
သဟေတုကံ ဓမ္မံ ပစ္စယာ	၃၀	ခန္ဓာနံ	၆၄
သဟေတုကံ ဓမ္မံ သံသဋ္ဌော	၃၅	ဟေတူနံ အနန္တရပစ္စယေန	
သာရမ္ပဏာ စေတနာ	၃၈၀	ပစ္စယော	၆၂
သာရမ္ပဏော ဓမ္မော ဥပ္ပဇ္ဇတိ	၃၆၉	ဟေတူနံ ကမ္မပစ္စယေန ပစ္စယော	၆၅
သာရမ္ပဏံ ဓမ္မံ ပစ္စယာ	၃၇၃	ဟေတူနံ သမ္ပယုတ္တကာနဉ္စ	
သေနာသနံ ဥပနိဿာယ	၁၂	ခန္ဓာနံ	၆၄
သေနာသနံ ဥပနိဿာယ ဒါနံ		ဟေတူနံ ခန္ဓာနံ	၆၂
ဒေတိ	၁၁၃	ဟေတုံ အာရဗ္ဗ ဟေတူ	၅၉
သေနာသနံ ဥပနိဿာယ		ဟေတုံ ဂရုံ ကတွာ	၉-၆၀
ပါဏံ ဟနတိ	၂၁၇		

ပဋိပညာနိပါတ်

တတိယဘာဂ

မာတိကာ

ပိဋက

၁-ဟေတုဂေါဇ္ဈက

၁-ဟေတုဒုက			၁-၂၀
၂-သဟေတုကဒုက			၂၁-၃၀-၃၈
၃-ဟေတုသမ္ပယုတ္တဒုက			၅၅
၄-ဟေတုသဟေတုကဒုက			၅၅-၅၈
၅-ဟေတုဟေတုသမ္ပယုတ္တဒုက			၆၈
၆-နဟေတု သဟေတုကဒုက			၆၉-၇၂-၇၄

၂-စူဠန္တရဒုက

၇-သပ္ပစ္စယဒုက			၈၆-၈၇
၈-သင်္ခတဒုက			၉၀
၉-သနိဒဿနဒုက			၉၀-၉၆
၁၀-သပ္ပဋိဃဒုက			၁၀၄-၁၀၉
၁၁-ရူပိဒုက			၁၂၁-၁၂၇
၁၂-လောကီယဒုက			၁၃၅-၁၄၀
၁၃-ကေနစိဝိညေယျဒုက			၁၅၀-၁၅၃

၃-အာသဝဂေါဇ္ဈက

၁၄-အာသဝဒုက			၁၅၄-၁၅၉
၁၅-သာသဝဒုက			၁၇၂
၁၆-အာသဝသမ္ပယုတ္တဒုက			၁၇၂-၁၇၉-၁၈၃
၁၇-အာသဝသာသဝဒုက			၁၉၉
၁၈-အာသဝအာသဝသမ္ပယုတ္တဒုက			၂၀၂
၁၉-အာသဝဝိပ္ပယုတ္တသာသဝဒုက			၂၀၈

[ခ]

ပဋ္ဌာနပါဠိ တတိယဘာဂ

မာတိကာ

ပိုဒ်

၄-သညောနေဂေါဇ္ဈက

၂၀-သညောနေဒုက			၂၀၉-၂၁၄
၂၁-သညောနေိယဒုက			၂၂၂
၂၂-သညောနေသမ္ပယုတ္တဒုက			၂၂၂-၂၂၆-၂၃၁
၂၃-သညောနေသညောနေိယဒုက			၂၄၄
၂၄-သညောနေသညောနေသမ္ပယုတ္တဒုက			၂၄၆
၂၅-သညောနေဝိပ္ပယုတ္တသညောနေိယဒုက			၂၅၂

၅-ဂန္ထဂေါဇ္ဈက

၂၆-ဂန္ထဒုက			၂၅၃-၂၅၈
၂၇-ဂန္ထိယဒုက			၂၆၇
၂၈-ဂန္ထသမ္ပယုတ္တဒုက			၂၆၈-၂၇၆
၂၉-ဂန္ထဂန္ထိယဒုက			၂၉၁
၃၀-ဂန္ထဂန္ထသမ္ပယုတ္တဒုက			၂၉၃
၃၁-ဂန္ထဝိပ္ပယုတ္တဂန္ထိယဒုက			၂၉၇

၆-ရ-ဩဃာ, ယောဂဂေါဇ္ဈက

၃၂-၄၃-ဩဃာဒိဒုက			၂၉၇

၈-နိဝရဏဂေါဇ္ဈက

၄၄-နိဝရဏဒုက			၂၉၈-၃၀၅
၄၅-နိဝရဏိယဒုက			၃၁၄
၄၆-နိဝရဏသမ္ပယုတ္တဒုက			၃၁၄-၃၁၉
၄၇-နိဝရဏနိဝရဏိယဒုက			၃၂၈
၄၈-နိဝရဏနိဝရဏသမ္ပယုတ္တဒုက			၃၃၀
၄၉-နိဝရဏဝိပ္ပယုတ္တနိဝရဏိယဒုက			၃၃၆

၉-ပရာမာသဂေါဇ္ဈက

၅၀-ပရာမာသဒုက			၃၃၇-၃၄၁
၅၁-ပရာမဋ္ဌဒုက			၃၅၁
၅၂-ပရာမာသသမ္ပယုတ္တဒုက			၃၅၁-၃၅၆

ပဌာနပါဠိ တတိယဘာဂ

[၈]

မာတိကာ			ပိုဒ်
၅၃-ပရာမာသပရာမဋ္ဌဒုက			၃၆၆
၅၄-ပရာမာသဝိပွယုတ္တပရာမဋ္ဌဒုက			၃၆၈

၁၀-မယန္တရဒုက

၅၅-သာရမ္ပဏဒုက			၃၆၉-၃၇၇
၅၆-စိတ္တဒုက			၃၈၅-၃၉၄
၅၇-စေတသိကဒုက			၄၀၃-၄၁၃
၅၈-စိတ္တသမ္ပယုတ္တဒုက			၄၂၄-၄၃၁
၅၉-စိတ္တသံသဋ္ဌဒုက			၄၃၈
၆၀-စိတ္တသမုဋ္ဌာနဒုက			၄၃၉-၄၄၈
၆၁-စိတ္တသဟဘူဒုက			၄၆၁-၄၆၈
၆၂-စိတ္တာနုပရိဝတ္တိဒုက			၄၇၅
၆၃-စိတ္တသံသဋ္ဌသမုဋ္ဌာနဒုက			၄၇၆-၄၈၄
၆၄-စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဒုက			၄၉၁
၆၅-စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဒုက			၄၉၁
၆၆-အဇ္ဈတ္တိကဒုက			၄၉၂-၅၀၁
၆၇-ဥပါဒါဒုက			၅၁၆-၅၂၇
၆၈-ဥပါဒိန္နဒုက			၅၃၇-၅၄၇

၁၁-ဥပါဒါနဂေါစ္ဆက

၆၉-ဥပါဒါနဒုက			၅၆၀-၅၆၅
၇၀-ဥပါဒါနိယဒုက			၅၇၆
၇၁-ဥပါဒါနသမ္ပယုတ္တဒုက			၅၇၆-၅၈၄
၇၂-ဥပါဒါနဥပါဒါနိယဒုက			၅၉၇-၅၉၈
၇၃-ဥပါဒါနဥပါဒါနသမ္ပယုတ္တဒုက			၆၀၀
၇၄-ဥပါဒါနဝိပွယုတ္တဥပါဒါနိယဒုက			၆၀၄

ပဌာနပါဠိ တတိယဘာဂမာတိကာ နိဋ္ဌိတာ။